




မြန်မာနိုင်ငံ သဘာဝတေးလျော့ပါးဓရေး

# မြန်မာနိုင်ငံ သဘာဝတေးလျော့ပါးဓရေး လုပ်ငန်းမီမံချက်

၂၀၀၉-၂၀၁၅



လူမှုဝန်ထမ်း၊ ကယ်ဆယ်ဓရေးနှင့် ပြန်လည်စနစားဓရေးဝန်ကြီးဌာန  
ကယ်ဆယ်ဓရေးနှင့်ပြန်လည်စနစားဓရေးဦးစီးဌာန

# မြန်မာနိုင်ငံ သဘာဝဘေးလျော့တီးရေး လုပ်ငန်းစီမံချက်

## ၂၀၀၉-၂၀၁၅

အာရာ ၂၀၀၉

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာန(၁၂)ရ၊ မြန်မာနိုင်ငံကြက်ခြေနှင့်အသင်း၊  
UNDP၊ UNOCHA၊ ASEAN နှင့် ADPC တို့မှ ကိုယ်စားလှယ်များပါဝင်သော  
Task Force မှ ပြုစုတင်ပြပါသည်။



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန



Asian Disaster Preparedness Center (ADPC)မှ ပုဂ္ဂိုလ်လီသည်။

## မာတိကာ

### အခန်း(၁) မြန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲမှု

၁-၁	နိဂုံး-----	၁
၁-၂	မြန်မာနိုင်ငံတွင်တွေ့ကြိုရသေသဘာဝဘေးများ -----	၂
၁-၃	သဘာဝဘေးစီမံခန့်ခွဲမှုအတွက်ကော်မတီအဆင့်ဆင့်ဖွံ့ဖြည့်ထားရှိမှု -----	၅
၁-၄	ကဗ္ဗာလုံးဆိုင်ရာနှင့်ဒေသတွင်သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု -----	၇
၁-၅	နာဂတ်အလွန်ဆောင်ရွက်ချက်များ -----	၈
၁-၆	သဘာဝဘေးစီမံခန့်ခွဲမှု/သဘာဝဘေးလျော့ပါးရေးဆိုင်ရာလုပ်ငန်းများ-----	၁၁
၁-၇	မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction - MAPDRR)ပေါ်ပေါက်လာမှု -----	၁၃

### အခန်း(၂) မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်

J-၁	ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ -----	၁၅
J-၂	မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ပါ ကဏ္ဍများနှင့် စပ်လျဉ်း၍ တင်ပြခြင်း -----	၁၆
J-၃	ကဏ္ဍအသီးသီးရှိ ကဏ္ဍခွဲ/လုပ်ငန်းစီမံကိန်းတစ်ခုစီနှင့်စပ်လျဉ်း၍ တင်ပြခြင်း ကဏ္ဍ-၁။ မူဝါဒ၊ အဖွဲ့အစည်းဆိုင်ရာစီမံထားရှိမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ရွှေ့ဆက်ဆောင်ရွက်ရေး -----	၁၉
	ကဏ္ဍ-၂။ ကျရောက်နှင့်သောဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှုအကဲဖြတ်ရေး -----	၂၄
	ကဏ္ဍ-၃။ သဘာဝဘေးအမြိုးမျိုးအတွက် ကြိုတင်သတိပေးခြင်းစနစ်များထူထောင် ဆောင်ရွက်ရေး -----	၃၈
	ကဏ္ဍ-၄။ ဗဟိုအဆင့်၊ ပြည်နယ်/တိုင်း၊ ခရိုင် နှင့် မြို့နယ်အဆင့်များတွင် သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်ရေးနှင့်တဲ့ပြန်ဆောင်ရွက်ရေး -----	၅၀
	ကဏ္ဍ-၅။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများပါဝင်လာစေရေး -----	၆၃
	ကဏ္ဍ-၆။ ရပ်စွာအခြေပြုသဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေး လျော့ပါးရေး -----	၈၄
	ကဏ္ဍ-၇။ သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူလူထူအား အသိပညာပေးရေး၊ လေ့ကျင့်သင်တန်းပေးရေး -----	၉၅

	အခန်း(၃) မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ	
၃-၁	မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ကို အမျိုးသားသဘာဝဘေးကာကွယ်စောင်ရွှေ့ကြော်ရေးပဟိုကော်မတီအောက်ရှိ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးဆပ်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုပြင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း -----၁၁၀	
၃-၂	အထောက်အကူဗြာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းအဖွဲ့ခွဲများမှ မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ နည်းပညာအကူဗြာအညီ ပုံစိုးပေးခြင်း -----၁၁၁	
၃-၃	ကဏ္ဍခွဲတစ်ခုစီအတွက် ကျိုးကြောင်းဖော်ပြချက် (Concept Note) ရေးသားပြစ်ခြင်း-----၁၁၂	
၃-၄	ဦးစားပေးလုပ်ငန်းစီမံကိန်းများ သတ်မှတ်ရွေးချယ်ခြင်း -----၁၁၂	
၃-၅	ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရှင် အသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း-----၁၁၃	
၃-၆	လုပ်ငန်းစီမံကိန်းများအတွက်ဘဏ္ဍာဇာုံးစွဲခြင်း -----၁၁၄	
၃-၇	ဦးစားပေးလုပ်ငန်းစီမံကိန်းများအကောင်အထည်ဖော်ခြင်း -----၁၁၄	
၃-၈	ကာလပိုင်းအလိုက်ဆန်းစစ်ခြင်း -----၁၁၅	
၃-၉	ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးဆပ်ကော်မတီသို့ ကာလပိုင်းအလိုက်အစီရင်ခံခြင်း -----၁၁၅	
၃-၁၀	PONREPP ၏DRR Sector Plan   Recovery Coordination Centre နှင့် Protection Working Group တို့နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း -----၁၁၅	
၃-၁၁	ဆောင်ရွက်ဆဲဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ခြင်း -----၁၁၆	

နောက်ဆက်တွဲများ

# ပုံနှင့်ယေားများစာရင်း

## ပုံစာရင်း

- ပုံ-၁ အမြိုးသားသဘာဝဘေးကာကွယ်စောင့်ရွှေ့ကြောက်ရေးဗဟိုကော်မတီ၊  
လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု ----- ၆

## ယေားများစာရင်း

ယေား-၁	သဘာဝဘေးလျှော့ပါးရေးနှင့်ပတ်သက်သော ဆောင်ရွက်ပြီး/ဆောင်ရွက်ခဲ့လုပ်ငန်းစီမံကိန်းများ ----- ၁၂
ယေား-၂	MAPDRR၏ကဏ္ဍများကိုHFA နှင့် AADMER အရဆောင်ရွက်ရန်များနှင့် ယဉ်တွဲဖော်ပြချက် ----- ၁၆
ယေား-၃	ကဏ္ဍ(၂)ရပ်အောက်ရှိ ကဏ္ဍခဲ့/လုပ်ငန်းစီမံကိန်းများ ----- ၁၇
ယေား-၄	ကဏ္ဍ-၁။ မူဝါဒ၊ အဖွဲ့အစည်းဆိုင်ရာစီမံထားရှိများနှင့် အဖွဲ့အစည်း ဆိုင်ရာ ရွှေ့ဆက်ဆောင်ရွက်ရေး----- ၂၂
ယေား-၅	ကဏ္ဍ-၂။ ကျေရောက်နိုင်သောဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှု အကဲဖြတ်ရေး ----- ၃၀
ယေား-၆	ကဏ္ဍ-၃။ သဘာဝဘေးအမြိုးမြိုးအတွက်ကြိုတင်သတိပေးခြင်းစနစ်များ ထူထောင်ဆောင်ရွက်ရေး----- ၃၃
ယေား-၇	ကဏ္ဍ-၄။ ဗဟိုအဆင့်၊ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေး----- ၅၆
ယေား-၈	ကဏ္ဍ-၅။ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင်သဘာဝဘေးလျှော့ပါးရေး လုပ်ငန်းများပါဝင်လာစေရေး----- ၅၃
ယေား-၉	ကဏ္ဍ-၆။ ရပ်စွာအခြေပြုသဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးလျှော့ပါးရေး ----- ၅၉
ယေား-၁၀	ကဏ္ဍ-၇။ သဘာဝဘေးနှင့်ပတ်သက်၍ပြည်သူလူထုအားအထိပညာပေးရေး၊ လေ့ကျင့်သင်တန်းပေးရေး ----- ၁၀၂
ယေား-၁၁	အမြိုးသားသဘာဝဘေးကာကွယ်စောင့်ရွှေ့ကြောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီအောက်ရှိပြည်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မတီ ----- ၁၁၀

## အတိုကောက်ဝါဘာရများစာရင်း

AADMER	-	သဘာဝဘေးစီမံခန့်ခွဲမှုနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာအဆီယံသဘောတူညီချက် (ASEAN Agreement on Disaster Management and Emergency Response)
ACDM	-	သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအဆီယံကော်မတီ (ASEAN Committee on Disaster Management)
ACF	-	Action Contre La Faim
ADPC	-	အာရာဒေသသဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန (Asian Disasater Preparedness Center)
AMC-DRR	-	Asian Ministerial Conference on Disaster Risk Reduction
ASEAN	-	အရှေ့တောင်အာရှုနိုင်ငံများအသင်း (Association of South East Asian Nations)
CBDRR	-	ရပ်စွာခြေပြုသဘာဝဘေးလျောပါးရေးသင်တန်းအစီအစဉ် (Capacity Based Disaster Risk Reduction)
CBI	-	Capacity Building Initiative
DMC	-	သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း (Disaster Management Course)
DRR	-	သဘာဝဘေးလျောပါးရေး (Disaster Risk Reduction)
ERAT	-	အာဆီယံ-အရေးပေါ်ကိစ္စအလျင်အမြန်အကဲဖြတ်ရေးအဖွဲ့ (Emergency Rapid Assessment Team)
ERC	-	အစောပိုင်းကာလပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ (Early Recovery Cluster)
FAO	-	ကုလသမဂ္ဂစားန်ရိက္ခာနှင့် စိုက်ပိုးရေးအဖွဲ့ (Food and Agriculture Organization)
FREDA	-	Forest Resource Environment Development and Conservation Association
HFA	-	ယိုဂိုမူဘောင်လုပ်ငန်းစဉ် (Hyogo Framework for Action)
IASC	-	အေဂျင်စီများပါဝင်သောကော်မတီ (Inter Agency Standing Committee)
ICIMOD	-	အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသဘက်စုံဖြီးတိုးတက်ရေးအဖွဲ့ (International Centre for Integrated Mountain Development)
IRC	-	International Rescue Committee
IOC	-	Inter-governmental Oceanographic Commission
JEN	-	Japan Emergency NGOs
JICA	-	Japan International Cooperation Agency
MAPDRR	-	မြန်မာနိုင်ငံသဘာဝဘေးလျောပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction)
MIMU	-	မြန်မာနိုင်ငံသတင်းစီမံခန့်ခွဲမှုယူနစ် (Myanmar Information Management Unit)
NAPA	-	အမြိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစာဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက် (National Adaption Plan of Action on Climate Change)
NGO	-	အဖိုးရမဟုတ်သောအဖွဲ့အစည်း (Non-Government Organization)
LWF	-	Lutheran World Federation
PONJA	-	နာဂါစ်မှန်တိုင်းလွန်ကာလပူးတွဲအကဲဖြတ်မှု (Post-Nargis Joint Assessment)

PONREPP	-	နာဂစ်မှန်တိုင်းလွန်ကာလပြန်လည်ထူထောင်ရေးနှင့်တို့တင်ပြင်ဆင်မှုအစီအစဉ် (Post-Nargis Recovery and Preparedness Plan)
PTC	-	Pacific Telecommunications Council
RCC	-	သဘာဝဘေးစီမံခန့်ခွဲမှုဒေသဆိုင်ရာညီးမှုကော်မတီ (Regional Consultative Committee on Disaster Management)
TCG	-	သုံးပွဲ့ဆိုင်ပုံးမှုအဖွဲ့ (Tripartite Core Group)
TOT	-	နည်းပြသင်တန်းအစီအစဉ် (Training of Trainers)
UN	-	ကမ္မားကုလသမဂ္ဂ <sup>၁၁</sup> (United Nations)
UNAIDS	-	Joint United Nations Programme on HIV / AIDS
UNCCD	-	United Nations Convention to Combat Desertification
UNDMT	-	ကုလသမဂ္ဂသဘာဝဘေးစီမံခန့်ခွဲ့မှုအဖွဲ့ (United Nations Disaster Management Team)
UNDP	-	ကုလသမဂ္ဂဖြိုးမှုအစီအစဉ် (United Nations Development Programme)
UNIC	-	ကုလသမဂ္ဂပြန်ကြားရေးနာန် (United Nations Information Centres)
UNICEF	-	ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children's Fund)
UNEP	-	ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Programme)
UNESCAP	-	ကုလသမဂ္ဂ အာရာနှင့် ပစ္စိတ်ဒေသ၊ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific)
UNESCO	-	ကုလသမဂ္ဂပညာရေး၊ သိပ္ပပညာနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Cultural Organization)
UNFPA	-	ကုလသမဂ္ဂလူဦးရေရာပုံငွေအဖွဲ့ (United Nations Population Fund)
UN-HABITAT	-	ကုလသမဂ္ဂ၏လူသားများအခြေခြားထိုင်ရာရပ်ခွင့်များဆိုင်ရာအစီအစဉ် (United Nations Human Settlement Programme)
UNHCR	-	ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံး (Office of the United Nations High Commissioner for Refugees)
UNOCHA	-	ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာကွပ်ကဲညီးစီးပွားရေးရုံး (United Nations Office for the Coordination of Humanitarian Affairs)
UNV	-	ကုလသမဂ္ဂလုပ်အားပေးများ (United Nations Volunteers)
WCDR	-	သဘာဝဘေးလျော့ပါးရေးကမ္မာ့ညီလာခံ (World Conference on Disaster Reduction)
WFP	-	ကမ္မာ့စားနှင့်ရုက္ခာအစီအစဉ် (World Food Programme)
WHO	-	ကမ္မာ့ကျိုးမာရေးအဖွဲ့ (World Health Organization)
WMO	-	ကမ္မာ့ဓိုးလေဝသအဖွဲ့ (World Meteorological Organization)

## အခန်း (၁)

### မြန်မာနိုင်ငံသဘာဝတော်ခါမံခန့်ခွဲမှု

#### ၁-၁ နိဒါန်း

၁။ မြန်မာနိုင်ငံ၏ရေမြေအနေအထားအရ သဘာဝတော်အမျိုးမျိုးကို ကြံတွေ့နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။မှန်တိုင်းများ၊မှန်တိုင်းဒီရေလှိုင်း၊ ရေလွမ်းမိုးခြင်း၊ မြေပြီခြင်း၊ မြေငလျင်၊ ဆူနာမီးမိုးခေါင်ခြင်း၊မီးတော်နှင့်တော်မီးစသောသဘာဝတော်များ ကျရောက်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ကမ်းရိုးတန်းဒေသများသည်ဆိုင်ကလုန်းမှန်တိုင်းများ၊မှန်တိုင်းဒီရေလှိုင်းနှင့်ဆူနာမီးတို့ကိုရင်ဆိုင်ရှိနိုင်ဖြယ်ရှိပြီး၊ နိုင်ငံ၏နေရာအနဲ့အပြားတွင်မီးတော်နှင့် အချို့ဒေသများတွင် မြေငလျင်၊ မြေပြီခြင်းမိုးခေါင်ခြင်းတို့ကိုကြံတွေ့ရနိုင်ပါသည်။ အချို့ဒေသများတွင် မီးသည်းထန်ခြင်းကြောင့် ရေလွမ်းမိုးခြင်းကိုလည်း မကြာခဏကြံတွေ့ရတတ်ပါသည်။ ၁၉၉၈-၉၉ မှ ၂၀၀၇-၀၈ရနှစ်အတွင်း (၁၀)နှစ် တာကာလတွင်ဖြစ်ပွားခဲ့သောသဘာဝတော်များအနက် (၇၁)ရာခိုင်နှုန်းသည်မီးတော်၊ (၁၀)ရာခိုင်နှုန်းသည်ရေကြီးခြင်း(၁၁)ရာခိုင်နှုန်းသည်လေပြင်းမှန်တိုင်းများနှင့် အခြား(၈)ရာခိုင်နှုန်းသည် မြေငလျင်လှပ်ခြင်းဆူနာမီးနှင့်မြေပြီခြင်းတို့ဖြစ်ပါသည်<sup>၁</sup>။၂၀၀၈ရနှစ်၊မေလအတွင်း တိုက်ခတ်ခဲ့သော နာဂါဌ မှန်တိုင်းသည်သမိုင်းစဉ်တစ်လျှောက်အဆိုးရွားဆုံးသောသဘာဝတော်အဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံကို အေးချမ်းသာယာပြီးခေတ်မိဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးအဖြစ်တည်ဆောက်နေချိန်တွင်နိုင်ငံတော်၏ဖွံ့ဖြိုးမှုအသီးအပွင့်များကိုထိခိုက်လျော့ပါးဆုံးရှုံးစေမည့်သဘာဝတော်များ၏ဆိုးကျိုးကိုနည်းပါးသည်ထက်နည်းပါးစေရန်နှင့်သဘာဝတော်ကျရောက်သည်နှင့်ဆောင်ရွက်ရမည့် အရေးပေါ်ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကြိုတင်စီမံထားရှုံးရန်လိုအပ်ပါသည်။

၃။ မြန်မာနိုင်ငံတွင်သဘာဝတော်အတွက်ပုဂ္ဂိုလ်/တိုင်းခေရှင်၊ မြို့နယ်နှင့်မြို့နယ်ခွဲရပ်ကွက်/ကျေးဇူးရွာအုပ်စုအဆင့်အသီးသီးတွင် သဘာဝတော်လျော့ပါးရေးဆိုင်ရာနည်းလမ်းစနစ်များ၊လုပ်ထုံးလုပ်နည်းများချမှတ်ဆောင်ရွက်လျက်ရှုပါသည်။အမျိုးသားသဘာဝတော်ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီမှ “သဘာဝတော်လျော့ပါးစေရေး၊ ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်”ကို ရေးဆွဲခွဲပြီးဖြစ်ပါသည်။ အမျိုးသားသဘာဝတော်ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၏ “တည်မြှုအမိန့်”ကိုလည်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ဤ“မြန်မာနိုင်ငံသဘာဝတော်လျော့ပါးရေးလုပ်ငန်းစီမံချက်”သည် အမျိုးသားသဘာဝတော်ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၏ “သဘာဝတော်လျော့ပါးစေရေး၊ ကြိုတင်ကာကွယ်ရေး၊

<sup>၁</sup> ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန

ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်” နှင့် “တည်မြှုအမိန်。” တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်ပါသည်။

၁-၂ မန်မာနိုင်ငံတွင် တွေ့ကြေရသောသဘာဝကေးများ

၄။ “မြန်မာနိုင်ငံသဘာဝတေးများနှင့်စပ်လျဉ်းချုပ်တင်ပြချက်” (Hazard Profile of Myanmar) ၂ စာတမ်းတွင်ဖော်ပြထားသော သဘာဝတေး(၉)မျိုးဆိုင်ရာ အကြောင်းအရာများကို အောက်တွင် အကျဉ်းဖော်ပြထားပါသည်-

၂၁၃

၅။ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)အတွင်း အထောက်အထားများအရ ဖြုံးလာ မေလ နှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိကို ဆိုင်ကလုန်းမုန်တိုင်းရာသိအဖြစ် သတ်မှတ်ထားပါသည်။ လွန်ခဲ့သောနှစ်ပေါင်း(၄၀)အတွင်း မြန်မာနိုင်ငံ၌ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း (၆)ကြမ်း ဝင်ရောက်ခဲ့ပါသည်။၎င်းတို့မှားကြောင်း(စစ်တွေမုန်တိုင်း)၊ ၁၉၇၅(ပုသိမ်မုန်တိုင်း)၊ ၁၉၈၂(ဂုမုန်တိုင်း)၊ ၁၉၉၄(မောင်တောမုန်တိုင်း)၊ ၂၀၀၆(မာလာမုန်တိုင်း) နှင့်၂၀၀၈(နာဂစ်မုန်တိုင်း) တို့ဖြစ်ကြပါသည်။ စစ်တွေမုန်တိုင်းကြောင့် လူဦးရေ (၁၀၃၇)ဦး သေကျေပျက်စီးခဲ့ပြီး ပုသိမ်မုန်တိုင်းကြောင့် လူဦးရေ (၃၀၄)ဦး သေကျေခဲ့ရပါသည်။ ၂၀၀၈ခုနှစ်မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း အတွင်း လူပေါင်း(၈၄,၅၃၇)ဦး သေဆုံးခဲ့ပြီး (၅၃,၈၃၆)ဦးပျောက်ဆုံးခဲ့ကာ လူဦးရေ(၂၂၄၄)သိန်းကို ထိခိုက်စေခဲ့သဖြင့် မြန်မာသမိုင်းတွင် အပြင်းထန် အဆိုးရွားဆုံး သဘာဝတေးဖြစ်ပါသည်။ တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ (၁၁.၇) ထရီလီယံတန်ဖိုးခန်း ပျောက်စီးဆုံးရုံးခဲ့ပါသည်။

မှန်တိုင်းဒီရေလိုင်း

၆။ မြန်မာနိုင်ငံ၏ ရခိုင်ကမ်းရှိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကမ်းရှိုးတန်းအေသတစ်လျှောက် တို့သည် မှန်တိုင်းဒေသကြီးလွမ်းမိုးမှုဒဏ်ကိုခံရနိုင်ပါသည်။ နာဂတ်မှန်တိုင်းအတွင်းအသက်ဆုံးရှုံးမှုများ၏ (၉၀)ရာခိုင်နှုန်းသည် မှန်တိုင်းဒေသကြီးမှုံးကြောင့်ဖြစ်ပါသည်။

ရေသွာ်မှုးနှုံးခြင်း

၇။ ရေတွမ်းမိုးခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှု၊ အခြေခံအဆောက်အအိမ္ဗားပျက်စီးဆုံးမှု၊ စီးပွားရေးဆုံးရှုံးနှစ်နာမှု၊ ရေတွင်းရေကန် မှားအတွင်းသို့ မသန့်ရှင်းသောရေမှားဝင်ရောက်ရာမှ ရောဂါကပ်ဆီးမှား (ဥပမာ-ဝမ်းလျောရောဂါ)

<sup>j</sup> သစ်တော်းစီးဌာန၊ ဆည်မြော်းဦးဌာန၊ မိုးလေဝသနှင့်လေဖေဒသနှင့်ကြေားမူးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချည်းရေးဦးဌာန၊ မြန်မာနိုင်ငံအင်ဂျင်စီးဌာနအသင်း၊ မြန်မာနိုင်ငံဘူမိသိပ္ပါဒအသင်း MIMU နှင့် ADPC တို့မှ “မြန်မာနိုင်ငံသာာဝတေးမားနှင့်စဉ်လုပ်၏ တင်ပြုချက်” (Hazard Profile of Myanmar) စာတမ်းကို ရေးသားပါစွထားပါသည်။

ဖြစ်ပွားမှုများပေါ်ပေါက်ရပါသည်။ မြန်မာနိုင်ငံတွင်မေလလယ်မှအောက်တိဘာလအတွင်းမိုးရွာသွန်းပြီး အဆိုပါကာလများအတွင်း ရေဘွမ်းမိုးခြင်းဖြစ်ပေါ်တတ်ပါသည်။ မြစ်ဝကျွန်းပေါ်အေသရှိမြစ်ချောင်းများတွင်မြစ်ရေလျှော့ခြင်းများဖြစ်ပေါ်ပြီး ဖြစ်အထက်ပိုင်းဖြစ်သော တောင်ပေါ်အေသများတွင် အချိန်တိရေကြီးခြင်းနှင့် မြေပြီခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ မြို့ကြီးနှင့်မြို့ငယ်များတွင် နေရာကွက်ကျား ရေကြီးခြင်းများ ဖြစ်ပေါ်လေ့ရှိပါသည်။

### မြေပြီခြင်း

၈။ မြန်မာနိုင်ငံတောင်ပိုင်း၊ အနောက်ပိုင်း၊ အရွှေ့ပိုင်းကုန်းမြေမြင့်နှင့် တောင်ပေါ်အေသများအားဖြစ်ပြီခြင်းများဖြစ်လေ့ရှိပါသည်။ အနောက်ပိုင်းတောင်တန်းအေသတွင် မြေပြီခြင်းအမျိုးမျိုးနှင့် တောင်ပေါ်မှ နှင့်ထူးရောက်တုနှင့်ကျောက်တုံးများတစ်ဟုန်ထိုးလျောကျခြင်း၊ ချုံရေစီးခြင်းများဖြစ်လေ့ရှိပါသည်။ သို့သော် ငှါးအေသများတွင် လူနေနည်းပါးခြင်းကြောင့် မြေပြီခြင်းဖြစ်ခဲ့ပါက အသက် အိုးအိမ်စည်းစိမ်းပျက်စီးဆုံးရှုံးမှ နည်းပါးပါသည်။

### မြေငလျှင်

၉။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းအေသ၊ အလယ်ပိုင်းမြေပြန်အေသနှင့် ရှမ်းကုန်းမြေမြင့်မြောက်ပိုင်းတို့သည် မြေငလျှင်ဖြစ်ပေါ်နိုင်သောအေသများ ဖြစ်ပါသည်။ ကိုလိုမိတာ(၁၀၀၀)ကျော် ရှည်လျားသည့် ထင်ရှားသော စစ်ကိုင်းပြတ်ရွှေ့ကြောရှိသည့် မြေပြန်၊ အလယ်ပိုင်းအေသတွင် ၂၀ရာစုအတွင်းမြေငလျှင်အနည်းဆုံး(၁၈)ကြိမ် ဖြစ်ပေါ်ခဲ့ပါသည်။ အခြားပြတ်ရွှေ့ကြောကြီးတစ်ခု ဖြစ်သည့်ကိုလိုမိတာ(၅၀၀)ကျော်ရှည်လျားသည့်ကျောက်ကျွန်းပြတ်ရွှေ့ကြောသည် ရှမ်းကုန်းမြေမြင့် အနောက်ပိုင်း၊ နောင်ချို့မြို့အနီး ကျောက်ကျွန်းရွာမှ တောင်ဖက်ရပ်စောက်မြို့၊ အင်းလေးကန်တို့ကို ဖြတ်လျက်တည်ရှိပါသည်။ အကြီးမားဆုံးမြေငလျှင်အနေဖြင့် ရစ်(ခု)တာစကေး(ရ)ရှိသော မြေငလျှင်သည် ကျောက်ကျွန်းပြတ်ရွှေ့ကြော၏မြောက်ပိုင်းတွင် ၁၉၁၂ခုနှစ်မေလ(၂၃)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပါသည်။

### ဆူနာမီ

၁၀။ (၂၄၀၀)ကိုလိုမိတာရှည်လျားသော မြန်မာ့ကမ်းရှိုးတန်းကိုမြောက်ပိုင်း၌ ရရှိုင်ကမ်းရှိုးတန်း၊ အလယ်ပိုင်းတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်အေသနှင့် တောင်ပိုင်းတွင် တန်သံ့ရှိုကမ်းရှိုးတန်းဟူ၍ သုံးပိုင်း ပိုင်းခြားနိုင်ပါသည်။ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာဆူနာမီတွင်မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများလောက် ဆူနာမီရေလွှမ်းသည့်အကြောင်းရပ်ပေါ်။ အကြောင်းမှာ မြန်မာ့ကမ်းရှိုးတန်းသို့ရောက်ရှိခဲ့သောဆူနာမီလို့၏အမြင့်မှာ အိမ်နီးချင်းနိုင်ငံများထက်သေးငယ်ခြင်းနှင့် တန်သံ့ရှိုကမ်းရှိုးတန်းတွင် မြှုတ်ကျွန်းစုများရှိခြင်းကြောင့် ဖြစ်ပါသည်။

## မိုးခေါင်ခြင်း

၁၁။ ပုံပြင်းခြောက်သွေ့ဒေသများသည်မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့်မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတို့ဖြစ်ပြီး ခရိုင်(၁၃)ခုအတွင်းရှိ မြို့နယ်ပေါင်း(၅၄)မြို့နယ် ပါဝင်ပါသည်။ အဆိုပါဒေသများ၏ အကျယ်အဝန်းသည် တစ်နိုင်ငံလုံး၏(၁၀)ရာခိုင်နှုန်းဖြစ်ပြီး မိုးနည်းခြောက်သွေ့ဇူးနှင့် အတန်အသင့်မိုးနည်းခြောက်သွေ့ဇူးများအတွင်းတည်ရှိကာ နှစ်စဉ်ပျမ်းမျမိုးရေချိန်အနေဖြင့်(၄၀)လက်မအောက်တွင်သာ ရရှိပါသည်။

## မီးဘေး

၁၂။ မီးဘေးသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုအများဆုံး ဘေးအန္တရာယ် ဖြစ်ပါသည်။ မီးလောင်မှုဖြစ်ပွားမှုအများဆုံးနေရာများမှာ ရန်ကုန်တိုင်းမန္တလေးတိုင်းဒေရာဝတီတိုင်းစစ်ကိုင်းတိုင်းနှင့်ပဲရူးတိုင်းတို့ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် စုစုပေါင်းမီးလောင်မှုအကြိမ်ပေါင်း၏(၆၃)ရာခိုင်နှုန်းရှိပါသည်။ နေ့နတ်ပါရီမှမေလအတွင်း မီးလောင်မှုအများဆုံးဖြစ်ပြီး နှစ်စဉ်ပျမ်းမျှအားဖြင့် မီးလောင်မှုအကြိမ်(၉၀၀)ခန့် ဖြစ်ပွားခဲ့ရာ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးစေခဲ့ပါသည်။

## တောမီး

၁၃။ မြန်မာနိုင်ငံတွင် တောမီးလောင်ကျမ်းခြင်းသည် အများအားဖြင့် ဒီဇင်ဘာလမှ မေလအတွင်း ခြောက်သွေ့ရာသီတွင် မြေပြင်ပေါ်ရှိ မီးလောင်ကျမ်းလွယ်သောပစ္စည်းများမှ စတင်လောင်ကျမ်းခြင်း ဖြစ်ပါသည်။ ငင်းဘေးအန္တရာယ်သည် ပြည်နယ်နှင့်တိုင်းအားလုံးတွင် အနည်းနှင့်အများကြော့တွေ့ရှိပါသည်။ သို့ရာတွင် ပဲရူးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကုန်းမြင့်ဒေသများတွင် ပိုမိုအဖြစ်များပါသည်။ တောမီးလောင်ခြင်းမှတစ်ဆင့် ဆက်စပ်ဖြစ်ပေါ်တတ်သော မြှေထူခြင်းသည်လည်း သက်ဆိုင်ရာဒေသရှိ ပြည်သူလူထုအပေါ် ဆိုးကျိုးများဖြစ်စေပါသည်။

## ၁-၃ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားရှိမှု

### အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ

၁၄။ နိုင်ငံတော်ဝန်ကြီးချုပ်မှုဥက္ကဋ္ဌအဖြစ် ဦးဆောင်သော အဖွဲ့ဝင်(၃၇)ဦး ပါဝင်သည့်အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသည် သဘာဝဘေးစီမံခန့်ခွဲမှုအတွက်ဦးဆောင်အဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါဗဟိုကော်မတီတွင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖြိုးရေးကောင်စီဥက္ကဋ္ဌများ(ပြည်နယ်/တိုင်းခွဲများအပါအဝင်)၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှုဝန်ကြီးများ၊ ရန်ကုန်နှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌများသည် အဖွဲ့ဝင်များအဖြစ် ပါဝင်ပါသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး

ဝန်ကြီးဌာန ဝန်ကြီးမှ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ပါသည်။

အမျိုးသားသဘာဝဘေးကာကွယ်စွောင့်ရှောက်ရေးစီမံခန့်.ခွဲမှုလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ

၁၅။ အဖွဲ့ဝင်(၃၆)ဦး ပါဝင်သော အမျိုးသားသဘာဝဘေးကာကွယ်စွောင့်ရှောက်ရေး စီမံခန့်.ခွဲမှုလုပ်ငန်းကော်မတီတွင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး (၁)မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမျိုးသားသဘာဝဘေးကာကွယ်စွောင့်ရှောက်ရေး ဗဟိုကော်မတီ၏လုပ်ငန်းညွှန်ကြားချက်များနှင့်အညီ သဘာဝဘေးစီမံခန့်.ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်ပါသည်။ အဆိုပါစီမံခန့်.ခွဲမှုလုပ်ငန်းကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးတို့မှ ဒုတိယဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအသီးသီး ဖြစ်ကြပါသည်။

၁၆။ အမျိုးသား သဘာဝဘေး ကာကွယ်စွောင့်ရှောက်ရေး စီမံခန့်.ခွဲမှု လုပ်ငန်းကော်မတီလက်အောက်ရှိ ဆပ်ကော်မတီ(၁၀)ခုသည် အဆိုပါစီမံခန့်.ခွဲမှုလုပ်ငန်းကော်မတီမှ ချမှတ်ထားသော လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဝန်ကြီးဌာနတစ်ခုချင်းစီသည် သဘာဝဘေးစီမံခန့်.ခွဲမှုဆောင်ရွက်ရန်အတွက် သီးသန်ကော်မတီများ ဖွဲ့စည်းထားရှိပါသည်။သဘာဝဘေးစီမံခန့်.ခွဲမှုအတွက်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များ ဖွဲ့စည်းထားရှိမှုကို ပုံ-၁ တွင် ဖော်ပြထားပါသည် –

ဗု-၁။ အမျိုးသားသဘာဝတော်ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့်  
ဆပ်ကော်မတီများ ဖွံ့ဖြည့်ထားရှိနှုန်း

အမျိုးသားသဘာဝတော်ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ  
ဥဇ္ဈာန် - ၀န်ကြီးချုပ်

အမျိုးသားသဘာဝတော်ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ  
ဥဇ္ဈာန် - အတွင်းရေးမှု။(၁)

### ဆပ်ကော်မတီ (၁၀)ဖွဲ့

#### ဆင်ကော်မတီများ

- |  |  |
|--|--|
| <ul style="list-style-type: none"> <li>• သတင်းနှင့်ပြန်ကြားရေး</li> <li>• အရေးပေါ်ဆက်သွယ်ရေး</li> <li>• ရှာဖွေရေးနှင့်ကယ်ဆယ်ရေး</li> <li>• ပျက်စီးမှုပမာဏသတင်းရရှိရေးနှင့်<br/>အရေးပေါ်ထောက်ပံ့ရေး</li> <li>• ပျက်စီးဆုံးမှုအတည်ပြုရေး</li> <li>• ပို့ဆောင်ရေးနှင့်လင်းကြောင်းရှင်းလင်းရေး</li> <li>• တော်အန္တရာယ်လျော့ပါးရေးနှင့်<br/>အရေးပေါ်အနီအကာထူးထောင်ရေး</li> <li>• ကျန်းမာရေးစောင့်ရှောက်မှု</li> <li>• ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်<br/>တည်ဆောက်ရေး</li> <li>• လုံခြုံရေး</li> </ul> | <ul style="list-style-type: none"> <li>- ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနှစ်းဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ သမဝါယမဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ ကျွန်းမာရေးဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချုထားရေး<br/>ဝန်ကြီးဌာန</li> <li>- ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန</li> </ul> |
|--|--|

### ပြည်နယ်/တိုင်းဒေသကြေး ကာကွယ်စောင့်ရှောက်ရေးကော်မတီများ

၁၇။ ပြည်နယ်/တိုင်းဒေသကြေးအဆင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှု  
အောက်တွင်ပြည်နယ်/တိုင်းဒေသကြေးကာကွယ်စောင့်ရှောက်ရေးကော်မတီများကို ဖွံ့ဖြည့်  
ထားရှိပါသည်။ ပြည်နယ်/တိုင်းဒေသကြေးကော်မတီများတွင် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြေးကော်မတီများ  
ဆိုင်ရာအရာရှိများဖြင့် ဖွံ့ဖြည့်ထားပြီး အဖွဲ့ဝင်းရေး(၃၂)မှ(၄၀)ခန့်အထိ ပါဝင်ပါသည်။ အဆိုပါ  
ကော်မတီများ၏အောက်တွင် သဘာဝတော်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများ  
ဆောင်ရွက်ရန် ဆပ်ကော်မတီများ၊ လုပ်ငန်းကော်မတီများ(၁၀)ခုခန့်စီ ဖွံ့ဖြည့်ထားရှိပါသည်။

### ပြည်နယ်/တိုင်းဒေသကြေးအောက်ရှိသဘာဝတော်ကာကွယ်စောင့်ရှောက်ရေးကော်မတီများ

၁၈။ သဘာဝတော်ကာကွယ်စောင့်ရှောက်ရေးကော်မတီအဆင့်ဆင့်ကို ခရိုင်၊ မြို့နယ်၊  
ကျေးရွာအပ်စုအဆင့်အထိ သက်ဆိုင်ရာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဦးဆောင်မှု  
အောက်တွင် ဖွံ့ဖြည့်ထားရှိပါသည်။ ခရိုင်အဆင့်ကော်မတီကို ပြည်နယ်/တိုင်းဒေသကြေးကော်မတီ၏  
လက်အောက်တွင်လည်းကောင်း၊ မြို့နယ်အဆင့်ကော်မတီကို ခရိုင်အဆင့်ကော်မတီ၏ လက်အောက်

တွင်လည်းကောင်း၊ ကျေးရွာအပ်စာဆင့် ကော်မတီကို မြို့နယ်အဆင့် ကော်မတီ၏ လက်အောက်တွင် လည်းကောင်းအဆင့်ဆင့်ဖွဲ့စည်းထားရှိပါသည်။ အဖွဲ့အစည်းအဆင့်ဆင့်ရှိ သဘာဝဘေးကာကွယ် စောင့်ရှောက်ရေးကော်မတီများ၏ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းထားပါသည်။

၁၉။ သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီအဆင့်၏ဖွဲ့စည်းပုံနှင့်လုပ်ငန်း ဆောင်ရွက်မှုများကို “မြန်မာနိုင်ငံသဘာဝဘေးအတွက်ဖွဲ့စည်းစီမံထားရှိမှုများ”<sup>၁</sup> စာတမ်းတွင် ဖော်ပြထားပါသည်။

## ၁-၄ ကမ္မာလုံးဆိုင်ရာနှင့် ဒေသတွင်းသဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံမှုပူးပေါင်းပါဝင်ဆောင်ရွက်မှု

၂၀။ ပြည်ထောင်စုမြန်မာနိုင်ငံသည်ကမ္မာလုံးဆိုင်ရာနှင့်ဒေသတွင်းသဘာဝဘေး စီမံခန့်ခွဲမှု/သဘာဝဘေးလျော့ပါးရေးမူဘောင်များနှင့် ကြော်ပြောစာတမ်းများတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် အခြားကမ္မာနိုင်ငံပေါင်း(၁၆၇)နိုင်ငံနှင့်အတူ ယိုဂိုမူဘောင်လုပ်ငန်းစဉ်များ (Hyogo Framework for Action - HFA) ကို သဘောတူချမှတ်ခဲ့ကြပါသည်။ ငါးသည် ၂၀၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့၌ ကျင်းပခဲ့သော သဘာဝဘေးလျော့ပါးရေးကမ္မာ့ညီလာခံ (World Conference on Disaster Reduction - WCDR) မှ ပေါ်ထွက်လာသော ရလဒ်စာတမ်း တစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးကြောင့်လူ့အသက်ဆုံးရှုံးမှု၊ လူမှုရေးစီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရင်းအမြစ်များဆုံးရှုံးမှုများကို လျော့နည်းစေရန် အတွက် ယိုဂိုမူဘောင်အရ ဦးစားပေးလုပ်ဆောင်ရမည့်လုပ်ငန်း(၅)ရပ်ကို အကောင်အထည်ဖော်ရန် သဘောတူပါဝင်ပြီးဖြစ်ပါသည်။

၂၁။ မြန်မာနိုင်ငံသည် “သဘာဝဘေးလျော့ပါးရေးဆိုင်ရာအာရာဒေသဝန်ကြီးအဆင့်အစည်းအဝေး” (Asian Ministerial Conference on Disaster Risk Reduction - AMCDRR) များတွင်လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသည် ယိုဂိုမူဘောင်လုပ်ငန်းစဉ်များအရ ဆောင်ရွက်ရန် သဘောတူထားခဲ့ခြင်းကို ပိုမိုခိုင်မာစေရန်အတွက် အာရာနှင့်ပစိဖိတ်ဒေသများမှ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအကြား ဆွေးနွေးဖော်ထုတ်နိုင်သော အခြေအနေတစ်ရပ်ကို ပုံပိုးပေးနိုင်ခဲ့ပါသည်။

၂၂။ အာဆီယံသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ (ASEAN Committee on Disaster Management - ACDM) ကို ၂၀၀၃ခုနှစ်အစောင့်းတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံသည် ACDM ၏အဖွဲ့ဝင်နိုင်ငံဖြစ်ပါသည်။ (၁၃)ကြိမ်မြောက် ACDM အစည်းအဝေး

<sup>၁</sup> “မြန်မာနိုင်ငံသဘာဝဘေးအတွက်ဖွဲ့စည်းစီမံထားရှိမှုများ” စာတမ်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ADPC တို့မြှုပြစ်ထားပါသည်။

ကို ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသည် ACDM ၏လက်ရှိ ဥက္ကဋ္ဌအဖြစ်၂၀၀၉ခုနှစ်ဖေဖော်ဝါရီလမှစတင်၍ဆောင်ရွက်လျက်ရှိပါသည်။ ACDM သည် နာဂါရိမှန်တိုင်းတိုက်ခတ်ပြီးသည့်နောက်တွင် ငှင့်၏ ပထမဆုံးသောအဆီယံ-အရေးပေါ်ကိစ္စအလျင်အမြန်အကဲဖြတ်ရေးအဖွဲ့ (ASEAN - Emergency Rapid Assessment Team - ERAT) ကို ဖွဲ့စည်းစေလွတ်နိုင်ခဲ့ပါသည်။

၂၃။ သဘာဝဘေးစီမံခန့်ခွဲမှုနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အဆီယံသဘောတူညီချက် (ASEAN Agreement on Disaster Management and Emergency Response - AADMER) သည် ဒေသတွင်းသဘာဝဘေးကြောင့် ဖြစ်ပေါ်သောဆုံးရုံးမှုများ လျော့နည်းစေရန် အတွက် ကာကွယ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် ဘေးလျော့ပါးစေမှုများကို ပိုမိုအားကောင်းစေမည့် ဒေသတွင်း ကျယ်ပြန့်သော မူဘောင်တစ်ရပ်ကို ဖော်ထုတ်ပေးထားပါသည်။ မြန်မာနိုင်ငံသည် ၂၀၀၅ခုနှစ်၊ ရူလိုင်လတွင် AADMER ကို လက်မှတ်ရေးထိုးပြီးနောက် ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလ တွင် အတည်ပြုခဲ့ပါသည်။

၂၄။ မြန်မာနိုင်ငံသည် မကြာမီကအသစ်ဖွဲ့စည်းခဲ့သော သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ကုလသမဂ္ဂအာရုံနှင့် ပစိမိတ်ဒေသ၊ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP Committee on Disaster Risk Reduction) ၏အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၂၀၀၉ခုနှစ်၊ မတ်လ(၂၃)ရက်မှ(၂၄)ရက် အထိထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပခဲ့သောပထမအကြိမ်အစည်းအဝေးကိုပါဝင်တက်ရောက်ခဲ့ပါသည်။

၂၅။ မြန်မာနိုင်ငံသည်သဘာဝဘေးစီမံခန့်ခွဲမှုဒေသဆိုင်ရာညီးနှင့်မှုကော်မတီ(Regional Consultative Committee on Disaster Management - RCC) ကို ၂၀၀၀ပြည့်နှစ်တွင် စတင်ဖွဲ့စည်းစဉ်ကပင်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါသည်။မြန်မာနိုင်ငံသည် RCC ၏နှစ်စဉ်ကျင်းပသော အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခဲ့ပြီး၊ ၂၀၀၅ခုနှစ်တွင် ချမှတ်ခဲ့သော Hanoi RCC-5 ကြောစာတမ်း၏ အဖွဲ့ဝင်(၂၆)နိုင်ငံတွင်လည်း တစ်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပါသည်။ Hanoi RCC-5 ကြောစာတမ်းသည် သဘာဝဘေးလျော့ပါးရေးကို ဖွံ့ဖြိုးတိုးတက်မှုတွင်ပါဝင်ထည့်သွင်း စေရေးအတွက်ဒေသဆိုင်ရာညီးနှင့်မှုကော်မတီ၏ အစီအစဉ်များကို အကောင်အထည်ဖော်ရန် အတွက် လမ်းညွှန်ပေးနိုင်ရန် ဖြစ်ပါသည်။

## ၁-၅ နာဂါရိအလွန် ဆောင်ရွက်ချက်များ

### နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ

၂၆။ နာဂါရိမှန်တိုင်းကြောင့် ပေါ်ပေါက်လာသော အခြေအနေများအပေါ် အရေးယူတုံ့ပြန် ဆောင်ရွက်နိုင်ရန် ၂၀၀၈ခုနှစ်၊ မေလ(၃)ရက်နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးကာကွယ်

စောင့်ရှောက်ရေးဗဟိုကော်မတီ၏ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ပါသည်။ အမျိုးသားသဘာဝ ဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီသည် လေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆပ်ကော်မတီ(၁၀)ခုကို ဆိုင်ရာတာဝန်များ ဆောင်ရွက်စေခဲ့ပါသည်။ထို့အပြင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန် လေဘေးသင့်မြို့နယ်အသီးသီးအတွက် နယ်မြေတာဝန်ခံဝန်ကြီးများ သတ်မှတ်တာဝန်ပေးခဲ့ပါသည်။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၏ဦးဆောင်လမ်းညွှန်မှု၊ သက်ဆိုင်ရာဆပ်ကော်မတီများ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထူနှင့် တပ်မတော်သားများ၊ လူမှုရေးအဖွဲ့အစည်းများသည် အမျိုးသားရေးအသိစိတ်ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

၂၇။ နိုင်ငံတော်အကြီးအကဲသည်လေဘေးသင့်ဒေသများသို့ကိုယ်တိုင်သွားရောက်ကြည့်၍ ၍၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် နိုင်ငံတော်အကြီးအကဲမှ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အောက်ပါလုပ်ငန်းအစီအစဉ် (၃)ဆင့်ဖြင့် ဆောင်ရွက်သွားရန် ရှင်းလင်းမှာကြားခဲ့ပါသည်-

ပထမအဆင့်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဖြစ်သည့်လတ်တလောစားဝတ်နေရေး၊ ဆေးဝါးကုသစောင့်ရှောက်ရေး၊ အမိုးအကာအောက်ရောက်ရှိရေး၊

ဒုတိယအဆင့်။ပြန်လည်နေရာချထားရေးနှင့် မြို့ပြ၊ ကျေးဇူးများ ပြန်လည်ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ပြုစုံပျိုးထောင်ရေး၊ လမ်းပန်းဆက်သွယ်မှုလမ်းကြောင်းများပြန်လည်ကောင်းမွန်ရေးတတိယအဆင့်။ နောင်ကာလများ၌ သဘာဝဘေးဒဏ်မှ ကာကွယ်နိုင်ရေးအတွက် အရုံအတားအရေးပေါ်ခို့လုံးရာနေရာများတည်ဆောက်ရေး (ပင်လယ်ကမ်းစပ်ဒေသများ၌ လေတား၊ ရေတား၊ အုန်းပင်များ၊ ကွုမ်းသီးပင်များ စိုက်ပျိုးခြင်း၊ ဒီဇိုင်းပြန်လည်ထူထောင်ခြင်း၊ ရေဘေးရှောင်တိမ်းလွတ်ကင်းနိုင်မည့် “ရေလွတ်အသက်ကယ်” ကုန်းမြှင့်များတည်ဆောက်ခြင်း၊ ပင်လယ်နှင့်နီးစပ်သောဒေသများအတွင်းလမ်းသစ်များဖောက်လုပ်ရာ၌ လမ်းတာများကို မြှင့်တင်ခြင်း)။

၂၈။ နိုင်ငံတော်အစိုးရသည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ပိုမိုခိုင်မာသော နိုင်ငံတော်အဆင့်ပြန်လည်ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် “နာဂတ်မှန်တိုင်းသင့်ခံရသောဒေသများအတွက်

ပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့်နောင်တွင်ဖြစ်ပေါ်မည့်သဘာဝဘေးများမှ ကာကွယ်ရေး နှင့်  
ကြိုတင်ပြင်ဆင်ရေးစီမံကိန်း”ကို၂၀၀၈ခုနှစ်၊ ၍၁၃၂၉၈(၁၅)ရက်နေ့တွင် ချမှတ်ခဲ့ပါသည်။ ထိုအပြင်  
၂၀၀၈ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့တွင် “အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှုဌာက်ရေး  
တည်မြေအမိန့်များရေးဆွဲရေးအဖွဲ့”ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့မှတည်မြေအမိန့်ကို ၂၀၀၉ခုနှစ်၊  
နေ့နံပါရီလတွင် အပြီးသတ် ပြုစေရေးဆွဲခဲ့ပြီး ဖြစ်ပါသည်။

သုံးပွင့်ဆိုင်ပဟိုအဖွဲ့ (Tripartite Core Group - TCG) ဖွဲ့စည်းဆောင်ရွက်မှု

၂၆။ သုံးပွင့်ဆိုင်ပဟိုအဖွဲ့ကို ၂၀၀၈ခုနှစ်၊ မေလ(၃၀)ရက်နေ့တွင်မှန်တိုင်းသင့်ပြည်သူများကို ကူညီနိုင်ရန် အာဆီယံ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့တို့၊ ပူးပေါင်းပါဝင်ဖွဲ့စည်းခဲ့ပါသည်။ သုံးပွင့်ဆိုင်ပဟိုအဖွဲ့သည်နာဂစ်မှန်တိုင်းလွန်ကာလတွင်နိုင်ငံတကာလူသားချင်း စာနာမှုဆိုင်ရာအကူအညီများအတွက် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပိုမိုပူးပေါင်းညီနှင့်ဆောင်ရွက်နိုင်ရန်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ သုံးပွင့်ဆိုင်ပဟိုအဖွဲ့သည်ကယ်ဆယ်ရေးနှင့် အစောပိုင်းကာလပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် မြန်မာနိုင်ငံ၏ သဘာဝတေးလျော့ပါးရေးလုပ်ငန်းများ ရှေ့ဆက်ဆောင်ရွက်ရာတွင် အခြေခံကောင်းများဖြစ်စေမည့် အောက်ပါလုပ်ငန်းများကိုလုပ်ဆောင်ခဲ့ပါသည်-

(က)နာဂစ်မှန်တိုင်းလွန်ကာလပ္ပါးတဲ့အကဲဖြတ်မှ (Post-Nargis Joint

**Assessment-PONJA)။** ၂၀၀၈ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်သော နာဂစ်မှန်တိုင်းလွန်ကာလပူးတဲ့အကဲဖြတ်မှု (Post-Nargis Joint Assessment-PONJA) ၏ နောက်ဆက်တဲ့-၂၁တွင်သဘာဝတေး၏ ဆိုးကျိုးများ စီမံခန့်ခွဲမှု အတွက်၌ စားပေးဆောင်ရွက်ရန်အချက်များကို ဖော်ပြထားပါသည်။ ထို့အပြင် မှန်တိုင်းသင့်ခံရသောဒေသများ၌ သဘာဝတေးအတွက် ကြိုတင်ပြင်ဆင်မှုမြှင့်တင်ခြင်း၊ ဆိုင်ရာလုပ်ငန်းများစတင်ရန်နှင့် နောက်ပိုင်းတွင် တစ်နှစ်ငံလုံးရှိ ထိခိုက်ခံရနိုင်ဖွယ်ရှိသော ဒေသအားလုံးတွင် သဘာဝတေးလျော့ပါးရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန်စာသည့် သဘာဝတေးလျော့ပါးရေးဆိုင်ရာ အကောင်အထည်ဖော်ရေးနည်းလမ်းများကိုလည်းထည့်သွင်းထားပါသည်။

(ခ) နာဂစ်မှန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ကြိုတင်ပြင်ဆင်မှု

အစီအစဉ် (Post-Nargis Recovery and Preparedness Plan - PONREPP)။ ၂၀၀၉ခုနှစ်ဖေဖော်ဝါရီလတွင်ထုတ်ပြန်သောမှန်တိုင်းသင့်ခံရသည့်ဒေသများအတွက် “နာဂစ်မှန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့်ကြိုတင်ပြင်ဆင်မှုအစီအစဉ် (Post-Nargis Recovery and Preparedness Plan - PONREPP)” တွင်ကျန်းမာပြီး ကုန်ထုတ်လုပ်နိုင်စွမ်းရှိကာ လူနေမ

ဘဝလုပ်ခေါ်များတိုးတက်ဖြစ်ပေါ်လာစေရန်အတွက် ၂၀၀၉-၂၀၁၁ခုနှစ်ကာလ အတွင်း မြစ်ဝက္ခန်းပေါ်ဒေသ ပြန်လည်ထူထောင်ရေးတွင် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များဖော်ပြထားပါသည်။ ထို့အပြင် သဘာဝဘေးလျော့ပါးရေးသည် PONREPP တွင် ဖော်ပြထားသော “လူနေမှုဘဝလုပ်ခြေဖော်များ” ခေါင်းစဉ် အောက်ရှိကဏ္ဍ(၃)ရပ်အနက်တစ်ခုအပါအဝင်ဖြစ်ပါသည်။

## ၁-၆ သဘာဝဘေးစီမံခန့်ခွဲမှု/သဘာဝဘေးလျော့ပါးရေးဆိုင်ရာလုပ်ငန်းများ

၃၀။ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းကိုမြန်မာနိုင်ငံတွင်လွန်ခဲ့သောနှစ်များစွာကတည်းကပင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၈ခုနှစ်တွင် ရရှိပြည်နယ်၌ ဆိုင်ကလုန်းမှန်တိုင်းဖြစ်ပွားပြီးနောက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် မှန်တိုင်းကာလနားခို့ရန် တာဘောင်များ (အသက်ကယ်တောင်ကုန်းများ) တည်ဆောက်ခြင်းစီမံကိန်းနှင့် ၁၉၉၄ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ၇၇ သစ်တောရေးရာဝန်ကြီးဌာနမှ ကိုးခရိုင်စိမ်းလန်းစို့ပြည်ရေးစီမံကိန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းတို့ သည် ထင်ရှားသောသာဓကများဖြစ်ပါသည်။ နောင်တွင်ဆောင်ရွက်မည့် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်ရာတွင် အထောက်အကူပြုစေရန် ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ နိုင်ငံအတွင်းဒေသအလိုက် ဆောင်ရွက်နေမှုကဏ္ဍခဲ့အလိုက်လုပ်ငန်းများနှင့် အကောင်အထည်ဖော်ပြီးစီးမည့် အချိန်ကာလတို့ကို စုစုပေါင်းဖော်ပြရန် လိုအပ်ပါသည်။

### ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲသဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကိုစာရင်းကောက်ယူပြုစုစုပေါင်း:

၃၁။ အဆိုပါလုပ်ငန်းကိုဆောင်ရွက်ရန်အတွက် ADPCသည်သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ညီနှင့်တိုင်ပင်၍ မေးခွန်းလွှာ တစ်ခုကိုရေးသားပြုစုစုပေါ်သည်။ထို့အပြင်အဆိုပါမေးခွန်းလွှာကိုအစောပိုင်းကာလပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ (Early Recovery Cluster – Disaster Risk Reduction Working Group) အစည်းအဝေး၌ဆွေးနွေးတင်ပြခဲ့ပြီးငါးအဖွဲ့ဝင်များ၏ထင်မြင်ယူဆချက်များကိုရယူခဲ့ပါသည်။

၃၂။ ရရှိလာသောတုံးပြန်မှုများအပေါ်အခြေခံ၍ ပြုစုစုပေါင်းခွန်းလွှာဖြင့် ၀န်ကြီးဌာန များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများထံမှ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများနှင့် စပ်လျဉ်းသော အောက်ပါအချက်သုံးချက်ကို စာရင်းကောက်ယူနိုင်ရန် မေးခွန်းလွှာ တစ်ခု ပြုစုစုပေါ်သည် – (နောက်ဆက်တွဲ-၁)

(က) လွန်ခဲ့သော (၁)နှစ်နှင့် (၃)နှစ်မတိုင်မီကာလတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သော သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် လုပ်ငန်းစီမံကိန်းများ/ဆောင်ရွက်ချက်များ

(ခ) ဆောင်ရွက်ခဲ့သဘာဝတေးစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့်လုပ်ငန်းစီမံကိန်းများ/ ဆောင်ရွက်ချက်များ

(ဂ) အနာဂတ်တွင် ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန် လျှောထားသော လုပ်ငန်း စီမံကိန်း/ ဆောင်ရွက်မည့်လုပ်ငန်းအသစ်(၃)ခု

၃၃။ အဆိုပါမေးခွန်းလွှာဖြင့် အချက်အလက်များ ကောက်ယူခဲ့ခြင်းအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အစုအဖွဲ့ အလိုက် ဆွေးနွေးပွဲများကျင်းပပြီး လိုအပ်သော အချက်အလက်များ ကောက်ယူစုစည်းခဲ့ပါသည်။ ထို့အပြင်သဘာဝတေးလျှောပါးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများ၏ စာရွက်စာတမ်းများ၊ လက်ကမ်း စာစောင်များ၊ တိုးတက်မှုအစီရင်ခံစာများနှင့် ဝက်ဆိုက်(၁၅)များကို လေ့လာစုစည်းခဲ့ပါသည်။

### စာရင်းကောက်ယူရာမှုတွေ၏ရှိချက်များကိုစုစည်းတင်ပြခြင်း

၃၄။ ဝန်ကြီးဌာန(၂၄)ခု၊ ကုလသမဂ္ဂအဖွဲ့အစည်း/အာဆီယံ(၁၀)ခု၊ အစိုးရမဟုတ်သော အဖွဲ့အစည်း(၂၂)ခုနှင့် ပညာရှင်အသင်းအဖွဲ့(၂)ခုအပါအဝင် အဖွဲ့အစည်း(၅၈)ခုမှ မေးခွန်းလွှာနှင့် ပတ်သက်သော တို့ပြန်ဖော်ကြားချက်များကို ရရှိခဲ့ပါသည်(နောက်ဆက်တွဲ-၂)။ စုစုပေါင်းလုပ်ငန်း စီမံကိန်း(၈၈)ခုကိုစုစည်းဖော်ပြနိုင်ခဲ့ပြီး ၄၄းတို့အနက်မှ လုပ်ငန်းစီမံကိန်း(၃၉)ခုမှာ ဆောင်ရွက်ပြီး ဖြစ်ပြီး ကျွန်ုင်လုပ်ငန်းစီမံကိန်း(၄၉)ခုမှာဆောင်ရွက်ခဲ့ဖြစ်ပါသည်။ ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ခဲ့လုပ်ငန်းစီမံကိန်းများကိုကဏ္ဍ(၇)ခုဖြင့်အမျိုးအစားခွဲခြားဖော်ပြထားပြီးကဏ္ဍအလိုက်လုပ်ငန်းစီမံကိန်းများကို ဖေား-၁ တွင် ဖော်ပြထားပါသည်-

ပေါ်(၁) သဘာဝတေးလျှောပါးရေးနှင့်ပတ်သက်သောဆောင်ရွက်ပြီး/ ဆောင်ရွက်ခဲ့လုပ်ငန်းစီမံကိန်းများ

စဉ်	ကဏ္ဍ	ဦးဆောင်အဖွဲ့အစည်း			လုပ်ငန်းစီမံကိန်းအခြေအနေ		စုစုပေါင်း
		အစိုးရ နွောန	ကုလသမဂ္ဂ အဖွဲ့အစည်း	အစိုးရမဟုတ်သော အဖွဲ့အစည်း/ပညာ ရှင်အဖွဲ့အစည်း	ဆောင်ရွက် ပြီး	ဆောင်ရွက် ခဲ့	
၁	မူဝါဒ၊ အဖွဲ့အစည်းဆိုင်ရာစီမံထားရှိမှုများနှင့် အဖွဲ့အစည်းဆိုင်ရာရှေ့ဆက်ဆောင်ရွက်ရေး	၈	၁	J	၇	၄	၁၁
J	ကျေရောက်နိုင်သောသေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးနှုံးနိုင်မှုအကဲဖြတ်ရေး	J	J	၄	၄	၄	၈
၂	သဘာဝတေးအမျိုးမျိုးအတွက်ကြိုတင်သတိပေးခြင်း စနစ်များ ထူထောင်ဆောင်ရွက်ရေး	၉	J	J	၈	၅	၁၃
၄	ဗဟိုအဆင့်ပြည့်နယ်/တို့ဗို့အပိုင်နှင့်ဖြူးနယ်အဆင့် များတွင်သဘာဝတေးအတွက်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး	၈	-	၆	၆	၈	၁၄
၅	ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်သဘာဝတေး လျှောပါးရေးလုပ်ငန်းများ ပါဝင်လာစေရေး	၇	J	၆	၇	၁၁	၁၈
၆	ရပ်စွာအခြေပြုသဘာဝတေးကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝတေးလျှောပါးရေး	-	၁	၇	J	၆	၈
၇	သဘာဝတေးနှင့်ပတ်သက်၍ဖြုံးပြည်သူတေသနအား အသိပညာပေးရေး၊ လေကျင့်သင်တန်းပေးရေး	၉	J	၅	၅	၁၁	၁၆
စုစုပေါင်း		၄၃	၁၀	၂၁	၂၅	၄၉	၈၈

၃၅။ ဆောင်ရွက်ပြီးနှင့်ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများစာရင်းပြစ်ခြင်းအတွက်သတင်းအချက်အလက်များပိုမိုပြည့်စုံမှုရှိစေရန်ဆက်လက်စာဆောင်းခြင်းနှင့် အချိန်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်တိုးတက်မှုများအား ဖြည့်စွက်ပြင်ဆင်ခြင်းစသည်တို့ကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်ပါသည်။ “သဘာဝဘေးစီမံခန့်ခွဲမှုနှင့်သဘာဝဘေးလျော့ပါးရေးဆိုင်ရာဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများစုံလည်းတင်ပြခြင်း (Compilation of Past and On-going Disaster Management and Disaster Risk Reduction Projects)”<sup>၆</sup> စာတမ်းတွင် ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ အသေးစိတ်တင်ပြထားပါသည်။

## ၁-၇ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်(Myanmar Action Plan on Disaster Risk Reduction) ပေါ်ပေါက်လာမှု

၃၆။ မြန်မာနိုင်ငံသည်သဘာဝဘေးများ၏ရုံးရှိခဲ့မှုကို ခံနိုင်ရည်ရှိပြီး သဘာဝဘေးများကျရောက်ခဲ့လျှင်လည်းအချိန်တို့အတွင်းပြန်လည်ထူထောင်နိုင်စေရန်လည်းကောင်းယဉ်ကိုမူဘောင်လုပ်ငန်းစဉ်များ (Hyogo Framework for Action - HFA) နှင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာအဆီယံသဘောတူညီချက် (ASEAN Agreement on Disaster Management and Emergency Response - AADMER) အရ ဆောင်ရွက်ရန်များကို အကောင်အထည်ဖော်ရန်လည်းကောင်း ကာလတို့/ကာလရှည်လုပ်ငန်းစီမံကိန်းများကို စုစည်းဖော်ပြနိုင်ရန် “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”ကို ယူးပေါင်းပါဝင်ဆွေးနွေးမှုနည်းလမ်းပြင်း ရေးဆွဲတင်ပြထားပါသည်။

၃၇။ အဆိုပါလုပ်ငန်းစီမံချက်ကိုရေးဆွဲရန် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနညွှန်ကြားရေးမှူးဌာပ်၏ဦးဆောင်မှုအောက်တွင်အဖွဲ့အစည်းပေါင်းစုံမှုကိုယ်စားလှယ်(၂၄)ဦးပါဝင်သောအထောက်အကူပြုလုပ်ငန်းအဖွဲ့(Task Force)ကိုဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ အထောက်အကူပြုလုပ်ငန်းအဖွဲ့တွင်ဝန်ကြီးဌာန(၁၂)၊ အောက်ရှိဦးစီးဌာန/လုပ်ငန်း(၁၇)၊ ခုမှုကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ (UNDP နှင့် UNOCHA)၊ မြန်မာနိုင်ငံကြောက်ခြေနီးအသင်း၊ ပညာရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ADPC တို့ပါဝင်ပါသည်(နောက်ဆက်တွဲ-၃)။ အဆိုပါ အထောက်အကူပြုလုပ်ငန်းအဖွဲ့အတွက်လိုအပ်သောနည်းပညာအကူအညီအထောက်အကူပြုလုပ်ငန်းများနှင့် ညီးနှုန်းဆောင်ရွက်မှုလုပ်ငန်းများကို ADPC မှ ပုံပိုးဆောင်ရွက်ပါသည်။

၃၈။ ဤလုပ်ငန်းစီမံချက်ကိုပြဋ္ဌာန်အတွက် အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ အောက်တွင်လုပ်ငန်းကဏ္ဍတစ်ခုစီအလိုက် လုပ်ငန်းအဖွဲ့ခွဲ (Working Group) (၄)ဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည်-(နောက်ဆက်တွဲ-၄)

<sup>၆</sup> “သဘာဝဘေး စီမံခန့်ခွဲမှုနှင့်သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ဆောင်ရွက်ပြီးနှင့်ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများစုံလည်းတင်ပြခြင်း” စာတမ်းကို ADPC နှင့် MIMU တို့မှ ပြုစုထားပါသည်။

(၁) ကျရောက်နိုင်သောဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှုအကဲဖြတ်ရေးနှင့် သဘာဝဘေးအမျိုးမျိုးအတွက် ကြိုတင်သတိပေးခြင်းစနစ်များ ထူထောင်ဆောင်ရွက်ရေး

(၂) မူဝါဒ၊ အဖွဲ့အစည်းဆိုင်ရာစီမံထားရှိမှုများ၊ အဖွဲ့အစည်းဆိုင်ရာ ရွှေဆက်ဆောင်ရွက်ရေးနှင့် ဗဟိုအဆင့်၊ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး

(၃) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများပါဝင်လာစေရေး

(၄) ရပ်စွာအခြေပြုသဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့်သဘာဝဘေးလျော့ပါးရေးနှင့်သဘာဝဘေးနှင့်ပတ်သက်၍ပြည်သူလူထုအားအသိပညာပေးရေး၊ လေ့ကျင့်သင်တန်းပေးရေး

၃၉။ “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်” ကို ရေးဆွဲရန် ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလမှုနွောနလအတွင်းအထောက်အကူပြုလုပ်ငန်းအဖွဲ့အစည်းအဝေး(၆)ကြိုမ်နှင့် လုပ်ငန်းအဖွဲ့ခွဲများအစည်းအဝေး(၄)ကြိုမ်ကျင်းပွဲပါသည်။ “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်” ကို သက်ဆိုင်ရာဌာနအသီးသီး၏ ညွှန်ကြားရေးမှူးချုပ်/ဦးဆောင်ညွှန်ကြားရေးမှူးများမှ ပြန်လည်သုံးသပ်စိစစ်နိုင်ရန်အတွက်ညွှန်ကြားရေးမှူးချုပ်များ/ဦးဆောင်ညွှန်ကြားရေးမှူးများအစည်းအဝေးကို ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့ညွှန်ကျင်းပွဲပါသည်။ အဆိုပါအစည်းအဝေးနှင့် အဆင့်မြင့်အရာရှိများနှင့် ဆွေးဆွေးခဲ့သော အစည်းအဝေးများမှာမှာ ထွက်ပေါ်လာသော အကြံပြချက်များကို “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်” (မူကြမ်း) ၌ထပ်မံဖြည့်စွက် ပြရှုခဲ့ပါသည်။

## အခန်း(၂)

### မြန်မာနိုင်ငံသဘာဝတေးလျော့ပါးရေးလုပ်ငန်းစီမံချက်

#### J-၁ ရည်မှန်းချက်နှင့်ရည်ရွယ်ချက်များ

၁။ မြန်မာနိုင်ငံသဘာဝတေးလျော့ပါးရေးလုပ်ငန်းစီမံချက်၏ ရည်မှန်းချက်မှာ -  
“သဘာဝတေးများမှ ပိုမိုလုပ်ခြေမှုနှင့်ပိုမိုခံနိုင်ရည်ရှိပြီး လူ.အသက်ဆုံးရုံးမှုနှင့် အသက်မွေးဝမ်းကျောင်း  
လုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာအသီးအပွင့်များကိုအကာအကွယ်ပေးနိုင်သည့်နိုင်ငံ”  
ဖြစ်လာစေရန်ဖြစ်ပါသည်။

အဆိုပါ ရည်မှန်းချက်သို့ရောက်ရှိနိုင်ရန် အောက်ပါရည်ရွယ်ချက်များ ချမှတ်ထား  
ပါသည်-

- (က) သင့်လျော်သော သဘာဝတေးလျော့ပါးရေးအစီအစဉ်များကို သိမြင်သော  
ပေါက်လာစေခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အကောင်အထည်ဖော်ခြင်းဖြင့်  
သဘာဝတေးရှိက်ခတ်ခံရမှုမှ ပိုမိုတေးကင်းလုပ်ခြေမှုရှိ၍ ပိုမိုခံနိုင်ရည်ရှိသော  
လူမှုအဖွဲ့အစည်း တည်ထောင်ရန်
- (ခ) ယိုဂိုမူဘောင်လုပ်ငန်းစဉ်များ (Hyogo Framework for Action - HFA)  
နှင့်သဘာဝတေးစီမံခန့်ခွဲမှုနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာအဆီယံသဘောတူ  
ညီချက်(ASEAN Agreement on Disaster Management and  
Emergency Response - AADMER)တို့နှင့်အညီကမ္ဘာလုံးဆိုင်ရာနှင့်ဒေသ  
ဆိုင်ရာအဆင့်တွင် မြန်မာနိုင်ငံ သဘာဝတေးလျော့ပါးရေးဆိုင်ရာလုပ်ငန်းများ  
ဆောင်ရွက်ရန်အတွက် မူဘောင်တစ်ရပ် ပုံပိုးပေးရန်
- (ဂ)သဘာဝတေးလျော့ပါးရေးဆိုင်ရာ အစပြုလုပ်ငန်းများကို ဝန်ကြီးဌာနများ၊ ဦးစီး  
ဌာနများသည်ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အခြားသက်ဆိုင်သောအဖွဲ့အစည်း  
များ၏ ပုံပိုးမှုဖြင့် ညီးနှင့်ဆောင်ရွက်လေ့လာနိုင်သောစနစ်တစ်ရပ်ပုံပိုးပေးရန်
- (ဃ)သဘာဝတေးလျော့ပါးရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ဗဟို  
အဆင့်၊ ပြည်နယ်/တိုင်းခရိုင်မြို့နယ်နှင့်ကျေးရွာအုပ်စုအဆင့်များ၏ လုပ်ငန်း  
စဉ်များတွင် ပါဝင်လာစေရေးအတွက်ဝန်းကျင်တစ်ရပ် ပုံပိုးပေးရန်နှင့် လုပ်ငန်း  
အစီအစဉ်များ ပုံပိုးပေးရန်
- (င) နိုင်ငံတော်အစိုးရနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်သောအဖွဲ့  
အစည်းများအကြား သဘာဝတေးလျော့ပါးရေးအစီအစဉ်များအတွက် နှစ်ဖက်  
အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ပုံပိုးပေးရန်

## ၂-၂ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ပါကဏ္ဍများနှင့် စပ်လျဉ်း၍ တင်ပြခြင်း

၂။ မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက်တွင် ကဏ္ဍ(၇)ရပ်အောက်၌ ကဏ္ဍခွဲ/လုပ်ငန်းစီမံကိန်းစုစုပေါင်း(၆၄)ခုကိုဖော်ပြထားပါသည်။ အဆိုပါကဏ္ဍခွဲ/လုပ်ငန်းစီမံကိန်းများသည် ယိုဂိုမူဘောင်လုပ်ငန်းစဉ်များ (Hyogo Framework for Action - HFA) နှင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံဘောတူညီချက် (ASEAN Agreement on Disaster Management and Emergency Response - AADMER) အရ ဆောင်ရွက်ရန်များနှင့်လည်း လိုက်လျော့ညီထွေရှိစေရန် ရေးဆွဲထားပါသည်။

ယေား(၂) MAPDRR၏ကဏ္ဍများကို HFA နှင့် AADMER အရဆောင်ရွက်ရန်များနှင့် ယုဉ်တဲ့ဖော်ပြချက်

စဉ်	ကဏ္ဍ	HFAအရ ဦးစားပေးဆောင် ရွက်ရန်များ	AADMER တွင်ဖော်ပြ ထားချက်များ	လုပ်ငန်းစီမံ ကိန်း အရေအတွက်
၁	မူဝါဒ၊ အဖွဲ့အစည်းဆိုင်ရာစီမံထားရှိမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ရှုံးဆက်ဆောင်ရွက်ရေး	ဦးစားပေးဆောင် ရွက်ရန်-၁	အပိုဒ် ၆၊ ၁၀	၅
၂	ကျရောက်နိုင်သော ဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှု အကဲဖြတ်ရေး	ဦးစားပေးဆောင် ရွက်ရန်-၂	အပိုဒ် ၅	၈
၃	သဘာဝဘေး အမျိုးမျိုးအတွက်ကြိုတင်သတိပေးခြင်းစနစ်များ ထူထောင် ဆောင်ရွက်ရေး	ဦးစားပေးဆောင် ရွက်ရန်-၂	အပိုဒ် ၇	၁၀
၄	ဗဟိုအဆင့်ပြည်နယ်/တိုင်းခုရိုင်နှင့်မြို့နယ်အဆင့်များတွင်သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး	ဦးစားပေးဆောင် ရွက်ရန်-၅	အပိုဒ် ၆၊ ၈	၈
၅	ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများ ပါဝင်လာစေရေး	ဦးစားပေးဆောင် ရွက်ရန်-၄	အပိုဒ် ၆	၁၃
၆	ရပ်စွာအခြေပြုသဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနှင့်သဘာဝဘေး လျော့ပါးရေး	ကဏ္ဍများစွာနှင့် နှီးနှံယ်ဆက်စပ် ဆောင်ရွက်ရန်	အပိုဒ် ၆၊ ၇	၆
၇	သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူ့လူထူးအား အသိပညာပေးရေး၊ လေ့ကျင့်သင်တန်းပေးရေး	ဦးစားပေးဆောင် ရွက်ရန်-၃	အပိုဒ် ၆၊ ၇	၁၀
စုစုပေါင်း:				၆၄

၃။ “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”တွင်ဖော်ပြထားသော ကဏ္ဍ (၇)ရပ်အောက်ရှိ ကဏ္ဍခွဲ/လုပ်ငန်းစီမံကိန်းစုစုပေါင်း(၆၄)ခုကိုအောက်ပါယေား(၃)၌တစ်စုတစ်စုတစ်စုတည်းဖော်ပြထားပါသည်-

ယေား(၃)

ကဏ္ဍ(၇)ရပ် အောက်ရှိ ကဏ္ဍများနှင့် ကဏ္ဍခွဲများ

သဘာဝဘေးလျှော့ပါးရေးဆိုင်ရာ ကဏ္ဍများနှင့် ကဏ္ဍခွဲများ	
၁	ကဏ္ဍ-၁ မူဝါဒ၊ အဖွဲ့အစည်းဆိုင်ရာစီမံထားရှိများနှင့် အဖွဲ့အစည်းဆိုင်ရာရှေ့ဆက်ဆောင်ရွက်ရေး
၁-၁	အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုပေါ်ပေါက်လာစေရေး
၁-၂	ဝန်ကြီးဌာနများရှိ ဦးစီးဌာနများ၏ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုမြင့်မားလာစေရေး
၁-၃	တည်ဖြေအမိန့်များအကောင်အထည်ဖော်ဆောင်ရွက်ရေး
၁-၄	ဝန်ကြီးဌာနများရှိ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ဆောင်သောအဖွဲ့များ၊ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်များရှိ သဘာဝဘေးကာကွယ်ရေးကြောက်ရေးကော်မတီများ၏ စွမ်းဆောင်ရည် မြင့်မားစေရေး
၂	ကဏ္ဍ-၂ ကျေရောက်နိုင်သော ဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှုအကဲဖြတ်ရေး
၂-၁	အဆင့်တိုင်းတွင်ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှုအကဲဖြတ်ချက် ဆောင်ရွက်ရေး
၂-၂	မြန်မာနိုင်းတွင်ကျေရောက်နိုင်သောဘေးအန္တရာယ်နှင့်ထိခိုက်ခံရနိုင်မှုပြုမြေပုံရေးဆွဲရေး
၂-၃	မြေပြိုမှုအန္တရာယ်ပြုမြေပုံရေးဆွဲရေး
၂-၄	ရေ့ဆွဲမှုမိုးခြင်းပြုမြေပုံရေးဆွဲရေး
၂-၅	မိုးခေါင်ခြင်းဖြစ်ပေါ်နိုင်သောဒေသပြုမြေပုံရေးဆွဲရေး
၂-၆	မှန်တိုင်းနှင့်မှန်တိုင်းဒီရေလှိုင်းအန္တရာယ်ပြုမြေပုံရေးဆွဲရေး
၂-၇	မြေးလျင်ဖြစ်ပေါ်နိုင်မှုလိုက်နှင့်အဆင့်ခွဲခြားဖော်ပြသောမြေပုံရေးဆွဲရေး
၂-၈	မီးဘေးအန္တရာယ်ဖြစ်ပွားမှုလိုက်နှင့်အလိုက်အဆင့်ခွဲခြားဖော်ပြသောမြေပုံရေးဆွဲရေး
၃	ကဏ္ဍ-၃ သဘာဝဘေးအမျိုးမျိုးအတွက်ကြိုတင်သတိပေးခြင်းစနစ်များထုထောင်ဆောင်ရွက်ရေး
၃-၁	ကြိုတင်သတိပေးမှုဌာနအဆင့်ဖြော်တင်ရေး
၃-၂	သဘာဝဘေးအမျိုးမျိုးဖြစ်ပေါ်မှုဆိုင်ရာကြိုတင်သတိပေးမှုလိုက်သက်ဆိုင်ရာပြည်သူလှယုတ်အရောက်ပေးပို့ရေး
၃-၃	မိုးလေသနနှင့်လေဖော်ဆိုင်ရာစောင့်ကြည့်လေ့လာမှုနှင့်ခန့်မှန်းမှုစွမ်းဆောင်ရည်တိုးတက်စေရေး
၃-၄	မြို့နယ်အဆင့် ရေ့ဆွဲမှုမိုးခြင်းမှုလိုက်အလိုက်အဆင့်ခွဲခြားဖော်ပြသောမြေပုံရေးဆွဲရေး
၃-၅	မြေပြိုမှုအန္တရာယ်စောင့်ကြည့်လေ့လာရေး
၃-၆	မိုးခေါင်မှုစောင့်ကြည့်လေ့လာရေး
၃-၇	မှန်တိုင်းအခြေအနေစောင့်ကြည့်ရေးနှင့်မှန်တိုင်းဒီရေလှိုင်းခန်းမှန်းလေ့လာရေး
၃-၈	မြေးလျင်ဆိုင်ရာစောင့်ကြည့်လေ့လာရေး
၃-၉	သမုဒ္ဒရာများနှင့်ဆုနာမြို့တောင့်ကြည့်လေ့လာရေး
၃-၁၀	တောမီးလောင်ခြင်းနှင့်မီးခြီးမြို့ငွေးအခြေအနေကိုစောင့်ကြည့်လေ့လာရေး
၄	ကဏ္ဍ-၄ ဗဟိုအဆင့်၊ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်ရေးနှင့် တံ့ပြန်ဆောင်ရွက်ရေး
၄-၁	စွမ်းအားစုများအလျင်အမြန်ပုံးပိုးပေးနိုင်ရန်အတွက်သဘာဝဘေးအမျိုးမျိုးနှင့်သက်ဆိုင်သောကြိုတင်ပြင်ဆင်မှုနှင့် တံ့ပြန်ဆောင်ရွက်ရေး
၄-၂	သဘာဝဘေးအမျိုးမျိုးအတွက် ပြည်နယ်/တိုင်းခရိုင်မြို့နယ်အဆင့်တံ့ပြန်ဆောင်ရွက်ရေး
၄-၃	အရေးပေါ်အခြေအနေဆောင်ရွက်မှုပုံးပိုးတွင်ရေးနှင့်မှုပုံးပိုးတွင်ရေးနှင့်မှုပုံးပိုးတွင်ရေး
၄-၄	အရေးပေါ်အခြေအနေပုံးပိုးတောက်ကြုံမှုလုပ်ငန်းများကိုအားဖြည့်ရေး
၄-၅	ဗဟိုအဆင့် အလျင်အမြန်တံ့ပြန်ဆောင်ရွက်မှုအဖွဲ့အစည်းအား ပြန်လည်သုံးသပ်ရေးနှင့်တိုးခဲ့ဖွဲ့စည်းရေး
၄-၆	မြစ်ဝကျော်းပေါ်နှင့်ကောင်းရီးတန်းဒေသများတွင်မှန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရေးနှင့်မှုအစီအစဉ်ဆောင်ရွက်ရေး
၄-၇	လုံခြုံမှုပေးနိုင်သောအသက်ကယ်အသောက်အဖွဲ့များပုံးပိုးပေးရေး
၄-၈	စာသင်ကျောင်းများတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးအစီအစဉ်မှုပုံးတွင်ရေးနှင့်မှုပုံးတွင်ရေး
၄-၉	သဘာဝဘေးကျေရောက်းနှင့်အနေဖြင့်ပြစ်ပေါ်လာနိုင်သောလူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကေပ်ရောဂါများ အတွက်ကြိုတင်ပြင်ဆင်ရေးတံ့ပြန်ဆောင်ရွက်ရေး

၅	<b>ကဏ္ဍ-၅ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်သဘာဝတော်လေ့လာများပါဝင်လာစေရေး</b>
၅-၁	စည်ပင်သာယာရေးကော်မတီဥပဒေများ၊ မြို့တော်မြို့နှစ်ပယ်အက်ဥပဒေများ၊ အဆောက်အအုံဆိုင်ရာဥပဒေ (Building by-laws)များ၊ ကိုစူဥပဒေ (Code of Practice)များကို ဖြည့်စွက်ပြင်ဆင်ရေး၊ လိုက်နာကျင့်သုံးစေရေး
၅-၂	အမျိုးသားမြေယာအသုံးချမှု နှင့် ဖြူဗျာစီမံကိန်းမူဝါဒရေးဆွဲရေး
၅-၃	သဘာဝတော်များမှအကာအကွယ်ပေးခြင်းဖြင့်ကမ်းရုံးတန်းဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး
၅-၄	မြေပြီးမှာသေးကျရောက်ဖွယ်ရှိသောဒေသများတွင် မြေပြီးမှာလျော့နည်းအောင်လုပ်ဆောင်ရေး
၅-၅	အိုးအိမ်ကဏ္ဍတွင်သဘာဝတော်လေ့လာများပါဝင်းစပ်ပါဝင်လာစေရေး
၅-၆	စာသင်ကျောင်းများနှင့်ကျန်းမာရေးဌာနအဆောက်အအုံများတွင်သဘာဝတော်လေ့လာများကို ခုခုကာကွယ်နိုင်မည့်အစီအစဉ်များပေါင်းစပ်ပါဝင်လာစေရေး
၅-၇	အခြေခံအဆောက်အအီများတွင်သဘာဝတော်လေ့လာများပါဝင်းစပ်ပါဝင်လာစေရေး
၅-၈	မိုးခေါင်မှုမှ အကာအကွယ်ပေးခြင်းဖြင့် အပူပိုင်းဒေသစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး
၅-၉	စိုက်ပျိုးရေးကဏ္ဍတွင် ရေလွှမ်းမိုးခြင်းကြောင့် ထိခိုက်ခံရနိုင်မှုမှာလျော့နည်းစေရေး
၅-၁၀	ဖြူဗျာပြုတွင်မြေပြုလျှင်ကြောင့် ထိခိုက်ခံရနိုင်မှုမှာလျော့နည်းစေရေး
၅-၁၁	သဘာဝတော်လေ့လာများပြောင်းပေးနိုင်ရန်နှင့်ရှုံးလွှာပြောင်းပေးနိုင်ရန်အတွက်အာမခံစနစ်ဖော်ဆောင်ရေး
၅-၁၂	ဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲရေးနှင့်အတည်ပြုခြင်းလုပ်ငန်းစဉ်များတွင် “သဘာဝတော်လေ့လာများနှင့်ရှုံးနိုင်မှုအားအကဲဖြတ်မှု” ကို စတင်အသုံးပြုရေး
၅-၁၃	တောင်ပေါ်ဒေသများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖြင့်တင်ပေးရေး
၆	<b>ကဏ္ဍ-၆ ရပ်စွာအခြေပြုသဘာဝတော်လေ့လာများပါဝင်းစပ်ပါဝင်လာစေရေး</b>
၆-၁	ရပ်စွာအခြေပြုသဘာဝတော်လေ့လာများပါဝင်းမူဝါဒပေါ်ပေါ်လာစေရေး
၆-၂	အမျိုးသားအဆင့် ရပ်စွာအခြေပြုသဘာဝတော်လေ့လာများပါဝင်းအစီအစဉ်ဆောင်ရွက်ရေး
၆-၃	ရပ်စွာအခြေပြု သဘာဝတော်လေ့လာများပါဝင်ရာ စောနားနှင့်ထမ်းစိတ်ဓာတ်ကို အားပေးမြှင့်တင်ရေး
၆-၄	ရပ်စွာအခြေပြုသဘာဝတော်လေ့လာများပါဝင်ရာအရင်းအမြှတ်စွာများတည်ထောင်ရေး
၆-၅	သဘာဝတော်လေ့လာများပါဝင်းစဉ်သဘာဝတော်လေ့လာများပါဝင်ရာအား အတွက် အသေးစားငွေကြေးထောက်ပံ့မှုအစီအစဉ်ဆောင်ရွက်ရေး
၆-၆	အသေးစားချေးငွေအစီအစဉ်ဆောင်ရွက်ရေး
၆-၇	ရပ်စွာအခြေပြုသဘာဝတော်လေ့လာများပါဝင်းရေးကိုရပ်စွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင်ပေါင်းစပ်ပါဝင်လာစေရေး
၆-၈	ရပ်စွာအခြေပြုသဘာဝအရင်းအမြှတ်စွာများ စီမံခန့်ခွဲမှုအစီအစဉ်များ ဖွံ့ဖြိုးလာစေရေးနှင့်အကောင်အထည်ဖော်ရေး
၆-၉	ရပ်စွာသဘာဝတော်လေ့လာများပါဝင်ရာအစဉ်အလာကောင်းများနှင့်ပတ်သက်၍စွာစွာအပ်စာတမ်းမှတ်တမ်းများထိန်းသိမ်းထားရှုံးရေး
၇	<b>ကဏ္ဍ-၇ သဘာဝတော်နှင့်ပတ်သက်၍၍ပြည်သူလှုပ်သားအားအသိပညာပေးရေးလေ့လာများပါဝင်းစပ်ပါဝင်လာစေရေး</b>
၇-၁	“သဘာဝတော်မှ ကင်းဝေးလုံခြုံစေရေးအတိမ်းအမှတ်နှင့်” သတ်မှတ်ခြင်းဖြင့်သဘာဝတော်လေ့လာများနှင့်ပတ်သက်၍၍ပြည်သူလှုပ်သားအားအသိပညာပေးရေး
၇-၂	သဘာဝတော်နှင့်ပတ်သက်၍၍ပြည်သူလှုပ်သားအားအသိပညာပေးရေး
၇-၃	ကျောင်းနှင့်ကျောင်းသင်ဘာသာရပ်သင်ရုံးညွှန်းတမ်းများမှတ်စားဆင့်သဘာဝတော်လေ့လာများအားအသေးစားရေးကြော်ပြုရှုံးရေး
၇-၄	တွေ့ဗွဲသိန်းတမ်းသင်ဘာသာရပ်သင်ရုံးညွှန်းတမ်းများမှတ်စားဆင့်သဘာဝတော်လေ့လာများအားအသေးစားထားရှုံးရေး
၇-၅	သဘာဝတော်နှင့်သိန်းတမ်းများတိုးချွဲဖွံ့ဖြိုးလွှာပြောင်းလဲစေရေး
၇-၆	မြို့နယ်အဆင့် အရေးပေါ်အခြေအနေ ကြိုတင်ပြုဆင်ဆင်ခြင်းနှင့်တုံးပြန်ဆောင်ရွက်ခြင်းသင်တန်းများ ဖွံ့ဖြိုးလွှာပြောင်းလဲစေရေး
၇-၇	သင်တန်းနှင့်သိန်းတမ်းဆောင်ရည်များမှုပိုင်းမှာလာစေရေး
၇-၈	သဘာဝတော်နှင့်ပတ်သက်၍၍ပြည်သူလှုပ်သားအားအစဉ်များဆောင်ရွက်ရေး
၇-၉	သဘာဝတော်နှင့်ပတ်သက်၍၍ပြည်သူလှုပ်သားအားအစဉ်များဆောင်ရွက်ရေး
၇-၁၀	သဘာဝတော်လေ့လာများပါဝင်းရေးခိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရေး
၇-၁၁	သဘာဝတော်လေ့လာများပါဝင်းရေးခိုင်ရာဒေသတွင်းဆက်သွယ်မှုကွန်ရှုံးရုံးနှင့်အသိပညာဖလှယ်ရေး

## ၂-၃ ကဏ္ဍအသီးသီးရှိကဏ္ဍခဲ့/လုပ်ငန်းစီမံကိန်းတစ်ခုစီနှင့်စပ်လျဉ်း၍တင်ပြခြင်း

ကဏ္ဍ-၁။ မူဝါဒအဖွဲ့အစည်းဆိုင်ရာစီမံထားရှိမှုများနှင့်အဖွဲ့အစည်းဆိုင်ရာရွှေဆက်ဆောင်ရွက်ရေး

### ကျိုးကြောင်းဖော်ပြချက်

၄။ အမျိုးသားသဘာဝတေးကာကွယ်စွေ့ရှောက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဝန်ကြီးဌာနတစ်ခုချင်းသည် ငှုံး၏ လက်အောက်ရှိပြီးစီးဌာနများအား သဘာဝတေးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်များ ရေးဆွဲပြင်ဆင်ရန် ညွှန်ကြားထားပါသည်။ ကျွန်းမာရေးဦးစီးဌာနပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းစီက်ပျိုးရေးစီမံကိန်းဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနအောက်ရှိပြီးစီးဌာနများသည် ဌာနဆိုင်ရာ သဘာဝတေးစီမံခန့်ခွဲမှုလုပ်ငန်းစီမံကိန်းများ ရေးဆွဲပြင်ဆင်ပြီးဖြစ်ပါသည်။

၅။ အဆိုပါလုပ်ငန်းစီမံကိန်းများကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်စွာပုံးပေးနိုင်ရန်လိုအပ်သောမူဝါဒ၊ လမ်းညွှန်ချက်များ၊ အဖွဲ့အစည်းဆိုင်ရာမူဘာင်များကို ဤကဏ္ဍအောက်တွင် ရေးဆွဲဖော်ထုတ်သွားရန် ဖြစ်ပါသည်။ ကဏ္ဍခဲ့များသည် ရှိပြီးဖြစ်သောအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ပြီး၊ နောင်တွင်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အခြေခံများ ချမှတ်နိုင်ရန် ရည်ရွယ်ပါသည်။

### ဆောင်ရွက်ရန် ကဏ္ဍခဲ့များ

#### ကဏ္ဍခဲ့ ၁-၁။ အမျိုးသားသဘာဝတေးစီမံခန့်ခွဲမှုဥပဒေပေါ်ပေါ်လာစေရေး

၆။ နိုင်ငံအတွင်း သဘာဝတေးစီမံခန့်ခွဲမှုဥပဒေငန်းများ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုစေရန်အတွက် “အမျိုးသားသဘာဝတေးစီမံခန့်ခွဲမှုဥပဒေ” ရေးဆွဲရန် ဖြစ်ပါသည်။ ဤဥပဒေတွင် သဘာဝတေးအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို လျှော့ချရာတွင် အရေးပါသည့်ပြဋ္ဌာန်းချက်များနှင့်လိုအပ်သောအရေးယူဆောင်ရွက်ချက်များ ပါဝင်မည် ဖြစ်ပါသည်။ အဆိုပါဥပဒေရေးဆွဲရေးလုပ်ငန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ၏ ပုံးပိုးကူညီမှုရယူလျက်ဆောင်ရွက်ရန် ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းအစီအစဉ်တွင်အာဆီယံ နှင့် ADPC စသော နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီရယူကာ အာဆီယံနှင့် အခြားနိုင်ငံများ၏ သဘာဝတေးစီမံခန့်ခွဲမှုဥပဒေများကို လေ့လာခြင်းလည်း ပါဝင်မည် ဖြစ်ပါသည်။ကြိုတင်ပြင်ဆင်ခြင်း၊ သဘာဝတေးလျှော့ပါးစေခြင်း၊ ပြန်လည်တံ့ပြန်ဆောင်ရွက်ခြင်း

နှင့်ပြန်လည်ထူထောင်ခြင်းစသောအကြောင်းခြင်းရာအားလုံးနှင့်သဘာဝဘေးနှင့်သက်ဆိုင်သူအားလုံး၏လိုအပ်ချက်အားလုံးကိုအဆိုပါဥပဒေ၌ အကျိုးဝင်စေရန် ဆွေးနွေးပွဲများ ကျင်းပမည် ဖြစ်ပါသည်။

## ကဏ္ဍခွဲ ၁-၂။ ဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ၏သဘာဝဘေးစီမံခန့်ခွဲမှုလပ်ငန်းများ ပိုမို မြင့်မားလာစေရေး

၇။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ၏ “သဘာဝဘေးလျော့ပါးစေရေး၊ ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်” အရဝန်ကြီးဌာနများ၏သဘာဝဘေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကို ကဏ္ဍခွဲ ၄-၁ “စွမ်းအားစုများအလျင်အမြန်ပုံစံပေးနိုင်ရန်အတွက်သဘာဝဘေးအမျိုးမျိုးနှင့် သက်ဆိုင်သော ကြိုတင်ပြင်ဆင်မှနှင့်တုံ့ပြန်ဆောင်ရွက်ရေး”နှင့် ဆက်စပ်လျက် တိုးချဲဆောင်ရွက်ရန် ဖြစ်ပါသည်။ ပထမဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများနှင့်ဦးစီးဌာနများအားသဘာဝဘေးလျော့ပါး ရေးနှင့်ပတ်သက်၍ပိုမိုသိရှိလာစေရန်ပုံးကူညီရန် ဖြစ်ပါသည်။ထို့နောက် ဝန်ကြီးဌာန တစ်ခုချင်းမှ သက်ဆိုင်ရာလုပ်ငန်းစီမံချက်များကို (အထူးသဖြင့်ကြိုတင်ပြင်ဆင်ခြင်းနှင့်ဘေးလျော့ပါးစေခြင်းတို့ပါဝင်လာစေရန်)ပြန်လည်သုံးသပ်ပြင်ဆင်ရန် ဖြစ်ပါသည်။ ဝန်ကြီးဌာနတစ်ခုချင်းအနေဖြင့် ငှင့်တို့၏ ဆောင်ရွက်နိုင်မှုစွမ်းအားနှင့် လိုအပ်ချက်များကို လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းဖော်ပြရန် ဖြစ်ပါသည်။ပြန်လည်ပြုစုထားသောလုပ်ငန်းစီမံချက်တစ်ခုစီတိုင်းသည် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် အသင့်ဖြစ်နေသော လုပ်ငန်းစီမံကိန်းများ ဖြစ်လာမည် ဖြစ်ပါသည်။ ဤကဏ္ဍခွဲသည် ကဏ္ဍ-၅ “ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ပါဝင်လာစေရေး”နှင့်လည်း ဆက်စပ်ဆောင်ရွက်မည်ဖြစ်ပါသည်။

## ကဏ္ဍခွဲ ၁-၃။ တည်မြေအမိန့်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး

၈။ ၂၀၀၈ခုနှစ်စက်တင်ဘာလ(၂၉)ရက်နေ့တွင်အဖွဲ့ဝင်(၃၃)ဦးပါဝင်သော “အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးတည်မြေအမိန့်များရေးဆွဲရေးအဖွဲ့” ကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါအဖွဲ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီးကောက်နှင့်အဖြစ်ဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးဖြစ်ပါသည်။ အဆိုပါအဖွဲ့မှတည်မြေအမိန့်ကို ၂၀၀၉ခုနှစ်၊ နောက်ပို့ဆောင်ရွက်နိုင်ရန် ပြည်နယ်/တိုင်းများလက်အောက်ရှိ အဖွဲ့အစည်းအဆင့်ဆင့်သို့ ဖြန့်ဝေ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုအောက်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အထွေထွေအပ်ချပ်ရေးဦးစီးဌာနတို့သည် ပြည်နယ်/တိုင်း သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီများမှ တည်မြေအမိန့်များကို

အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သော အကူအညီများကို ပုံပိုးပေးရန် ဖြစ်ပါသည်။ ငါးဌာနများသည်တည်ဖြစ်မိန့်များကိုအချိန်ကာလကိုလိုက်၍ပြောင်းလဲဖြစ်ပေါ်မှုများအပေါ် မူတည်၍ ကာလပိုင်းအလိုက် ဖြည့်စွက်ပြင်ဆင်သွားရေးအတွက် ညီနှင့်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ကဏ္ဍခွဲ ၁-၄။ ၀န်ကြီးဌာနများရှိ သဘာဝဘေးစီမံခန့်ခွဲမှုကို တာဝန်ယူလုပ်ဆောင်သောအဖွဲ့များ၊ ပြည်နယ်/တိုင်းခရိုင်၊ မြို့နယ်များရှိသဘာဝဘေးကာကွယ်စောင့်ရှုံးရောက်ရေးကော်မတီများ၏ စွမ်းဆောင်ရည် မြင့်မားစေရေး

၆။ ဤကဏ္ဍခွဲသည်၀န်ကြီးဌာနများမှတာဝန်ပေးအပ်သောဗဟိုအဆင့်နှင့်ပြည်နယ်/တိုင်းအဆင့်များရှိသဘာဝဘေးစီမံခန့်ခွဲမှုကို တာဝန်ယူလုပ်ဆောင်သည့်သက်ဆိုင်ရာဌာနများ၊ အဖွဲ့များနှင့် အဓိကသက်ဆိုင်ပါသည်။ သင်တန်းများဖွင့်လှစ်ခြင်း၊ အိမ်နှီးချင်းနိုင်ငံများသို့၊ သွားရောက်လေ့လာခြင်းနှင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းများတွင် သင်တန်းပို့ချသူအဖြစ် ပါဝင်ဆောင်ရွက်ခြင်းစသော သဘာဝဘေးစီမံခန့်ခွဲမှုကို တာဝန်ယူဆောင်ရွက်သောအဖွဲ့များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည့်၊ အစီအစဉ်များဖော်ဆောင်ရန် ဖြစ်ပါသည်(ကဏ္ဍခွဲ၇-၅ “သဘာဝဘေး စီမံခန့်ခွဲမှုသင်တန်းများတို့ချွဲဖွင့်လှစ်ရေး”နှင့်ဆက်စပ်လျက်)။ သက်ဆိုင်ရာဝန်ကြီးဌာနများသည် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အာဆီယံ၊ ADPC စသည့် သင့်လျော်သောဒေသတွင်းပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ရန် ဖြစ်ပါသည်။

၁၀။ ထို့အပြင် ဌာနဆိုင်ရာများရှိ သဘာဝဘေးကာကွယ်စောင့်ရှုံးရောက်ရေးကော်မတီများ အချင်းချင်းဆက်သွယ်ညီနှင့်ဆောင်ရွက်မှု တိုးတက်လာခြင်းနှင့် ကော်မတီအဆင့်ဆင့်တွင် သတင်းအချက်အလက်ဖလှယ်နိုင်မှ ပိုမိုလွယ်ကူချောမွေ့စွဲခြင်းစသည့် အဓိကရလဒ်နှစ်ခုရရှိရန် မျှော်မှန်းပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် သဘာဝဘေးကာကွယ်စောင့်ရှုံးရေးကော်မတီအဆင့်ဆင့်တွင် ဆက်သွယ်ရေးစနစ်များ ပိုမိုကောင်းမွန်အောင် ပုံပိုးပေးရန် ဖြစ်ပါသည်။ ကဏ္ဍ-၇ “သဘာဝဘေးနှင့် ပတ်သက်၍ ပြည်သူလှထူအားအသိပညာပေးရေး/လေကျွော်သင်တန်းပေးရေး” နှင့်ဆက်စပ်လျက်ကော်မတီအဆင့်ဆင့်၌ ပုံမှန်သင်တန်းများ ဖွင့်လှစ်ရေးနှင့် အလုပ်ရုံးနွေးစွဲများ ကျင်းပနိုင်ရေးအတွက် အခွင့်အလမ်းများလည်း ဖော်ထုတ်ပေးရန် ဖြစ်ပါသည်။

၆။

ကဏ္ဍ-၁။ မူဝါဒ၊ အဖွဲ့အစည်းဆိုင်ရာစီမံထားရှိမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ရှေ့ဆက်ဆောင်ရွက်ရေး

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှော်မှန်းရလဒ် များ	ခန်းမှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ နွားများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအု၂၀)
၁-၁	အမျိုးသားသဘာဝတေး စီမံခန့်ခွဲမှုပေး ပေါ်ပေါက်လာစေရေး	မြန်မာနိုင်ငံသဘာဝတေးစီမံ ခန့်ခွဲမှုပေးပေးပေးပေး သောအဖွဲ့အစည်းအားလုံး အတွက်ပေးပေးတစ်ရပ် ပေါ်ပေါက်စေရန်	<ul style="list-style-type: none"> <li>သဘာဝတေးစီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်အထောက် အကူဖြေစေရေးအတွက်ပေးပေးအွဲရန် ကော်မတီတစ်ရပ် ၄၇.၈ည်းခြင်း</li> <li>အဆိုပါကော်မတီမှာဆီယံနှင့်အခြား နိုင်ငံများ၏အမျိုးသားသဘာဝတေးစီမံ ခန့်ခွဲမှုလုပ်ငွေများကိုလေ့လာသုံးသင်ခြင်း</li> <li>မြန်မာနိုင်ငံနှင့်ကိုက်ညီမည့်ပေးပေးတစ်ရပ် ရေးဆွဲခြင်းတစ်ပြုအတည်ပြုခြင်း</li> </ul>	<ul style="list-style-type: none"> <li>အမျိုးသားသဘာဝတေးစီမံခန့်ခွဲမှု ဥပဒေရေးဆွဲခြင်း၊ အတည်ပြုခြင်း၊ ကျင့်သုံးခြင်း၊</li> </ul>	(၃) နှစ်	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ ရာချထားရေးဦး စီးဌာန	ရှေ့နေဂျာပုံး၊ သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	ASEAN၊ ADPC	၃
၁-၂	ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ သဘာဝတေးစီမံခန့်ခွဲမှု လုပ်ငန်းများပိုမိုမြင့်မား လာစေရန်	ဝန်ကြီးဌာနများနှင့်ဦးစီးဌာန များ၏သဘာဝတေးစီမံခန့်ခွဲမှု လုပ်ငန်းများပိုမိုခိုင်မာ လာစေရန်	<ul style="list-style-type: none"> <li>ဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ၏ရေးဆွဲ ပြီးဖြစ်သော သဘာဝတေးဆိုင်ရာလုပ်ငန်း စီမံချက်များကိုသုံးသပ်ခြင်း</li> <li>ရေးဆွဲပြီးဖြစ်သောလုပ်ငန်းစီမံချက်များကို ဖြည့်စွက်ပြင်ဆင်ခြင်း၊ အမျိုးသားသဘာဝ<sup>၁</sup> တေးကာကွယ်စောင့်ရောက်ရေးဗဟိုကော်မ<sup>၂</sup> တို့၏ ဗုံနှုန်းကြော်နှင့်ကိုက်ညီမှုရှိစေရန် ဖြည့်စွက်ပြင်ဆင်ခြင်း(ကဏ္ဍခွဲ-၁နှင့် ကဏ္ဍ-၅ တို့နှင့် ဆက်စပ်လျက်)</li> </ul>	<ul style="list-style-type: none"> <li>ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ သဘာဝတေးစီမံခန့်ခွဲမှု လုပ်ငန်းများပိုမိုကိုလည်း မှတ်ဆောင်ရွက်မှုပြန် လာခြင်း၊</li> </ul>	(၃) နှစ်	အမျိုးသားသဘာဝ <sup>၁</sup> ဝဘေးကာကွယ် စောင့်ရောက်ရေး ဗဟိုကော်မတီ၊ သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	FAO	၀	
၁-၃	တည်မြှုအမိန့်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး	ပြည်နယ်/တိုင်းဒေသကြီး အဖွဲ့အစည်းအဆင့်ဆင့်တွင် တည်မြှုအမိန့်များကို ထိရောက်စွာတုံ့ပြန်ဆောင် ရွက်နိုင်ရန်အတွက်ပုံးပိုးပေးရန်	<ul style="list-style-type: none"> <li>တည်မြှုအမိန့်များကိုအရေးယူဆောင် ရွက်နိုင်ရန်စွမ်းဆောင်ရည်မြှင့်တင်ပေး ခြင်း၊ နည်းပညာအကူအညီပေးခြင်း</li> <li>ပြည်နယ်/တိုင်းဒေသကြီးအဖွဲ့အစည်း ဆင့်တွင်တည်မြှု</li> </ul>	(၃) နှစ်	အမျိုးသားသဘာဝ <sup>၁</sup> ဝဘေးကာကွယ် စောင့်ရောက်ရေး ဗဟိုကော်မတီ၊ အထွေထွေအုပ် ကာကွယ်စောင့်	ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်နယ်/တိုင်း ဒေသကြီး၊ သဘာဝတေး ကာကွယ်စောင့်	၁၅		

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ် များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
			အဆင့်ဆင့်တွင်တည်ဖြေအမိန့်များကို ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် ပုံပိုးပေးခြင်း (ကဏ္ဍခဲ့ ၄-၁၊ ၄-၂နှင့်ဆက်စပ်လျက်)	အမိန့်များကိုထိ ရောက်စွာ အကောင်အထည် ဖော်နိုင်ခြင်း		ချုပ်ရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချု ထားရေးဦးစီးဌာန	ရောက်ရေးကော်မ <sup>မ</sup> တိများ၊ သက် ဆိုင်သောဝန်ကြီး ဌာန/ဦးစီးဌာနများ		
၁-၄	ဝန်ကြီးဌာနများရှိသာဝေ ဘေးစီမံခန့်ခွဲမှုကိုတာဝန် ယူလုပ်ဆောင်သော အဖွဲ့ များ၊ ပြည်နယ်/တိုင်းဒေသခြင်၊ မြို့နယ်များရှိသာဝေဘေး ကာကွယ်စောင့်ရောက်ရေး၊ ကော်မတီများ၏ စွမ်းဆောင်ရည် မြင့်မားစေရေး	ဝန်ကြီးဌာနမှုတာဝန်ပေးအပ် ထားသောအဖွဲ့များ၏ သာဝေဘေးလျှော့ပါးရေး ဆိုင်ရာစွမ်းဆောင်ရည်များ ပိုမိုတိုးတက်ဖြစ်ပေါ်လာစေ ရန်နှင့်အဆိုပါအဖွဲ့များမှ တစ်ဆင့်ဝန်ကြီးဌာနများ အကြားညီနှင့်ဆောင်ရွက်မှု ပိုမိုရရှိလာစေရန်	● ဝန်ကြီးဌာနအဆင့်၊ ပြည်နယ်/တိုင်း အဆင့်များ၌ဖွံ့ဖြိုးပြီးဖြစ်သောသာဝေ ဘေးစီမံခန့်ခွဲမှုဆိုင်ရာတာဝန်ယူ လုပ်ဆောင်သောအဖွဲ့များ၏ စွမ်းဆောင်ရည်ကို မြင့်တင်ခြင်း ● သာဝေဘေးကာကွယ်စောင့်ရောက် ရေးကော်မတီအဆင့်ဆင့်၏ ပုံမှန်တွေ့ဆုံး ဆွေးနွေးမှုများဆောင်ရွက်နိုင်ရန်စနစ်တစ် ရပ်ဖော်ဆောင်ခြင်းနှင့်သာဝေဘေး ကာကွယ်စောင့်ရောက်ရေးကော်မတီ အဆင့်ဆင့်နှင့်အခြားသက်ဆိုင်သောအဖွဲ့ အစည်းများအကြားသတင်းအချက်အလက် ဖလှယ်နိုင်မည့်စနစ်များပေါ်ထွန်းစေခြင်း ● သာဝေဘေးကာကွယ်စောင့်ရောက်ရေး ကော်မတီအဆင့်ဆင့်တွင်ပုံမှန်စွမ်းဆောင် ရည်မြှင့်တင်ခြင်း (ကဏ္ဍ၂နှင့်ဆက်စပ်လျက်)	● ဝန်ကြီးဌာနတစ်ခု စီတိုင်းတွင် စွမ်း ဆောင်ရည်ပြည့်ဝ <sup>၁</sup> သောသာဝေဘေး စီမံခန့်ခွဲမှုကို တာဝန်ယူလုပ် ဆောင်သောအဖွဲ့ များပေါ်ထွက် လာခြင်း ● သာဝေဘေးကာကွယ်စောင့်ရောက်ရေးကော်မတီ အဆင့်ဆင့်နှင့်အခြားသက်ဆိုင်သောအဖွဲ့ အစည်းများအကြားသတင်းအချက်အလက် ဖလှယ်နိုင်မည့်စနစ်များပေါ်ထွန်းစေခြင်း ● သာဝေဘေးကာကွယ်စောင့်ရောက်ရေး ကော်မတီအဆင့်ဆင့်တွင်ပုံမှန်စွမ်းဆောင် ရည်မြှင့်တင်ခြင်း (ကဏ္ဍ၂နှင့်ဆက်စပ်လျက်)	(၃) နှစ်	အမျိုးသား သာဝေဘေး ကာကွယ်စောင့်ရောက်ရေးဗဟို <sup>၂</sup> ကော်မတီ၊ ပြည်နယ်/တိုင်း ဦးစီးဌာန <sup>၃</sup> ကာကွယ်စောင့်ရောက် မတီများ	အတွေ့တွေ့အပ် ချုပ်ရေးဦးစီး ဌာန/ ဌာန/ ကာကွယ်စောင့်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ အတွေ့တွေ့အပ် မြန်မာနိုင်ငံ ကြက်ခြား အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	UNOCHA <sup>၁</sup> UNHCR <sup>၁</sup> WHO <sup>၁</sup> FAO <sup>၁</sup> UNICEF <sup>၁</sup> UNESCAP <sup>၁</sup> ASEAN <sup>၁</sup> မြန်မာနိုင်ငံ ကြက်ခြား အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၀

ကဏ္ဍ-၂။ ကျရောက်နိုင်သောဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုအကဲဖြတ်ရေး

## ကျိုးကြောင်းဖော်ပြချက်

၁၁။ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့်ဘေးလျော့ပါးစေခြင်းအပါအဝင်ထိရောက်သောသဘာဝဘေးစီမံခန့်ခွဲမှုစီမံကိန်းတွင် ကျရောက်နိုင်သောဘေးအန္တရာယ်များ၊ ထိခိုက်ခံရနိုင်မှုအခြေခံအကြောင်းများနှင့် ရပ်စွာလူထု၊ အခြေခံအဆောက်အဦးများ၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များဆိုင်ရာ ဆုံးရုံးနိုင်မှုများနှင့် ပတ်သက်၍ တိကျသောသတင်းအချက်အလက်များ ရရှိရန် လိုအပ်ပါသည်။ ဤကဏ္ဍတွင် နောက်ဆုံးပေါ်သိပ္ပါနည်းကျနည်းစနစ်များကို အသုံးပြ၍ ရေးဆွဲသော ကျရောက်နိုင်သောသဘာဝဘေးတစ်ခုစီအတွက်မြေပုံများကိုရေးဆွဲဖော်ထုတ်ခြင်းဖြင့် သဘာဝဘေးလျော့ပါးရေးလုပ်ဆောင်ချက်များနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများရေးဆွဲရေးတို့အတွက် ဆုံးဖြတ်ချက်ချုပ်ချုပ်ရာတွင် အထောက်အကူဗြိုဗြိုင်မည်ဖြစ်ပါသည်။ ထိုအပြင် ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးခေါင်မှု၊ ရေလွှမ်းမိုးမှု၊ လေပြင်းမှန်တိုင်းတိုက်ခတ်မှုစွာသော အဖြစ်အပျက်များ ပိုမိုပေါ်ပေါက်လာနိုင်ခြင်းကြောင့် အနာဂတ်တွင် ဆုံးရုံးနိုင်မှုများကိုလည်း ထည့်သွင်းစဉ်းစားရန် ဖြစ်ပါသည်။

၁၂။ အမျိုးသားသဘာဝဘေးကာကွယ်စွောင့်ရှောက်ရေးဗဟိုကော်မတီ၏ဦးဆောင်လမ်းညွှန်မှုအောက်တွင်မိုးလေဝသနှင့်လေဖော်ညွှန်ကြားမှုဦးစီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးဌာနဗုံးတိုးတက်မှု၊ ဝန်ကြီးဌာနအောက်ရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နိုယာအသင်း၊ မြန်မာနိုင်ငံဘူမိသိပ္ပါသင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်လက်အောက်ရှိ ဘူမိအင်ဂျင်နိုယာဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို့ပြည်ရေးဦးစီးဌာနတို့သည်ဤကဏ္ဍတွင်ဦးဆောင်အဖွဲ့အစည်းများဖြစ်ပါသည်။ မီးသတ်ဦးစီးဌာန၊ သစ်တော်ဦးစီးဌာန၊ ကျေန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံသတင်းစီမံခန့်ခွဲမှုယူနစ် (Myanmar Information Management Unit-MIMU) တို့သည်လည်း မိမိတို့ကျမ်းကျင်ရာကိစ္စရပ်များအတွက် ဦးဆောင်အဖွဲ့အစည်းများကို အကူအညီပေးရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးများဖြစ်သည့် မှန်တိုင်းများ၊ မှန်တိုင်းဒီဇိုင်း၊ ရေလွှမ်းမိုးခြင်း၊ မြေပြီးခြင်း၊ မြေပြီးလျင်၊ ဆူနာမီး၊ မိုးခေါင်ခြင်း၊ မီးဘေးနှင့်တော်မီးလောင်ခြင်းအန္တရာယ်တို့ကို ဦးစားပေး ထည့်သွင်းမည် ဖြစ်ပါသည်။ ဖြစ်နိုင်ခြေနှင့် ပိုင်းခြားဆုံးဖြတ်မှုနည်းစနစ် (Probabilistic and Deterministic Methodology)ကို အသုံးပြ၍ ကျယ်ပြန့်သော ဆုံးရုံးနိုင်မှုပြ မြေပုံကိုလည်း ဖော်ထုတ်ရေးဆွဲနိုင်ရန် ရည်ရွယ်ပါသည်။

## ဆောင်ရွက်ရန်ကဏ္ဍခွဲများ

ကဏ္ဍခွဲ J-၁။ အဆင့်တိုင်းတွင်ထိခိုက်ခံရနိုင်မှုနှင့်ဆုံးရုံးနိုင်မှုအကဲဖြတ်ချက်ဆောင်ရွက်ရေး

၁၃။ ပထမအဆင့်များ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းစီမံချက်နှင့်အညီ ကျယ်ပြန်သောထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုအကဲဖြတ်ချက်နှင့် စပ်လျဉ်း၍ လမ်းညွှန်ချက်များပြုစုရန် ဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက်များကိုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့်မိုးလေဝသနှင့်လေဖော်ညွှန်ကြားမှုဥုံးစီးဌာနတို့မှူးဗုံးတွဲတာဝန်ယူလုပ်ဆောင်ရန် ဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက်များတွင် ရပ်ကွက်/ကျေးဇားအပ်စုအဆင့်မှုစဉ်၍ အဖွဲ့အစည်းအဆင့်ဆင့်တွင်ကျင့်သုံးမည့် ရလဒ်အပေါ်ဆန်းစစ်မည့်နည်းလမ်းများနှင့် စနစ်တကျတင်ပြမှုစေသော အဆင့်လိုက် အကဲဖြတ်မှုနည်းစနစ်များ ပါဝင်မည် ဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက်များတွင် မသန့်စွမ်းသူများ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူများ၊ သက်ကြီးရှယ်အိများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များစေသော အထူးကရပြုရမည့်အပ်စုများနှင့် ပတ်သက်သည့် အကဲဖြတ်မှုများလည်း အကျိုးဝင်မည် ဖြစ်ပါသည်။

၁၄။ အဆိုပါလမ်းညွှန်ချက်များအပေါ်မှတည်၍ ထိခိုက်ခံရနိုင်မှုနှင့်ဆုံးရုံးနိုင်မှုအကဲဖြတ်ချက်နှင့်ပတ်သက်သော နည်းပြဿနားအစီအစဉ် (Training of Trainers - TOT) များကို ပုံဖော်ရေးဆွဲမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းများကို ပထဝီမြေအနေအထားအရ ကွဲပြားသောဒေသလေးခြားဖြစ်သည့် ကမ်းရှိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မြန်မာစွဲလွှင်ပြင်ဒေသနှင့်တောင်ပေါ်ဒေသများရှို့ပြည်နယ်/တိုင်းများမှုဥုံးစားပေးရွေးချယ်ထားသော မြို့နယ်များတွင် ဖွင့်လှစ်ရန် ဖြစ်ပါသည်။ အဆိုပါသင်တန်းများကို စီမံခိန်းရေးဆွဲရေးဦးစီးဌာန၊ အထွေထွေအပ်ချုပ်ရေးဦးစီးဌာန၊ မိုးလေဝသနှင့် လေဖော်ညွှန်ကြားမှုဥုံးစီးဌာန၊ ကျွန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။ မြို့နယ်များရွေးချယ်ရာတွင် ကျင့်သုံးရမည့် သတ်မှတ်ချက်များမှာ (၁) သဘာဝဘေးကျရောက်နိုင်သောနေရာဒေသတွင်တည်ရှိခြင်း၊ (၂) သဘာဝဘေးတစ်ခုထက်ပို၍ တွေ့ကြုံနိုင်ဖွယ်ရှိခြင်း၊ (၃) မြို့နယ်သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီအနေဖြင့် စမ်းသပ်မြို့နယ်တွင် ပါဝင်ရန် စိတ်ဝင်စားမှုရှိခြင်း စသည်တို့ဖြစ်ပါသည်။

၁၅။ ထိုနောက် အဆိုပါသင်တန်းများမှ လေ့ကျင့်ပေးပြီးသူများသည်မြို့နယ်တစ်မြို့နယ်စီတွင် ဆင့်ပွားသင်တန်း(၂)ခုစီကိုရပ်စွာလူထုအတွက်ဖွင့်လှစ်ပေးရန် ဖြစ်ပါသည်။ ရပ်စွာဒေသများတွင် မြေပြင်စာရင်းကောက်ယူခြင်းကိုလည်းသင်တန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်စေမည်ဖြစ်ပါသည်။ စစည်းရရှိလာသော ကိန်းကောက်အချက်အလက်များကို မြို့နယ်၏ ထိခိုက်ခံရနိုင်မှုနှင့်ဆုံးရုံးနိုင်မှုကိုပြသောမြေပုံရေးဆွဲရန်အတွက် အသုံးပြနိုင်မည် ဖြစ်ပါသည်။ ပြည်နယ်/တိုင်းအဆင့်ရှို့ စီမံခိန်းရေးဆွဲရေးဦးစီးဌာန

များကင်းတို့၏နယ်မြေအတွင်းကျရောက်သော ကျွန်ုပါသည့် မြို့နယ်များကိုပါ ပါဝင်လာစေရန် လုပ်ငန်းခုံတွင်မည့်စီမံချက်တစ်ရပ် ထပ်မံ မူကြမ်းရေးဆွဲရန် ဖြစ်ပါသည်။

## ကဏ္ဍခွဲ J-J။ မြန်မာနိုင်ငံတွင်ကျရောက်နိုင်သောဘေးအန္တရာယ်နှင့်ထိခိုက်ခံရနိုင်မှုပြုမြေပုံ ရေးဆွဲရေး

၁၆။ ကဏ္ဍခွဲ J-၁ “အဆင့်တိုင်းတွင်ထိခိုက်ခံရနိုင်မှုနှင့်ဆုံးနိုင်မှုအကဲဖြတ်ချက်ဆောင်ရွက်ရေး” အရ ကောက်ယူရရှိထားသော သတင်းအချက်အလက်များကို ဗဟိုအဆင့် သတင်းအချက်အလက် စုစည်းမှု (database) အဖြစ် စုစည်းဖော်ပြရန် ဖြစ်ပါသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနအောက်ရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာနသည် သစ်တော်ဦးစီးဌာန၊ မိုးလေဝသနှင့် လေဖော်ညွှန်ကြားမှုဥုးစီးဌာနတို့နှင့် တွဲဖက်၍ အဆိုပါ သတင်းအချက်အလက်စုစည်းမှုကို ထိန်းသိမ်းစီမံရန် ဖြစ်ပါသည်။ စုစည်းရရှိပြီးသောအချက်အလက်များကို အသုံးပြု၍ ဗဟိုအဆင့်၊ ဒေသဆိုင်ရာ အဆင့် (ကမ်းရုံးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မြေနှစ်မြဲလွင်ပြင်ဒေသနှင့်တောင်ထူထပ်သောဒေသများ)၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် “မြန်မာနိုင်ငံတွင်ကျရောက်နိုင်သောဘေးအန္တရာယ်နှင့်ထိခိုက်ခံရနိုင်မှုပြုမြေပုံ” ကို ရေးဆွဲနိုင်စေရန် ဖြစ်ပါသည်။ အချိန်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်လာသော ကိန်းဂဏ်းအချက်အလက်များကို မြေပုံအပေါ်(၅)နှစ်တစ်ကြိမ် ဖြည့်စွက်ပြင်ဆင်သည့် စနစ်တစ်ခု ထူထောင်ရန် ဖြစ်ပါသည်။

## ကဏ္ဍခွဲ J-၂။ မြေပြီးမှုအန္တရာယ်ပြုမြေပုံရေးဆွဲရေး

၁၇။ ဤကဏ္ဍခွဲအောက်တွင် နိုင်ငံအတွင်း မြေပြီးမှုအန္တရာယ်ကျရောက်နိုင်သောဒေသများ၏ ဆင်ခြေလျောာတည်မြှုမှုနှင့် အန္တရာယ်ဖြစ်နိုင်ခြေနှင့် ပတ်သက်သော ကိန်းဂဏ်းအချက်အလက်များ ကောက်ယူနိုင်မည့် စီမံကိန်းတစ်ရပ်ရေးဆွဲပြီး ရရှိလာသောအချက်အလက်များကို မြန်မာနိုင်ငံ မြေပေါင် ကော်မတီမှ ဦးဆောင်ရေးဆွဲထားသော လက်ရှိမြေပြီးမှုအန္တရာယ်ပြုမြေပုံကို ဖြည့်စွက်ပြင်ဆင်နိုင်ရန် ဖြစ်ပါသည်။ အဆိုပါမြေပုံရေးဆွဲပြီးပါက ကျေးလက်နှင့်မြို့ပြစ်စီမံကိန်းရေးဆွဲခြင်းစသော ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် အရေးပါသော သတင်းအချက်အလက်များ ပုံပုံးပေးနိုင်မည် ဖြစ်ပါသည်။ မိုးလေဝသနှင့် လေဖော်ညွှန်ကြားမှုဥုးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံဘူမိသိပ္ပါဒ်အသင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်အောက်ရှိဘူမိအင်ဂျင်နှင့်ယာဉ်တို့မှနည်းပညာအကူအညီရယူလျက် လက်ရှိအချိန်ကာလအထိထည့်သွင်းထားသော ကိန်းဂဏ်းအချက်အလက်စုစည်းမှု (database) စနစ်ကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ယူပြုစုစုပေါင်းရန် ဖြစ်ပါသည်။

## ကဏ္ဍခဲ့ J-၄။ ရေးစွမ်းမီးခြင်းအန္တရာယ်ပြုမြေပုံရေးဆွဲရေး

၁၈။ အရေးပေါ်အခြေအနေဆောင်ရွက်မှုစီမံကိန်းများတွင်အထောက်အကူပြုရန်မီးလေဝသနှင့် လေဖော်ညွှန်ကြားမှုဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မူးပေါင်း၍ မီးရေးချိန်အချက်အလက်များနှင့် ယခင်ကရေးစွမ်းမီးမှုဖြစ်ပေါ်ခဲ့သောမှတ်တမ်းများကို အခြေပြု၍ နိုင်ငံအတွင်းရေးစွမ်းမီးခြင်း ကြံတွေ့ဖွယ်ရာရှိသော မြို့နယ်(၄၈)မြို့နယ်ကို ဖော်ထုတ်သတ်မှတ်ခဲ့ပြီး ဖြစ်ပါသည်။ ဤကဏ္ဍခဲ့အရ ပြုစုမည် ရေးစွမ်းမီးခြင်းအန္တရာယ်ပြုမြေပုံသည်လက်ရှိလုပ်ဆောင်မှုများအပေါ်အခြေပြု၍ ရှေ့ဆက်ဆောင်ရွက်ရန် ဖြစ်ပါသည်။ ဤလုပ်ငန်းတွင် မြန်မာနိုင်ငံသတင်းစီမံခန့်ခွဲမှုယူနစ် (Myanmar Information Management Unit-MIMU)၏နည်းပညာအကူအညီဖြင့်မီးလေဝသနှင့်လေဖော်ညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနဆည်မြောင်းဦးစီးဌာနတို့မှုရရှိသော သတင်းအချက်အလက်များကိုတိုက်ရှိက်ထည့်သွင်းသည့်အခါအလိုအလောက် ပြုပြင်ဖြည့်စွက်ပြီးမြေပုံ ထွက်ပေါ်လာစေမည့် စနစ်ကိုလည်း ကျင့်သုံးနိုင်မည် ဖြစ်ပါသည်။

## ကဏ္ဍခဲ့ J-၅။ မီးခေါင်ခြင်းဖြစ်ပေါ်နိုင်သောအေသပြုမြေပုံရေးဆွဲရေး

၁၉။ အပူပိုင်းအေသစိမ်းလန်းစိုးပြည်ရေးဦးစီးဌာနသည် ပူပိုင်းခြောက်သွေ့အေသဟု သတ်မှတ်ထားသောမြို့နယ်(၅၅)မြို့နယ်တွင် လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်အကောင်အထည်ဖော်လျက် ရှိပါသည်။ အဆိုပါလုပ်ငန်းများမှ ရရှိထားပြီးသောအချက်အလက်များတွင် “မီးခေါင်မှုဖြစ်ပေါ်သောအေသများ”ဟု သတ်မှတ်ချက်များနှင့် မီးရွာသွန်းမှုဆိုင်ရာ အချက်အလက်များပေါင်းစပ်၍ အခြား မီးခေါင်မှုဖြစ်ပေါ်နိုင်သော မြို့နယ်များကို သတ်မှတ်ပြီး “မီးခေါင်မှုဖြစ်ပေါ်နိုင်သောအေသပြုမြေပုံ”ကို ပြုစုနိုင်မည် ဖြစ်ပါသည်။ အဆိုပါမြေပုံကို စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့အနေဖြင့် အစားအစာဖူလုံရေးအတွက်ဆောင်ရွက်ရန်လည်းကောင်း (ကဏ္ဍခဲ့ ၅-၈ “မီးခေါင်မှုမှ အကာအကွယ်ပေးခြင်းဖြင့် အပူပိုင်းအေသစ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး”နှင့် ဆက်စပ်လျက်)၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဖြစ်ပေါ်လာနိုင်သောအာဟာရချို့တဲ့ခြင်းကိစ္စရပ်များအတွက်လည်းကောင်း၊ မွေးမြှေရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်တိရစ္စာန်ကျန်းမာရေးလုပ်ငန်းအစီအစဉ်များဆောင်ရွက်ရာတွင်လည်းကောင်းမီးလေဝသနှင့်လေဖော်ညွှန်ကြားမှုဦးစီးဌာန၏လုပ်ငန်းများတွင်လည်းကောင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

## ကဏ္ဍခဲ့ J-၆။ မုန်တိုင်းနှင့် မုန်တိုင်းဒီရေလှိုင်းအန္တရာယ်ပြုမြေပုံရေးဆွဲရေး

၂၀။ ဤကဏ္ဍခဲ့အရယခင်ကဖြစ်ပေါ်ခဲ့သောအချက်အလက်များကိုစုစည်း၍ (၁) ရရှိပြည်နယ်အတွက်မုန်တိုင်းနှင့်မုန်တိုင်းဒီရေလှိုင်းအန္တရာယ်ပြုမြေပုံနှင့် (၂) မြန်မာနိုင်ငံကမ်းရှိုးတန်းအေသာက်စုစည်းအတွက် မုန်တိုင်းနှင့် မုန်တိုင်းဒီရေလှိုင်းအန္တရာယ်ပြုမြေပုံများကို ပြုစုရန် ဖြစ်ပါသည်။ မီးလေဝသနှင့် လေဖော်ညွှန်ကြားမှုဦးစီးဌာနနှင့် MIMU တို့တွင်ယခင်ကဖြစ်ပေါ်ခဲ့သောမုန်တိုင်းများနှင့် ၄၄းတို့၏

သက်ရောက်မှုများနှင့် ပတ်သက်သည့် ကိန်းကဏ္ဍားအချက်အလက်များစွာ ရှိပြီးဖြစ်သဖြင့် အဆိုပါ ဌာန(၂)ရုပူးပေါင်း၍မြေပြုများပြုစိန်းသိမ်းနှင့်မည်ဖြစ်ပါသည်။ ရရှိလာမည့်မြေပြုများသည်ကမ်းရှိုးတန်း ဒေသဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းအစီအစဉ်များကို အထောက်အကျပြနိုင်မည် ဖြစ်ပါ သည် (ကဏ္ဍား ၅-၃ “သဘာဝဘေးများမှ အကာအကွယ်ပေးခြင်းဖြင့် ကမ်းရှိုးတန်းဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး”နှင့်ဆက်စပ်လျက်)။

**ကဏ္ဍား ၂-၇။ မြေပျောက်ဖြစ်ပေါ်နိုင်မှုကိုရှိနိုင်အဆင့် ခွဲခြားဖော်ပြသောမြေပြုပုံရေးဆွဲရေး**

၂၁။ ဤကဏ္ဍားသည်ကဏ္ဍား၃-၈ “မြေပျောက်ဆိုင်ရာတောင်းကြည့်လေ့လာရေး”အရ ထွက်ပေါ်ရရှိလာမည့်ကိန်းကဏ္ဍားအချက်အလက်များကို ရယူလျက် မိုးလေဝသနှင့်လေဖော်ညွှန်ကြားမှုဥုးစီးဌာန၏ မြေပျောက်ဖြစ်ပေါ်မှုဆိုင်ရာ သတင်းအချက်အလက်ကောက်ယူခြင်းနှင့် တွေ့ရှိချက်များအပေါ် သုံးသပ်ဖော်ထုတ်နိုင်မှုစွမ်းရည် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ လောလောဆယ်တွင် မြန်မာနိုင်ငံ မြေပျောက်ကော်မတီမှပြုစုံထားသော “မြန်မာနိုင်ငံမြေပျောက်ဇုန်ပြမ်း (Seismic Zonation Map of Myanmar)”နှင့် မန္တလေး-အမရပူရ၊ ပဲခူး-ဥသာနှင့် တောင်ကြီးမြို့များအတွက် မြေပျောက်ဖြစ်ပေါ်နိုင်မှုရှိနိုင်အလိုက်ခွဲခြားဖော်ပြသောမြေပြုပုံ(၂၀၀၆) ရှိပြီးဖြစ်ပါသည်။ ဤကဏ္ဍားသည် နိုင်ငံတစ်ဝန်း မြေပျောက်စခန်းများမှ တိုက်ရှိက်ပေးပို့လာသောမြေပျောက်သတင်းအချက်အလက်များကို အချိန်ကာလအလိုက်ပုံမှန်ထည့်သွင်းဖြည့်စွက်နိုင်မည့် မြေပျောက်ဆိုင်ရာ သတင်းအချက်အလက်စုစည်းမှု (database)ကို ပြုစိန်းသိမ်းထားနိုင်ရန် ပုံပိုးနိုင်မည် ဖြစ်ပါသည်။ ဤနည်းဖြင့် ရှိပြီးဖြစ်သော မြေပြုများတွင် နောက်ဆုံးရရှိသော သတင်းအချက်အလက်များ စနစ်တကျ ထည့်သွင်းဖော်ပြနိုင်မည်ဖြစ်ပြီး၊ မြေပျောက်ကြော တစ်လျောက်နှင့်အနီးတွင်တည်ရရှိသောအခြားမြို့ကြီးများ၏မြေပြုများကိုလည်း ပြုစုံနိုင်မည် ဖြစ်ပါသည်။

**ကဏ္ဍား ၂-၈။ မီးဘေးအန္တရာယ်ဖြစ်ပွားမှုကို ရှိနိုင်အဆင့် ခွဲခြားဖော်ပြသောမြေပြုအား ကျယ်ကျယ်ပြန်ပြန် အသုံးပြုရေး**

၂၂။ မီးဘေးအန္တရာယ်ရှိနိုင်ပတ်သက်သောကိန်းကဏ္ဍားအချက်အလက်များကို အသုံးပြု၍ မီးဘေးအန္တရာယ်ရှိနိုင်အလိုက်အဆင့် ခွဲခြားဖော်ပြသောမြေပြုပုံကို ပြုစုံထားပြီး ဖြစ်ပါ သည်။ ဤကဏ္ဍားသည်အဆိုပါပြောပုံအား မီးဘေးအန္တရာယ်ရှိနိုင်ရာ၊ သစ်တော်ဦးစီးဌာန၊ မြို့မြို့ရှိနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျော်မာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ပါတ်အားလုပ်ငန်း၊ အစရှိသောဌာနများ၏ စီမံကိန်းရေးဆွဲသူများမှုလည်း အသုံးပြုနိုင်ရန်ရည်ရွယ်ပါသည်။ထိုသို့လုပ်ဆောင်နိုင်ရန် အဆိုပါပြောပုံကို အသုံးပြုဖွံ့ဖြိုးရှိသူများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရန်နှင့် ပြုစုံပြီးဖြစ်သောမြေပြုအပေါ်၏တို့၏အကြံပြုချက်များကို ရယူလုပ်ဆောင်ရန်လည်းလိုအပ်ပါသည်။ အဆိုပါအချက်အလက်များကို စုစည်း၍ မြေပြုကို လိုအပ်သလို

---

ပြင်ဆင်ဖြည့်စွက်ရန် ဖြစ်ပါသည်။ မျှော်မှန်းအဆိုပြချက်များ၊ အကြံပြချက်များတွင် လူဦးရေထူထပ်မှနှင့် မီးဘေးဖြစ်ပွားမှုကိုယျဉ်တွဲဖော်ပြသောမြေပုံ၊ ရေအရင်းအမြစ်များနှင့်မီးဘေးအန္တရာယ်ပြမြေပုံ၊ မြို့ကြီးများ နှင့် မြို့များအတွက် မီးဘေးအန္တရာယ်သီးသန်ပြမြေပုံတို့ ပါဝင်နိုင်ပါသည်။

ଏହା:(୭)

ကဏ္ဍ-၂။ ကျေရောက်နိုင်သောဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှန့်င့်ဆုံးရုံးနိုင်မှုအကဲဖြတ်ရေး

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ် များ	ခန့်.မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအတိုးရ နွောနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုံစံ)
J-1	အဆင့်တိုင်းတွင်ထိခိုက် ခံရနိုင်မှုနှင့်ဆုံးရုံးနိုင်မှု အကဲဖြတ်ချက် ဆောင်ရွက်ရေး	ပိုမိုကောင်းမွန်သောစီမံကိန်း ရေးဆွဲရေးအတွက် ဗဟို အဆင့်နှင့်ဒေသဆိုင်ရာ အဆင့်များတွင်ထိခိုက်ခံရနိုင် မှုနှင့်ဆုံးရုံးနိုင်မှုကိုဖော်ထုတ် ရန်	<ul style="list-style-type: none"> <li>သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်၍ ကျယ်ပြန်သောထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုအကဲဖြတ်ချက်အတွက် ညွှန်ကြားချက်များချမှတ်ခြင်း</li> <li>ထိခိုက်ခံရနိုင်မှုနှင့်ဆုံးရုံးနိုင်မှု အကဲဖြတ်ချက်နည်းလမ်းများနှင့် ပတ်သက်၍နှင့်ဖြေသင်တန်း အစီအစဉ်များပုံဖော်ရေးဆွဲခြင်း</li> </ul>	<ul style="list-style-type: none"> <li>ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုကိုတို့ တမ်းထားရှိခြင်း၊ စနစ်တကျမြေပုံပေး ဆွဲခြင်းပုံမှန်ပြင် ဆင်ဖြည့်စွက်ခြင်း ကိုနိုင်ငံတစ်နံးလုံး အတွက်ဆောင်ရွက် လာခြင်း</li> </ul>	(၃) နှစ်	<ul style="list-style-type: none"> <li>အမျိုးသားသဘာဝ<sup>၁</sup> ဘေးကာကွယ်စောင့် ရောက်ရေးဗဟိုကော် မတီးကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မီး မိုးလေဝသနှင့်လေ ဖော်ညွှန်ကြားမှု ဦးစီးဌာန</li> </ul>	<ul style="list-style-type: none"> <li>အထွေထွေအပ် ချုပ်ရေးဦးစီး ဌာနအကျိုးမှာ ဦးစီးဌာန၊ မီး သတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦး စီးဌာန၊ ဆည် မြောင်းဦးစီးဌာန</li> </ul>	UNDP၊ UNOCHA၊ MIMU၊ WFP၊ FAO၊ UNICEF၊ UNESCAP၊ မြန်မာနိုင်ငံအင် ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိ သိပ္ပါသင်း	၀
		မြန်မာ့ကမ်းရှိုးတန်းဒေသ တွင်ဖြစ်ပေါ်နိုင်သော သဘာဝဘေးတစ်ခုစီ အတွက်ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုကိုဖော်ထုတ်ရန်	<ul style="list-style-type: none"> <li>ကမ်းရှိုးတန်းဒေသထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုကိုအကဲဖြတ်ခြင်း</li> <li>နည်းပြသင်တန်းအစီအစဉ်များ ဖွင့်လှစ်ရန်အတွက်ရရှိပြည့်နယ် အတွင်းစမ်းသင်ပြေားမြှို့နယ်(၄)မြို့နယ် သတ်မှတ်ခြင်း</li> <li>ရပ်စွာအဆင့်သင်တန်းများပိုမိုဖွင့်လှစ် ရို့နယ်အတွက်လေ့ကျင့်ထားသူများက (တစ်မြို့နယ်တွင်သင်တန်း(၂)ခု)ပို့ချ သူများအဖြစ်ဆောင်ရွက်ပေးခြင်း</li> <li>ဆင့်များသင်တန်းများတွင်လက်တွေ့ အကဲဖြတ်မှုအလေ့အကျင့်ကိုထည့်သွင်း ပါဝင်စေခြင်း</li> </ul>	<ul style="list-style-type: none"> <li>ကမ်းရှိုးတန်းဒေသများတွင်ထိခိုက်ခံရနိုင်မှု အခြေအနေကို သဘောပေါက် နားလည်ပြီးအနာ ဂတ်သဘာဝဘေး လျော့ပါးရေး အတွက်ဆောင်ရွက် ရန်များကိုဖော်ထုတ် ချမှတ်ခြင်း</li> </ul>	(၃) နှစ်	<ul style="list-style-type: none"> <li>အမျိုးသားသဘာဝ<sup>၁</sup> ဘေးကာကွယ်စောင့် ရောက်ရေးဗဟိုကော် မတီးကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မီး မိုးလေဝသနှင့်လေ ဖော်ညွှန်ကြားမှု ဦးစီးဌာန</li> </ul>	<ul style="list-style-type: none"> <li>အထွေထွေအပ် ချုပ်ရေးဦးစီး ဌာနအကျိုးမှာ ဦးစီးဌာန၊ မီး သတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦး စီးဌာန၊ ဆည် မြောင်းဦးစီးဌာန</li> </ul>	UNDP၊ UNOCHA၊ MIMU၊ WFP၊ FAO၊ UNICEF၊ UNESCAP၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာ နိုင်ငံဘူမိသိပ္ပါ အသင်းအတိုးရ <sup>၁</sup> မဟုတ်သော အဖွဲ့အစည်းများ	၀

ကဏ္ဍ များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ် များ	ခန့်.မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ နွားများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂၢတ)
			<ul style="list-style-type: none"> <li>အကြမ်းဖျော်ရရှိထားသောကိန်းကဏ္ဍားများနှင့်တွေ့ရှိချက်များအပေါ်အခြေပြုမြှို့နယ်၏ ထိခိုက်ခံရနိုင်မှုမြတ်ပုံကြေးများပြုစွင်း</li> <li>သင်တန်းများနှင့် အကဲဖြတ်ခြင်းများ၊ တိုးချဲ့ဆောင်ရွက်မည့်စီမံချက်များပြုစွင်း</li> <li>အနာဂတ်တွင်ကာလအပိုင်းအခြားအလိုက်အကဲဖြတ်မှုများဆောင်ရွက်ရန် တိကျသောအချိန်ကာလသတ်မှတ်ခြင်း</li> </ul>						
		<p>မြစ်ဝကျွန်းပေါ်ဒေသတွင် ဖြစ်ပေါ်နိုင်သောသဘာဝ ဘေးတစ်ခုစီအတွက်ထိခိုက် ခံရနိုင်မှုနှင့်ဆုံးရှုံးနိုင်မှု အကဲဖြတ်ချက်ကို ဖော်ထုတ်ရန်</p>	<p>မြစ်ဝကျွန်းပေါ်ဒေသတွင်ထိခိုက်ခံရ<sup>နှင့်</sup>နှင့်မှုနှင့်ဆုံးရှုံးနိုင်မှုကိုအကဲဖြတ်ခြင်း</p> <ul style="list-style-type: none"> <li>နည်းပြသင်တန်းအစီအစဉ်များဖွံ့ဖြိုးလှစ် ရန်မော်တိတိုင်းနှင့်ရန်ကုန်တိုင်း အတွက်စမ်းသပ်မြှို့နယ်(၈)မြှို့နယ် သတ်မှတ်ခြင်း</li> <li>ရပ်စွာအဆင့်သင်တန်းများပိုမိုဖွံ့ဖြိုးလှစ် နိုင်ရန်အတွက်လေ့ကျင့်ထားသူများက (တစ်မြှို့နယ်တွင်သင်တန်း(၂)ခု)ရှိချ သူများအဖြစ် ဆောင်ရွက်ပေးခြင်း</li> <li>ဆင့်ပွားသင်တန်းများ၏ အစီအစဉ်အပိုင်း တစ်ရပ်အဖြစ်လက်တွေ့အကဲဖြတ်မှု အလေ့အကျင့်ကိုထည့်သွင်းပါဝင်စေ ခြင်း</li> </ul>	<p>မြစ်ဝကျွန်းပေါ် ဒေသများတွင် ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှုအခြေ အနာဂတ်သော ပေါက်နားလည်ပြီး အနာဂတ်သောဝ ဘေးလျော့ပါးရေး အတွက်ဆောင်ရွက် ရန်များကိုဖော်ထုတ် ချက်မှတ်ခြင်း</p>	(၃) နှစ်	<p>အမျိုးသား သဘာဝဘေး ကာကွယ်စောင့် ရှောက်ရေးဗဟို ကော်မတီ၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ့ ရာချညားရော်ဦးစီး ဗားမှုံးစီး နှင့် လေလွှာညွှန် ကြားမှုံးစီး</p>	<p>အထွေထွေအုပ် ချုပ်ရေးဦးစီး နွားမြှော်နှင့် ရေးဦးစီးနွား၊ မီးသတ်ဦးစီး နွားလှုမှုံးစီး ထမ်းဦးစီးနွား၊ ဆည်မြောင်း ဦးစီးနွား</p>	<p>UNDP၊ UNOCHA၊ MIMU၊WFP၊ FAO၊ UNICEF၊ UNESCAP၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ၊ အသင်းမြှုံးမှာ နိုင်ငံဘူမိသိပ္ပါး အသင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ</p>	၀

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ် များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း:	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂတ)
			<ul style="list-style-type: none"> <li>အကြမ်းဖျဉ်းရရှိထားသောကိန်းကဏ္ဍးနှင့်တွေ့ရှိချက်များအပေါ်အမြဲပြု၍ မြှေးနှေးကိုထိခိုက်ခံရနိုင်မှုပြုမြှုပ်နှံကြမ်းများပြုစွင်း</li> <li>သင်တန်းများနှင့်အကဲဖြတ်ခြင်းများ၊ တိုးချေးဆောင်ရွက်မည့်စီမံချက်များပြုစွင်း</li> <li>အနာဂတ်တွင် ကာလအပိုင်းအခြားလိုက်အကဲဖြတ်မှုများဆောင်ရွက်ရန် တိကျသောအချိန်ကာလသတ်မှတ်ခြင်း</li> </ul>						
		မြန်မာနိုင်ငံမြန်မြို့လွင်ပြင် ဒေသတွင်ဖြစ်ပေါ်နိုင်သော သဘာဝဘေးတစ်ခုစီ အတွက်ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုကိုဖော်ထုတ်ရန်	<p>မြန်မြို့လွင်ပြင်ဒေသထိခိုက်ခံရနိုင်မှု နှင့်ဆုံးရုံးနိုင်မှုကိုအကဲဖြတ်ခြင်း</p> <ul style="list-style-type: none"> <li>နည်းပြသင်တန်းအစီအစဉ်များဖွင့်လှစ် ရန်မန္တလေးတိုင်းအတွင်း စမ်းသပ်မြှုပ်နယ်(၂)မြှေးနယ်နှင့်ပဲခူးတိုင်းအတွင်း စမ်းသပ်မြှုပ်နယ်(၂)မြှေးနယ် သတ်မှတ်ခြင်း</li> <li>ရပ်စွာအဆင့်သင်တန်းများ ပိုမိုဖွင့်လှစ် နိုင်ရန်အတွက်လေ့ကျင့်ထားသူများက (တစ်မြှေးနယ်တွင်သင်တန်း(၂)ခု)ပို့ချုပ်များအဖြစ် ဆောင်ရွက်ပေးခြင်း</li> <li>ဆင့်စွာသင်တန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်တွေ့ အကဲဖြတ်မှု အလေ့အကျင့်ကို</li> </ul>	<p>မြန်မြို့လွင်ပြင်ဒေသများတွင်ထိခိုက်ခံရနိုင်မှုရုံးရုံးနှင့်မြန်မြို့လည်းကောင်းမူခြင်းအပေါ်အမြဲပြုအနေဖြင့် မြန်မြို့လည်းကောင်းမူရန်မှုအတွက် ပါးရေးအတွက် အရေးယူဆောင် ရွက်ရန်များကိုဖော်ထုတ်ခွဲခြင်း</p>	(၃) နှစ်	<p>အမျိုးသား သဘာဝဘေး ကာကွယ်စောင့် ရောက်ရေးဗဟို ကော်မတီ၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ<sup>၁</sup> ပါးရေးအတွက် အရေးယူဆောင် ရွက်ရန်များကိုဖော် ထုတ်ခွဲခြင်း</p>	<p>အထွေထွေ အပ်ချုပ်ရေး ဦးစီးဌာန၊ ကျော်မာရေး ဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ လူမှုဝန်ထမ်း ရာချထားရေးဦးစီး ဌာန၊ မီးလေဝသ<sup>၂</sup> နှင့်လေဖော်ညွှန်<sup>၃</sup> ကြားမူးစီးဌာန</p>	<p>UNDP၊ UNOCHA၊ MIMU၊ WFP၊ FAO၊ UNICEF၊ UNESCAP၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဘူမိသိပ္ပါ အသင်းအစိုးရ<sup>၄</sup> မဟုတ်သောအဖွဲ့ အစည်းများ</p>	၀

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ် များ	ခန်းမှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>ထည့်သွင်းပါဝင်စေခြင်း</p> <ul style="list-style-type: none"> <li>အကြမ်းဖျဉ်းရရှိထားသော ကိန်း ကောင်းနှင့်တွေ့ရှိချက်များအပေါ် အခြေပြုခြေမြှို့နယ်၏ထိခိုက်ခံရနိုင်မှု ပြု မေပုံကြမ်းများပြုစွင်း</li> <li>သင်တန်းများနှင့်အကဲဖြတ်ခြင်းများ၊ တိုးခွဲဆောင်ရွက်မည့်စီမံချက်များ ပြုစွင်း</li> <li>အနာဂတ်တွင်ကာလအပိုင်းအခြား အလိုက်အကဲဖြတ်မှုများဆောင်ရွက် ရန် တိကျသောအချိန်ကာလ သတ်မှတ်စွင်း</li> </ul>						
		<p>မြန်မာနိုင်ငံတောင်ပေါ်ဒေသ တွင် ဖြစ်ပေါ်နိုင်သော သဘာဝတေးတစ်ခုစီ အတွက်ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုကို ဖော်ထုတ်ရန် တောင်ပေါ်ဒေသထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှု အကဲဖြတ်ခြင်း</p> <ul style="list-style-type: none"> <li>နည်းပြသင်တန်းအစီအစဉ်များဖွင့်လှစ် ရန်ရှုံးပြည်နယ်အတွင်းစမ်းသပ်(၄)၊ မြို့နယ်နှင့်ချင်းပြည်နယ်အတွင်း စမ်းသပ်(၄)၊မြို့နယ်သတ်မှတ်စွင်း</li> <li>ရပ်စွာအဆင့်သင်တန်းများပိုမိုဖွင့်လှစ် နိုင်ရန်အတွက်လေ့ကျင့်ထားသူများက (တစ်မြို့နယ်တွင်သင်တန်း(၂)ခု)ပို့ချ သူများအဖြစ်ဆောင်ရွက်ပေးခြင်း</li> <li>ဆင့်ပွားသင်တန်းများ၏ အစိတ် အပိုင်းတစ်ရပ်အဖြစ်လက်တွေ့</li> </ul>	<p>• တောင်ပေါ်ဒေသ များတွင်ထိခိုက်ခံရ နိုင်မှုနှင့်ဆုံးရုံးနိုင်မှု အခြေအနေကို သဘောပေါက် နားလည်ပြီး အနာဂတ်သဘာဝ တေးလေ့လာပါးရေး အတွက်ဆောင်ရွက် ရန်များကို ဖော် ထုတ်ချမှတ်စွင်း</p>	(၃) နှစ်	<p>အမျိုးသား သဘာဝတေး ကာကွယ်စောင့် ရောက်ရေးဗဟို ကော်မတီ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ဓါးလေဝသနှင့်လေ ဦးစီးဌာန</p>	<p>အထွေထွေအပ် ချုပ်ရေးဦးစီး ဌာန၊ကျန်းမာ ရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊လူမှုင်နှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ဓါးလေဝသနှင့်လေ ဦးစီးဌာန</p>	<p>UNDP၊ UNOCHA၊ MIMU၊ WFP၊ FAO၊ UNICEF၊ UNESCAP၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအ သင်းမြန်မာနိုင်ငံ ဘူမိသိပ္ပါသင်း၊ အစိုးရမဟုတ် သောအဖွဲ့အစည်း များ</p>	၀	

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ် များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း:	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>အကဲဖြတ်မှုအလေ့အကျင့်ကိုထည့် သွင်းပါဝင်စေခြင်း</p> <ul style="list-style-type: none"> <li>• အကြမ်းဖျဉ်းရရှိထားသောကိန်းကဏ္ဍး နှင့်တွေ့ရှုချက်များအပေါ်အခြေပြု၍ မြို့နယ်၏တိခိုက်ခံရနိုင်မှုပြုမြေပုံကြမ်း များပြုစွင်း</li> <li>• သင်တန်းများနှင့်အကဲဖြတ်ခြင်းများ တိုးချွဲဆောင်ရွက်မည့် စီမံချက်များ ပြုစွင်း</li> <li>• အနာဂတ်တွင်ကာလအပိုင်းအခြား လိုက်အကဲဖြတ်မှုများဆောင်ရွက်ရန် တိကျသောအချိန်ကာလသတ်မှတ်ခြင်း</li> </ul>						
J-J	မြန်မာနိုင်ငံတွင် ကျေရောက်နိုင်သော ဘေးအန္တရာယ်နှင့် ထိခိုက်ခံရနိုင်မှုပြု မြေပုံရေးဆွဲရေး	စီမံကိန်းရေးဆွဲရေးနှင့်ဖြီး မှုကိုဥုံးစားပေးသောလုပ်ငန်း ဆောင်ရွက်မှုများအတွက် ဆုံးဖြတ်ချက်ချုပ်ရာတွင် အထောက်အကျပြေရန်	<ul style="list-style-type: none"> <li>• ကဏ္ဍား-J-ဘဏ် ကောက်ယူထား သည့် ကိန်းကဏ္ဍားများအတွက် သတင်းအချက်အလက်စုစုည်းမှု (Database)စနစ်ထုတေသနခြင်း</li> <li>• အဆိုပါအချက်အလက်စုစုည်းမှုကို အသုံးပြု၍ ဗဟိုအဆင့်အသုံးဆိုင်ရာ အဆင့်(ကဏ္ဍား-J-ဘဏ်ဖော်ပြထား သောဒေသ(၄)ခု၊ ခရိုင်နှင့်မြို့နယ် အဆင့်များတွင်ထိခိုက်ခံရနိုင်မှုနှင့် ဆုံးနိုင်မှုပြုမြေပုံကိုပြုစွင်း</li> </ul>	<ul style="list-style-type: none"> <li>• လက်ရှိအခြေအနေ ကိုထင်ဟပ်ပေါ်လွင် စေသည့်မြှေနာနိုင်ငံ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရုံးနိုင်မှုပြုမြေပုံ ပေါ်ထွက်လာခြင်း</li> <li>• စီမံကိန်းရေးဆွဲရေး နှင့်ဖြီးမှု အစီအ<sup>စဉ်</sup> စဉ်များရေးဆွဲခြင်း၊ တိုးတက်ဖြစ်ထွန်း လာရန်အထောက် အကျပြေခြင်း</li> </ul>	(၃) နှစ်	<p>ဂိုးလေဝသနှင့် လေဖော်အုပ်စုနှင့် ကြားမှုဥုံးစီးဌာန၊ သစ်တော်ဥုံးစီးဌာန ရာချေထားရေးဥုံး စီးဌာန၊ သက်ဆိုင် သောဝန်ကြီး ဌာန/ဦးစီး ဌာနများ</p>	<p>စီမံကိန်းရေးဆွဲ ရေးဥုံးစီးဌာန၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ<sup>စဉ်</sup> ရာချေထားရေးဥုံး စီးဌာန၊ သက်ဆိုင် သောဝန်ကြီး ဌာန/ဦးစီး ဌာနများ</p>	<p>WFP၊ FAO၊ MIMU၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာ နိုင်ငံဘူမိသိပ္ပါ အသင်း၊ အစိုးရ၊ မဟုတ်သော အဖွဲ့အစည်း များ</p>	၅



ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ် များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂတ)
			<p>ပြန်လည်သုံးသပ်ခြင်း</p> <ul style="list-style-type: none"> <li>မိုးရွာသွန်းမှုပုံသဏ္ဌာန်နှင့်ယခင် အထောက်အထားကိန်းကဏ္ဍများပေါ် အခြေပြုချက်မှန်းမှုပုံးခေါင်းခြင်းဖြစ် ပေါ်နိုင်သောအောင်သပ်မြေပုံကိုပြုစွဲခြင်း</li> </ul>	နိုင်ရေးအတွက်မိုး ခေါင်းခြင်းဖြစ်ပေါ် နိုင်သောအောင်သပ်များ ဖော်ပြန်ခြင်း၊ မြေပုံ ရေးဆွဲပြီးဖြစ်ခြင်း		ဌာနအပူးပိုင်းအောင် စိမ်းလန်းစို့ပြည်ရေး ဦးစီးဌာန	ကြားမှုပီးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန	မြန်မာနိုင်ငံဘူမိ သိပုံအသင်း၊ အခြားသက် ဆိုင်သောအဖွဲ့ အစည်းများ	
J-6	မှန်တိုင်းနှင့်မှန်တိုင်း ဒီရေလိုင်းအန္တရာယ်ပြ မြေပုံရေးဆွဲရေး	ကမ်းရိုးတန်းဒေသများ အတွက်မှန်တိုင်းနှင့်မှန်တိုင်း ဒီရေလိုင်းအန္တရာယ်ပြမြေပုံ များပြုစွဲဖော်ထုတ်ရန်	<ul style="list-style-type: none"> <li>မှန်တိုင်းနှင့်မှန်တိုင်းဒီရေလိုင်း အန္တရာယ်ပြမြေပုံပြန်ရန်ယခင်က ဖြစ်ပေါ်ခဲ့သောအချက်အလက်များကို စုစုပေါင်းခြင်း</li> <li>မှန်တိုင်းနှင့်မှန်တိုင်းဒီရေလိုင်း အန္တရာယ်ပြမြေပုံပြန်ခြင်း</li> </ul>	<ul style="list-style-type: none"> <li>ကမ်းရိုးတန်းဒေသ စွဲဖြီးတိုးတက်မှုစိမ်း ကိန်းများအတွက်အ<sup>း</sup> ထောက်အကူတစ် ရပ်ဖြစ်စေမည့် မှန် တိုင်းနှင့်မှန်တိုင်းဒီ ရေလိုင်းအန္တရာယ်ပြ မြေပုံရေးဆွဲနိုင်ခြင်း</li> </ul>	(J) နှစ်	မိုးလေဝသနှင့် လေလေ့သည့်ကြားမှ ဦးစီးဌာန	ကျော်ဗျာရေးဦးစီး ဌာန၊ ဆည် မြောင်းဦးစီးဌာန၊ သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	MIMUမြန်မာ နိုင်ငံအင်ဂျင်နီယာ အသင်းမြန်မာနိုင် ငံဘူမိသိပုံအသင်း၊ အခြားအဖွဲ့ အစည်းများ	၀
J-7	မြောက်လျှင်ဖြစ်ပေါ်နိုင်မှု ကို ဇုန်အလိုက်အဆင့် ဆွဲခြားဖော်ပြသောမြေပုံ ရေးဆွဲရေး	နိုင်ငံအတွင်းဖွံ့ဖြိုးမှုနှင့် စီမံကိန်းရေးဆွဲခြင်းအတွက် ဆုံးဖြတ်ချက်များကို အထောက်အကူပြုရန်	<ul style="list-style-type: none"> <li>ကိန်းကဏ္ဍအချက်အလက်ကောက် ယူခြင်းနှင့် မိုးလေဝသနှင့်လေလေ့ ဆွဲနှင့်သွေးစီးဌာန၏ဆန်းစစ်မှု စွမ်းဆောင်ရည်ကို တိုးဖြတ်ခြင်း (ကဏ္ဍခွဲ ၃-၈နှင့်ဆက်စပ်လျက်)</li> <li>ကဏ္ဍခွဲ ၃-၈အရထုတောင်ထားသော မြောက်လျှင်တိုင်းတာရေးစခန်းများမှ ကိန်းကဏ္ဍအချက်အလက်များ ရယူခြင်း</li> <li>ပုံမှန်ပြင်ဆင်ဖြည့်စွက်မှုပြုလုပ်သော ကိန်းကဏ္ဍအချက်အလက်စုစုပေါင်းမှု</li> </ul>	<ul style="list-style-type: none"> <li>နောက်ဆုံးရရှိသော သတင်းအချက် အလက်များကို ထည့်သွင်းထား သည်မြန်မာနိုင်ငံ မြောက်လျှင်ဖြစ်ပေါ် နိုင်မှုကိုရန်အလိုက် အဆင့်ခွဲခြားဖော်ပြ သောမြေပုံကိုထုတ် ပြန်ပေးနိုင်ခြင်း</li> <li>ဖွံ့ဖြိုးမှုနှင့်စီမံကိန်း</li> </ul>	(၅) နှစ်	မိုးလေဝသနှင့် လေလေ့သည့် ကြားမှုပီးစီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အခြားသက်ဆိုင် သောနည်းပညာ ဆိုင်ရာနှင့် ပညာရှင် အဖွဲ့အစည်းများ	မြန်မာနိုင်ငံအင် ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိ သိပုံအသင်း၊ အခြားသက် ဆိုင်သောအောင်း အသင်းများ	၃	

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ် များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အမြားအစိုးရ ငြာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုံစံ)
			<p>စနစ်တစ်ရပ်ထူးထောင်ခြင်း</p> <ul style="list-style-type: none"> <li>• လက်ရှိမြောင်လျင်ဖြစ်ပေါ်နိုင်မှုကိုရန် အလိုက်အဆင့်ခွဲခြားဖော်ပြသောမြေပုံ ကိုလိုအပ်သလိုပြင်ဆင်ဖြည့်စွက်ခြင်း</li> <li>• လျှင်ကြောတစ်လျှောက်ရှိမြှို့ကြီးများ နှင့်မြှို့များအတွက်တိကျသော မြောင်လျင်မြေပုံများဖော်ထုတ်ခြင်း</li> </ul>	<p>ရေးဆွဲခြင်းလုပ်ငန်းများတွင်မြောင်လျင်ရော်ရှု လျှော့ချုခြင်းများပါဝင်လာစေခြင်း</p>					
J-1	မီးသေးအနှစ်ရာယ်ဖြစ်ပွားမှုကိုရန်အလိုက်အဆင့်ခွဲခြားဖော်ပြသောမြေပုံအားကျယ်ကျယ်ပြန်ပြန်အသုံးပြုရေး	မြို့ရွာနှင့်ကျေးလက်စီမံကိန်းရေးဆွဲရေးနှင့်စွဲဖြိုးတိုးတက်ရေးအတွက်မီးသေးအနှစ်ရာယ်ဖြစ်ပွားမှုရန်အလိုက်အဆင့်ခွဲခြားဖော်ပြသောမြေပုံကိုအသုံးပြုမှု မြှင့်တင်ရန်	<ul style="list-style-type: none"> <li>• အဆိုပါမြေပုံကို အသုံးချုနိုင်ဖွယ်ရှိသူများ(မြို့ရွာစီမံကိန်းရေးဆွဲခြင်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ စည်ပင်သာယာရေးအဖွဲ့များ)သို့။ ကျယ်ကျယ်ပြန်ပြန်ဖြစ်ခြင်း၏ခြင်း</li> <li>• အဆိုပါမြေပုံ သုံးစွဲသူများထံမှမြေပုံအသုံးဝင်မှန်င့်စပ်လျဉ်းသောအကြပြချက်စစ်တမ်းကောက်ယူခြင်း</li> <li>• နောင်တွင်မြေပုံအားပြင်ဆင်ဖြည့်စွက်ရာ၌ အဆိုပါစစ်တမ်း၏ရလဒ်များကိုထည့်သွင်းခြင်း</li> <li>• အဆိုပါမြေပုံကို ပုံမှန်ဖြည့်စွက်ပြင်ဆင်နိုင်မည့်စနစ်တစ်ခုထည့်သွင်းခြင်း</li> </ul>	<p>မြို့ရွာနှင့်ကျေးလက်စီမံကိန်းရေးဆွဲခြင်းများနှင့်စွဲဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မီးသေးအနှစ်ရာယ်နှင့်ပတ်သက်၍ထည့်သွင်းစဉ်းစားလာခြင်း</p>	(၃) နှစ်	မီးသတ်ဦးစီးငြာနသုတေသန/ဦးစီးငြာနများ	သက်ဆိုင်သောဝန်ကြီးဌာန/ဦးစီးငြာနများ	FAO၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ	၅

ကဏ္ဍ-၃။ သဘာဝဘေးအမျိုးမျိုးအတွက် ကြိုတင်သတိပေးခြင်းစနစ်များထူထောင် ဆောင်ရွက်ရေး

### ကျိုးကြောင်းဖော်ပြချက်

J2။ ကြိုတင်သတိပေးခြင်းစနစ်၏ ရည်ရွယ်ချက်မှာ ဘေးအန္တရာယ်ကျရောက်လာနိုင်သော အေသံရှိ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် အချိန်မီ အကြောင်းကြားရန် ဖြစ်ပါသည်။ ပြည့်စုံကောင်းမွန်သော ကြိုတင်သတိပေးခြင်းစနစ်တွင် အောက်ပါ အချက် (၄)ချက် ပါဝင်ရပါမည်-

- (က) ဆုံးရုံးနှင့်မှုများနှင့်ပတ်သက်၍ ကြိုတင်သိဖော်ခြင်း
- (ခ) ပြောင်းလဲဖြစ်ပေါ်လာမှုများအပေါ် စောင့်ကြည့်သတိပေးနေခြင်း
- (ဂ) အလွှာပေါင်းစုံ(multi-layer)သို့ သတင်းအချက်အလက်ဖြန့်ဝေမှုစနစ်
- (ဃ) လိုအပ်သောလုပ်ငန်းများကိုအချိန်မီလုပ်ဆောင်ရန်သတင်းပေးနိုင်စွမ်းရှိခြင်း  
တို့ဖြစ်ပါသည်။

အကယ်၍ အထက်ပါအချက်များအနက်မှ အချက်တစ်ခုခွဲတွင်းခဲ့သော် စနစ်တစ်ခုလုံး ချို့ယွင်းနိုင်ပြီး ပျက်စီးဆုံးရုံးမှုများစွာနှင့် ကြံတွေ့ရမည် ဖြစ်ပါသည်။

J4။ မြန်မာနိုင်ငံတွင် ကြိုတင်သတိပေးခြင်းစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော်ရန် အတွက် ဗဟိုအဆင့်မှ အောက်ခြေအဆင့်အထိ အဆင့်အားလုံးတွင် သတိပေးချက်များ ထုတ်လွှင့်ခြင်း သာမက သဘာဝဘေးနှင့်ပတ်သက်သောအချိန်မီသတင်းအချက်အလက်များရရှိနိုင်ရန်သင့်လျှော့သောစီမံ ဆောင်ရွက်ထားရှိမှုများလိုအပ်ပါသည်။ ဤကဏ္ဍခွဲမှုများတွင်စောင့်ကြည့်လေ့လာခြင်းနှင့် ကြိုတင်သတိပေးခြင်းစွမ်းရည်များ မြှင့်တင်ရန်နှင့် လက်ရှိအသုံးပြုနေသောစနစ်ကို ပိုမိုချွဲထွင်ခြင်း၊ တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် အလွှာပေါင်းစုံသို့ သတင်းအချက်အလက် ဖြန့်ဖြူးခြင်းစနစ်ကို ပိုမိုကောင်းမွန် စေရန်အဆိုပြုတင်ပြထားပါသည်။ ဤလုပ်ဆောင်ချက်များသည် တည်ထောင်ထားပြီးဖြစ်သော ကြိုတင်သတိပေးမှုငြားနှင့် လုပ်ငန်းဆောင်ရွက်ချက်များအတွက် ထိရောက်စွာ ပုံပိုးပေးနိုင်မည် ဖြစ်ပါသည်။ ကဏ္ဍခွဲမှုများသည် ကဏ္ဍ-၂ “ကျရောက်နိုင်သောဘေးအန္တရာယ်/ထိနိုက်ခံရနိုင်မှုနှင့်ဆုံးရုံးနှင့်မှု အကဲဖြတ်ရေး” ကဏ္ဍ-၄ “ဗဟိုအဆင့်၊ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်တို့ပြန်ဆောင်ရွက်ရေး”နှင့်ကဏ္ဍ-၆ “ရပ်စွာအခြေပြုသဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့်သဘာဝဘေးလျော့ပါးရေး” ကဏ္ဍများရှိ လုပ်ဆောင်ချက်များနှင့် ချိတ်ဆက်ထားပြီး၊ ပြီးပြည့်စုံသော ကြိုတင်သတိပေးခြင်းစနစ်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းပေါ်ပေါက်စေမည် ဖြစ်ပါသည်။

## ဆောင်ရွက်ရန် ကဏ္ဍခွဲများ

### ကဏ္ဍခွဲ ၃-၁။ ကြိုတင်သတိပေးမှုဌာန အဆင့်မြှင့်တင်ရေး

၂၅။ မိုးလေဝသနှင့်လေဖေဒသည့်ကြားမှုံးစီးဌာနသည် ရန်ကုန်နှင့်နေပြည်တော်တွင် ကြိုတင်သတိပေးမှုဌာန(၂)ခု တည်ထောင်ထားပြီး ဖြစ်ပါသည်။ ဤကဏ္ဍခွဲအရ အဆိုပါ ကြိုတင်သတိပေးမှုဌာနများတွင် ခေတ်မိပစ္စည်းကိရိယာများ ထပ်မံ တပ်ဆင်၍ အဆင့်မြှင့်တင် ဆောင်ရွက်ရန် ဖြစ်ပါသည်။ ထို့အပြင် ကြိုတင်သတိပေးချက်ကို လူထုမှုပိုမိုနားလည်လှယ်စေရန်အတွက် ကြိုတင်သတိပေးခြင်းစနစ်ဆိုင်ရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် ဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် ADPC၊ UNDMT၊ UNESCAP စသောနိုင်ငံတကာအဖွဲ့အစည်းများမှ နည်းပညာအကူအညီရယူရန် ဖြစ်ပါသည်။ အထူးသဖြင့် ADPC၏ “အိန္ဒိယသမ္မတရာအတွင်း ဘေးအန္တရာယ်အမျိုးမျိုးဆိုင်ရာကြိုတင်သတိပေးချက်ကို သက်ဆိုင်သူများထံအရောက်ပေးပို့သည့်စနစ် (Indian Ocean End-to-end Multi-hazard Early Warning System)” နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၃-၂။ သဘာဝဘေးအမျိုးမျိုးဖြစ်ပေါ်မှုဆိုင်ရာ ကြိုတင်သတိပေးမှုကို သက်ဆိုင်ရာ ပြည်သူလူထုထံအရောက်ပေးပို့ရေး

၂၆။ ဤကဏ္ဍခွဲအရ ကြိုတင်သတိပေးမှုဌာနမှ ထုတ်ပြန်သောသဘာဝဘေးဆိုင်ရာ ကြိုတင်သတိပေးချက်ကိုပုဂ္ဂိုလ်ချုပ်သူလူထုထံဆောလျှင်စွာအရောက်ပေးပို့နိုင်ရန်စနစ်တစ်ရပ် ပုံစံရေးဆွဲတည်ထောင်ရန် ဖြစ်ပါသည်(ကဏ္ဍခွဲ၃-၁ “ကြိုတင်သတိပေးမှုဌာနအဆင့်မြှင့်တင်ရေး”နှင့်ဆက်စပ်လျက်)။ သတိပေးချက်သတင်းကိုထိရောက်စွာဖြန့်ဝေနိုင်ရန်အတွက်ဝန်ကြီးဌာနများအကြားဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတိကျသောလုပ်နည်းစနစ်များဖြင့် ပုံစံတကျရှိစေရေး ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ မိုးလေဝသနှင့် လေဖေဒသည့်ကြားမှုံးစီးဌာနမှ နှစ်စဉ်စီစဉ်ကျင်းပလျက်ရှိသောရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုရယူသုံးစွဲလျက်ရှိသောဌာနများ၏ ဆောင်ရွက်နိုင်စွမ်းကိုသုံးသပ်ဖော်ထုတ်ပေးသည့် “မှတ်သုန်ဖိုရမ်” ဆွေးနွေးပွဲကဲ့သို့ ရှိပြီးဖြစ်သော နည်းလမ်းစနစ်များကို ဆက်လက်အဆင့်မြှင့်တင် အသုံးပြုသွားရန် ဖြစ်ပါသည်။ ထို့အပြင်သတိပေးချက်ဖြန့်ဝေနိုင်ရာကို အပြည့်အဝ အထောက်အကူပြုစေရန် ဖြို့နယ်အဆင့်၌ ဆက်သွယ်ရေးဆိုင်ရာကိရိယာများတပ်ဆင်ပေးရန်နှင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကမ်းနီးကမ်းဝေးဆက်သွယ်ရေးစနစ်များကို အသုံးပြုနိုင်မည့် အခြေအနေများ စူးစမ်းဖော်ထုတ်ရန်တို့ ပါဝင်ပါသည်။ ဤလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လက်ရှိရပ်စွာအခြေပြုကျေးဇာတ်နှုံးဝန်ထမ်းအဖွဲ့များနှင့် ကျေးဇာတ်မတိများ၏ အင်အားကို ထုတ်နှုတ်သုံးစွဲသွားနိုင်မည် ဖြစ်ပါသည်။

## ကဏ္ဍခွဲ ၃-၃။ မိုးလေဝသနှင့်လေဖေဒသဆိုင်ရာစောင့်ကြည့်လေ့လာမှုနှင့်ခန်းမှန်းမှု စွမ်းဆောင်ရည် တိုးတက်စေရေး

၂၇။ ဤကဏ္ဍခွဲအရ မိုးလေဝသနှင့်လေဖေဒသဆိုင်ရာစောင့်ကြည့်လေ့လာမှုနှင့်ခန်းမှန်းမှုအတွက် လိုအပ်ချက်များကို ဖော်ထုတ်ရန်နှင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် နည်းလမ်းများ ရှာဖွေရန် ဖြစ်ပါသည်။လက်ရှိအချိန်တွင်အကောင်းဆုံးဖြစ်သည့် မိုးလေဝသစောင့်ကြည့်လေ့လာခြင်းနည်းပညာများ ရယူနိုင်ရန်အခြားပြင်ပအဖွဲ့အစည်းများမှအကူအညီရယူရန် ဖြစ်ပါသည်။ ထို့အပြင် လောလောဆယ် ဆောင်ရွက်လျက်ရှိသော မိုးလေဝသနှင့်လေဖေဒသဆိုင်ကြားမှုညီးစီးဌာန၏ မိုးလေဝသစခန်း(၁၀၂)ခုကို အဆင့်မြှင့်တင်ခြင်းနှင့်လိုအပ်လျှင်စခန်းအသစ်များဖွင့်လှစ်ခြင်းစသောအောင်ရာ စွမ်းဆောင်မှုများကို မြှင့်တင်ထိန်းသိမ်းနိုင်ရန်အတွက် ရေရှည်စီမံကိန်းတစ်ရပ်ကို ဖော်ဆောင်မည် ဖြစ်ပါသည်။

## ကဏ္ဍခွဲ ၃-၄။ မြို့နယ်အဆင့်ရေလွမ်းမိုးမှုစောင့်ကြည့်လေ့လာမှုနှင့်ခန်းမှန်းမှု စွမ်းဆောင်ရည် တိုးတက်စေရေး

၂၈။ ဤကဏ္ဍခွဲအရ မြို့နယ်အဆင့်ရေလွမ်းမိုးမှုကြောင့်ဆုံးရုံးနှင့်မှူလျှော့ချရေးကို အလေးထား ဆောင်ရွက်ရန် လက်ရှိမြို့နယ်သဘာဝဘေးကာကွယ်စောင့်ရောက်ရေးကော်မတီများ၏ လုပ်ငန်းစီမံချက် တွင် ရေလွမ်းမိုးမှုစောင့်ကြည့်လေ့လာမှုကို လုပ်ငန်းတစ်ရပ်အဖြစ် ပါဝင်စေရန် ဖြစ်ပါသည်။ မြို့နယ်(၁၅)မြို့နယ် (ဇော်တိတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရရှိငြပ်ည်နှင့် ကချင်ပြည်နယ်တို့မှ(၂)မြို့နယ်စီ)တွင် မြို့နယ်ကော်မတီအဖွဲ့ဝင်များအား မိုးလေဝသနှင့်လေဖေဒသဆိုင်ကြားမှုညီးစီးဌာနမှ ထုတ်ပြန်သော ရေလွမ်းမိုးမှုဆိုင်ရာခန်းမှန်းသတင်းအချက်အလက်များနှင့် ဆည်မြှောင်းညီးစီးဌာနမှ ပေးပို့သည့်ဆက်စပ်ဖြစ်ပေါ်နိုင်သောအန္တရာယ်များနှင့် သက်ရောက်မှုများဆိုင်ရာ သတင်းအချက်အလက်များကို နားလည်ကျမ်းဝင်မှုရှိစေရန် အလုပ်ရုံးဆွေးနွေးပွဲများ ကျင်းပစီစဉ်ပေးရန် ဖြစ်ပါသည်။

## ကဏ္ဍခွဲ ၃-၅။ မြေပြီမှုအန္တရာယ်စောင့်ကြည့်လေ့လာရေး

၂၉။ မြေပြီမှုအန္တရာယ်ကျရောက်နိုင်မှုအကြောင်းခြင်းရာများမှ တစ်ဆင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်ကို ပုံဖော်နိုင်သော ဆော့ဖံတစ်ခုကို ရန်ကုန်မြို့တွင်တပ်ဆင်နိုင်ရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။ အထွေထွေအုပ်ချုပ်ရေးညီးစီးဌာန၊ မိုးလေဝသနှင့်လေဖေဒသဆိုင်ကြားမှု ညီးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိသိပ္ပါးအသင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဘူမိအင်ဂျင်နီယာဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း စသည် မြေပြီမှုအန္တရာယ်နှင့် ပတ်သက်၍ အစဉ်တစိုက် လုပ်ကိုင်လျက်ရှိသောဌာနများမှလည်း အဓိကပူးပေါင်းပါဝင်သင့်ပါသည်။ အဆိုပါ ပုံဖော်ထုတ်ခြင်းစနစ်ကို မစတင်မိတ် မြေပြီမှုကျရောက်နိုင်သောအောင်များတွင် ကျောက်တုံးကျော်များ၊ ပြိုကျခြင်း၊ ဆင်ခြေလျော့တွင်အက်ကြောင်းများဖြစ်ပေါ်ခြင်းတို့ကို သိရှိနိုင်ရန် ပုံမှန်ကွင်းဆင်းလေ့လာမှုများ

ဆောင်ရွက်သင့်ပါသည်။ ဤလုပ်ငန်းသည်လုပ်ငန်းသစ်ဖြစ်သောကြော့အလားတူပြသာများ ကြံတွေ၊ ရတတ်သော အာရုံနိုင်ငံများ (တရာ်၊ ဂျပန်၊ မလေးရှား၊ နီပေါ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် သီရိလက်ာ)မှ အတွေ့အကြံများကို လေ့လာနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၃-၆။ မိုးခေါင်မှုစောင့်ကြည့်လေ့လာရေး

၃၀။ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မိုးခေါင်မှုစောင့်ကြည့်ခြင်းလုပ်ငန်းကို နှစ်ပေါင်းများစွာကပင် အဓိကထားဆောင်ရွက်ခဲ့ပါသည်။ မိုးလေဝသနှင့်လေဘေဒညွှန်ကြားမှုဦးစီးဌာနသည် မိုးခေါင်မှုစောင့်ကြည့်လေ့လာခြင်းကို အဓိကလုပ်ဆောင်သော စခန်းတစ်ခုကို မန္တလေး၌ တည်ထောင်ထားပြီးဖြစ်သဖြင့် ငင်းကိုပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားရန် ဖြစ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင်၊ ကျွန်းမာရေးဦးစီးဌာန၊ မွေးမြှုပူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ သစ်တော်ဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုမြှင့်တင်ရန် ဖြစ်ပါသည် (ကဏ္ဍခွဲ ၅-၈ “မိုးခေါင်မှုမှုအကာအကွယ်ပေးခြင်းဖြင့်အပူပိုင်းဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး” နှင့် ဆက်စပ်လျက်)။

### ကဏ္ဍခွဲ ၃-၇။ မှန်တိုင်းအခြေအနေစောင့်ကြည့်ရေးနှင့် မှန်တိုင်းဒီရေလှိုင်းခန်းမှန်းလေ့လာရေး

၃၁။ ဤကဏ္ဍခွဲတွင် အဓိကကျသည့်လုပ်ငန်းမှာ မိုးလေဝသနှင့်လေဘေဒညွှန်ကြားမှုဦးစီးဌာန၏ ကျောက်ဖြူနှင့် ရန်ကုန်ဖြူရှိစခန်းများတွင် မှန်တိုင်းနှင့်မှန်တိုင်းဒီရေလှိုင်းအခြေအနေကို ပုံဖော်နိုင်သည့်အဆင့်မြင့်ဆော်ဖို့နှင့် ရေဒါတပ်ဆင်အသုံးပြုရန် ဖြစ်ပါသည်။ သို့မှသာ မှန်တိုင်းလမ်းကြောင်းကို ခန်းမှန်းနိုင်ပြီး၊ အချိန်မိသတိပေးချက်များ ထုတ်ပြန်ရန်အတွက် ကြိုတင်သတိပေးမှုဖွာနသို့၊ သတင်းအချက်အလက်များ ပေးပို့နိုင်မည် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၃-၈။ မြောလျှင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေး

၃၂။ မြောလျှင်ဆိုင်ရာ ရွှေ့လျားမှုများကို စောင့်ကြည့်လေ့လာရန်အတွက် မြောလျှင်နှင့် ပတ်သက်၍ အချက်အချာကျသောနေရာများဖြစ်သည့် စစ်ကိုင်းမြို့တစ်ဦးကိုနှင့် မြောလျှင်ကြောကျရောက်ရာအေသများတွင် အဆင့်မြင့်နည်းပညာသုံး မြောလျှင်ဆိုင်ရာစခန်းများ တည်ထောင်ဖွင့်လှစ်ရန် လိုအပ်ပါသည်။ မြောလျှင်စခန်းတစ်ခုစီနှင့် ကြိုတင်သတိပေးမှုဖွာနတို့အကြား ဆက်သွယ် ဆောင်ရွက်နိုင်ရန် အဆိုပါစခန်းများတွင် GPS စနစ်အသုံးပြုသော ဆက်သွယ်မှုကွန်ရှုံးကိုတပ်ဆင်ပြီး မြေပြင်လူပ်ရှားမှု ဆိုင်ရာ သတင်းအချက်အလက်များ ရယူနိုင်မည် ဖြစ်ပါသည်။

## ကဏ္ဍ ၃-၉။ သမုဒရာများနှင့် ဘူနာမီစောင့်ကြည့်လေ့လာရေး

၃၃။ ဤကဏ္ဍခွဲ၏ အမိကကျသောလုပ်ဆောင်ချက်များအနက်တစ်ခုမှာ ADPC ၏ “အိန္ဒိယသမုဒရာအတွင်း ဘေးအန္တရာယ်အမျိုးမျိုးဆိုင်ရာကြိုတင်သတိပေးချက်ကို သက်ဆိုင်သူများထံ အရောက်ပေးပို့သောစနစ် (Indian Ocean End-to-end Multi-hazard Early Warning System)” အရ အိန္ဒိယသမုဒရာ ကမ်းရိုးတန်းများတစ်လျောက် ပင်လယ်လိုင်းများ၏ ပုံမှန်မဟုတ်သောလူပုံရားမှုများကို လေ့လာရန်အတွက် ရေကြောင်းပြုဗောများတွင် အချက်အလက်ပေးပို့မှုစနစ် (data transmitter) များတပ်ဆင်အသုံးပြုရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ADPC နှင့်အမိကပူးပေါင်းလုပ်ဆောင်လျက်ရှိသောဌာနမှာ မိုးလေဝသနှင့်လေဖော်ညွှန်ကြားမှုဦးစီးဌာနဖြစ်ပြီး၊ ရရှိလာသော အချက်အလက်များကို မိုးလေဝသနှင့်လေဖော်ညွှန်ကြားမှုဦးစီးဌာန၏ သဘာဝဘေးအမျိုးမျိုးဆိုင်ရာ ကြိုတင်သတိပေးမှုဌာနသို့ တိုက်ရိုက်ပေးပို့မည် ဖြစ်ပါသည်။

## ကဏ္ဍ ၃-၁၀။ တောမီးလောင်ခြင်းနှင့် မီးခိုးမြှုပွဲအခြေအနေကို စောင့်ကြည့်လေ့လာရေး

၃၄။ သစ်တောဦးစီးဌာနနှင့်သုံးစွဲလျက်ရှိသောစနစ်များကို ထပ်မံဖြည့်ဆည်းပေးနိုင်ရန်အတွက် စက်ဗုံးနိုင်ငံရှိ ASEAN Scientific Monitoring Center, Singapore Weather Information Portal၊ မလေးရှားနိုင်ငံ၏ Global Environment Center နှင့် အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသဌာနတို့နှင့် ချိတ်ဆက်၍ နိုင်ငံအတွင်းတောမီးလောင်ခြင်းကိုလေ့လာနိုင်သော GISအသုံးပြုသည့် စောင့်ကြည့်လေ့လာမှုစနစ်ကိုတပ်ဆင်ရန်ဖြစ်ပါသည်။ အလားတူပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင်သည် မီးသတ်ဦးစီးဌာန၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အာဆီယံတို့မှ နည်းပညာအကူအညီ ရယူလျက် အမျိုးသားမီးခိုးမြှုပွဲအားလုံးကို ပြန်လည်သုံးသပ်၍လိုအပ်သည်များဖြည့်စွက်ကာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါသည်။ အဆိုပြုတင်ပြထားဆဲဖြစ်သော “အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက်” (National Adaptation Plan of Action on Climate Change - NAPA) နှင့် ဆက်စပ်ဆောင်ရွက်နိုင်မှုများကိုလည်း ဖော်ထုတ်ရန် ဖြစ်ပါသည်။ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ရန်အတွက် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၅)မြို့နယ်စီတွင် တောမီးလောင်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်စွာလှုထုကို သင်တန်းပေးခြင်းများ ဆောင်ရွက်ရန် ဖြစ်ပါသည်။

ဇယား(၆)

## ကဏ္ဍ-၃။ သဘာဝဘေးအမျိုးမျိုးအတွက်ကြိုတင်သတိပေးခြင်းစနစ်များ ထုထောင်ဆောင်ရွက်ရေး

ကဏ္ဍ ခွဲများ	ပေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
၃-၁	ကြိုတင်သတိပေးမှု ဌာနအဆင့်မြှင့်တင် ရေး	လက်ရှိကြိုတင်သတိပေးမှုဌာန တွင်ခေတ်မီပစ္စည်းကိုရှိယာများ တပ်ဆင်ခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း မြှင့် အဆိုပါဌာနကို အဆင့်မြှင့်တင်ရန်	<ul style="list-style-type: none"> <li>နည်းပညာပိုင်းဆိုင်ရာစွမ်းဆောင် ရည် မြှင့်မားစေရန် လိုအပ်သော ပစ္စည်းကိုရှိယာများ တပ်ဆင်ခြင်း</li> <li>ကြိုတင်သတိပေးမှုစနစ်ကို ဆောင်ရွက်နေသောဝန်ထမ်းများ အတွက်သတိပေးချက်ထုတ်ပြန် ခြင်းနှင့် ဖြန့်ဝေခြင်းဆိုင်ရာ လေ့ကျင့် သင်တန်းပေးခြင်း</li> </ul>	<ul style="list-style-type: none"> <li>ကြိုတင်သတိပေးမှု စနစ်ကိုအဆင့်မြှင့်တင် ပေးနိုင်ခြင်း</li> </ul>	(၅) နှစ်	မိုးလေဝသနှင့် လေဖော်ညွှန်ကြေး ကားမူးစီးဌာန	ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေး နှင့်ဝန်ကြီးဌာန၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	WMO၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၀
၃-၂	သဘာဝဘေးအမျိုး မျိုး ဖြစ်ပေါ်မှုဆိုင်ရာ ကြိုတင်သတိပေးမှုကို သက်ဆိုင်ရာပြည့်သူ လူထုထံအရောက် ပေးပို့ရေး	သဘာဝဘေးခံရဖွံ့ဖြိုးသော လူထုအား သဘာဝဘေး လျော့ပါးရေးနှင့် ကြိုတင် ပြင်ဆင်ခြင်းဆိုင်ရာစွမ်းဆောင် ရည်မြှင့်တင်ပေးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုး များလျော့နည်းစေရန်	<ul style="list-style-type: none"> <li>နိုင်ငံအတွင်းရှိပြီးဖြစ်သောကြိုတင် သတိပေးမှုစနစ်နှင့်ပတ်သက်၍ အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့ အစည်းများအနေဖြင့်ပိုမိုသိရှိစေရန် ဆောင်ရွက်ခြင်း</li> <li>ပိုမိုထိရောက်သောသတင်းစီးဆင်း မှုအတွက်အဖွဲ့အစည်းပေါင်းစွဲမှစိမ့် ထားရှိမှုများနှင့်ပူးပေါင်းဆောင်ရွက် မှုစနစ် စနစ်တကျ ရှိစေခြင်း</li> <li>မြို့နယ်အဆင့်တွင်သတင်းအချက် အလက်ဖြန့်ဝေနိုင်သည့်ဆက်သွယ် ရေးစနစ်များ ထုထောင်ပေးခြင်း</li> <li>အဆင့်တိုင်းဥုံးကြိုတင်သတိပေးချက် ဖြန့်ဝေမှုအစီအမံများပုံစံတကျဖြစ်စေ ခြင်း(ကဏ္ဍခွဲ-၁နှင့်ဆက်စပ်လျက်)</li> </ul>	<ul style="list-style-type: none"> <li>သတိပေးချက်လျှင်မြန် လွယ်ကူစွာပေးပို့နိုင်ရန် အတွက်ဆက်သွယ်မှု ကွန်ရက်တစ်ခု ထူထောင်နိုင်ခြင်း</li> <li>စနစ်တကျစီမံထား သည့် တံ.ပြန့်မှုများ ဆောင်ရွက်နိုင်ရန် အတွက် သဘာဝဘေး ခံရဖွံ့ဖြိုးသောလူထုမှ သတိပေးချက်အချိန်မီ ရရှိခြင်း</li> </ul>	(၂) နှစ်	မိုးလေဝသနှင့် လေဖော်ညွှန်ကြေး မူးစီးဌာန၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ကြေးဌာနမူးစီးဌာန၊ အသံနှင့်ရုပ်မြင်သံ ကြေး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ ကောယ်ဆယ် ရေးနှင့်ပြန်လည်နေ့ ရာချုထားရေးဦးစီး ဌာန၊ သက်ဆိုင် သောဝန်ကြီးဌာန/ ဦးစီးဌာနများ	UNDP၊ UNICEF၊ Lutheran World Federation (LWF)၊ အစိုးရ၊ မဟုတ်သော အဖွဲ့အစည်း များ	၀	

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
၃-၃	မိုးလေဝသနှင့်လေ ဖော်ဆိုင်ရာစောင့် ကြည့် လေလာမှုနှင့် ခန့်မှန်းမှုစွမ်းဆောင် ရည်တိုးတက်စေရေး	စောင့်ကြည့်လေလာမှုနှင့် ခန့်မှန်းမှုစွမ်းဆောင်ရည် ဖြင့်တင်ရန်	<ul style="list-style-type: none"> <li>ရှိပြီးဖြစ်သော မိုးလေဝသ စောင့်ကြည့်လေလာမှုစွမ်းများ ၏ အခြေအနေကိစိစစ်သုံးသပ် ခြင်းနှင့် လိုအပ်ချက်များ ဖော်ထုတ်ခြင်း</li> <li>နည်းပညာပိုင်းဆိုင်ရာအထောက် အကူပြုကိရိယာများတပ်ဆင်ခြင်း</li> <li>နည်းပညာအထောက်အကူရရှိ ရန် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ဆွေးနွေးခြင်း</li> </ul>	<ul style="list-style-type: none"> <li>ပိုမိုတိကျွောခန့်မှန်း နိုင်ခြင်း</li> </ul>	(၅) နှစ်	မိုးလေဝသနှင့် လေဖော်ဆိုင် ကြားမှုပိုးစီးဌာန	တဗ္ဗာသိုလ်များနှင့် နည်းပညာ တဗ္ဗာသိုလ်များ၊ သက်ဆိုင်သော ဝန်ကြီးဌာန/ဦးစီး ဌာန များ	UNအဖွဲ့ အစည်းများ၊ PTC၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၀
၃-၄	မြို့နယ်အဆင့်ရေးနှင့် မိုးမှုစောင့်ကြည့် လေလာမှုနှင့် ခန့်မှန်း မှုစွမ်းဆောင်ရည် တိုးတက်စေရေး	မြို့နယ်မိုးလေဝသနှင့်လေဖော် ဆိုင်ရာဝန်ထမ်းများနှင့်မြို့နယ် သဘာဝဘေး ကာကွယ် စောင့်ရောက်ရေးကော်မတီများ ၏ ရေးနှင့်ရေးရေးကော်မတီများ ကြည့်ရေးနှင့်ရေးရေးကော်မတီများ ခြင်းနှင့်ခန့်မှန်းမှုစွမ်းဆောင် ရည် မြင့်မားစေခြင်း	<ul style="list-style-type: none"> <li>မိုးလေဝသနှင့်လေဖော်ဆိုင်ကြား မှုပိုးစီးဌာနပြင်မြို့နယ်အဆင့် ရှိပြုမှုမှုကိစိစစ်သုံးသပ် လေလာလျက်ရှိသောအခြားအဖွဲ့ အစည်းများ၏ပါဝင်ဆောင်ရွက် မှုကိအာဖြည့်ခြင်း</li> <li>မြို့နယ်သဘာဝဘေးကာကွယ် စောင့်ရောက်ရေးကော်မတီ၏ ပုံမှန်လုပ်ငန်းများတွင်ရေးနှင့် မှုစွမ်းကြည့်ရေးနှင့်လေလာခြင်း လုပ်ငန်းကို ထည့်သွင်းခြင်း</li> <li>ရောက်တိုင်းမှုစွမ်းကော်မတီ စစ်ကိုင်းတိုင်း၊ ရရှိပြည့်နယ်နှင့် ကချင်ပြည့်နယ်ရှိရေးနှင့်မှု</li> </ul>	<ul style="list-style-type: none"> <li>မြို့နယ်သဘာဝဘေး ကာကွယ်စောင့်ရောက် ရေးကော်မတီများ အနေဖြင့် နည်းပညာ ဆိုင်ရာခန့်မှန်းသတင်း အချက်အလက်များကို ကောင်းစွာနားလည် သဘောပေါက်ရှု ပြည် သူလှတုနားလည် အောင်ထုတ်ပြန်ပေး နိုင်ခြင်း၊</li> <li>ရေးနှင့်မှုပြစ်ပေါ် တတ်သောရာသီအတွင်း စောင့်ကြည့်ရေးမှု</li> </ul>	(၃) နှစ်	အထွေထွေအုပ် ချပ်ရေးဦးစီး ဌာန၊ မိုးလေဝသ နှင့်လေဖော်ဆိုင် ကြားမှုပိုးစီးဌာန၊ ဝန်ကြီးဌာန/ဦးစီး ဌာန များ	တဗ္ဗာသိုလ်များ နည်းပညာ တဗ္ဗာသိုလ်များ၊ အစိုးရ <sup>၁</sup> မဟုတ် သောအဖွဲ့ အစည်းများ၊	UNအဖွဲ့ အစည်းများ၊ အစိုးရ <sup>၁</sup> မဟုတ် သောအဖွဲ့ အစည်းများ၊	၃

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှုပ်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင်အဖွဲ့. အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့. အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>ဖြစ်နိုင်သောမြို့နယ်(၁၅)မြို့နယ် (၃မြို့နယ်စီ)တွင်ရေလွမ်းမှုကို ခန့်မှန်းခြင်းနှင့်ပတ်သက်လျှို့ဝို အကျမ်းဝင်မှုရှိစေရန် သဘာဝ ဘေးကာကွယ်စောင့်ရောက်ရေး ကော်မတီဝင်များအတွက်အလုပ် ရုံဆွေးနွေးပွဲများ ကျင်းပခြင်း</p> <ul style="list-style-type: none"> <li>• စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင် ရာလျှပ်ရှားဆောင်ရွက်မှုများ ချွဲထွင်ရန်အတွက် စီမံကိန်းအစီ အစဉ်တစ်ရပ်ပြိုင်ဆင်ခြင်း</li> </ul>	<p>ခြင်းလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း</p>					
၃-၅	မြေပြီမှုအန္တရာယ် စောင့်ကြည့်လေ့လာ ရေး	ထိခိုက်နိုင်ဖွယ်ရာရှိသော ပြည်သူလူထုသို့ မြေပြီမှု အန္တရာယ် နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပုံပိုးပေးရန်	<ul style="list-style-type: none"> <li>• နိုင်ငံအတွင်းမြေပြီမှုနှင့်ပတ်သက် ၍ ပုံစံဖော်ထုတ်နိုင်မည့်သင့်တော် သောစနစ်တစ်ရပ် ဖော်ထုတ်ခြင်း</li> <li>• နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာအကူအညီဖြင့် အဆိုပါ software အားတပ်ဆင် အသုံးပြုခြင်း</li> <li>• ကွန်းဆင်းစစ်ဆေးမှုပုံမှန်ပြုလုပ် ခြင်း</li> <li>• ကဏ္ဍခွဲ-၃တွင်ဖော်ပြထားသော ကိန်းကဏာန်းအချက်အလက်စုစုပေါင်း မှုနှင့်ချိတ်ဆက်အသုံးပြုခြင်း</li> <li>• အဖွဲ့အစည်းပေါင်းစုပါဝင်သော</li> </ul>	<ul style="list-style-type: none"> <li>• မြေပြီမှုကိုစောင့်ကြည့် လေ့လာမှုစွမ်းဆောင်ရည်မှုမားလာခြင်း</li> </ul>	(၃) နှစ်	<p>အထွေထွေအပ် ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ဘူမိအင်ဂျင်နီယာ ဌာန(ရန်ကုန်နည်းပညာတဗ္ဗားလို့ စီးဌာနသော ဆိုင် သောဝန်ကြီးဌာန/ ဦးစီးဌာနများ)</p>	<p>တဗ္ဗားလို့အားလုံး နှင့်နည်းပညာ တဗ္ဗားလို့များ၊ မိုးလေဝသနှင့်လေ ပေါ်ည့်ကြားမှုဦး စီးဌာနသော ဆိုင် သောဝန်ကြီးဌာန/ ဦးစီးဌာနများ</p>	<p>FAO နှင့် အခြားUN အဖွဲ့အစည်း များ၊ မြန်မာ နိုင်ငံမြောက် ကော်မတီ၊ အစိုးရမဟုတ် သောအဖွဲ့၊ အစည်းများ၊</p>	၃

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			သတင်းအချက်အလက်ဖြန့်ဝေမှု စနစ်ကိုတည်ထောင်ခြင်း (ကဏ္ဍခွဲ-၁၊ ၃-၂နှင့် ဆက်စပ်လျက်)						
၃-၆	မိုးခေါင်းမှုစောင့်ကြည့် လေ့လာရေး	မိုးခေါင်းမှုကိုထိရောက်စွာ စောင့်ကြည့်လေ့လာခြင်းနည်း လမ်းများမှတစ်ဆင့်မိုးခေါင်းမှု ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများလျော့နည်းစေရန်	<ul style="list-style-type: none"> <li>“မိုးနည်းရပ်ဝန်းဒေသ” ဟု သတ်မှတ်နိုင်မည့်အဆင့်အတန်း သတ်မှတ်ချက်တံ့ရပ်ဖော်ထုတ် ခြင်း(စိုက်ပျိုးရေးဆိုင်ရာ၊ မိုးလေဝသနှင့်လေဖော်ဆိုင်ရာ) မိုးခေါင်းမှုအခြေအနေစောင့်ကြည့် လေ့လာခြင်းနှင့်သက်ဆိုင်သော အဖွဲ့အစည်းများအကြားညီးနှင့် ဆောင်ရွက်မှုစနစ်တည်ထောင်ခြင်း အဆိုပါစောင့်ကြည့်လေ့လာမှုအဖွဲ့ များမှရရှိလာသောအချက်အလက် များကိုအသုံးပြု၍မိုးနည်းရပ်ဝန်း ဒေသပြုမေတ့ဗုံကိုလိုအပ်သလို သုံးသပ် ပြင်ဆင်ခြင်း (ကဏ္ဍခွဲ J-၅ နှင့်သက်စပ်လျက်)</li> </ul>	<ul style="list-style-type: none"> <li>စိုက်ပျိုးရေးနှင့်ရိုက္ခာဖူး လုံရေးအတွက်စီမံကိန်း ရေးဆွဲခြင်းကိုမိုးခေါင်းမှု ဆိုင်ရာသတင်းအချက် အလက်များဖြင့် အထောက်အကူပြုခြင်း</li> </ul>	(J) နှစ်	မိုးလေဝသနှင့်လေ ဖော်ဆွဲနှင့်ကြားမှု ဦးစီးဌာနစိုက်ပျိုး ရေးစီမံကိန်းဦးစီး ဌာနအဆည်းဖြင့် တော်တော်ဦးစီး ဌာနအပူပိုင်း ဒေသစီမံးလန်း စိုးပြည်ရေးဦးစီး ဌာန	တဗ္ဗာသိုလ်အားလုံး နှင့်နည်းပညာ တဗ္ဗာသိုလ်များ၊ သက်ဆိုင်သော ဌာန/ဌာန/ဦးစီး ဌာနများ နိုင်ငံတကာ အဖွဲ့အစည်း များ	FAO၊ UNESCAP၊ အခြားUN အဖွဲ့အစည်း များ၊ နိုင်ငံတကာ အဖွဲ့အစည်း များ	၃
၃-၇	မှန်တိုင်းအခြေအနေ စောင့်ကြည့်ရေးနှင့် မှန်တိုင်းဒီဇိုင်း ခန့်မှန်းလေ့လာရေး	မှန်တိုင်းနှင့်မှန်တိုင်းဒီဇိုင်း လိုင်းဆိုင်ရာသတင်းအချက် အလက်များ အချိန်းစီတိုက္ခာ ရရှိနိုင်ရန်	<ul style="list-style-type: none"> <li>မိုးလေဝသစောင့်ကြည့်လေ့လာ ခြင်းနှင့်လမ်းကြောင်းခန့်မှန်းခြင်း စနစ်တည်ထောင်ခြင်း(ကျောက် ဖြာနှင့်ရန်ကုန်တွင်ရောဂါစနစ်တပ် ဆင်ရန်)</li> </ul>	<ul style="list-style-type: none"> <li>မှတ်သုန်ရာသီအတွင်း မှန်တိုင်းနှင့်ငွှင်းနှင့် ဆက်စပ်နေသောဘေး အန္တရာယ်များနှင့်ပတ် သက်၍အချိန်ပြည်</li> </ul>	(၅) နှစ်	မိုးလေဝသနှင့် လေဖော်ဆွဲနှင့် ကြားမှုဦးစီးဌာန	တဗ္ဗာသိုလ်များနှင့် နည်းပညာ တဗ္ဗာသိုလ်များ၊ PTCနိုင်ငံ တကာအဖွဲ့	အခြားUN အဖွဲ့အစည်း များ၊ PTCနိုင်ငံ တကာအဖွဲ့	၀

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<ul style="list-style-type: none"> <li>ကြိုတင်သတိပေးမှုဌာနတွင် GIS စနစ်အသုံးပြု၍မှန်တိုင်းဒီရေလိုင်းကို ပုံဖော်နိုင်သော Software ကိုထည့်သွင်းခြင်း</li> <li>အချိန်ပြည့်စောင့်ကြည့်လေ့လာ မှုစနစ်ကိုအသုံးပြုခြင်း(ကဏ္ဍခွဲ ၃-၁၊ ၃-၂ နှင့်ဆက်စပ်လျက်)</li> </ul>	စောင့်ကြည့်လေ့လာ နိုင်ခြင်း				အစည်းများ၊ အခြားသက် ဆိုင်သော အဖွဲ့အစည်းများ	
၃-၈	မြေပျောက်ဆိုင်ရာ စောင့်ကြည့်လေ့လာ ရေး	ပိုမိုတိကျသောမြေပျောက်ဆိုင် ရာကိန်းဂကာန်းအချက်အလက် များ ရရှိနိုင်ရန်	<ul style="list-style-type: none"> <li>နိုင်ငံအတွင်းမြေပျောက်ဖြစ်ပေါ်နိုင်သည့်နေရာဒေသများကိုဖော်ထုတ်ခြင်း</li> <li>အဆိုပါနေရာများ၏ခေတ်မီပျောက်တိုင်းကိုရှိယာများတပ်ဆင်ခြင်း (ကဏ္ဍခွဲ ၃-၉ နှင့်ဆက်စပ်လျက်)</li> <li>ဗဟိုအဆင့်ကြိုတင်သတိပေးမှု ဌာနသို့ တိုက်ရှိက်သတင်းစီးဆင်းမှုရှိစေရန် GPS စစ်းများနှင့် ကွန်ရှက်ချိတ်ဆက်ထူထောင်ခြင်း (ကဏ္ဍခွဲ ၃-၁၅ နှင့်ဆက်စပ်လျက်)</li> </ul>	<ul style="list-style-type: none"> <li>မြေပျောက်နှင့်ပတ်သက်သည့်ကိန်းဂကာန်းအချက်အလက်များ အချိန်မီတိကျွားရရှိခြင်းမှုပတ်တမ်းတင်နိုင်ခြင်း</li> <li>ပျောက်ဖြစ်ပေါ်နိုင်သော ပျောက်ကြောများနှင့်ပတ်သက်၍သွေးဆင်းအချက်အလက်များရရှိခြင်း</li> </ul>	(၃) နှစ်	ပိုးလေဝသနှင့် လေဖော်ညွှန်ကြား မှုပိုးစီးဌာန၊ မြန်မာနိုင်ငံအင် ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိ သိပ္ပါးအသင်း	တူလွှာသို့လုပ်များနှင့် နည်းပညာ တူလွှာသို့လုပ်များ၊ မြန်မာနိုင်ငံကျင်းမာရေး၊ ဝန်ကြီးဌာန/ဦးစီးဌာနများ၊ မဟုတ်သော အဖွဲ့အစည်းများ	UNအဖွဲ့ အစည်းများ၊ မြန်မာနိုင်ငံ ကလျှင်ကော် မတီ၊ အစိုးရ <sup>၁</sup> မဟုတ်သော အဖွဲ့အစည်း များ	၀
၃-၉	သမုဒ္ဒရာများနှင့် ဆူနာမီစောင့်ကြည့် လေ့လာခြင်းစနစ်	အချိန်မီကြိုတင်သတိပေးမှု များထဲတ်ပြန်နိုင်အတွက် ပင်လယ်ရေမှုက်နာပြင်၏ ပုံမှန်မဟုတ်သော ပြောင်းလဲ မှုများကို သိရှိဖော်ထုတ်နိုင်ရန်	<ul style="list-style-type: none"> <li>ကမ်းရိုးတန်းတစ်လျောက်ရှိ အရေးကြီးသောနေရာများတွင် ပင်လယ်ရေမှုက်နာပြင်အမြှင့်တိုင်းတာသော ကိုရှိယာတပ်ဆင်ခြင်း</li> <li>သဘာဝသေးအပျိုးမျိုးဆိုင်ရာ</li> </ul>	<ul style="list-style-type: none"> <li>ပင်လယ်ရောက်နာပြင် ရှုတ်တရက်ပြောင်းလဲ ခြင်းကိုချက်ချင်းသိရှိနိုင်ခြင်း၊</li> <li>လိုအပ်သောကြိုတင်</li> </ul>	(၃) နှစ်	ပိုးလေဝသနှင့် လေဖော်ညွှန်ကြား မှုပိုးစီးဌာန၊ မြန်မာသို့လုပ်များ၊ သွယ်ရေးလုပ်ငန်း	တူလွှာသို့လုပ်များနှင့် နည်းပညာ တူလွှာသို့လုပ်များ၊ မြန်မာသို့လုပ်များ၊ မြန်မာသို့လုပ်များ၊ သွယ်ရေးလုပ်ငန်း ဝန်ကြီးဌာန/ဦးစီးဌာနများ၊ မြန်မာနိုင်ငံကျင်းမာရေး၊ ဘူမိသိပ္ပါးအသင်း	IOC UNESCAP၊ အခြားUN အဖွဲ့အစည်း များ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပါးအသင်း	၃

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			ကြိုတင်သတိပေးမှုအားလုံး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြီးညီတိက်ရှိက် ပေးပို့နိုင်ရန်အတွက်သတင်း ကွန်ရက်တစ်ခုထဲထောင်ခြင်း	သတိပြုလုပ်ဆောင် ရမည့်လုပ်ငန်းများ အတွက်သတိပေးချက် ထုတ်ပြန်နိုင်ခြင်း				အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	
၃-၁၀	တောမီးလောင်ခြင်းနှင့် မီးခိုးမြှုပွေ့ခွေ့အခြေအနေ ကိုစောင့်ကြည့်လေ့လာ ရေး	နိုင်ငံအတွင်းတောမီးလောင် ခြင်း၊ မီးခိုးမြှုပွေ့ခွေ့ရောက် ခြင်းဖြစ်ရပ်များနှင့်ဖြစ်ပေါ် တတ်သောအခြေအနေကို စောင့်ကြည့်လေ့လာရန်	<ul style="list-style-type: none"> <li>သစ်တော်ဦးစီးဌာနတွင် တောမီး လောင်ခြင်းနှင့် မီးခိုးမြှုပွေ့ခွေ့အခြေ အနေကို စောင့်ကြည့်လေ့လာ နိုင်သော GIS အခြေခံသည့်စနစ် တစ်ရပ်တပ်ဆင်ခြင်း</li> <li>ဗဟိုအဆင့်ကြိုတင်သတိပေးမှု အားလုံးနှင့် တောမီးလောင်ခြင်းနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြီးညီ သတင်းအချက်အလက်ပေးပို့ခြင်း (ကဏ္ဍခွဲ-၁နှင့်ဆက်စပ်ပျက်)</li> <li>အမျိုးသားမီးခိုးမြှုပွေ့ဆိုင်ရာ လုပ်ငန်းစီမံချက်ကို ပြန်လည် သုံးသပ်ပြီး လိုအပ်သူငှျင့်ပြင်ဆင် ဖြည့်စွက်မှုများ ပြုလုပ်ခြင်း</li> <li>ချင်းပြည်နယ်နှင့်ရှစ်းပြည်နယ်တို့ ရှိ (၅)မြို့နယ်စီတွင်ကျေးလက် လူထုနှင့် NGO များအတွက် တောမီးလောင်ခြင်းနှင့် ကာကွယ် ရေးသင်တန်းအစီအစဉ်များရေးဆွဲ</li> </ul>	<ul style="list-style-type: none"> <li>သင့်လျော်သည့်လုပ်ငန်း စီမံချက်တစ်ရပ်ပြင်ဆင် ဖြည့်စွက်ရေးဆွဲနိုင်ခြင်း ဖြင့်ရာသီဥတုပြောင်းလဲ ခြင်းများနှင့်လိုက်လျော် ညီတွေဖြစ်စေရန် ဆက်စပ်ဆောင်ရွက် နိုင်ခြင်း</li> </ul>	(J) နှစ်	ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော် မရှင်၊ သစ်တော်ဦးစီးဌာန တူးလိုလ်များ၊ သက်ဆိုင်သော ဝန်ကြီးဌာန/ဦးစီး ဌာနများ	ဓါးသတ်ဦးစီးဌာန၊ တူးလိုလ်များနှင့် နည်းပညာ တူးလိုလ်များ၊ သက်ဆိုင်သော ဝန်ကြီးဌာန/ဦးစီး ဌာနများ	UNEP, Sentinel Asia၊ ASEAN၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၃

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန်းမြန်းကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>ခြင်း၊ သင်တန်းပေးခြင်း</p> <ul style="list-style-type: none"> <li>• တော်မီးလောင်ခြင်း၊ မီးခိုးမြှောင့်၊ အကြေအနေပြသသနာများနှင့် ပတ်သက်၍ ပြည့်သူလှည့်မှုအလေး ကရပြမ်းရှိစေရေး၊ အတွက်အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း</li> <li>• ASEAN, Scientific Monitoring Centre, Singapore နှင့် Global Environment Center, Malaysia ကဲ့သို့ သောအေးသ တွင်းအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း</li> </ul>						

ကဏ္ဍ-၄။ ဗဟိုအဆင့်၊ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်တို့ပြန်ဆောင်ရွက်ရေး

### ကျိုးကြောင်းဖော်ပြချက်

၃၅။ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုဆိုသည်မှာ သဘာဝဘေးကျရောက်လာပါက အရည်အသွေးပြည့်ဝသောတို့ပြန်ဆောင်ရွက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်လိုအပ်သော အစီအမံများ၊ မူဝါဒများ၊ ပစ္စည်းကိရိယာများနှင့် လေ့ကျင့်သင်တန်းပေးခြင်းတို့ကို ကြိုတင်စိစဉ်ထားရှိခြင်း ဖြစ်ပါသည်။ ဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် ထိရောက်သော တို့ပြန်ဆောင်ရွက်ချက်များရှိမှသာလျှင် သဘာဝဘေးဒဏ်ခံရသောပြည့်သူလူထူကို အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ အမှန်စင်စစ်တို့ပြန်ဆောင်ရွက်မှုလုပ်ငန်းများသည် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အပိုင်းကဏ္ဍများအားလုံးကို ဖော်ဆောင်ရာ၌ ပြည့်စုံကျယ်ပြန်သော စီစဉ်ဆောင်ရွက်မှုလုပ်ငန်းများ၏ အရေးပါသောအစိတ်အပိုင်းတစ်ရပ်ပုံ ဖြစ်ပါသည်။

၃၆။ ဤကဏ္ဍအောက်တွင် အကြံပြုတင်ပြထားသောကြိုတင်ပြင်ဆင်မှုနှင့် တို့ပြန်ဆောင်ရွက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အဆင့်မှ ရပ်စွာလူထူအဆင့်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းများ ပါဝင်ပါသည်။ အဆိုပါလုပ်ငန်းများတွင် တို့ပြန်ဆောင်ရွက်ရန် ပြင်ဆင်ထားရှိခြင်း၊ တို့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်မည့်သူများကို အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ စွမ်းအားစုများ မျှဝေပေးပြီးစွမ်းဆောင်ရည်မြင့်မားအောင်တည်ဆောက်ပေးခြင်းစသည်တို့ပါဝင်ပါသည်။ အဆိုပြုတင်ပြထားသော ကဏ္ဍခွဲများသည် ရှိပြီးဖြစ်သောစနစ်များနှင့် ဆောင်ရွက်ထားရှိမှုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ဆောင်ရွက်ခဲ့လုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းလုပ်ငန်းများကြောင့် ရရှိထားသော အောင်မြင်မှုရလဒ်များအပေါ်တွင် အခြေပြုပြီး ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

### ဆောင်ရွက်ရန်ကဏ္ဍခွဲများ

ကဏ္ဍခွဲ ၄-၁။ စွမ်းအားစုများအလျင်အမြန်ပုံးပိုးပေးနိုင်ရန်အတွက်သဘာဝဘေးအမျိုးမျိုးနှင့် သက်ဆိုင်သော ကြိုတင်ပြင်ဆင်မှုနှင့် တို့ပြန်ဆောင်ရွက်ရေး

၃၇။ ဤကဏ္ဍခွဲနှင့်သက်ဆိုင်သော ရှိပြီးဖြစ်သည့်လုပ်ငန်းစီမံချက်များကို လေ့လာရန်အတွက် ဗဟိုအဆင့်အသိပညာဖလှယ်ရေးအလုပ်ရုံးဆွေးနွေးများကျင်းပရန်ဖြစ်ပါသည်။ အဆိုပါအလုပ်ရုံးဆွေးနွေးများမှတွက်ပေါ်လာသောအကြံပြုချက်များအပေါ်မူတည်၍ “စွမ်းအားစုများအလျင်အမြန်ပုံးပိုးပေးနိုင်ရန်အတွက် သဘာဝဘေးအမျိုးမျိုးနှင့်သက်ဆိုင်သော ကြိုတင်ပြင်ဆင်မှုနှင့် တို့ပြန်ဆောင်ရွက်မှုစီမံကိန်း”

ရေးဆွဲရန်အတွက် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ဆောင်ရွက်ရန် ဖြစ်ပါသည်။ အခိုကထား လုပ်ဆောင်မည့်နည်းလမ်းမှာ TCG - ASEAN Humanitarian Task Force မှ ရေးဆွဲသော နာဂတ် မှန်တိုင်းလွန်ကာလပိုင်းအလိုက်ဆန်းစစ်သုံးသပ်ချက်(Periodic Review)နှင့် အခြားစမ်းသပ်လုပ်ငန်း စီမံချက်များ၊ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR လုပ်ငန်းစီမံချက်)၊ အေဂျင်စီများပါဝင်သောကော်မတီ (Inter Agency Standing Committee -IASC) ၏ အရေးပေါ် စီမံချက် (Contingency Plan) နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ရှိပြုးဖြစ်သော စီမံကိန်းနှင့် နည်းလမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ဖြစ်ပါသည်။

### **ကဏ္ဍခွဲ ၄-၂။ သဘာဝဘေးအမျိုးမျိုးအတွက်ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တုံ့ပြန် ဆောင်ရွက်ရေး**

၃၈။ အထက်တွင်ဖော်ပြထားသော စီမံကိန်းနည်းတူ ဗဟိုအဆင့်အောက်ရှိ အခြားအဆင့်များ တွင် သဘာဝဘေးအမျိုးမျိုးဆိုင်ရာ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တုံ့ပြန်ဆောင်ရွက်မှုစီမံကိန်းကို ရေးဆွဲရန်အတွက် လမ်းညွှန်ချက်များ ပြစ်ရန် ဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက်တွင် သဘာဝ ဘေးကာကွယ်စောင့်ရောက်ရေးကော်မတီများအတွက် မူပိုင်းဆိုင်ရာအလုပ်ရုံးနွေးဖွံ့ဗြား ကျင်းပခြင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ညိုနိုင်းဆွေးနွေးခြင်း၊ ရရှိနိုင်မည့်စွမ်းအားစုများအား ပြင်ဆင်ထားရှိခြင်း၊ ကော်မတီအဖွဲ့ဝင်တစ်ဦးစီမှ တာဝန်ယူလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များသတ်မှတ် ထားရှိခြင်းနှင့် စီမံကိန်းကို အချိန်ကာလအလိုက် လိုအပ်ချက်များ ပုံမှန်ဖြည့်စွက်ပြင်ဆင်မည့်အစီအစဉ်များ စသည်တို့နှင့် ပတ်သက်၍ အသေးစိတ်လုပ်ငန်းစဉ်များ ပါဝင်ပါသည်။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရောက်ရေးဗဟိုကော်မတီနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ပုံပိုးမှုဖြင့် အဆိုပါလမ်းညွှန်ချက်ကို လက်တွေ့ကျင့်သုံးစေသော နည်းလမ်းတစ်ရပ်အဖြစ် စီမံကိန်းပထမ(J)နှစ်အတွင်း ဓရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ရရှိနိုင်ပြည်နယ်တို့တွင် သက်ဆိုင်ရာပြည်နယ်/တိုင်းအလိုက်လုပ်ငန်း စီမံချက်များရေးဆွဲရန် မြော်မှန်းပါသည်။ အဆိုပါအတွေ့အကြုံကို အမြေပြု၍ အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း တိုးချွဲစီမံကိန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ရပ်စွာ စီမံကိန်းများကိုကူညီပုံပိုးပေးနေသည့်အတွေ့အကြုံများစွာရှိပြီးဖြစ်သော အစိုးရမဟုတ်သောအဖွဲ့အစည်းများသည်လည်း အဆိုပါဆောင်ရွက်မှုများတွင် ပါဝင်နိုင်မည့်ဖြစ်ပါသည်။

### **ကဏ္ဍခွဲ ၄-၃။ အရေးပေါ်အခြေအနေကွပ်ကဲဆောင်ရွက်မှုဌာနဖွဲ့စည်းဆောင်ရွက်ရေး**

၃၉။ ဤကဏ္ဍခွဲတွင် အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရောက်ရေး ဗဟိုကော်မတီ ၏ လမ်းညွှန်မှ ကိုခံယူလျက် အရေးပေါ်အခြေအနေကွပ်ကဲဆောင်ရွက်မှုဌာန(၃)ခုကိုဖွဲ့စည်းရန် ဖြစ်ပါသည်။ အဆိုပါဌာန(၃)ခုအား အထက်မြန်မာပြည်အတွက် မန္တလေးတွင်လည်းကောင်း၊ မြန်မာပြည် အလယ်ပိုင်း အတွက် နေပြည်တော်တွင် လည်းကောင်း၊ အောက်မြန်မာပြည်အတွက် ရန်ကုန်မြို့တွင် လည်းကောင်း

ထားရှိရန် ဖြစ်ပါသည်။ အဆိုပါဉာဏ်များသည်သတ်မှတ်ထားသောနယ်မြေအတွင်း အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက စီမံခန့်ခွဲရေးတာဝန်ကို ဆောင်ရွက်မည်ဖြစ်ပြီး၊ ရန်ကုန်မြို့အရေးပေါ်အခြေအနေ ဆောင်ရွက်မှုပုံဟိုဌာနက အရေးပေါ်အခြေအနေဆောင်ရွက်မှုလုပ်ငန်းအားလုံးအတွက် ပြင်ဆင်ထားရှိခြင်း နှင့် ကြီးကြပ်ကွပ်ကဲခြင်း စသည်တို့ကို ဆောင်ရွက်မည် ဖြစ်ပါသည်။

ကဏ္ဍာခွဲ ၄-၄။ အရေးပေါ်အခြေအနေ ပုံပိုးထောက်ကူမှုလုပ်ငန်းများကို အားဖြည့်ရေး

၄၀။ ဤကဏ္ဍာခွဲအရ ကယ်ဆယ်ရေးနှင့် တို့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသောဉာဏ်များဖြစ်သည့် အထွေထွေအပ်ချုပ်ရေးဦးစီးဌာန၊ ကျိုးမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြန်မာစုံစိုက်ပျိုးရေးလုပ်ငန်း၊ ဆည်မြောင်း ဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများအကြား သတင်းအချက်အလက်ဖလှယ်မှုစည်းဝေးပွဲများ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ညိုနိုင်းတို့ပြန်မှုနည်းလမ်းများ ချမှတ်ခြင်းဖြင့် အဆိုပါဉာဏ်များအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ ၄၂။ လုပ်ငန်းများအနက်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနလက်အောက်ရှိပစ္စည်းသို့လှောင်ရုံ များကို အဆင့်မြှင့်တင်ခြင်းလည်း ပါဝင်မည် ဖြစ်ပါသည်။ ဤနည်းဖြင့် ဉာဏ်များအကြားစွမ်းအားစုံများ မျှဝေသုံးစွဲနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ပေးနိုင်မည် ဖြစ်ပါသည်။ ကဏ္ဍာခွဲ ၄-၁ “စွမ်းအားစုံများအလျင်အမြန် ပုံပိုးပေးနိုင်ရန်အတွက် သဘာဝဘေးအမျိုးမျိုးနှင့်သက်ဆိုင်သော ကြိုတင်ပြင်ဆင်မှုနှင့် တို့ပြန် ဆောင်ရွက်ရေး” နှင့် ဆက်စပ်ဆောင်ရွက်မည် ဖြစ်ပါသည်။

ကဏ္ဍာခွဲ ၄-၅။ အလျင်အမြန်တို့ပြန်ဆောင်ရွက်မှုအဖွဲ့အားပြန်လည်သုံးသပ်ရေးနှင့် တိုးချဲ့ဖွဲ့စည်းရေး

၄၁။ လောလောဆယ်တွင်ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့သည် တို့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို ကြီးကြပ်ရာတွင်ဦးဆောင် အဖွဲ့အစည်းများဖြစ်ပြီး သဘာဝဘေးတစ်စုံတစ်ရာနှင့် ပတ်သက်၍ သတင်းရရှိပါက အချိန်တို့အတွင်း အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် အလျင်အမြန်တို့ပြန်ဆောင်ရွက်မှုအဖွဲ့များ ဖွဲ့စည်းထားရှိပါသည်။ အလျင်အမြန်တို့ပြန်ဆောင်ရွက်မှုအဖွဲ့တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုပါထည့်သွင်း ဖွဲ့စည်းသင့်ပါသည်။ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအကြား စွမ်းအားစုံများမျှဝေသုံးစွဲနိုင်ခြင်းဖြင့် ကဏ္ဍာခွဲ ၄-၄ “အရေးပေါ်အခြေအနေ ပုံပိုးထောက်ကူမှု လုပ်ငန်းများကို အားဖြည့်ရေး” တွင်ဖော်ပြခဲ့သော ဉာဏ်ဆိုင်ရာများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းနိုင်မည် ဖြစ်ပါသည်။ တို့အပြင် အဆိုပါအဖွဲ့အစည်းများအကြား အတွေ့အကြံ၊ ဗဟိုသုတများ အပြန်အလှန် ဖလှယ်ခြင်း၊ ပုံမှန်သင်တန်းများပေးခြင်း၊ အလွတ်သဘောဆွေးနွေးခြင်းဖြင့် အဖွဲ့၏စွမ်းဆောင်ရည်ကို

မြန်တင်ပေးနိုင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများတွင် အသုံးပြုမည့် ကိရိယာတန်ဆာပလာများနှင့် အထောက်အကူပြုပစ္စည်းများကို အဆင့်မြန်တင်ခြင်းတို့အတွက် အကျိုးရှိစေမည် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၄-၆။ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရှိုးတန်းဒေသများတွင် မှန်တိုင်းအတွက် ကြိုတင်ပြင်ဆင် မှုအစီအစဉ်ဆောင်ရွက်ရေး

၄၂။ ဤကဏ္ဍခွဲသည် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့ရှိုးတန်းမြို့နယ်(၂၀)တွင် မှန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုစီမံကိန်းများ ပေါ်ထွက်လာစေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးကာကွယ်စောင့်ရောက်ရေးကော်မတီများက ကွင်းဆင်း၍ လိုအပ် ချက်များအပေါ်အကဲဖြတ်ချက်ဆောင်ရွက်ရာတွင်ကူညီပေးခြင်း၊ ရပ်စွာစောန္တဝန်ထမ်းအဖွဲ့များဖွဲ့စည်းခြင်း၊ လုပ်ငန်းများဆောင်ရွက်စေခြင်း၊ တိုးချဲ့ဖွဲ့စည်းစေခြင်းနှင့် အဆိုပါမြို့နယ်များရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင့်လျော်သောသင်တန်းများပေးခြင်းစသည့် လုပ်ငန်းများ ပါဝင်မည် ဖြစ်ပါသည်။

၄၃။ တစ်ချိန်တည်းမှာပင်လက်ရှိကန်ဦးဆောင်ရွက်ချက်များနှင့်ချိတ်ဆက်နိုင်သောအခြေအနေ များကိုဖော်ထုတ်နိုင်မည်ဖြစ်ပြီး၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိသောလုပ်ငန်း/အခြေအနေ များကိုလည်း တွေ့ရှိလာနိုင်မည်ဖြစ်ပါသည်။ ဥပမာတစ်ခုမှာ သုံးပွဲဆိုင်ပုံပေါ်အဖွဲ့၏ စီစဉ်ပုံပိုးမှုဖြင့် ဌာနဆိုင်ရာအရာရှိများကို အခြားအာရုံနိုင်ငံများသို့ လေ့လာရေးခရီး စေလွှတ်ပေးခြင်းဖြစ်ပါသည်။ ဤ အစီအစဉ်အားဖြင့် ဘင်္ဂလားဒေါ်(ရှုံး)နိုင်ငံ၏ အထူးအောင်ပြင်နေသော မှန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှ အစီအစဉ်အကြောင်း ပိုမိုလေ့လာခွင့်ရရှိစေပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေါ်(ရှုံး)နိုင်ငံအကြား နှစ်နိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများအတွက် အစီအစဉ်များ ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထို့အပြင် “နာဂစ်မှန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ကြိုတင်ပြင်ဆင်မှုအစီအစဉ် (Post-Nargis Recovery and Preparedness Plan - PONREPP)”တွင် မှန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုကို ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ်လည်းကောင်း၊ ပူးပေါင်းလုပ်ဆောင်နိုင်မည့် လုပ်ငန်းတစ်ရပ်အဖြစ်လည်းကောင်း ဖော်ပြထားပါသည်။

### ကဏ္ဍခွဲ ၄-၇။ လုပ်မှုပေးနိုင်သောအသက်ကယ်အဆောက်အအုံများပုံပိုးပေးရေး

၄၄။ နိုင်ငံတော်အစိုးရမှ နာဂစ်မှန်တိုင်းသင့်ခံရသောဒေသများတွင်ဒေသဖွံ့ဖြိုးရေးနှင့်မှန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရေးအတွက် ကွန်ယက်လမ်းမကြီး (၅)သွယ်ကို ဖောက်လုပ်ရန် စီမံကိန်းချုပ်တုံ့လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင်အဆိုပါစီမံကိန်းနှင့်ဆက်စပ်နေသောကျေးရွာများ၏ လမ်းပိုင်းများကို ပေ(၂၅-၃၀)အမြင့်အထိမြှင့်တင်ဖောက်လုပ်ပေးပြီး မှန်တိုင်းကျေရောက်ချိန်တွင် “ရေလွှတ်အသက်ကယ်

လမ်းတာပါင်”များအဖြစ် အသုံးပြနိုင်ရန် ရည်ရွယ်တည်ဆောက်လျက်ရှိပါသည်။ ယင်းလမ်းမကြီးများ တစ်လျောက်ရွာများတွင်မှန်တိုင်းဒဏ်ခံအဆောက်အအုံများ(Cyclone Shelter) အလုံး(၂၀) ဆောက်လုပ်ခြင်းလုပ်ငန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ မှန်တိုင်းဒဏ်ခံအဆောက်အအုံများ (Cyclone Shelter) ကို ပုံမှန်အချိန်တွင်ကျောင်းဆေးရုံအဖြစ်အသုံးပြနိုင်ပြီး သဘာဝဘေးဖြစ်ပွားစဉ်တွင် အကာအကွယ်ပေးနိုင်မည့် ခိုလုံးရန်နေရာအဖြစ်အသုံးပြနိုင်မည်ဖြစ်ပါသည်။ ထိုအပြင် မှန်တိုင်းကျေရောက်ချိန်၌ လေတိက်ခတ်ခြင်းနှင့်အတူဖြစ်ပေါ်သော မှန်တိုင်းဒီရေလိုင်းမြင့်တက်ခြင်းမှ ရှောင်တိမ်းနှင့်ရန် မှန်တိုင်းဒဏ်ခံအဆောက်အအုံများ(Cyclone Shelter)များနှင့် ဆက်စပ်လျက် အမြင့်ပေ(၂၀)အကျယ်နှင့်အလျားသင့်တော်သည့်အနေအထားရှိသော အသက်ကယ်ကုန်းများ (Hillocks) တည်ဆောက်ပေးလျက်ရှိပါသည်။

၄၅။ ဤကဏ္ဍခွဲအရ အဆိုပါဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ယခင်ကဆောင်ရွက်ခဲ့သော အတွေ့အကြံများနှင့် သင်ခန်းစာများရယူပြီး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပဲတစ်ရပ် ကျင်းပရန် ဖြစ်ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပဲတွင် အသက်ကယ်အဆောက်အအုံများ၏ ဒီဇိုင်းပုံစံများနှင့် ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်ခြင်း၊ ဒေသတွင်းရရှိနိုင်သောပစ္စည်းများကိုအသုံးပြုခြင်း၊ ဒေသ၏ရိုးရာထုံးတမ်းစဉ်လာများကိုအလေးထားစဉ်းစားခြင်းစသည့် အကြောင်းအရာများပါဝင်မည်ဖြစ်ပါသည်။ ကျေရောက်လာနိုင်သော သဘာဝဘေးတစ်ခုစီအတွက် သင့်လျော်သောအဆောက်အအုံပုံစံများ ပေါ်ထွက် စေရန် စီမံကိန်းတစ်ရပ်ရေးဆွဲရာတွင် အလုပ်ရုံဆွေးနွေးပဲမှ ထွက်ပေါ်လာသော ဆွေးနွေးချက်များ၊ ရလဒ်များကိုအသုံးပြနိုင်မည်ဖြစ်ပါသည်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှပုံစံဖော်ထားသည့် အဆောက်အအုံ ဒီဇိုင်းသတ်မှတ်ချက်များကို အဓိက ကိုးကားသင့်ပါသည်။

## ကဏ္ဍခွဲ ၄-၈။ စာသင်ကျောင်းများတွင်သဘာဝဘေးကြိုက်ပြင်ဆင်ရေးအစီအစဉ်များ တိုးတက်ဖြစ်ထုန်းလာစေရေး

၄၆။ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် မြို့နယ်သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးကော်မတီများပူးပေါင်း၍ အဓိကတာဝန်ယူဆောင်ရွက်ရန် ဖြစ်ပါသည်။ အဆိုပါအစီအစဉ်များကို စစ်ကိုင်းတိုင်း၊ တန်သံ့ရှိတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရရှိပြည်နယ်တို့ကို ဦးစားပေးပြီး ပြည်နယ်/တိုင်းအားလုံးတွင် အခြေခံပညာကျောင်းများ ရွေးချယ်ကာစမ်းသပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများက မြို့နယ်သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီနှင့် ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင်တွင် သဘာဝဘေးကြောင့် ဆုံးရုံးနိုင်မှ အကဲဖြတ်ခြင်းကို အခြေပြုပြီး ကျောင်းအလိုက်သဘာဝဘေးကြိုက်ပြင်ဆင်ရေးအစီအစဉ်များ ရေးဆွဲမည်ဖြစ်ပါသည်။ ဤသို့အကောင်အထည်ဖော်ရာတွင် ဒေသဆိုင်ရာအာဏာပိုင်များ၏ ကူညီပုံပိုးမှုဖြင့် ဆောင်ရွက်ရန် ဖြစ်ပါသည်။

---

ကဏ္ဍ ၄-၉။ သဘာဝဘေးကျရောက်ပြီးနောက် ဖြစ်ပေါ်လာနိုင်သော လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ကပ်ရောဂါများအတွက် ကြိုတင်ပြင်ဆင်ရေး၊ တံ့ပြန်ဆောင်ရွက်ရေး

၄၇။ သဘာဝဘေးကျရောက်ပြီးနောက် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ဝမ်းယျက်ဝမ်းလျော့၊ အသားဝါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ၊ ဝက်သက်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးစသောရောဂါများသည် သဘာဝဘေးအမျိုးအစားအပေါ် မှတည်၍ ကျရောက်တတ်ပြီး သဘာဝဘေးများနှင့်ဆက်စပ်၍ သေဆုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ပါ၍ ကပ်ရောဂါများ ကာကွယ်ရန်၊ ထိန်းချုပ်ရန်လိုအပ်သောသင်တန်းများပေးခြင်း၊ ဆေးဝါးပစ္စည်းများစုဆောင်းခြင်း၊ လိုအပ်သောကျွန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်သန်ရှင်းရေး (ရေကောင်းရေသန်လုံလောက်စွာရရှိရေး၊ ယင်လုံအိမ်သာတည်ဆောက်ရေး၊ တစ်ကိုယ်ရေ သန်ရှင်းရေးအနှိုက်စနစ်တကျစွန်းပစ်ရေး) စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်များတွင် သဘာဝဘေးကျရောက်ပြီးနောက်လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအတွက် နှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်လည်း ပါဝင်မည် ဖြစ်ပါသည်။ ကျွန်းမာရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

၆။

ကဏ္ဍ-၄။ ဗဟိုအဆင့်၊ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်တုပြန်ဆောင်ရွက်ရေး

ကဏ္ဍခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်းကာလ	ဦးဆောင်အဖွဲ့အစည်း	အခြားအစိုးရှုံးနှုန်းများ	ပူးပေါင်းပါဝင်မည့်အဖွဲ့အစည်းများ	ဦးစားပေးအစိအစဉ်(ပုဂ္ဂိုလ်)
၄-၁	စွမ်းအားစုများအလျင်အမြန်ပုံစံပေးနိုင်ရန်အတွက်သဘာဝဘေးအမျိုးမျိုးနှင့်သက်ဆိုင်သောကြိုတင်ပြင်ဆင်မှုနှင့်တုပြန်ဆောင်ရွက်ရေး	သဘာဝဘေးဖြစ်လျှင်ဖြစ်ချင်းနိုင်ငံအတွက်လိုအပ်သောစွမ်းအားစုများအလျင်အမြန်ပုံစံပေးနိုင်ရေးဆောင်ရွက်ရှုံးရန်	<ul style="list-style-type: none"> <li>လုပ်ငန်းကော်မတီတစ်ရပ်စွဲစဉ်းခြင်း</li> <li>ရှိခိုးဖြစ်သောစီမံကိန်းများကိုလေလာရန်အတွက်သက်ဆိုင်သူအားလုံးပါဝင်သောနိုင်ငံတော်အဆင့်အသိပညာဖလှယ်ရေးအလုပ်ရုံးအေးနှင့်မြော်းကျင်းပခြင်း</li> <li>အဆိုပါစီမံကိန်းကို MAPDRR, NGOများ၏စီမံကိန်းများ၊ Periodic Reviewတွင်ဖော်ပြထားသောလိုအပ်ချက်များနှင့်ချိတ်ဆက်ခြင်း</li> <li>ဝန်ကြီးဌာနတစ်ခုစီမှုလုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကိုရှင်းရှင်းလင်းလင်းထည့်သွင်းရန်နှင့်ထိရောက်သောကြိုတင်ပြင်ဆင်မှု၊ တုပြန်ဆောင်ရွက်မှုကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အဖွဲ့အစည်းများအတွင်းညီးနှင့်ဆောင်ရွက်မှုစနစ်တစ်ရပ်ပေါ်ထွက်ခြင်း</li> <li>IASC Contingency Planနှင့်ချိတ်ဆက်ခြင်း(ကဏ္ဍခဲ့ ၁-၁၊ ၁-၃၊ ၁-၄ နှင့်ဆက်စပ်လျက်)</li> </ul>	<ul style="list-style-type: none"> <li>သဘာဝဘေးဖြစ်ပေါ်လာသောအခါးဗဟိုအဆင့်ကြိုးဌာနရှုံးနှင့်တော်ချို့ယွင်းလုပ်ငန်းများကိုလေလာရန်အတွက်သက်ဆိုင်ကြိုးဌာနတော်ချို့ယွင်းလုပ်ငန်းကိုလုပ်ဆောင်ရမည့်လုပ်ငန်း</li> <li>ထိရောက်သောတုပြန်ဆောင်ရွက်မှုအတွက် ဝန်ကြီးဌာနများအကြားညီးနှင့်ဆက်သွယ်မှုစနစ်တစ်ရပ်ပေါ်ထွက်လာခြင်း</li> </ul>	(၃)နှစ်	အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရောက်ရေးကျိုးမာရေးဦးစီးဌာန၊ ဗဟိုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်လေသားကျော်ကြီးဌာန/ADPC၊ မြန်မာနိုင်ငံကြိုးဌာနအသင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ	UNDP၊ WHO၊ UNOCHA၊ UNICEF၊ WFP၊ ADPC၊ မြန်မာနိုင်ငံကြိုးဌာနအသင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ	၃	
၄-၂	သဘာဝဘေးအမျိုးမျိုးအတွက်ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင်သဘာဝဘေးနှင့်ပတ်သက်၍ကြိုံးပြန်ဆောင်ရွက်ရေး	ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင်သဘာဝဘေးနှင့်ပတ်သက်၍ကြိုံးပြန်ဆောင်ရွက်ရေး	<ul style="list-style-type: none"> <li>ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင်ရှိခိုးဖြစ်ပြစ်သောစီမံကိန်းများကိုပြန်လည်ဆန်းစစ်ခြင်း</li> <li>အဆိုပါစီမံကိန်းများအတွက်တိုးတက်</li> </ul>	<ul style="list-style-type: none"> <li>မည်သည့်သဘာဝဘေးအတွက်မဆိုမြန်ဆန်သောတုပြန်ပြန်ဆောင်ရွက်မှုများ</li> </ul>	(၃)နှစ်	သဘာဝဘေးကာကွယ်စောင့်ရောက်ရေးကော်မတီ၊ အဆင့်ဆင့်၊ ကျိုးမာရေးဦးစီးဌာန၊ ဦးစီးဌာနကယ်ဆယ်ရေးနှင့်ပြန်	UNDP၊ WHO၊ UNICEF၊ UNAIDS	၀	

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်း ရလဒ်များ	ဓန်းမှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂတ်)
		ဆောင်ရွက်မှုလုပ်ငန်း များလုပ်ဖြန်လာစေရန်	ဖြစ်ပေါ်မှုများကိုသတ်မှတ်ဖော်ထဲတဲ့ခြင်း • စီမံကိန်း၏ ပထမ(၂)နှစ်အတွင်း ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ရရှင်ပြည်နယ်တို့၏ ပြည်နယ်/တိုင်း အဆင့်တုံးပြန်ဆောင်ရွက်မှုမြို့မြို့ကိန်း များတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နည်းလမ်းဖြင့်ဖြည့်စွက်ပြင်ဆင်ခြင်း • အဆိုပါပြည်နယ်နှင့်တိုင်း(၃)ခုစလုံး တွင်မြှုံးနယ်အဆင့်စီမံကိန်းများကို ဖြည့်စွက်ပြင်ဆင်ခြင်း • အခြားပြည်နယ်နှင့်တိုင်းများတွင်အဆို ပါပုံစံအတိုင်းဆက်လက်ဆောင်ရွက်ခြင်း	အတွက်ပြည်နယ်နှင့် တိုင်းများတွင် လုပ်ငန်းစီမံချက်များ စနစ်တကျရှိဖော်ခြင်း		အထွေထွေအပ်ချုပ် ရေးဦးစီးဌာန၊	လည်နေရာချထား ရေးဦးစီးဌာန၊ သက်ဆိုင်သော ဝန်ကြီးဌာန/ ကြက်ခြေနီ အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	UNOCHA၊ ADPC၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	
၄-၃	အရေးပေါ်အခြေအနေ ကွပ်ကဲဆောင်ရွက်မှုဌာန ဖွဲ့စည်းဆောင်ရွက်ရေး	အရေးပေါ်အခြေအနေ တွင်ညီညွှန်းလုပ်ဆောင် နိုင်ရန်အမိန့်ကဆောင်ရွက် မည့်အဖွဲ့တစ်ရပ်ထားရှိ ရန်	• အရေးပေါ်အခြေအနေကွပ်ကဲဆောင်ရွက်မှု ဌာန(၃)ခု(မြန်မာပြည်အထက်ပိုင်း- မန္တလေး၊ အလယ်ပိုင်း-နေပြည်တော်၊ အောက်ပိုင်း-ရန်ကုန်)တည်ထောင်ခြင်း • အရေးပေါ်ကိစ္စသက်သက်အတွက် မဟုတ်ပဲပြင်ဆင်ခြင်းနှင့်ဘေးလျော့ပါး ရေးလုပ်ငန်းများအတွက်ညီညွှန်း ဆောင်ရွက်ခြင်းကိုအားပေးကုည်းခြင်း • အမျိုးသားသားကာကွယ် စောင့် ရှုံးကော်ရေးဗဟိုကော်မတီနှင့်ပုံမှန်သတင်း အချက်အလက်ဖလှယ်နိုင်ရန်သတင်းပါ့ ခြင်းစနစ်တစ်ရပ်တည်ထောင်ခြင်း	• အရေးပေါ်အခြေ အနေတွင်တုံးပြန် ဆောင်ရွက်မှုများ လိုက်လျော့ညီထွေညီ နိုင်းဆောင်ရွက်နိုင်မှု နှင့်စွမ်းရည်ပြည့်ဝမှု ရှိခြင်း	(၃-၅)နှစ်	ပြည်ထဲရေးဝန်ကြီး ဌာနလျော့ညုံစွမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန	ပြည်နယ်/တိုင်း သားဝန်ကြီး ကယ်ဆယ်ရေးဝန် ကြီးဌာန/ဦးစီးဌာန	အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၀

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်း ရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂတ)
၄-၄	အရေးပေါ်အခြေအနေပံ့ပိုး ထောက်ကူမှုလပ်ငန်းများ ကိုအားဖြည့်ရေး	ပိုမိုထိရောက်ရှုညီနှင့်မှု ရှိ သောတံ့ပြန်ဆောင် ရွက်မှုနှင့်ကယ်ဆယ်ရေး လပ်ငန်းများဖြစ်ပေါ်နိုင် ရန်	•အရေးပေါ်အခြေအနေဝန်ဆောင်မှုများပံ့ပိုး ပေးသည့်ဝန်ကြီးဌာနများသတ်မှတ်ခြင်း •အဆိပါဌာနများပံ့မှန်တွေ့ချုံးနေ့းနှင့် ရန်အချိန်စာရင်းတစ်ရပ်ရေးခွဲနှင့်ခြင်း •အင်အားဖြည့်တင်းရန်လိုအပ်သောအဖွဲ့ အစည်းဟစ်ခုစီ၏ဦးစားပေးနယ်ပယ်များ ကိုဖော်ထုတ်ခြင်း(လူအင်အားပစ္စည်းကိုရို ယာ၊ စွမ်းဆောင်ရည်လိုအပ်ချက်) •ဖော်ပြထားသောဦးစားပေးကိစ္စရပ်များကို အလေးထားဆောင်ရွက်နိုင်ရန်ဌာနဆိုင် ရာစိမိကိန်းများချုပ်ခြင်း •ဌာနဆိုင်ရာအသီးသီး၏စိမိကိန်းများ အပေါ်မှတ်ည်ဗျားလိုအဆင့်စိမိကိန်း ရေးခွဲခြင်း •စိမိကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်စပ်နေသောအဖွဲ့ဝင်အဖွဲ့အစည်း များအကြေား စွမ်းအားစုများနှင့်သတင်း အချက်အလက် ဖလှယ်ရေးစနစ်တစ်ရပ် တည်ဆောင်ခြင်း	•ရှိဖြီးဖြစ်သောအရေး ပေါ်အခြေအနေဝန်ဆောင်မှုလပ်ငန်း များအားစွမ်းဆောင် ရည်နှင့်စွမ်းကယ် ရေးကော်မတီများ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန် လည်နေရာချေသား ရေးဝန်ကြီးဌာန <sup>၁</sup> မာရေးဦးစီးဌာန <sup>၂</sup> စိုက်ပျိုးရေးစီမံကိန်း ဦးစီးဌာန <sup>၃</sup> ဆည် မြောင်းဦးစီးဌာန <sup>၄</sup> မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းပြန် <sup>၅</sup> ကြားရေးရှုနှင့်ပြည် <sup>၆</sup> သူ့ဆက်ဆံရေးဦးစီး ဌာန <sup>၇</sup> ၊ သက်ဆိုင် သောဝန်ကြီးဌာန <sup>၈</sup> / ဦးစီးဌာနများ <sup>၉</sup>	(၅) နှစ်	အမျိုးသားသဘာဝ <sup>၁</sup> ကေးကာကွယ် <sup>၂</sup> ဆောင့်ရောက်ရေး <sup>၃</sup> ဗဟိုကော်မတီ <sup>၄</sup> လူမှုဝန်ထမ်းကယ် <sup>၅</sup> ဆယ်ရေးနှင့်ပြန် <sup>၆</sup> လည်နေရာချေသား <sup>၇</sup> ရေးဝန်ကြီးဌာန <sup>၈</sup>	ပြည့်နယ်/တိုင်း သဘာဝကေးကာ ကွယ်ဆောင့်ရောက် ရေးကော်မတီများ ဆောက်လပ်ရေး ဝန်ကြီးဌာန <sup>၁</sup> အဖွဲ့အစည်း စည်းများ၊ ASEAN <sup>၂</sup> အစိုးရမဟုတ် သောအဖွဲ့ အစည်းများ <sup>၃</sup>	UNOCHA <sup>၁</sup> UNAIDS <sup>၂</sup> UNICEF <sup>၃</sup> UNအဖွဲ့အ စည်းများ၊ စည်းများ၊ ASEAN <sup>၄</sup> အစိုးရမဟုတ် သောအဖွဲ့ အစည်းများ <sup>၅</sup>	၃
၄-၅	အလျင်အမြန်တံ့ပြန် ဆောင်ရွက်မှုအဖွဲ့အား ပြန်လည်သုံးသပ်ရေး နှင့်တိုးချွဲဖွဲ့စည်းရေး	ပိုမိုထိရောက်သောတံ့ ပြန်ဆောင်ရွက်မှုများရရှိ နိုင်ရန်အဖွဲ့အစည်းအသီး သီး၏စွမ်းအားစုများကို ပေါင်းစည်းပေါ်အရေးပေါ်အခြေအနေတွင်	•သက်ဆိုင်သောအဖွဲ့ရဌာနများ၊ UN အဖွဲ့အစည်းများအရေးပေါ်တံ့ပြန်မှုနှင့် ပတ်သက်၍လုပ်ဆောင်နေသောNGO များပါဝင်သောအစည်းအဝေးတစ်ရပ် ကျင်းပပြီးအရေးပေါ်အခြေအနေတွင်	•အလျင်အမြန်တံ့ပြန် ဆောင်ရွက်မှုအဖွဲ့ ဖွဲ့စည်းခြင်းအင်အား ဖြည့်တင်းခြင်း	(၂)နှစ်	အမျိုးသားသဘာဝ <sup>၁</sup> ကေးကာကွယ် <sup>၂</sup> ဆောင့်ရောက်ရေး <sup>၃</sup> ဗဟိုကော်မတီ <sup>၄</sup> ပြည်ထဲရေးဝန်ကြီး <sup>၅</sup>	ပြည့်နယ်/တိုင်း သဘာဝကေးကာ ကွယ်ဆောင့်ရောက် ရေးကော်မတီများ၊ ဆောက်လပ်ရေးဝန်ကြီး <sup>၆</sup>	UNOCHA <sup>၁</sup> UNICEFနှင့် <sup>၂</sup> အခြားUN <sup>၃</sup> အဖွဲ့အစည်း များ <sup>၄</sup>	၀

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်း ရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစိအစဉ် (ပုဂ္ဂတ်)
			<p>ဆောင်ရွက်ရန်လိုအပ်ပါကင်းတို့၏ စွမ်းအားစုများပေါင်းစပ်ပါဝင်မည့်နည်းလမ်းအပေါ်သဘောတူညီမှုရရှိရန်ဆွေးနွေးခြင်း(ကဏ္ဍခဲ့ခံ-ငန်းဆက်စပ်လျက်)</p> <ul style="list-style-type: none"> <li>• အလျင်အမြန် တုံ့ပြန်ဆောင်ရွက်မှုအဖွဲ့၏ ၈၅% စည်းမှုနှင့်လုပ်ငန်းဆောင်ရွက်မှုကို စနစ်တကျ ဖြစ်လာစေခြင်း</li> <li>• အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှုအဖွဲ့၏ ကိုသင်တန်းများပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးပစ္စည်းကိရိယာများ၊ ပေးခြင်းဖြင့်အဆင့်အတန်းစွမ်းဆောင်ရည် မြှင့်မားလာစေခြင်း</li> </ul>			<p>ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချုထားရေးဝန်ကြီးဌာန၊ ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပိုင်သောဝန်ကြီးဌာန / ဦးစီးဌာန၊ များ</p>	<p>ဌာန၊ အထွေထွေအပ်ချုပ်ရေးဦးစီးဌာန၊ သတ်မှတ်ရေးဦးစီးဌာန၊ သယာအဖွဲ့၊ အစည်းများ</p>	ASEAN၊ အစိုးရမဟုတ်သောအဖွဲ့၊ အစည်းများ	
၄-၆	မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် မှန်တိုင်းအတွက်ကြိုတင်ပြင် ဆင်မှုအစိအစဉ်ဆောင်ရွက်ရေး	မှန်တိုင်း၏ရိုက်ခတ်မှု အတွက်ကြိုတင်ပြင်ဆင်ရွက်ရန်တုံ့ပြန်ဆောင်ရွက်ရန်ပြန်လည်ထူထောင်နိုင်ရန်အတွက်ကမ်းရိုးတန်းဒေသများ၏၏ စွမ်းဆောင်ရည်တိုးတက်စေရန်	<ul style="list-style-type: none"> <li>• ဘင်္ဂလားဒေါ်(၇၅)နိုင်း၏မှန်တိုင်းအတွက်ကြိုတင်ပြင်ဆင်မှုအစိအစဉ်ကိုနှစ်မှုနာ အဖြစ် နိုင်မှု လေ့လာသုံးသမ်းခြင်း</li> <li>• ဧရာဝတီတိုင်း၊ ရရှိနိုင်ပြည့်နယ်၊ ပေါ်ရွာတိုင်းတို့၏ မွေးပြည်နယ်နှင့်ရှိန်ကုန်တိုင်းတို့၏၊ မြို့နယ်(၅)မြို့နယ်စီတွင်အရေးပါသည့်လိုအပ်ချက်များကိုဖော်ထုတ်ရန်အတွက် လေ့လာဆန်းစစ်မှုများဆောင်ရွက်ခြင်း</li> <li>• ရှိပြီးဖြစ်သောလုပ်ငန်းစီမံချက်ကို အခြေခြားကြိုတင်ပြင်ဆင်မှုစီမံခိန်းတစ်ရပ်ရေးဆွဲခြင်း</li> </ul>	<p>လုံလောက်သောကြီး၊ တင်ပြင်ဆင်မှုနှင့် သေးလျော့ပါးရေး၊ လူပ်ရှားဆောင်ရွက်မှုများကိုဖော်ထုတ်လုပ်ဆောင်နိုင်ခြင်း</p>	(၃) နှစ်	<p>ပြည်နယ်/တိုင်းသားဝေးကာကွယ်စောင့်ရောက်ရေးကော်မတီ၊ မိုးလေဝသနှင့်လေဖော်နည်းလုပ်ကြားမှုဦးစီးဌာန၊ အထွေထွေအပ်ချုပ်ရေးဦးစီးဌာန၊ ပြို့နယ်သားဝေးကာကွယ်ရေးနှင့်ပြန်လည်နေရာသားရေးဦးစီးဌာန၊ မြို့နယ်သားဝေးကာကွယ်ရေးကော်မတီများ၊</p>	<p>လယ်ယာဗိုက်ပိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဌာန၊ ဝန်ကြီးဌာန၊ အော်အော်အပ်ချုပ်ရေးဦးစီးဌာန၊ ပြို့နယ်သားဝေးကာကွယ်ရေးနှင့်ပြန်လည်နေရာသားရေးဦးစီးဌာန၊ မြို့နယ်သားဝေးကာကွယ်ရေးကော်မတီများ၊</p>	UNDP၊ UNOCHA၊ PTC၊ UNICEF၊ နှင့်အခြားUNအဖွဲ့၊ အစည်း၊ JICA၊ ADPC၊ နိုင်ငံတကာ၊ အဖွဲ့အစည်းများ၊	၁။

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်း ရလဒ်များ	ဓန်းမှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂတ်)
			<ul style="list-style-type: none"> <li>ရပ်စွာအခြေပြုစေတနို့ဝန်ထမ်းအဖွဲ့ များဖွဲ့စည်းပြီးသင်တန်းများ (ရှာဖွေကယ်ဆယ်ရေးသတိပေးချက် ဖြန့်ဝေခြင်းစဉော)ပေးခြင်း (ကဏ္ဍခဲ့ရ-၂ နှင့်ဆက်စပ်လျက်)</li> <li>အဆိုပါအတွေ့အကြံများကိုအခြေပြု၍ မှန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်ဖော်ဆောင်ခြင်းအခြားသော ကမ်းရှိုးတန်းဒေသရှိုးထိခိုက်ခံရဖွံ့ဖြိုး သော မြို့နယ်များသို့ အကူအညီဆက် လက်စုံပိုးပေးရန်လုပ်ငန်းအစီအစဉ် တစ်ရပ်ဖော်ဆောင်ခြင်း</li> </ul>				သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	မြန်မာနိုင်ငံ ကိုကြော်စီ အသင်း၊ JEN၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	
၄-၇	လုံခြုံမှုပေးနိုင်သော အသက်ကယ်အဆောက် အအုံများပုံးပိုးပေးရေး	သဘာဝသေးထိခိုက်ခံရ သောရပ်စွာအဖွဲ့အစည်း များအားလုံးခြုံမှုပေးနိုင် သော အသက်ကယ် အဆောက်အအုံ များပုံးပိုးပေးနိုင်ရန်	<ul style="list-style-type: none"> <li>အသက်ကယ်အဆောက်အအုံများတည် ဆောက်ခြင်းပုံစံဖိုင်းရေးခွဲခြင်းနှင့် ပတ်သက်၍အတွေ့အကြံများဖလှယ် နိုင်ရန်အလုပ်ရုံးနေ့စွဲးခွဲ့ကျင်းပနိုင် ရန် စိစုံခြင်း</li> <li>ဒေသတွင်းရနိုင်သောဆောက်လုပ်ရေး ပစ္စည်းများကိုအသုံးပြု၍သင့်လျော် သောပုံစံဖိုင်းများဖော်ထုတ်ခြင်းနှင့် လုံခြုံမှုပေးနိုင်သောအသက်ကယ် အဆောက်အအုံများလိုအပ်မည့်ဒေသ များဖော်ထုတ်ခြင်း</li> <li>အသက်ကယ်အဆောက်အအုံများ</li> </ul>	<ul style="list-style-type: none"> <li>အရေးပေါ်ကိစ္စရပ် များတွင်ပဲစွာလူ ထုတွက် လုံခြုံမှု ပေးနိုင်သော အသက်ကယ် အဆောက်အအုံများ ပုံးပိုးပေးနိုင်ခြင်း</li> </ul>	(၃)နှစ်	ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးထိုးတက်ရေး နှင့်စည်ပင်သာယာ ရေးဝန်ကြီးဌာန	သက်ဆိုင်သော ဝန်ကြီးဌာန/ဦးစီး ဌာနများ	UNDP၊ UN-HABITAT Shelter Working Group၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ပုဂ္ဂလိကလုပ် ငွေးများ၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	၁၀

ကဏ္ဍ စွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်း ရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)	
			<p>အဖြစ် အသုံးပြနိုင်မည့်ရှိခြီးဖြစ်သော အဆောက်အအုံများဖော်ထုတ်ခြင်း၊ ပြည့်သူ့ဆောက်လုပ်ရေးမှဖော်ထုတ် ထားသောအသက်ကယ် အဆောက်အအုံပုံစံဒိုင်းများနှင့် အကျမ်းဝင်စေခြင်း</p> <ul style="list-style-type: none"> <li>• ပြည့်သူ့ဆောက်လုပ်ရေးမှဖော်ထုတ် ထားသောအသက်ကယ် အဆောက်အအုံပုံစံဒိုင်းများနှင့် အကျမ်းဝင်စေခြင်း</li> <li>• လိုအပ်လျှင်အသက်ကယ်အဆောက် အအုံများဆောက်လုပ်ပေးခြင်း</li> </ul>							
၄-၈	စာသင်ကျောင်းများတွင် သဘာဝဘေးကြိုတင် ပြင်ဆင်ရေးအစီအစဉ်များ တိုးတက်ဖြစ်ထွန်းလာစေ ရေး	ကျောင်းသား၊ ကျောင်းသူ များအတွက်ပိုမိုလုပ်ခြို့စ်ခွဲ့ပွဲသာများနှင့် ကျောင်းများပတ်ဝန်းကျင်ကို ဖန်တီးရန်	<ul style="list-style-type: none"> <li>• စာရွေဝတီတိုင်း၊ ချင်းပြည့်နယ်မဏ္ဍား တိုင်း၊ မန္တလေးတိုင်း၊ ရရှင်ပြည့်နယ်၊ စစ်ကိုင်းတိုင်းနှင့်တနာသာရီတိုင်းတို့ကို ဦးစားပေးပြီးပြည့်နယ်နှင့်တိုင်းများတွင် အခြေခံပညာကျောင်းများရွေးချယ်သတ် မှတ်ခြင်း</li> <li>• ကျောင်းအလိုက်သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်များညီးနှင့် ရေးဆွဲ သတ်မှတ်ခြင်း</li> <li>• စမ်းသပ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အစီရင်ခံတင်ပြခြင်း၊ တိုးချဲ့ဆောင်ရွက်ခြင်း</li> </ul>	<ul style="list-style-type: none"> <li>• အခြေခံပညာ ကျောင်းများတွင် ကျောင်းများတိုင်း၊ မန္တလေးတိုင်း၊ ရရှင်ပြည့်နယ်၊ စစ်ကိုင်းတိုင်းနှင့်တနာသာရီတိုင်းတို့ကို ဦးစားပေးပြီးပြည့်နယ်နှင့်တိုင်းများတွင် အစီရင်ခံပညာကျောင်းများရွေးချယ်သတ် မှတ်ခြင်း</li> <li>• သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ပိုမို လုခြေစိတ်ချေရမှု ရှိလာခြင်း</li> </ul>	(၂)နှစ်	ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ကျောင်းများတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးအစီရင်များတိုးတက်ဖြစ်ထွန်းလာခြင်း	ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ကျောင်းများနှင့် မြောနသာက်ဆိုင်မြောန/ကြိုတင်ပြင်ဆင်ရေးဦးစီးဌာနများ	အထွေထွေအုပ် ပျုပ်ရေးဦးစီး၊ မြောနမာနိုင်ငံ မြောနသာက်ဆိုင်မြောန/ကြိုတင်ပြင်ဆင်ရေးဦးစီးဌာနများ၊ JEN၊ မိဘဆရာ၊ အသင်းနှင့် ကျောင်းအကျိုး တော်ဆောင်အဖွဲ့များ	UNအဖွဲ့၊ အစည်းများ၊ မြန်မာနိုင်ငံ မြောနမာနိုင်ငံ၊ အသင်း၊ မိဘဆရာ၊ အသင်းနှင့် ကျောင်းအကျိုး၊ တော်ဆောင်အဖွဲ့များ	၁၀
၄-၉	သဘာဝဘေးကျေရောက် ပြီးနောက်ဖြစ်ပေါ်လာနိုင်သောလူမှုရေးနှင့်စိတ်ပိုင်း	သဘာဝဘေးကျေရောက်	<ul style="list-style-type: none"> <li>• အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များကိုသင်တန်းများပို့ချေခြင်း</li> <li>• လိုအပ်သောရေးဝါးပစ္စည်းများရရှိရေး</li> </ul>	<ul style="list-style-type: none"> <li>• လူမှုရေးနှင့်စိတ်ပိုင်း ဆိုင်ရာထိနိုက်မှုများ လျော့နည်းသက်သာ</li> </ul>	(၂)နှစ်	ကျိုးမာရေး ဝန်ကြီးဌာန	သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	WHO၊ UNICEF၊ UNAIDS	၁၀	

ကဏ္ဍ များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်း ရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ နှာများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုံစံ)
	ဆိုင်ရာထိခိုက်မှုများကာလ ရောဂါများအတွက်ကြိုတင် ပြင်ဆင်ရေးတံ့ပြန်ဆောင် ရွက်ရေး	စိတ်ပိုင်းဆိုင်ရာထိခိုက် မှုများအတွက်အားပေး ကူညီရန်ကာလရောဂါ များကြိုတင်ကာကွယ် ရန်၊ အချိန်ပိတ်နှုန်းချုပ် ရန်	<p>ဆောင်ရွက်ခြင်း</p> <ul style="list-style-type: none"> <li>ရေကောင်းရေသန့်လုံလောက်စွာရရှိရန် ဖြစ်ဖြူးပေးခြင်း၊</li> <li>ပြည်သူလှယ်အခြေပြုကာလရောဂါဖြစ်ပွား မှုစောင့်ကြပ်ကြည့်ရှုရေးအတွက် သင်တန်းများပို့ချခြင်း</li> <li>ကယ်ဆယ်ရေးကာလတွင်ကျေးဇူး များအရောက်ဆေးကုသရေးလုပ်ငန်း များဆောင်ရွက်ခြင်း</li> <li>ဝစ်းလျောဝမ်းပျက်ရောဂါများမဖြစ်စေ ရေးအတွက်ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲရေးနည်းပညာများ ပုံစံးပေးခြင်း</li> <li>လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု များအတွက် နှစ်သိမ့်ဆွေးနွေးခြင်း</li> <li>လုန်ဘဏ်ပြောင်းပို့ဆောင်ရေးကိုအခြား နှာများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း</li> </ul>	စေခြင်းကာလရောဂါ များဖြစ်ပွားမှုနင်း ကပ်ရောဂါများ ကြောင့် သေဆုံးမှ လျော့နည်းစေခြင်း				မြန်မာနိုင်ငံ ကြက်ခြေနှင့် အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ	

ကဏ္ဍ-၅။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်သဘာဝဘေးလျှောပါးရေးလုပ်ငန်းများ  
ပါဝင်လာစေရေး

## ကျိုးကြောင်းဖော်ပြချက်

၄၈။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များသည် သဘာဝဘေးကြောင့် ဖြစ်ပေါ်  
မည့် ထိခိုက်ဆုံးရုံးမှုများကိုလျှော့ချပေးစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်သကဲ့သို့ တစ်ဖက်တွင်  
လည်း ငှါးဆောင်ရွက်ချက်များသည် မရည်ရွယ်ပဲနှင့် ထိခိုက်ဆုံးရုံးမှုအသစ်များ ဖြစ်ပေါ်စေခြင်း၊  
သို့မဟုတ် ရီပြီးဖြစ်သောဆုံးရုံးမှုများ ပိုမိုကြီးမားလာစေခြင်းတို့ ဖြစ်စေတတ်ပါသည်။ သဘာဝဘေး  
ကျရောက်သောအခါ ပြန်လည်ထူထောင်ရေးအတွက် စွမ်းအားစုများ ထပ်မံသုံးစွဲရသည့်အပြင် ရရှိထား  
ပြီးသော ဖွံ့ဖြိုးမှုအသီးအပွင့်များလည်း ဆုံးရုံးရပါသည်။ သို့ဖြစ်၍ သဘာဝဘေးလျှောပါးရေးကို  
ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်စေရန် လိုအပ်  
ပါသည်။

၄၉။ ဤကဏ္ဍသည် သဘာဝဘေးလျှောပါးရေးကိစ္စရပ်များကို နိုင်ငံအတွင်းဆောင်ရွက်ဆဲ  
နှင့် နောင်တွင်ဆောင်ရွက်မည့် ဖွံ့ဖြိုးမှုအစီအစဉ်များတွင် ထည့်သွင်းပါဝင်စေရန် ရည်ရွယ်ပါသည်။  
ဖော်ပြထားသော ကဏ္ဍခွဲများသည်လည်း သဘာဝဘေးလျှောပါးရေးကိစ္စရပ်ကို အိုးအိမ်၊ အခြေခံ  
အဆောက်အအုံ၊ ပညာရေး၊ စိုက်ပိုးရေး၊ ကျန်းမာရေး၊ မြေယာအသုံးချမှုစီမံကိန်းရေးဆွဲခြင်း၊ မြို့ပြ  
စီမံကိန်းရေးဆွဲခြင်းနှင့် အားလုံးခြုံရှု၍ လုပ်ငန်းစီမံကိန်းများစီစစ်သုံးသပ်ခြင်းတို့တွင် ပါဝင်လာစေရန်  
ရည်ရွယ်ထားပါသည်။ ဤကဏ္ဍသည် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများဖြစ်သော အမျိုးသားအဆင့်  
ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျော့ညီထွေစွာဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက် (National  
Adaptation Plan of Action on Climate Change - NAPA) နှင့် အပူပိုင်းဒေသစိမ်းလန်းစို့ပြည်  
ရေးတို့နှင့်လည်း များစွာဆက်စပ်လျက်ရှိပါသည်။

## ဆောင်ရွက်ရန် ကဏ္ဍခွဲများ

ကဏ္ဍခွဲ ၅-၁။ စည်ပင်သာယာရေးကော်မတီဥပဒေများ၊ မြို့တော်မြှိုန့်စီပယ်အက်ဥပဒေများ၊  
အဆောက်အအုံဆိုင်ရာဥပဒေ (Building by-laws) များ၊ ကိုဓာတ်ပေးခြင်းဆိုင်ရာဥပဒေ (Code  
of Practice) များကို ဖြည့်စွက်ပြင်ဆင်ရေး၊ လိုက်နာကျင့်သုံးစေရေး

၅၀။ ဤကဏ္ဍခွဲသည် စည်ပင်သာယာရေးကော်မတီဥပဒေများ၊ မြို့တော်မြှိုန့်စီပယ်အက်  
ဥပဒေများ၊ အဆောက်အအုံဆိုင်ရာဥပဒေ (Building by-laws)၊ ကိုဓာတ်ပေးခြင်းဆိုင်ရာဥပဒေ (Code of Practice) များ

တွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာများ၊ အထူးသဖြင့် မြောက်ဆိုင်ရာ ဘေးအန္တရာယ်များ ပါဝင် ထည့်သွင်းလာစေရန်အတွက် လိုအပ်သလိုဖြည့်စက်ပြင်ဆင်ရန်နှင့် လိုက်နာကျင့်သုံးမှုရှိစေရန် ရည်ရွယ် ပါသည်။ ထိုသို့ဆောင်ရွက်ရန် လက်ရှိကျင့်သုံးနေသော အဆောက်အအုံဆိုင်ရာဥပဒေ နှင့် အက်ဥပဒေ များကို သုံးသပ်ရန်အတွက် ကျမ်းကျင့်သူအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အဆိုပါပြင်ဆင်ဖြည့်စက်ရေးအတွက် အခြေခံရမည့် အကြော်ချက်၊ ထင်မြင်ချက်ပေးခြင်းများ ပြုလုပ်ရန် ဖြစ်ပါသည်။ အဆိုပါ အဖွဲ့တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ နေပြည်တော် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ နည်းပညာဆိုင်ရာတဗ္ဗာသို့လိုက်များတို့မှ ကိုယ်စားလှယ်များ ပါဝင်ရန် ဖြစ်ပါသည်။ ဤကဏ္ဍခွဲသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့တော်ကြီး(၃)၊ နှင့် ပဲခူး၊ မကျေး၊ မံချာ၊ ပုသိမ်၊ ပြည်၊ စစ်တွေနှင့် တောင်ကြီးစသော မြို့ကြီး(၆)ခု၏ စည်ပင်သာယာ၊ မြို့နှီးပိုင်ဥပဒေများ၊ အက်ဥပဒေများကို လိုက်နာကျင့်သုံးစေရန် အထောက်အကူပြနိုင်မည် ဖြစ်ပါသည်။ ထို့နောက် အခြားသော မြို့များ၏ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၅-၂။ အမျိုးသားမြေယာအသုံးချမှုနှင့် မြို့ချာစီမံကိန်းရေးဆွဲရေးမူဝါဒ

ဤကဏ္ဍခွဲသည် ယေဘုယျအားဖြင့်မြို့ပြနှင့်ကျေးလက်နေရာချထားရေးအတွက် မြေယာ အသုံးချမှုဆိုင်ရာကိစ္စများတွင် ကျင့်သုံးလေ့ရှိသော နည်းလမ်းစနစ်များကို ပိုမိုရှင်းလင်း လွယ်ကူစေရန် နှင့် တရားဝင်လုပ်ထုံးလုပ်နည်း၊ မူဝါဒအဖြစ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ပါသည်။ အဆိုပါမူဝါဒ၊ လုပ်ထုံးလုပ်နည်းများတွင်မြစ်ရှမ်းလွင်ပြင်များ၊ ချိုင့်ရှမ်းအသေးများ၊ ကမ်းရှိုးတန်းအသေးများ၊ တောင်တန်းအသေးအတွက် မြေယာအသုံးချမှုစီမံကိန်း ရေးဆွဲခြင်းတို့ အကျိုးဝင်မည် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများဖွဲ့စည်းပါဝင်သည့်နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်ကော်မတီတစ်ရပ်မှ အမျိုးသားမြေယာအသုံးချမှု ဆိုင်ရာမူဝါဒများ ပေါ်ပေါက်ရေးအတွက် ဦးဆောင်ရန် ဖြစ်ပါသည်။ အဆိုပါမူဝါဒ၊ လမ်းအား မြို့ချာစီမံကိန်းရေးအတွက် မြို့ချာအား အတွေ့တွေ့အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာစုစိုက်ပျိုးရေး လုပ်ငန်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ သစ်တော်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြို့တော် စည်ပင်သာယာရေးကော်မတီများစသည့် ဌာနဆိုင်ရာများပါဝင်သည့် ပြည်နယ်နှင့်တိုင်းအဆင့် မြေယာ အသုံးချမှုလုပ်ငန်းကော်မတီများမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။လူနေမြို့ချာအသေးဖွဲ့ဖြိုးရေး စီမံကိန်းဆိုင်ရာမူဝါဒများနှင့်စပ်လျဉ်း၍၍မြို့ချာနှင့်အိုးအိမ်ဖွဲ့ဖြိုးရေးဦးစီးဌာန၊ အတွေ့တွေ့အုပ်ချုပ်ရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးဦးစီးဌာနများမှုဦးဆောင်ပါဝင်မည်ဖြစ်ပါသည်။ အဆိုပါမူဝါဒကို အပြီးသတ်

ရေးဆွဲပြီးသည့်အခါသက်ဆိုင်ရာတွေနများကအဆိုပါမှတ်ဒေသည် ငှါးတို့၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ လုပ်ငန်းအစီအစဉ်များနှင့်လိုက်လျောညီထွေမှုရှိ/မရှိသုံးသပ်ရန်အတွက်ပါဝင်ဆောင်ရွက်ရန်ဖြစ်ပါသည်။

## ကဏ္ဍခွဲ ၅-၃။ သဘာဝတေးများမှအကာအကွယ်ပေးခြင်းဖြင့်ကမ်းရှိးတန်းဒေသစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး

၅၂။ မြန်မာနိုင်ငံ၏ကမ်းရှိးတန်းဒေသစဉ် ရာသီဥတုပြောင်းလဲခြင်းမှဖြစ်ပေါ်လာသော တေးအန္တရာယ်များအပါအဝင် သဘာဝတေးများစွာ၏ ဆိုးကျိုးများကိုခံရနိုင်ဖွယ်ရှိသောဒေသဖြစ်သဖြင့် သဘာဝအရန်းနှယ်ဆက်စပ်မှုရှိသည့် ဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရန်လိုအပ် လျက်ရှိပါသည်။ ဤကဏ္ဍခွဲသည် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အကြား ဆက်သွယ်မှုကွန်ရက်ထူထောင်ပြီး၊ ကဏ္ဍများစွာနှင့် ပေါင်းစပ်ယူက်နှယ်မှုရှိသော ကမ်းရှိးတန်း ဒေသစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များထွက်ပေါ်လာစေရန် ရည်ရွယ်ပါသည်။ အဆိုပါ လမ်းညွှန်ချက်များတွင် ကမ်းရှိးတန်းဒေသဆိုင်ရာ သဘာဝအရင်းအမြစ်များစီမံခန့်ခွဲမှု၊ သင့်လျှော်သော ပြေယာအသုံးချမှုစီမံကိန်းများချမှတ်ခြင်း၊ ရပ်စွာမှုသဘာဝတေးများအပေါ်ခံနိုင်ရည်ရှိစေရန် ဆောင်ရွက် ခြင်း၊ ငှါးတို့၏ အသက်မွေးမှုလုပ်ငန်းဆိုင်ရာ ဈေးချယ်စရာများ တိုးတက်ဖြစ်ပေါ်စေခြင်းတို့၊ အကျိုးဝင် စေမည်ဖြစ်ပါသည်။ နိုင်ငံအတွင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည့် လုပ်ငန်းဆိုင်ရာ အတွေ့အကြံနှင့် ကျမ်းကျင်မှုရှိသောနိုင်ငံတကာအဖွဲ့အစည်းများမှလည်း အကူအညီများ ပုံပိုးပေးနိုင်မည်ဟု မျှော်မှန်းပါသည်။

## ကဏ္ဍခွဲ ၅-၄။ မြေပြီးမှုတေးကျရောက်ဖွယ်ရှိသောဒေသများတွင် မြေပြီးမှုလျော့နည်းအောင် လုပ်ဆောင်ရေး

၅၃။ ဤကဏ္ဍခွဲအရ ကချင်ပြည်နယ်/ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့်တန်သံရှိတိုင်း တို့တွင် မြို့နယ်(၃)မြို့နယ်စီးပွားရေးလမ်းနှင့်ဆင်ခြေလျောများအား အကာအကွယ်ပေးခြင်းအပါအဝင် မြေပြီးမှု လျော့နည်းစေမည့်လုပ်ငန်းများဆောင်ရွက်ရန်ရည်ရွယ်ပါသည်။ အဆိုပါမြို့နယ်(၁၂)မြို့နယ်ကို ဈေးချယ်ရာတွင် ကွင်းဆင်းလေ့လာရာမှ ရရှိသောတွေ့ရှိချက်များအပေါ် အခြေခံ၍ ဈေးချယ်ရန် ဖြစ်ပါသည်။ ဤကဏ္ဍခွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အထွေထွေအပ်ချုပ်ရေးဦးစီးဌာနနှင့် သစ်တော်ဦးစီးဌာန တို့မှ ဦးဆောင်ရန် ဖြစ်ပါသည်။ ရန်ကုန်နည်းပညာတွေ့သုံးလုပ်ရေးဦးစီးဌာနနှင့် ဘူမ်းမြို့နယ်မြို့နယ်၊ မြန်မာနိုင်ငံ မြေးလျင်ကော်မတီတို့မှ ရေစီးရေလာ စီမံခန့်ခွဲခြင်း၊ ကျောက်တိုင်များ၊ ကျောက်တုံးများ၊ နံရံများ၊ ကျားကန်ခြင်းများ၊ ပြုလုပ်ပေးခြင်း၊ မြေပြီးမှုနှင့်ပတ်သက်၍ ကြိုတင်သတိပေးချက်ပေးပို့ခြင်း၊ လူထုမှ အလေးဂရှုပြုမှုရှိလာစေမည့်အစီအစဉ်များ ဖော်ဆောင်ခြင်းတို့တွင် ပူးပေါင်းပါဝင်ရန် ဖြစ်ပါသည်။

ကဏ္ဍခဲ့ ၅-၅။ အိုးအိမ်ကဏ္ဍတွင်သဘာဝတေးလျှောပါးရေးလုပ်ငန်းပေါင်းစပ်ပါဝင်လာစေရေး၏။ ဤကဏ္ဍခဲ့တွင် အပိုင်း(၂)ပိုင်း ပါဝင်ပါသည်။ ဆောက်လုပ်ရေးဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်သူများ၏ စုမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ကဏ္ဍခဲ့ ၅-၂ အရ ရေးဆွဲထားသော မြေယာအသုံးချမှု မူဝါဒနှင့် ကဏ္ဍခဲ့ ၅-၁ အရ ရေးဆွဲထားသော အဆောက်အအုံဆိုင်ရာဥပဒေများကို ချမှတ်ကျင့်သုံးရန် လမ်းညွှန်ချက်များ ပေါ်ထွက်စေခြင်းတို့ ဖြစ်ပါသည်။ သဘာဝတေးကျရောက်နိုင်သော မြို့နယ်(၁၅)မြို့နယ်ကိုရွေးချယ်ပြီးလက်သမားနှင့် ပန်းရန်ဆရာများကို သဘာဝတေးခံနိုင်ရည်ရှိသော အခြေခံဆောက်လုပ်ရေးနည်းလမ်းများနှင့်ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ပေးရန် ဖြစ်ပါသည်။ အဆိုပါသင်တန်းများသည် ကျရောက်နိုင်သော သဘာဝတေးအမျိုးအစားကိုလိုက်၍ ပုံစံကွဲပြားနိုင်ပါသည်။ ထို့အပြင်အဆိုပါမြို့နယ်များအတွင်း လမ်းညွှန်ချက်များကိုလက်တွေ့တွင် အမှန်တကယ်လိုက်နာကျင့်သုံးစေရန်အတွက် စည်းရုံးဆောင်ရွက်ရန် ဖြစ်ပါသည်။ ဤကဏ္ဍခဲ့ပါလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ရှုန်းဖြစ်ပါသည်။

ကဏ္ဍခဲ့ ၅-၆။ စာသင်ကျောင်းများနှင့်ကျန်းမာရေးဌာနအဆောက်အအုံများတွင် သဘာဝတေးကို ခုခံကာကွယ်နိုင်မည့်အစီအစဉ်များ ပေါင်းစပ်ပါဝင်လာစေရေး

၅၅။ ၂၀၀၈ ခုနှစ်၊ မေလ နောက်ပိုင်းမှစ၍ နာဂတ်မှန်တိုင်းဒေသခံရသောဒေသများတွင် အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများစွာမှ စာသင်ကျောင်းများနှင့် ကျန်းမာရေးအဆောက်အအုံများပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြပါသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ယူဆောက်လုပ်သည် အဖွဲ့အစည်းက ရေးဆွဲသော ပုံစံဒီဇိုင်းသို့မဟုတ် အခြားအဖွဲ့အစည်းများ၏ မှန်တိုင်းဒေသခံရသော အဆောက်အအုံ ပုံစံဒီဇိုင်းများတွင် အခြေခံထားကြသဖြင့် ကွဲပြားခြားနားမှုရှိပါသည်။ ဤကဏ္ဍခဲ့အရ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့သည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြားဆက်နှုံးသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများတို့မှ နည်းပညာပုံးပါဝင်မှုကို ရယ်ပြီး အဆင့်အတန်းမိသော စာသင်ကျောင်းနှင့် ကျန်းမာရေးဌာနအဆောက်အအုံ ပုံစံဒီဇိုင်းများ သတ်မှတ်ဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။ ထိုသို့သတ်မှတ်ရာတွင်ဒေသအလိုက်ဖြစ်ပေါ်တတ်သော သဘာဝတေးအမျိုးမျိုး၏ အခြေအနေကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီးအဆောက်အအုံများကို ကြံ့ခိုင်အောင်ပြပြင်ရန်တို့ကိုလည်း ထည့်သွင်းစဉ်းစားရန် ဖြစ်ပါသည်။ ထို့အပြင် သဘာဝတေးတစ်ရပ်ဖြစ်ပေါ်ပြီးနောက် ယာယိစာသင်ကျောင်းနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရေးပေါ်စီမံချက်(Contingency Plan)တစ်ရပ် ရေးဆွဲဖော်ထုတ်နိုင်ရန်လည်း ပါဝင်ပါသည်။ ထိခိုက်ခံရသောရပ်စွာတွင်ပညာဆက်လက်သင်ယူနိုင်ရေးနှင့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖြစ်ပါသည်။

အတွေအကြံ။ အသိပညာနှင့်သတင်းအချက်အလက်များဖလှယ်သည့် အလုပ်ရုံဆွေးနွေးပွဲများ ပါဝင်မည် ဖြစ်ပါသည်။

**ကဏ္ဍခွဲ ၅-၇။ အခြေခံအဆောက်အဦးများတွင်သဘာဝဘေးလျော့ပါးရေးလုပ်ငန်းပေါင်းစပ် ပါဝင်လာစေရေး**

၅၆။ အခြေခံအဆောက်အဦးများတွင် သဘာဝဘေးလျော့ပါးရေးလုပ်ငန်း ပေါင်းစပ်ပါဝင် လာစေရေးကို ချောမွေလွှယ်ကူစေရန်အတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆည်မြောင်းဦးစီး ဌာနတို့မှ လမ်းတံတား၊ ရေကာတာကြီးများ၊ ပြည်သူ့ပိုင်အဆောက်အအုံများစသည့် အခြေခံအဆောက်အဦး အမျိုးအစားအမျိုးမျိုးအတွက် လမ်းညွှန်ချက်များ ဖော်ထုတ်ပေးရန် ဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက် များအပေါ်အခြေပြု၍ လက်တွေ့လုပ်ငန်းဆောင်ရွက်နေသူများအတွက် လက်ခွဲစာအုပ်များ ပြုစုံသွားမည် ဖြစ်ပါသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောက်ရွက်ဆဲဖြစ်သော ဧရာဝတီတိုင်းအတွင်းတွင် မြို့နယ်(၁၀)မြို့နယ်ကိုရွေးချယ်ပြီး အဆိုပါလမ်းညွှန်ချက်များကို စမ်းသပ်ကျင့်သုံးစေမည် ဖြစ်ပါသည်။ တိုးတက်ဖြစ်ပေါ်မှုကိုစောင့်ကြည့်လေ့လာရန်နှင့် ထွက်ပေါ်လာသောရလဒ်များအပေါ် စိစစ်အကဲဖြတ်ရန် အတွက်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသည် မြို့နယ်သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီ များနှင့် အဆိုပါဒေသများတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ပူးတဲ့လုပ်ဆောင်ရန် ဖြစ်ပါသည်။

**ကဏ္ဍခွဲ ၅-၈။ မိုးခေါင်မှုမှ အကာအကွယ်ပေးခြင်းဖြင့် အပူးပိုင်းဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး**

၅၇။ ဤကဏ္ဍခွဲသည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတွင်အရေးပါသော အပူးပိုင်းဒေသရှိ လုပ်ငန်းစီမံကိန်း(၂)ခုကို အထောက်အကူပြုမည် ဖြစ်ပါသည်။ ပထမလုပ်ငန်းစီမံကိန်းမှာ အပူးပိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပေါင်းစပ်ယူက်နှုယ်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်း ဖြစ်ပါသည်။ ဒုတိယလုပ်ငန်းစီမံကိန်းမှာ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ အပူးပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ဦးဆောင်မည့် စိုက်ပျိုးရေးကဏ္ဍတွင် မိုးခေါင်မှုကြောင့် ထိခိုက်နိုင်မှုလျော့ချရေးစီမံကိန်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည်သစ်တောရေးရာဝန်ကြီးဌာန၊ ဓမ္မားမြှေးရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန တို့နှင့်အတူ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသရှိ မြို့နယ်(၅၀)ကျော်တွင် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေအရင်းအမြစ်များအသုံးချိန်ရေးတို့အတွက် လုပ်ငန်းစီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ဤကဏ္ဍခွဲတွင် အဆိုပါကြိုးပမ်းဆောင်ရွက်မှုများ ပိုမိုတိုးတက်

ဖြစ်ပေါ်လာစေရန်အတွက် ရောင်တိဒဏ်ခံနိုင်ရည်ရှိသောသီးနှံများ သုတေသနပြု စမ်းသပ်ဖော်ထုတ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပုံပိုးပေးမည် ဖြစ်ပါသည်။ မိုးနည်းရပ်ဝန်းဒေသရှိ မြို့နယ်(၁၀)မြို့နယ် တွင် စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုးပြည်ရေးဦးစီးဌာနတို့မှ ဆည်မြောင်းရေရှိမှုကို မြှင့်တင်ရန်နှင့် ရေဖြန့်ဖြူးခြင်းစနစ်များကို တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်ပါသည်။ အဆိုပါ (၁၀) မြို့နယ်တွင် ရွာသွားသည့်မိုးရေအားအကျိုးရှိစွာ ထိန်းသိမ်းသိလျှင်၍ စိုက်ပျိုးရေးတွင် အသုံးပြနိုင်မှုအားသရပ်ပြခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်းနှင့် မြေသာတိုးတက်ကောင်းမွန်စေခြင်းတို့နှင့် ပတ်သက်၍ ပညာပေး ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ထို့အပြင်ကျေးဇာ(၁၀၀)၌ မျိုးစွဲဘဏ်များ တည်ထောင်ပေးခြင်းနှင့် ရေအရင်းအမြစ်များ အကျိုးရှိစွာ အသုံးပြနိုင်မည့် အပူပိုင်းဒေသသီးနှံပုံစံများ ဖော်ထုတ်ကျင့်သုံးနိုင်ရေးတို့ကိုလည်းဆောင်ရွက်ရန် ဖြစ်ပါသည်။

### ကဏ္ဍခဲ့ ၅-၉။ စိုက်ပျိုးရေးကဏ္ဍတွင်ရေလွမ်းမိုးခြင်းကြောင့် ထိခိုက်ခံရနိုင်မှုမှ

#### လျော့နည်းစေရေးစီမံကိန်း

၅၈။ ဤကဏ္ဍခဲ့အရ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိကြီးပမ်းဆောင်ရွက် ပျက်များကို တိုးခဲ့ရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွင် အမိုကထား အကောင်အထည်ဖော်သွားရန် ဖြစ်ပါသည်။ ရည်ရွယ်ထားသော ပထမလုပ်ငန်းတစ်ခုမှာ ရေလွမ်းမိုးခြင်းနှင့် ဆားငန်ရေဒက်ခံနိုင်ရည်ရှိသောသီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး ဝန်ထမ်းများနှင့် လယ်သမားများကို စည်းရုံးပညာပေးရန်၊ မျိုးစွဲများများထုတ်လုပ်ရန်နှင့် အဆိုပါ သီးနှံများ စမ်းသပ်စိုက်ပျိုးနိုင်မည့် သင့်လျော်သောနေရာများ သတ်မှတ်ရန် ဖြစ်ပါသည်။ လယ်လုပ် သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအကြား သတင်းအချက်အလက် ဖလှယ်မှု လွယ်ကူစေရန် ပုံမှန်အစဉ်းအဝေးများကိုလည်း ကျင်းပရန် ဖြစ်ပါသည်။ စိုက်ပျိုးရေးတွင် အထောက်အကူပြုရန်သာမက သောက်သုံးရေရှိစေရေးအတွက် တာတမ်းများ တည်ဆောက်ပြုပြင်ခြင်းနှင့် ရေကန်များကိုတူးဖော်တည်ဆောက်ပေးခြင်းတို့၊ ပါဝင်မည်ဖြစ်ပြီး၊ ရပ်စွာလူထူမှ ထိန်းသိမ်းတတ်ရေးအတွက် လေ့ကျင့်ပေးရန် ဖြစ်ပါသည်။

### ကဏ္ဍခဲ့ ၅-၁၀။ မြို့ပြတွင် မြေးလျင်ကြောင့် ထိခိုက်ခံရနိုင်မှု လျော့ပါးစေမည့် အစီအစဉ်

၅၉။ ဤအစီအစဉ်၏ ပထမနှစ်များတွင် နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ပြင်ညီးလွင်၊ စစ်ကိုင်း၊ ရွှေဘို့၊ တောင်ကြီးနှင့် ရန်ကုန်စသော ငလျင်ကြောနှင့် ဆက်စပ်နေသော မြို့ကြီးများတွင် မြေးလျင် ဆိုင်ရာကြိုးကြောင်းနှင့်တုံးပြန်ဆောင်ရွက်ခြင်းစီမံကိန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ မြို့တော်/မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကိုပုံပိုးကူညီရန် ဖြစ်ပါသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ

မြေးလျင်နှင့် ဆက်စပ်နေသော ဆိုးကျိုးများနှင့်ပတ်သက်၍ လူထု၏အလေးထားဂရပြုမှု မြင့်တင်ရန် နှင့် မြေးလျင်ဒဏ်ခံရမှုကို လျော့နည်းစေရန်အတွက် ရပ်စွာမှုကြိုတင်ပြင်ဆင်ထားနိုင်သောနည်းလမ်းများကို သိရှိစေရန်တို့ ဖြစ်ပါသည်။ မြို့တော်စည်ပင်သာယာရေးအဖွဲ့များသည် သက်ဆိုင်ရာမြို့များ တွင် သရပ်ပြုမှုများ၊ ဓာတ်တိုက်လေ့ကျင့်မှုများ၊ ကျောင်းများ၌ စာစီစာကုံး၊ ပန်းချို့၊ ကဗျာစသည့် ဖြင့်မွဲများကျင်းပပေးခြင်းစသော လူထုအလေးဂရပြုမှုရရှိစေမည့်အစီအစဉ်များကို ဦးစီးဆောင်ရွက်ရန် ဖြစ်ပါသည်။ ထို့ပြင် ကြိုတင်ပြင်ဆင်မှုနှင့်အရေးပေါ်အခြေအနေတု့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာစီမံကိန်းများပေါ်ထွက်နိုင်ရန် ရပ်ကွက်မှတာဝန်ရှိသူများကို ပုံပိုးကူညီရန် ဖြစ်ပါသည်။ မြို့တော်အတွင်းရှိ အရေးကြီးသောအခြေခံအဆောက်အအုံများ၏မြေးလျင်ဒဏ်ခံနိုင်ရည်ရှိမှုကိုအကဲဖြတ်ရန်နှင့် လိုအပ်ပါက အဆောက်အအုံဆိုင်ရာ ကြံ့ခိုင်မှုကို ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၅-၁။ သဘာဝဘေးကြောင့်ဆုံးရုံးမှုလွှာပြောင်းပေးနိုင်ရန်နှင့်မျှဝေနိုင်ရန်အတွက် အာမခံစနစ်ဖော်ဆောင်ရေး

၆၀။ ဤကဏ္ဍခွဲ၏ အဓိကလုပ်ငန်းမှာ သဘာဝဘေးကြောင့်ဆုံးရုံးမှုများကိုလျော်ကြေးပေးရန် အတွက် တည်ဆဲအာမခံစနစ်ကိုလိုအပ်သလိုပြုပြင်ရန်သို့ မဟုတ်သင့်လျော်သောအာမခံစနစ်ကိုစတင်ရန် ဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံနှင့် အခြားအဆီယံနိုင်ငံများရှိ သဘာဝဘေးဆိုင်ရာ တည်ဆဲအာမခံလုပ်ငန်းများကို လေ့လာရန် ဖြစ်ပါသည်။ တည်ဆဲအာမခံလုပ်ငန်းကို လိုအပ်သလို ပြပြင်ခြင်း သို့မဟုတ် အာမခံလုပ်ငန်းအသစ်ဖော်ထုတ်ခြင်းဖြင့် နစ်နာဆုံးရုံးမှုကို လွှာပြောင်းပေးနိုင်ရန် သို့မဟုတ် မျှဝေပေးနိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။ ငှါးအာမခံစနစ်ကို ဧရာဝတီတိုင်း အတွင်းရှိ ကျေးဇာ(၁၀)ဇာတွင် စမ်းသပ်အသုံးပြုမည် ဖြစ်ပါသည်။ အဆိုပါ စမ်းသပ်ဆောင်ရွက်မှုမှ ထွက်ပေါ်လာသော အတွေ့အကြံများနှင့် ဗဟိုသတများသည် သင့်လျော်သော အာမခံစနစ်တစ်ခု ပေါ်ထွက်လာစေရန် အထောက်အကူပြုမည်ဖြစ်ပြီး ငှါးကို နိုင်ငံတစ်ဝန်းလုံးတွင် ဆက်လက်ဖော်ဆောင် သွားရန် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၅-၁၂။ ဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲရေးနှင့်အတည်ပြုခြင်းလုပ်ငန်းစဉ်များတွင် “သဘာဝဘေးကြောင့်ဆုံးရုံးနိုင်မှုအားအကဲဖြတ်မှု”ကိုစတင်အသုံးပြုရေး

၆၁။ ဤကဏ္ဍခွဲသည်ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများဆောင်ရွက်ရန်သုံးသပ်ခြင်းနှင့်အတည်ပြုခြင်းလုပ်ငန်းစဉ်၏ တစ်စီတ်တစ်ဒေသအဖြစ် ပါဝင်မည်ဖြစ်သော သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အညွှန်းကိန်းများ ဖော်ထုတ်နိုင်ရန် ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းများ သုံးသပ်အတည်ပြုခြင်းလုပ်ငန်းတွင်ပါဝင်သောဝန်ထမ်းများကို အညွှန်းကိန်းများနှင့်ပတ်သက်၍နားလည်ကျမ်းဝင်စေရပါမည်။ စမ်းသပ်

---

ဆောင်ရွက်ခြင်းကို ဖွံ့ဖြိုးရေးစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်မည့် ဧရာဝတီတိုင်း အတွင်း မြို့နယ်(၁၀)မြို့နယ်တွင် ဆောင်ရွက်ရန် ဖြစ်ပါသည်။

ကဏ္ဍ ၅-၁၃။ တောင်ပေါ်ဒေသများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရေး မြုပ်ငန်း၊ တောင်ပေါ်ဒေသများတွင် မြေဆီလွှာလျော့နည်းလာခြင်းနှင့်ပတ်သက်၍လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းအစီအစဉ်များကိုလွန်ခဲ့သောနှစ်များစွာကတည်းကဆောင်ရွက်ခဲ့ကြောင်းမြန်မာနိုင်ငံ၂၁ရာစု အစီအစဉ်(Myanmar Agenda 21)တွင် ဖော်ပြထားပါသည်။ ဥပမာအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ရေဝေရေလဲစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ၁၉၇၀ခုနှစ်၊ ကင်းတားဆည် စီမံကိန်းတွင် စတင်ထည့်သွင်း အသုံးပြုခဲ့ပါသည်။ ဤကဏ္ဍအားကိုတွင် တောင်ပေါ်ဒေသများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆုံးဖြတ်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ပေါင်းစပ်ယုက္နာယ်မှုရှိသောနည်းလမ်းကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။

၆။

**ကဏ္ဍ-၅။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်သဘာဝဘေးလျှောပါးရေးလုပ်ငန်းများပါဝင်လာစေရေး**

ကဏ္ဍ စဉ်များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
၅-၁	စဉ်ပင်သာယာရေး ကော်မတီဥပဒေများ၊ မြို့တော် မြို့နယ်စီပယ်အက် ဥပဒေများ၊ အဆောက်အအုံ ဆိုင်ရာဥပဒေ (Building by-laws)များ၊ ကိုပေါ်ထွန်း (Code of Practice)များ၊ ကိုဖြည့်စွက်ပြင်ဆင်ရေး၊ လိုက်နာကျင့်သုံးစေရေး	ဥပဒေ၊ အက်ဥပဒေများ ကိုကျယ်ကျယ်ပြန်ပြန် လိုက်နာကျင့်သုံးခြင်း ဖြင့်လုပ်ခြင်း၊ အဆောက်အအုံများ ဆိုင်ရာဥပဒေ၊ အဆောက်အအုံများ တိုးတက်ပေါ်ထွန်း လာစေရန်	<ul style="list-style-type: none"> <li>လက်ရှိကျင့်သုံးနေသော အဆောက်အအုံဆိုင်ရာဥပဒေ၊ အက်ဥပဒေများ စုစုပေါင်းခြင်း</li> <li>ဌာနဆိုင်ရာများမှုပိုင်စားလှယ် များ ပါဝင်သောကျမ်းကျင့်သူ အဖွဲ့ ဗုံးစည်းခြင်း</li> <li>စုစည်းထားသောမှတ်တမ်းများ၊ အကြံပြုချက်များအပေါ်သုံးသပ် ရန်အဆိုပါကျမ်းကျင့်သူအဖွဲ့၏ အစည်းအဝေးများ ကျင်းပခြင်း</li> <li>အကြံပြုချက်များအရအဆောက် အအုံဆိုင်ရာဥပဒေ၊ အက်ဥပဒေ များကိုဖြည့်စွက်ပြင်ဆင်ခြင်း</li> <li>အဆောက်အအုံဆိုင်ရာဥပဒေ၊ အက်ဥပဒေများကိုသက်ဆိုင်ရာ အဖွဲ့ အစည်းများမှလိုက်နာ ကျင့်သုံးခြင်း</li> <li>နေပြည်တော်၊ ရန်ကုန်မာန်လေး နှင့် အခြားမြို့ကြီးများ(ပဲခူး၊ မကျေး၊ မြို့ရာ၊ ပြည်မြစ်တွေ နှင့်တောင်ကြီး)တို့တွင်မြို့တော် စဉ်ပင်သာယာရေးအက်ဥပဒေ</li> </ul>	(၃)နှစ်	ဆောက်လုပ်ရေးနှင့် သက်ဆိုင်သောအဖွဲ့ အစည်းအားလုံးမှုပိုင်း ပြည့်စုံနှုန်းသောဆောက် လုပ်ရေးဆိုင်ရာဥပဒေ များနှင့်အက်ဥပဒေများ ချမှတ်ကျင့်သုံးခြင်း	ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ နယ်စိုင်ပေါင်း ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုး လုပ်ရေးဆိုင်ရာဥပဒေ များနှင့်အက်ဥပဒေများ ချမှတ်ကျင့်သုံးခြင်း	နည်းပညာ တက္ကသိလ်များ၊ ဆိုင်ရားလူမျိုး ဝန်ကြီးဌာန/ ဦးစားပေးအားလုံး မြန်မာနှုန်းများ နိုင်ငံဘူမိသိပ္ပါး အသင်း၊ မြန်မာနှုန်းများ နိုင်ငံဘူမိသိပ္ပါး အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	UN-HABITAT၊ မြန်မာနိုင်ငံ အင်ဂျင်နိုယာ အသင်း၊ မြန်မာ နိုင်ငံဘူမိသိပ္ပါး အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	၀

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			များချမှတ်ကျင့်သုံးခြင်း ● အခြားမြို့နယ်များတွင် ဆက်လက်ကျင့်သုံးစေခြင်း						
၅-၂	အမျိုးသားမြေယာအသုံးချ မှုနှင့်မြို့နယ်မြို့နယ်မှုဝါဒ ရေးဆွဲရေး	ထိနိုက်ခံရွှေယ်ရှိသော ဒေသများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို ဖြုံ့တင် လုပ်ဆောင်ရန်	● မြေအသုံးချမှုစီမံကိန်းချမှတ် ဖော်ဆောင်ခြင်း ● ဌာနဆိုင်ရာများနှင့်ပုဂ္ဂလိက ဆောက်လုပ်ရေးနှင့်မြို့နယ်ဖွံ့ဖြိုး ရေးလုပ်ငန်းများမှုကိုယ်စားလှယ် များပါဝင်သောကော်မတီတစ်ရပ် ဖွဲ့စည်း၍မှုဝါဒရေးဆွဲခြင်း၊	● မြေအသုံးချမှုစီမံကိန်းချမှတ်ဖော်ဆောင်ခြင်း ● စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု အလေ့အကျင့်များ အနာဂတ်လုပ်ငန်း အစီအစဉ်များတွင် ပါဝင်လာခြင်း	(၃)နှစ်	မြို့နယ်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန	မြန်မာစိုက်ပျိုးရေး လုပ်ငန်း၊ ကြော်ဦးတိုင် နှင့်မြေစာရင်းဦးစီး ဌာန၊ သစ်တော်ဦးစီး ဌာန၊ စဉ်ပင်သာယာ ရေးဦးစီးဌာန၊ သက် ဆိုင်သောဝန်ကြီးဌာ န၊ ဦးစီးဌာနများ	အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	၀
၅-၃	သဘာဝတေးများမှ အကာအကွယ်ပေးခြင်း ဖြင့် ကမ်းရိုးတန်းဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး	ကမ်းရိုးတန်းဒေသတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရှိစေရေး အတွက်အထောက်အကူ ပြုရန်	● ကမ်းရိုးတန်းဒေသစီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများအကြား ဆက် သွယ်မှုကွန်ရက်တူထောင်ခြင်း ● သစ်တော်ရေးရာဝန်ကြီးဌာန၏ ပုံပိုးကုည်မှုဖြင့် ပေါင်းစပ် ယုက်နှစ်ယူရှိသောက်စီးတန်း ဒေသစီမံခန့်ခွဲမှုအတွက် လမ်းညွှန်ချက်များပြုစွင်း	● ကမ်းရိုးတန်းဒေသစီမံ ခန့်ခွဲမှုဆိုင်ရာလုပ်ရား ဆောင်ရွက်မှုများစီမံ ကိန်းရေးဆွဲခြင်း၊ လမ်းညွှန်ပေးခြင်း၊ အကောင်အထည်ဖော် ခြင်း	(၃-၄) နှစ်	ပြည်နယ်/တိုင်း သဘာဝတေး ကာကွယ်စောင့် ရောက်ရေးကော် မတီများသစ်တော် ရေးရာဝန်ကြီးဌာန	သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	UNEP၊ FAO၊ FREDA၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ	၃
၅-၄	မြေပြိုမှုတေးကျရောက်ဖွုံး ရှိသောဒေသများတွင် မြေပြိုမှုလျော့နည်းအောင် လုပ်ဆောင်ရေး	မြေပြိုမှုကြောင့် ဖြစ်ပေါ် သောလူ့အသက်အစိုးအိမ် စဉ်းစီမံခုံးရှုံးမှုကို လျော့နည်းစေရန်	● ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တို့ တွင်မြေပြိုမှုဖြစ်ပွားနိုင်ဖွုံးရှိသော မြို့နယ်(၃)မြို့နယ်စီ ရွှေး ချယ်ခြင်း	● မြေပြိုမှုလျော့နည်းစေ မည့်သုတေသနလျော်သော ဆောင်ရွက်ချက်များ လုပ်ဆောင်ခြင်း	(၃)နှစ်	ဆောက်လုပ်ရေးဝန် ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာတဗ္ဗာသိုလ်၊ သက်ဆိုင်သော	ဘူမိအင်ဂျင်နီယာ ဌာန(ရန်ကုန်နည်း ပညာတဗ္ဗာသိုလ်) အစိုးရမဟုတ်	FAO၊ မြန်မာ နိုင်ငံမြောက်လျော် ကော်မတီ၊ အစိုးရမဟုတ်	၃

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှုပ်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ယူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<ul style="list-style-type: none"> <li>မြေပြီမှုကြောင့်ဖြစ်ပေါ်လာနိုင်သောတိုက်ရိုက်နှင့်သွယ်စိုက်သက်ရောက်မှုများကိုဖော်ထုတ်ရန်နှင့်မြေပြီမှုဖြစ်ပေါ်စေသောအကြောင်းခြင်းရာများနှင့်လက်ရှိဆောင်ရွက်နေသည့်နည်းစနစ်များကိုသိရှိနိုင်ရန်လျေလာဆန်းစစ်ခြင်း</li> <li>လမ်းနှင့်ဆင်ခြေလျောများအကာအကွယ်ပေးခြင်းအပါအဝင်မြေပြီမှုလျော့နည်းအောင်လုပ်ဆောင်ခြင်းစနစ်များပုံစံဖော်ထုတ်ရေးဆွဲခြင်း၊အကောင်အထည်ဖော်ခြင်း</li> </ul>	<ul style="list-style-type: none"> <li>မြေပြီမှုသေးခံရဖွယ်ရှိသောအော်များတွင်မြေပြီမှုနှင့်ပတ်သက်သောဆုံးရုံးနှင့်မှုများလျော့နည်းလာခြင်း</li> </ul>			ဝန်ကြီးဌာန/ ဦးစီးဌာနများ	သောအဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်က လုပ်ငန်းများ၊	
၅-၅	အိုးအိမ်ကဏ္ဍတွင်သဘာဝသေးလျော့ပါးရေးလုပ်ငန်းပေါင်းစပ်ပါဝင်လာစေရေး	အိုးအိမ်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင်သဘာဝသေးလျော့ပါးရေးလုပ်ငန်းပါဝင်လာစေရန်	<ul style="list-style-type: none"> <li>သဘာဝသေးကျရောက်ဖွယ်ရှိသော ဖြူးနယ်(၁၅)မြို့နယ်မှလက်သမားနှင့်ပန်းရှုံးများကိုသဘာဝသေးခံနိုင်ရည်ရှိသောအခြားဆောက်လုပ်ရေးနည်းလမ်းများနှင့်ပတ်သက်၍သင်တန်းပေးခြင်း</li> <li>ကဏ္ဍခွဲ-၁နှင့်၂-၂တွင်ဖော်ပြခဲ့သောအဆောက်အအုံဆိုင်ရာဥပဒေများနှင့်အညီသဘာဝသေး</li> </ul>	<ul style="list-style-type: none"> <li>သဘာဝသေးကြောင့်ဖြစ်ပေါ်သောဆိုးအိမ်ပျက်စီးဆုံးရုံးမှုများလျော့နည်းလာခြင်း</li> </ul>	(၃)နှစ်	ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း	သက်ဆိုင်သောဝန်ကြီးဌာန/ ဦးစီးဌာနများ၊မိုးသတ်ဦးစီးဌာန	UN-HABITAT၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်က လုပ်ငန်းများ၊	၀

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>ခံနိုင်ရည်ရှိသောဆောက်လုပ်ရေး နည်းလမ်းများနှင့်ပတ်သက်၍ လက်ခွဲစာအုပ်၊ လမ်းညွှန်ချက်များ ကိုဖြန်မာဘာသာဖြင့်ထုတ်ဝေခြင်း • လမ်းညွှန်ချက်များလိုက်နာကျင့် သုံးစေရန်စည်းရုံးလုပ်ဆောင်ခြင်း</p>						
၅-၆	စာသင်ကျောင်းများနှင့် ကျိန်းမာရေးဌာနအဆောက် အအုံများတွင်သာာဝေဘေး ကိုချုပ်ကာကွယ်နိုင်မည့် အစီအစဉ်များပေါင်းစပ် ပါဝင်လာစေရေး	စာသင်ကျောင်းများနှင့် ကျိန်းမာရေးဌာန အဆောက်အအုံများကို သာာဝေဘေးခံနိုင်ရည် ရှိသည့် စံနှုန်းမီ ဖြစ်စေရန်	<ul style="list-style-type: none"> <li>• ပြန်လည်တည်ဆောက်ရေး ကာလအတွင်းပညာရေးနှင့် ကျိန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များအတွက်ယောယိနေရာထိုင်ခြင်း များပုံးပို့နိုင်ရန်အတွက်အရေးပေါ် စီမံချက်တစ်ရပ်ပြင်ဆင်ထားခြင်း</li> <li>• စာသင်ကျောင်းနှင့်ကျိန်းမာရေး ဌာနအဆောက်အအုံများဆောက် လုပ်ရေးအတွက်မြေနေရာ ဈေးချယ်ရာတွင်ဘေးကျရောက် နိုင်မည့်နေရာများကိုရောင်ကြည့် ရန်ထည့်သွင်းစဉ်းစားခြင်း</li> <li>• စာသင်ကျောင်းနှင့်ကျိန်းမာရေး ဌာနအဆောက်အအုံများ ဒီဇိုင်းပုံစံ သတ်မှတ်ချက်စံနှုန်း များနှင့်ရှိခြီးအဆောက်အအုံများ အတွက်ကြိုးခိုင်ရေးနည်းလမ်း များဖော်ထုတ်ရန်အလုပ်ရုံး</li> </ul>	(၃)နှစ်	ပညာရေးဝန်ကြီးဌာန၊ ကျိန်းမာရေးဝန်ကြီး ဌာန	ပည်သူဆောက် လုပ်ရေးလုပ်ငန်း၊ သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	UNICEF၊ UN-HABITAT WHO၊ WFP၊ FAO၊ World Vision၊ Save the Children၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၃	

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>ရွွေးနွေးပွဲများ ကျင်းပခြင်း</p> <ul style="list-style-type: none"> <li>ဒေသအလိုက်စံနှင့်မိပုစံဒီဇိုင်းများကျင့်သုံးရေးအတွက်ကြပ်မတ် ဆောင်ရွက်ခြင်း</li> <li>သဘာဝဘေးကျရောက်နိုင်သော ဒေသများတွင်သဘာဝဘေးဒဏ်ခံနိုင်သောကျောင်းနှင့်ကျန်းမာရေးဌာနအဆောက်အအုံများ ဆောက်လုပ်ခြင်း</li> </ul>						
၅-၇	အခြေခံအဆောက်အအုံများ တွင်သဘာဝဘေးလျှောပါး ရေးလုပ်ငန်းပေါင်းစပ် ပါဝင်လာစေရေး အုပ်များ	မည်သည့်သဘာဝဘေး ကိုမဆိုခံနိုင်ရည်ရှိဖော်ရန် ဆောက်လုပ်မှုစံနှင့်နှင့် အညီအခြေခံအဆောက် အအုံများဆောက်လုပ်နိုင် စေရန်	<ul style="list-style-type: none"> <li>သဘာဝဘေးတစ်ခုစီနှင့်ဆိုင် သောဆောက်လုပ်မှုပုံစံများကို အခြေခံအဆောက်အအုံများတွင် ပါဝင်လာစေရန်လမ်းညွှန်ချက် များချမှတ်ခြင်း</li> <li>ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသောအရာဝတီ တိုင်းအတွင်း(၁၀)မြို့နယ်သတ် မှတ်ပြီးအဆိုပါလမ်းညွှန်ချက်များ အတိုင်းဆောင်ရွက်စေခြင်း</li> <li>စောင့်ကြည့်လေ့လာခြင်းနှင့်သုံးသပ်ခြင်းအတွက်ကွင်းဆင်း ကြည့်ရခြင်း</li> <li>လက်တွေ့ကျင့်သုံးမှုဖြစ်စဉ်ပေါ် မှတည်ရှုလိုအပ်သောပြပြင်မှ</li> </ul>	<ul style="list-style-type: none"> <li>သဘာဝဘေးဒဏ်ခံနိုင် ရည်ရှိသောအရေးပါ သည်အခြေခံအဆောက်အအုံများတည်ဆောက်နိုင်ခြင်း</li> </ul>	(၅)နှစ်	သဘာဝဘေးကာကွယ်စောင့်ရောက်ရေးကော်မတီများအတွက် အတွက်ခုပြုရေးဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ဆည်မြောင်းဦးစီးဌာန	သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	FAO၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ	၁။

ကဏ္ဍ ရဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂၢတ)
			များကို လမ်းညွှန်ချက်များတွင် ဖြည့်စွက်ပြီးနောက်လုပ်ငန်းတို့ကို ကျယ်ကျယ်ပြန်ပြန်လိုက်နာ ကျင့်သုံးစေခြင်း						
၅-၈	မိုးခေါင်မှုမှုအကာအကွယ် ပေးခြင်းဖြင့်အပူပိုင်းဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေး	အပူပိုင်းဒေသတွင်စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်ကဏ္ဍ အလိုက်လုပ်ငန်းစဉ်များ ထည့်သွင်းဖော်ဆောင်ရှုနှင့် မြို့ပေါက်စေခြင်း	<ul style="list-style-type: none"> <li>မိုးခေါင်ခြင်းအပါအဝင်အပူပိုင်း ဒေသ၏စီးပွားရေးလူမှုများရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ၏ကိန်းကဏ္ဍး အချက်အလက်စုစုပေါ်ပေါ်ခြင်း</li> <li>အပူပိုင်းဒေသဖွံ့ဖြိုးတိုးတက်မှု အတွက်ကဏ္ဍအလိုက်လုပ်ငန်းစဉ်များအပေါ်ဆန်းစစ်ခြင်း</li> <li>အတွေးအခေါ်များ၊ အသိပညာ များ၊ အတွေ့အကြုံများဖလှယ် နိုင်မည့်စနစ်တစ်ခုဖော်ဆောင်ရန်နှင့်ပူးပေါင်းဆောင်ရွက်နိုင် သောနယ်ပယ်များသတ်မှတ်ခြင်း</li> <li>အပူပိုင်းဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက်ပေါင်းစပ်ယူက်နှံယ် သည့်နည်းလမ်းဖြင့်ဖော်ဆောင်ခြင်း (ကဏ္ဍခွဲ-၅၃-၆၅-၈နှင့် ဆက်စပ်လျက်)</li> </ul>	<ul style="list-style-type: none"> <li>အပူပိုင်းဒေသဖွံ့ဖြိုးတိုးတက်မှုအတွက်ကဏ္ဍ ကျယ်ပြန်သော နည်းလမ်းတစ်ရပ် ဖွံ့ဖြိုးလာခြင်း</li> </ul>	(၁-၂) နှစ်	သစ်တောရေးရာ ဝန်ကြီးဌာန	ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချု ထားရေးဦးစီးဌာန၊ UNCCD (UN Convention to Combat Desertifica- tion) အစီရင်ခံစာကို ပြရနေသော ဦးစီးဌာန(၁၄)ခု နှင့်အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခု	UNEP၊ FAO၊ ADPC	၃

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
		မိုးခေါင်မှုကြောင့်စိုက် ပျိုးရေးကဏ္ဍအပေါ် ထိနိုက်မှုများကိုလျော့ နည်းစေခြင်းဖြင့်အပူးပိုင်း အသေစုံပြည်သူများ၏ စားနုပ်ရိုက္ခာဖူလုံစေရန် နှင့်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ဖော်	<ul style="list-style-type: none"> <li>အပူးပိုင်းအသေတွင်အောင်မြင် စွာစိုက်ပျိုးဖြစ်တွန်းနိုင်သည့် သီးနှံများဖော်ထုတ်ရရှိနိုင်ရန် အတွက်သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း</li> <li>အပူးပိုင်းအသေတွင်ကျရောက် သောမြို့နယ်(၁၀)မြို့နယ်သတ် မှတ် ရွှေးချယ်ခြင်း အဆိုပါ(၁၀)မြို့နယ်တွင်</li> <li>မြစ်ချော်းများမှုရေတင်ခြင်း လုပ်ငန်းများမှုဖြေအောက်ရှု အသုံးချမှန်ညွှေးလမ်းများဖြင့် ရေရှိရေး လုပ်ငန်းများတိုးချွဲ ဖော်ဆောင်ပေးခြင်း</li> <li>စိုက်ခင်းများသို့ရေပေးဝေရေးစနစ် ကောင်းမွန်စေရန်ပြင်ဆင်ခြင်း</li> <li>အပူးပိုင်းအသေတွင် ရွာသွန်း သည့် မိုးရေအားအလေအလွင့် မရှိစေဘဲအကျိုးရှိစွာထိန်းသိမ်း သိမ့်းချုံအသုံးပြုနိုင်ရန်စိမ့် ဆောင်ရွက်ခြင်း</li> <li>အပူးပိုင်းစွန်းတွင်နေထိုင်သည့် ပြည်သူများအတွက် မဖြစ်လွှာ စနစ်တကျထိန်းသိမ်းနိုင်ရန်</li> </ul>	(၁-၂) နှစ်	စိုက်ပျိုးရေးစီမံခိန်း ဦးစီးဌာန၊ သစ်တော် ဦးစီးဌာန၊ အပူးပိုင်း အသေစိမ်းလန်းစို့ပြည် ရေးဦးစီးဌာန၊	ဆည်မြောင်းဦးစီး ဌာန၊ သက်ဆိုင် သောဝန်ကြီးဌာန/ ဦးစီးဌာနများ အစည်းများ	UNEP၊ FAO၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၃	

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>အတွက်မြေဆီလွှာဖွံ့ဖြိုးတိုး တက်စေရန်ဆောင်ရွက်ရမည့် နည်းပညာပေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း</p> <ul style="list-style-type: none"> <li>ဒေသနှင့်ကိုက်ညီသည့်အရည် အသွေးကောင်းမွန်သည့်မျိုးစွေ များအလွယ်တကူရပါသော်လည်းပြု နိုင်ရန်အတွက်ကျေးစွာအဆင့် မျိုးစွေဘာက်စနစ်အကောင် အထည်ဖော်ဆောင်ခြင်း</li> <li>ရေအရင်းအဖြစ်များအကျိုးရှိစွာ အသုံးချခိုင်မည့်အပူပိုင်းဒေသ စိုက်ပျိုးနည်းစနစ်များဖော် ထုတ်အသုံးချခြင်း</li> </ul>						
၅-၉	စိုက်ပျိုးရေးကဏ္ဍတွင်ရေ လွှာမျိုးခြင်းကြောင့်ထိခိုက် ခံရနိုင်မှုမှလေ့ရှိနည်းစေ ရေး	ရေလွှာမျိုးခြင်းဖြစ်ပွား နိုင်သောဒေသရှိစိုက်ပျိုး ရေးလုပ်ကိုင်သူများ အတွက်အသက်မွေးမှု လုပ်ငန်းများရေးရှုည် တည်တဲ့နိုင်ရေး အကူအညီပေးရန်	<ul style="list-style-type: none"> <li>ဧရာဝတီတိုင်းအတွင်းရွေးချယ် ထားသော(၁၀)မြို့နယ်တွင် ရေ လွှာမျိုးခြင်းနှင့်ဆားငန်ရောက်ခံ နိုင်ရည်ရှိသောသီးနှံများစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ နှင့်လယ်သမားများအားစည်းရုံး ပညာပေးခြင်း</li> <li>ရေလွှာမျိုးခြင်းနှင့်ဆားငန်ရောက် ကိုခံနိုင်ရည်ရှိသောသီးနှံများကို</li> </ul>	(၃)နှစ်	စိုက်ပျိုးရေးစီမံ ကိန်းဦးစီးဌာန	မြန်မာစိုက်ပျိုး ရေးလုပ်ငန်း၊ စိုက်ပျိုးရေး သုတေသန <sup>၁</sup> ဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊ သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	FAO၊ Action Aid၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၁	

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>စမ်းသပ်ရန်နှင့်မျိုးစွဲများများ စိုက်ပျိုးနိုင်မည့် သင့်လျှပ်သော နေရာများ သတ်မှတ်ခြင်း</p> <ul style="list-style-type: none"> <li>• လယ်လုပ်သူများ၊ ဆန်စက်လုပ် ငန်းရှင်များ၊ ဆန်ကုန်သည်များ အကြေားသတင်းအချက်အလက် ဖလှယ်မှုလွယ်ကူစေခြင်း</li> <li>• စိုက်ပျိုးရေးအတွက်တာတမ်း များဆောက်လုပ်ထိန်းသိမ်းခြင်း</li> <li>• သောက်သုံးရောက်နှင့်များ တည်ဆောက်ထိန်းသိမ်းခြင်း</li> <li>• တာတမ်းများနှင့်သောက်ရောက်နှင့် များကို လိုအပ်သလို ထိန်းသိမ်း နိုင်ရန် ရပ်စွာလူလှကို လေ့ကျင့်ပေးခြင်း</li> </ul>						
၅-၁၀	မြို့ပြတွင်မြောက်ကြောင့် ထိနိုက်ခံရနိုင်မှုလျော့ပါး စေရေး	ဘေးလျောပါးစေခြင်း နှင့်ကြိုတင်ပြင်ဆင်ခြင်း ဖြင့်လူဦးရေထားထပ်သော မြို့ပြ အေသာများတွင် မြောက်ကြောင့်ဆုံးရုံး နိုင်မှုကိုလျော့ပါးစေခြင်း	<ul style="list-style-type: none"> <li>• ပဲခူး၊ မဆုလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ရွှေဘို၊ တောင်ကြီးနှင့် ရှုံးကုန်စသော ငလျင်ကြောနှင့်ဆက်စပ်နေသော မြို့ကြီးများတွင်မြောက်ဆိုင် ရာအရေးပေါ်တုံ့ပြန်မှုစီမံကိန်း ရေးဆွဲခြင်း</li> <li>• မြို့နေလူထုမှုမြောက်လျင် နှင့်ပတ်သက်၍ အလေး ထားအာရုံစိုက်မှုရှိလာ ပြီးလုံးလောက်သော ပြင်ဆင်မှုများရှိစေခြင်း</li> </ul>	(၃)နှစ်	သက်ဆိုင်ရာ မြို့တော်စည်ပင်သာ ယာရေးကော်မတီ များ၊ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့များ	မြို့ရာနှင့်အိမ် ဖွံ့ဖြိုးရေးဦးစီး ဌာနသက်ဆိုင် သောဝန်ကြီးဌာန/ ဦးစီးဌာနများ	ADPC၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၀	

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့တော်စည်ပင်သာ ယာအဖွဲ့များနှင့်စည်ပင်သာယာ ရေးဦးစီးဌာနတို့မှုပိုးဆောင်ခြင်း</p> <ul style="list-style-type: none"> <li>● မြို့တော်းများအတွင်းရပ်ကွက် အလိုက်ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တံ့ပြန်မှုစီမံကိန်းများ ထားရှိခြင်း</li> <li>● အရေးပါသာအဆောက်အအုံ များ၏ထိခိုက်ပျက်စီးခံရနိုင်မှု အပေါ် အကဲဖြတ်ချက်ပြုစုံခြင်း</li> <li>● အဆိပါဆောက်လုပ်ထားရှိမှု များ၏ကြံ့ခိုင်မှုကိုဖြုံးတင်ရန် အတွက်ဆောင်ရွက်အကောင် အထည်ဖော်ခြင်း</li> </ul>						
၅-၁၁	သဘာဝဘေးကြောင့်ဆုံးရှုံး မှုလွှဲပြောင်းပေးနိုင်ရန် နှင့်မှုဝေနိုင်ရန်အတွက် အာမခံစာနစ်ဖော်ဆောင်ရေး	သဘာဝဘေးဆိုင်ရာ ထိခိုက်နစ်နာများကို ဓလျော်ကြေးပေးရန် ထိရောက်သော်းများ ရေးနှင့်ဓလျော်ကြေးဆိုင်ရာ နည်းလမ်းများ ဖော်ထုတ်ရန်	<ul style="list-style-type: none"> <li>● တည်ခဲသဘာဝဘေးနှင့် ပတ်သက်သည့်အာမခံထားရှိနိုင် မှုများကိုလေ့လာခြင်း</li> <li>● ဓလျော်ကြေးဆိုင်ရာအဖွဲ့အစည်းများ အတွက် ဓားနွေးပွဲများ၊ လူထု အာရုံစိုက်မှု၊ ရရှိစေမည့်အစီအစဉ် များဆောင်ရွက်ခြင်း</li> <li>● နစ်နာဆုံးရှုံးမှုလွှဲပြောင်းပေးနိုင်ရေးအစီအစဉ်ဖြစ် ပေါ်လာခြင်း၊ စမ်းသပ် အသုံးပြုနိုင်ခြင်း</li> </ul>	(၃)နှစ်	မြန်မာအာမခံ	<p>လူမှုဝန်ထမ်း ဦးစီးဌာနစိုက်ပျိုး ရေးဦးစီးဌာနီးစီး ဌာနာက်ဆိုင် သောဝန်ကြံ့ဌာန/ ဦးစီးဌာနများ</p>	အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၊	၂	

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<p>ပေါ်ရေးအတွက်သက်ဆိုင်ရာ အဖွဲ့အစည်းများကိုစည်းရုံးဆွဲ ဆောင်ခြင်း</p> <ul style="list-style-type: none"> <li>• ဘေးအန္တရာယ်ကျရောက်နိုင် သောအော်များ(ဇရာဝတီမြစ်ဝ ကျွန်းပေါ်ရှိမြှို့နယ်(၁၀)မြှို့နယ်) တွင်ပကာမစမ်းသပ်မှုအစီအစဉ် ဆောင်ရွက်ခြင်း</li> <li>• ပကာမစမ်းသပ်မှုမှုရရှိလာသော သင်ခန်းစာများကိုအခြေပြုချုပ် အဆိပါအစီအစဉ်ကိုပြန်လည် သုံးသပ်ခြင်းပြန်လည် လုပ်ဆောင်ခြင်း</li> </ul>						
၅-၁၂	ဗုံးမှုစီမံကိန်းရေးဆွဲရေး နှင့်အတည်ပြုခြင်းလုပ်ငန်း စဉ်များတွင် “သဘာဝဘေး ကြောင့်ဆုံးရုံးနိုင်မှုအား အကဲဖြတ်မှု” ကို စတင်အသုံးပြုရေး စတင်အသုံးပြုရေး	လုပ်ငန်းစီမံကိန်းများ အားအတည်ပြုခြင်း လုပ်ငန်းစဉ်တွင် သဘာဝဘေးလျော့ပါး အကဲဖြတ်မှု” ကို စတင်အသုံးပြုရေး စတင်တွင်ဖြစ်ပေါ်လာ မည့်ဆုံးရုံးနိုင်မှုများ လျော့ချရန်	<ul style="list-style-type: none"> <li>• ဗုံးမှုလုပ်ငန်းစီမံကိန်းများ၏ စီမံကိန်းရေးဆွဲရေးနှင့်အတည် ပြုခြင်းလုပ်ငန်းစဉ်များတွင် “သဘာဝဘေးကြောင့်ဆုံးရုံးနိုင်မှု အားအကဲဖြတ်မှု”ဆိုင်ရာ ညွှန်းကိန်းများပါဝင်လာစေခြင်း • အဆိပါသုံးသပ်ရွက်ချက်ဆိုင်ရာ ရွက်ရန်နှင့်ပတ်သက်၍သက်ဆိုင် ရာပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည် ဖြော်တင်ခြင်း • ဇရာဝတီတိုင်းအတွင်းမြှို့နယ်</li> </ul>	(၃)နှစ်	<ul style="list-style-type: none"> <li>• ဗုံးမှုလုပ်ငန်းရေးဆွဲရေးနှင့် အတည်ပြုခြင်းလုပ်ငန်းစဉ်များတွင် သားလျော့ပါးရေးကို ထည့်သွင်းလာခြင်း • သဘာဝဘေးကျရောက် ရာအော်များတွင် ဒိုးအိမ်စည်းစီမံပျက်စီး ဆုံးရုံးမှုလျော့နည်း စေခြင်း</li> </ul>	<ul style="list-style-type: none"> <li>• ပတ်ဝန်းကျင်ထိန်း စီးဌာန၊ ကယ်ယောက်ရေး နှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ လုပ်ရေးလုပ်ငန်း၊ သက်ဆိုင်သော ဝန်ကြီးဌာန / ဦးစီးဌာနများ</li> </ul>	<ul style="list-style-type: none"> <li>WFP၊ ADPC၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ</li> </ul>	၃	

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			(၁၀)မြို့နယ်တွင်အမှန်တကယ် ကျင့်သုံးလုပ်ဆောင်နိုင်ရန် ပုံပိုးပေးခြင်း	● စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု အတွက်အလေ့အကျင့် များမြှင့်တင်ပေးခြင်း					
၅-၁၃	တောင်ပေါ်ဒေသများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရေး	တောင်ပေါ်ဒေသများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ကိုမြှင့်တင်ရန်အတွက် မြေပြီးနှင့်အန္တရာယ်၏ အကြောင်းအရင်နှင့် သက်ရောက်နိုင်မှုကို ဖော်ထုတ်နိုင်ရန်	● ချင်းပြည်နယ်၊ ကချင်ပြည်နယ် နှင့်ရှမ်းပြည်နယ်တို့တွင်လူဦး ရောသဘာဝသယံဇာများစိုက် ပျိုးရေးစနစ်များ၊ ရေဝင်ရေလဲစီး ခန်းခွဲမှု၊ မိသားစုင်ငွေရရှိနိုင် သည့်လုပ်ငန်းများစသည်တို့၊ အတွက်လေ့လာမှုများဆောင်ရွက် ခြင်း ● မြေပြီးခြင်း၊ မြေသီလွှာလျော့နည်း လာခြင်း၊ မြေသီလွှာပြန်းတီးခြင်း ပြဿနာများအပေါ်အကဲဖြတ်ခြင်း ● စိုက်ပျိုးမြေများကိုအခြားကိစ္စရပ် များအတွက်တလွှဲအသုံးပြုခြင်း၊ ဈေးပြောင်းတောင်ယာစိုက်ပျိုး ခြင်း၊ ခွဲ့ပြုချက်မရှိပဲသစ်ပင် ခုတ်လဲခြင်း၊ အေားမဲ့တော့များ အတွင်းတောရှင်းတိရှိစွာနှင့်များ ဖမ်းဆီးခြင်း၊ စသောကိစ္စရပ်များ နှင့်ပတ်သက်၍၍သွေ့ပေးကျင့်သုံး ခြင်းအပေါ်ပြည်သူလှုထုအား စည်းလုံးပညာပေးခြင်း	● သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေ မည့်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များကျင့် သုံးဆောင်ရွက်ခြင်းကို မြှင့်တင်ပေးနိုင်ခြင်း ● တောင်ပေါ်ဒေသနေ ရပ်စွာလူထုမှုသဘာဝ အရှင်းအမြစ်စီမံခန့်ခွဲမှု ဆိုင်ရာပေးကွပ်ထုံး လုပ်နည်းများနှင့်ပတ် သက်၍အလေးကရပါမှာ ရှိလာခြင်း ● တောင်ပေါ်ဒေသနေ ရပ်စွာလူထုမှုရေရှည် တည်တဲ့မည့်ခြေယာနှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များရရှိ လာခြင်း	(၁-၂) နှစ်	ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသား ကော်မရှင်	နယ်စပ်ဒေသ နှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စည်ပင်သာ ယာရေး ဝန်ကြီးဌာနဠာရီ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာနဠာရီ လူမှုဝန်ထမ်း ဦးစီးဌာနဠာရီ မြန်မာစိုက်ပျိုး ရေးလုပ်ငန်း၊ သစ်တော်ဦးစီးဌာန	UNEP၊ WFP၊ FAO၊ ICIMOD၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၃

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင်အဖွဲ့ အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပုဂ္ဂိုလ်)
			<ul style="list-style-type: none"> <li>သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု လျော့နည်းစေမည့် ကုန်းမြင့် လယ်ယာ စိုက်ပျိုးရေးစနစ်ကို ဖော်ထုတ်ခြင်း၊ အဆိုပါကျင့်သုံး လုပ်ဆောင်မှုများကို သရပ်ပြ ဆောင်ရွက်ခြင်း</li> </ul>						

**ကဏ္ဍ-၆။ ရပ်စွာအခြေပြုသဘာဝတေး ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝတေးလျော့ပါးရေး**

## **ကျိုးကြောင်းဖော်ပြချက်**

၃၃။ ရပ်စွာလူထုသည် သဘာဝတေးနှင့်ပတ်သက်၍ ဦးစွာတံ့ပြန်ဆောင်ရွက်သူများဖြစ်သည့် နည်းတူ ဒေသတွင်းသဘာဝတေးများနှင့် သဘာဝအရင်းအမြစ်များနှင့်ပတ်သက်၍ သိကျမ်းသူများလည်း ဖြစ်ကြရာ အရေးပေါ်ချက်ချင်းဆောင်ရွက်ရသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် အရေးအပါဆုံးသူများ ဖြစ်ကြသည်။ စနစ်တကျကြိုတင်ပြင်ဆင်ထားသော ရပ်စွာအဖွဲ့အစည်းသည် သဘာဝတေးလျော့ပါးရေး အတွက်အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ လေ့လာတွေ့ရှိချက်များအရ သဘာဝ တေးဖြစ်ပွားပြီးနောက်တွင် စနစ်တကျကြိုတင်ပြင်ဆင်ထားသော ရပ်စွာလူထုသည် ကြိုတင်ပြင်ဆင်မှ အားနည်းသောရပ်စွာလူထုထက်ပုံမှန်အခြေအနေသို့ ပိုမိုမြန်ဆန်စွာရောက်ရှိနိုင်ပါသည်။ “နာဂတ်မှန်တိုင်း လွန်ကာလပူးတွဲအကဲဖြတ်မှု (Post-Nargis Joint Assessment-PONJA)” တွင်လည်း “ရပ်စွာအခြေပြု သဘာဝတေးကြိုတင်ပြင်ဆင်ရေးနှင့်ထိခိုက်ဆုံးရုံးနှင့်မှုအပေါ်အလေးထားရေး” ကဏ္ဍကို အလျင်အမြန်နှင့်အချိန်တို့အတွင်း အကောင်အထည်ဖော်သင့်ကြောင်းဖော်ပြထားပါသည်။ “တေးလျော့ပါး ရေးတွင် အပြည့်အဝပါဝင်ဆောင်ရွက်သော ရပ်စွာလူထုကဏ္ဍ”ကို “နာဂတ်မှန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ကြိုတင်ပြင်ဆင်မှုအစီအစဉ် (Post-Nargis Recovery and Preparedness Plan - PONREPP)”၏ မျှော်မှန်းရလဒ်များအဖြစ် ဖော်ပြထားပါသည်။ ထို့အတူ ရပ်စွာအခြေပြု သဘာဝတေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်တေးလျော့ပါးစေရေးသည်လည်း ယိုဂိုမှုဘောင်လုပ်ငန်းစဉ် များ (Hyogo Framework for Action - HFA)တွင် ကဏ္ဍများစွာနှင့် ပေါင်းစပ်ယုက်နှုယ်နေသော အကြောင်းအရာအဖြစ် ထည့်သွင်းထားပါသည်။

၃၄။ ပြည့်စုံကျယ်ပြန်သော ရပ်စွာအခြေပြုသဘာဝတေးကြိုတင်ပြင်ဆင်ရေးနှင့် တေးလျော့ပါး စေရေး လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ ဤကဏ္ဍသည် ရပ်စွာအခြေပြု သဘာဝ တေးလျော့ပါးရေးအတွက် မူဘောင်တစ်ရပ် ပေါ်ထွက်လာရန်နှင့် ရပ်စွာအဆင့် သဘာဝတေး ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝတေးလျော့ပါးရေးအတွက် လုပ်ငန်းများဖော်ထုတ်ရန် ရည်ရွယ်ပါသည်။

## **ဆောင်ရွက်ရန်ကဏ္ဍခွဲများ**

**ကဏ္ဍခွဲ ၆-၁။ ရပ်စွာအခြေပြုသဘာဝတေးလျော့ပါးရေးမူဝါဒပေါ်ပေါက်လာစေရေး**

၃၅။ ရပ်စွာအခြေပြု သဘာဝတေးလျော့ပါးရေး မူဝါဒရေးဆွဲရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကဏ္ဍမှ ပါဝင်ရန် ဖြစ်ပါသည်။ အဆိုပါမူဝါဒ၏ ရည်ရွယ်ချက်မှာ ရပ်စွာအခြေပြု သဘာဝတေး ကြိုတင်ပြင်ဆင်ရေးနှင့် တေးလျော့ပါး ရေးအတွက် မူဘောင်တစ်ရပ်ဖြစ်ပေါ်စေရန်နှင့် အနာဂတ်တွင်ဆောင်ရွက်မည့် အဆိုပါလုပ်ငန်းစီမံကိန်း

များ အကောင်အထည်ဖော်ရာတွင် လမ်းညွှန်မှုပေးနိုင်ရန် ဖြစ်ပါသည်။ အဆိုပါမူဝါဒရေးဆွဲရန်အတွက် ဝန်ကြီးဌာနများမှ ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးဆိုင်ရာ ပညာရှင်များပါဝင်သော အထောက် အကူပြုလုပ်ငန်းအဖွဲ့(Task Force) တစ်ရပ်စွဲစည်းရန် ဖြစ်ပါသည်။ အဆိုပါအဖွဲ့သည် UNDP၊ ASEAN၊ ADPC ကဲ့သို့သော ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးကိုဒေသအတွင်း၌စတင်ကျင့်သုံး လုပ်ဆောင်လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် အခြားအဆီယံနိုင်ငံများ၏ အလားတူ မူဝါဒများကိုလေ့လာရန် ဖြစ်ပါသည်။ အဆိုပါမူဝါဒတွင် လုပ်ငန်းနှင့်သက်ဆိုင်သူအားလုံး နှင့်ပတ်သက်ဆက်နွေ့ယ်မှု၊ လိုအပ်ချက်စသည်တို့ကို ထင်ဟပ်ပေါ်လွှင်စေရန် ရေးဆွဲမည်ဖြစ်ပါသည်။ အဆိုပါ မူဝါဒကို အတည်ပြုနိုင်ရန်နှင့် လက်တွေကျင့်သုံးလုပ်ဆောင်နိုင်စေရန် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှုံးရေးဗဟိုကော်မတီသို့ တင်ပြမည် ဖြစ်ပါသည်။

### ကဏ္ဍ ၆-၂။ အမျိုးသားအဆင့် ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးအစီအစဉ် ဆောင်ရွက်ရေး

၆၆။ ရည်မှန်းချက်မှာ တစ်နိုင်ငံလုံးရှိ ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေး အစီအစဉ် များ တစ်ပြီးညီ ဖြစ်စေရန် ဖြစ်သည်။ နိုင်ငံအတွင်း ရပ်စွာအခြေပြု သဘာဝဘေးလျော့ပါးရေး အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုရေးအတွက် ဝန်ကြီးဌာနအသီးသီး၏ အဓန်းကဏ္ဍများကို ရှင်းလင်းတိကျွား ဖော်ပြခြင်းဖြင့် အဆိုပါရည်မှန်းချက် ပေါက်မြောက်အောင်မြင် နိုင်ရန်ရည်ရွယ်ပါသည်။ ဤကဏ္ဍခွဲတွင် အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုစနစ်နှင့်သတင်းအချက်အလက်ဖလှယ်ရေး၏အရေးပါမှုကိုအလေးအနက်ထားလျက် ငင်းတို့ အတွက် လက်တွေလုပ်ဆောင်နိုင်မည့်နည်းလမ်းများကိုပုံးစိုင်ရန် ဖြစ်ပါသည်။ လူမှုဝန်ထမ်းကော်မှတ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဤကဏ္ဍခွဲ၏လုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြုရန် ဖြစ်ပြီး ကဏ္ဍခွဲ ၆-၁ “ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးမူဝါဒပေါ်ပေါက်လာစေရေး” နှင့်အညီ ဆောင်ရွက်ရန်လည်းဖြစ်ပါသည်။ ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးတွင် အတွေ့အကြံရှိရှိသော မြန်မာနိုင်ငံကြက်ခြနိုင်သင်း၊ UNDP နှင့် အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့်လည်း ပူးတွဲ လုပ်ဆောင်သင့်ပါသည်။

### ကဏ္ဍ ၆-၃။ ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးဆိုင်ရာစောင့်ရေးနှင့်ရာစောင့်ရာစောင့်ရေးမှာ အားပေးမြှုင့်တင်ရေး

၆၇။ ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ အောင်မြင်ရန်မှာ အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော်ရသည့် ရပ်စွာအတွင်းရှိလှတု၏ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း၌ မူတည်ပါသည်။ ဤကဏ္ဍခွဲအရ ဒေသခံများ၏ လိုအပ်ချက်များကို အခြေခံသော သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကိုပုံးစိုင်ဖော်ခြင်း၊ အကောင်အထည်ဖော်ခြင်းတို့၏ဒေသခံများကိုယ်တိုင်ပါဝင်စေခြင်းဖြင့်ရပ်စွာ

စေတန္ဒဝန်ထမ်းစိတ်ဓာတ်ကို ရင့်သန်လာစေရန် ရည်ရွယ်ပါသည်။ ရပ်စွာသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီများ၏ ကြီးကြပ်မှုအောက်တွင် ရပ်စွာစေတန္ဒဝန်ထမ်းအဖွဲ့များ ဖွဲ့စည်းရန် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၆-၄။ ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးဆိုင်ရာအရင်းအမြစ်ဌာနများ တည်ထောင်ရေး

၆။ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအောက်ရှိစီမံကိန်းရေးဆွဲရေးဦးစီးဌာနသည် ရပ်စွာအခြေပြု သဘာဝဘေး လျော့ပါးရေးဆိုင်ရာ အရင်းအမြစ်ဌာနများ ဖွဲ့စည်းတည်ထောင်ရန်အတွက် ဦးဆောင်နိုင်သော အဖွဲ့အစည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံအတွင်းရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးဆိုင်ရာ အလေ့အကျင့်များ ပြုစပ်ပြုးထောင်ရာ တွင် ရွှေ့တန်းမှ ပါဝင်လျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း၌ ဖြန့်ကြက်ထားသော စေတန္ဒဝန်ထမ်းများအပြင် ငှါး၏ရုံးခွဲများအကြား ထိရောက်သောဆက်သွယ်မှုကွန်ရက်နှင့် ကျမ်းကျင်ဝန်ထမ်းများဖြင့် လုပ်န်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒေသဆိုင်ရာသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီများ၏ ပူးပေါင်းပါဝင်မှုဖြင့်၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနသည် ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးဆိုင်ရာ အရင်းအမြစ်ဌာနများကို ပုံဖော်ဖွဲ့စည်းတည်ထောင်ရန် ဖြစ်ပါသည်။ အဆိုပါအရင်းအမြစ်ဌာနများ၏ အခန်းကဏ္ဍသည် နေရာဒေသကိုလိုက်၍ အနည်းငယ်စီကွာခြားနိုင်သော်လည်း အမိကကျသောလုပ်ငန်းဆောင်တာများအဖြစ် ရပ်စွာအခြေပြု သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများအပေါ် လမ်းညွှန်ချက်များစုစုပေါင်းထားရှိပုံးပေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဖြူးခြင်း၊ ပညာပေးခြင်းနှင့်ဆက်သွယ်ခြင်း(Information, Education, Communication - IEC)ဆိုင်ရာ စာရွက်စာတမ်းများတို့ကို ထုတ်ဝေဖြန့်ဖြူးခြင်းဖြင့် ရပ်စွာလူထုမှုသဘာဝဘေးများအပေါ် ပိုမိုအလေးဂရုပြုလာစေခြင်း၊ ရပ်စွာ၏ရပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုများနှင့် လူသားအရင်းအမြစ်ဆိုင်ရာ အချက်အလက်များ စုစုပေါင်းထားရှိခြင်း၊ ထိန်းသိမ်းခြင်းတို့ ပါဝင်ရန် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၆-၅။ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့်သဘာဝဘေးလျော့ပါးရေးအတွက် အသေးစားငွေကြေးထောက်ပုံးမှုအစီအစဉ်ဆောင်ရွက်ရေး

၆၉။ ဤကဏ္ဍခွဲအစီအစဉ်ကို အခြားဒေသများ၏ မစတင်မီ စရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ တန်သံရီတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိမြို့နယ်များတွင် စမ်းသပ်အစီအစဉ်(၁၀)ခု စတင်ဆောင်ရွက်မည် ဖြစ်ပါသည်။ အမိကထားလုပ်ဆောင်ရန်မှာ လမ်းအမြင့်များကို ပိုမိုဖြောင်းခြင်းဖြင့် ရေလျှော့ခြင်းကို ဟန့်တားကာကွယ်နိုင်သောတာများအဖြစ်

လည်းကောင်း၊ ရေလွှတ်အသက်ကယ်လမ်းတာပေါင်များအဖြစ်လည်းကောင်း အသုံးပြနိုင်စေခြင်း၊ ဘေးလွှတ်ရာအေးများသို့ ရောက်ရှိနိုင်သော လမ်းကြောင်းများကို ညွှန်ပြသည့်အမှတ်အသားများ ပြုလုပ် စေခြင်းတို့ ဖြစ်ပါသည်။ ကန်ဦးတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်များဖြင့် မြို့နယ်အဆင့် အသေးစားငွေကြေးထောက်ပံ့မှုကော်မတီတစ်ရပ် ဖွဲ့စည်းရန် ဖြစ်ပါသည်။ ထိုကော်မတီသည် မြို့နယ်အဆင့်အသေးစားငွေကြေးထောက်ပံ့မှုအစီအစဉ်များ ရေးဆွဲရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရေးကို တာဝန်ယူရန် ဖြစ်ပါသည်။ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရွင်များအသင်းနှင့် ကျေးဇားမှုတာဝန်ရှိသူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီး ဆောင်ရွက်ချက်များအပေါ် အနီးကပ် ကြိုးကြပ်ရန် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၆-၆။ အသေးစားချေးငွေအစီအစဉ်ဆောင်ရွက်ရေး

၇၀။ သဘာဝဘေးကျရောက်နိုင်သောအေးသရှိ ရပ်စွာလူထုအတွက် အသက်မွေးမှုအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်စေရန်အတွက် ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၂၀)တွင် အသေးစားချေးငွေအစီအစဉ်ကို စမ်းသပ်စတင်ရန် ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းတွင် အတွေ့အကြုံရှိသော အစိုးရမဟုတ်သောအဖွဲ့အစည်းများ ( ဥပမာ - PACT Myanmar ) နှင့် UNDP တို့မှ ပူးပေါင်းလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်၏ ကဏ္ဍတစ်ရပ်အဖြစ် ရပ်စွာလူထုအား ငြင်းတို့၏ ကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းများကို တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့အနေဖြင့်သော်လည်းကောင်း စတင်လုပ်ဆောင်နိုင်ရန် အသက်မွေးမှုလုပ်ငန်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရန် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် အေသာအတွင်းရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ပါဝင်မှု ဖြင့် ထုတ်ကုန်ပစ္စည်းများအတွက် ချေးကွက်ရရှိစေရေး အကူအညီပေးရန် ဖြစ်ပါသည်။

### ကဏ္ဍခွဲ ၆-၇။ ရပ်စွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးပေါင်းစပ်ပါဝင်လာစေရေး

၇၁။ ဤကဏ္ဍခွဲတွင် ရပ်စွာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစီမံကိန်းများတွင် ရပ်စွာအခြေပြု သဘာဝဘေးလျော့ပါးရေးအကြောင်းရပ်ကိုပါဝင်ထည့်သွင်းလာစေရန် ကြိုးပမ်းလုပ်ဆောင်သွားရန် ဖြစ်ပါသည်။ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ ကျေးဇား(၃၀)တွင် စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများတွင် ရပ်စွာအခြေပြု သဘာဝဘေးလျော့ပါးရေးကို ထည့်သွင်းနိုင်စေရန်အတွက် စာရင်းပြစ်ရန် ဖြစ်ပါသည်။ ကျေးဇားတာဝန်ရှိသူများမှ မည်သည့်လုပ်ငန်းစီမံချက်များတွင် ရပ်စွာအခြေပြုသဘာဝဘေး လျော့ပါးရေးကို မည်သည့်ပုံစံဖြင့် ပါဝင်စေမည်ဆိုသည့် အပေါ်တွင် အဆုံးအဖြတ်ပေးရန်ဖြစ်ပါသည်။ ကျေးဇားတာဝန်ရှိသူများသည် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်မှ လုပ်ငန်းစဉ်ကို အနီးကပ်ကြိုးကြပ်ရန်နှင့် မြို့နယ်အဆင့်မှ ပုံမှန်အစည်းအဝေးများ ကျင်းပပေးခြင်း

ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သောဌာန၊ အဖွဲ့အစည်းများအကြား သတင်းအချက်အလက်ဖလှယ် နိုင်မှုရှိစေရေး ဆောင်ရွက်ရန် ဖြစ်ပါသည်။

**ကဏ္ဍခွဲ ၆-၈။ ရပ်စွာအခြေပြုသဘာဝအရင်းအမြစ်များစီမံခန့်ခွဲမှုအစီအစဉ်များဖွံ့ဖြိုးလာစေရေးနှင့် အကောင်အထည်ဖော်ရေး**

၇၂။ ဤကဏ္ဍခွဲသည် သဘာဝအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များနှင့် ကျေးစွာလူမှုအဖွဲ့အစည်းများ၏ အပ်ချုပ်မှု၊ ယဉ်ကျေးမှုနှင့်စည်းကမ်းဓလေ့ထုံးစံများကို ချိတ်ဆက်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍခွဲတွင် နိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသော အဖွဲ့အစည်းများအကြား ဆက်သွယ်မှုကွန်ရက်ဖွဲ့စည်းတည်ထောင်ရန် ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းကို စမ်းသပ်လုပ်ဆောင်ရန် ဧရာဝတီတိုင်းနှင့် ရမ်းပြည်နယ်အတွင်း မြို့နယ်ကို ရွေးချယ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစဉ်အလာကောင်းများသည် သဘာဝဘေးလျော့ပါးရေးနှင့် မည်သို့ ဆက်စပ်မှုရှိကြောင်းကို ရပ်စွာလူထုအား အသိပညာပေးရန် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကျေးစွာ၏ လိုအပ်ချက်များအပေါ်မှတည်၍သာဝအရင်းအမြစ်များစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဖော်ဆောင်ရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ကဏ္ဍခွဲ ၆-၃ “ ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးဆိုင်ရာ စေတန္ဒုဝန်ထမ်းစိတ်စိတ်ကို အားပေးမြှင့်တင်ရေး ” အရ ဖွဲ့စည်းထားသော ရပ်စွာ စေတန္ဒုဝန်ထမ်းအဖွဲ့များအား ဤလုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ရေးအတွက် ကူညီဆောင်ရွက်ရန် တာဝန်များပေးအပ်နိုင်ပါသည်။

**ကဏ္ဍခွဲ ၆-၉။ ရပ်စွာသဘာဝဘေးလျော့ပါးရေးဆိုင်ရာအစဉ်အလာကောင်းများနှင့် ပတ်သက်၍ စာအုပ်စာတမ်း၊ မှတ်တမ်းများ ထိန်းသိမ်းထားရှိရေး**

၇၃။ မြန်မာနိုင်ငံတွင် ရပ်စွာအခြေပြုသဘာဝဘေးလျော့ပါးရေးနှင့်ပတ်သက်၍ ရပ်စွာလူထု၏ သဘာဝဘေးလျော့ပါးရေး အစဉ်အလာကောင်းများကို ဖော်ထုတ်မှတ်တမ်းတင်ရန် လိုအပ်ပါသည်။ ဤကဏ္ဍခွဲတွင် နိုင်ငံအတွင်းသဘာဝဘေးကျရောက်နိုင်သည်။ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၀)မြို့နယ်တွင် စစ်တမ်းများကောက်ယူရှုံး အထောက်အကူပြုရန်နှင့် နိုင်ငံအတွင်း အခြားဒေသများတွင် ပုံစံယူကျင့်သုံးနိုင်မည့် ရပ်စွာလူထုမှုံးဆောင်သော အစဉ်အလာကောင်းများကို ဖော်ထုတ်မှတ်တမ်းများ ထားရှိနိုင်ရန် ဆောင်ရွက်မည် ဖြစ်ပါသည်။

ထေား(၉)

ကဏ္ဍ-၆။ ရပ်စွာအခြေပြုသဘာဝတေးကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝတေးလျော့ပါးရေး

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပေါ်တော်)
၆-၁	ရပ်စွာအခြေပြုသဘာဝ တေးလျော့ပါးရေးမှတ်၃ ပေါ်ပေါက်လာစေရေး	ရပ်စွာအခြေပြုသဘာဝတေး လျော့ပါးရေးအစီအစဉ် အကောင်အထည်ဖော်မှုများ ကို အထောက်အပံ့ပေးရန်	<ul style="list-style-type: none"> <li>အာဆီယံနိုင်ငံများမှ ရပ်စွာ အခြေပြုသဘာဝတေးလျော့ပါးရေး မှတ်၃များ စုစည်းလေ့လာခြင်း</li> <li>သက်ဆိုင်သူများပူးပေါင်းပါဝင်သည့် နည်းလမ်းဖြင့်နိုင်ငံအတွက်သင့်လျော် မည့်ရပ်စွာအခြေပြုသဘာဝတေး လျော့ပါးရေးမှတ်၃တစ်ရပ်ရေးခွဲခြင်း</li> <li>ယင်းမှတ်၃ကိုယူကော်မတီသို့ တင်ပြခြင်း</li> </ul>	<ul style="list-style-type: none"> <li>ရပ်စွာအခြေပြု သဘာဝတေးစီမံခန့်ခွဲမှု အစီအစဉ်များ၏ အရေးပါမှုကိုသိရှိပြီး၊ အကောင်အထည်ဖော် ရေးအတွက်အထောက် အပံ့ရရှိလာခြင်း</li> </ul>	(၂)နှစ်	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန	အတွေထွေအုပ် ချုပ်ရေးဦးစီး ဌာနသာက်ဆိုင် သားရေးဝန်ကြီး ဌာန/ဦးစီးဌာန များ	UNDP၊ UNICEF၊ UNAIDS၊ ASEAN၊ ADPC၊မြန်မာ နိုင်ငံကြော်ခြေနှီး အသင်း၊ACF၊ အစိုးရမဟုတ် သောအဖွဲ့ အစဉ်းများ၊	၀
၆-၂	အမျိုးသားအဆင့် ရပ်စွာအခြေပြုသဘာဝ တေးလျော့ပါးရေးအစီ အစဉ်ဆောင်ရွက်ရေး	နိုင်ငံတော်တစ်ဝန်းတွင် ရပ်စွာအခြေပြုသဘာဝ တေးလျော့ပါးရေးအစီ အစဉ်တစ်ရပ်ရေးခွဲရန်	<ul style="list-style-type: none"> <li>မြန်မာနိုင်ငံ၏ ရပ်စွာအခြေပြုသဘာဝ တေးလျော့ပါးရေးအစီအစဉ်ကို အထောက်အကူပြုရေးတွင်ဝန်ကြီး ဌာနအသီးသီး၏ အခန်းကဏ္ဍကိုဖော် ပြသည့်အစီအစဉ်တစ်ခုရေးခွဲခြင်း</li> <li>အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြားပူးပေါင်း ဆောင်ရွက်မှုစနစ်နှင့်ကွန်ရက်စနစ် အတွက်ရှင်းလင်းသောလမ်းညွှန် ချက်ပေါ်ပေါက်ရေးဆောင်ရွက်ခြင်း</li> </ul>	<ul style="list-style-type: none"> <li>ရပ်စွာအခြေပြုသဘာဝ တေးလျော့ပါးရေးအယူ အဆကုံကျယ်ပြန်စွာ၊ လက်ခံလာခြင်း</li> <li>နိုင်ငံတော်ဝန်းရပ်စွာ အခြေပြုသဘာဝတေး လျော့ပါးရေးအစီအစဉ် များညီးနှင့်ဆောင်ရွက် လာနိုင်ခြင်း</li> </ul>	(၃)နှစ်	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန	ပညာရေး၊ကျော်း မာရေး၊ပို့ဆောင် ရေး၊မွေး/ရေ၊ လယ်/ဆည် ဝန်ကြီးဌာနများ၊ သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ မြန်မာနိုင်ငံ ကြော်ခြေနှီး အသင်း၊ အစိုးရ <sup>၁</sup> မဟုတ်သောအ <sup>၂</sup> ဖွဲ့အစည်းများ၊	UNDP၊ UNAIDS၊ UNICEF၊ World Vision၊ Oxfam၊ မြန်မာနိုင်ငံ ကြော်ခြေနှီး အသင်း၊ အစိုးရ <sup>၁</sup> မဟုတ်သောအ <sup>၂</sup> ဖွဲ့အစည်းများ၊	၀
၆-၃	ရပ်စွာအခြေပြုသဘာဝ တေးလျော့ပါးရေးဆိုင် ရာစောင့်နှုံးဝန်း စိတ်ဓာတ်ကိုအားပေး မြင်းတင်ရေး	ရေရှည်တည်တုံးသော ရပ်စွာလူထုံးဆောင်သည့် သဘာဝတေးလျော့ပါးရေး လုပ်ငန်းဆောင်ရွက်ချက် များကိုအားပေးရန်	<ul style="list-style-type: none"> <li>ကျေးဇူးအုပ်စုသဘာဝတေး ကာကွယ် စောင့်ရောက်ရေး၊ ကော်မတီများအောက်တွင် ကျေးဇူးစောင့်နှုံးဝန်းအဖွဲ့များ ဖွဲ့စည်းခြင်း</li> </ul>	<ul style="list-style-type: none"> <li>စောနှုံးဝန်ထမ်းစိတ် ဓာတ်နှင့် ရပ်စွာလူထု ပါဝင်ဆောင်ရွက်မှု စိတ်ဓာတ်ရှင်းသန်လာ ခြင်း</li> </ul>	(၂)နှစ်	ပြည်နယ်/တိုင်း သဘာဝတေးကာ ကွယ်စောင်ရွက်ရေး ကော်မတီများ ရေးကော်မတီ	ခရိုင်/မြို့နယ် အဆင့်သဘာဝ <sup>၁</sup> တေးကာကွယ် စောင်ရွက်ရေး ကော်မတီ	UNDP၊ UNV၊ မြန်မာနိုင်ငံ ကြော်ခြေနှီး အသင်း၊	၀

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှုပ်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ယူပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)	
			<ul style="list-style-type: none"> <li>မြန်မာနိုင်ငံကြက်ခြေနှင့်အသင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့်ယူပေါင်း၍ အခြေခံဆုံးနိုင်မှ အကဲဖြတ်ချက်နှင့်ဖြစ်ရပ်/ပြဿနာ ကိုဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ သင်တန်းများပေးခြင်း</li> <li>ရပ်ရွာအခြေပြုသဘာဝဘေး လျော့ပါးရေးအစီအစဉ် ဖွံ့ဖြိုးရေး အတွက်စေတန္ဒုဝန်ထမ်းများကို အကူအညီပေးခြင်း(ကဏ္ဍခွဲ-၂၊ ၆-၅၊ ၆-၇ဘုံနှင့် ဆက်စပ်လျက်) အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့်ညီးနှင့်ဆောင်ရွက်ရေးအတွက် ဖြို့နယ်အဆင့်ရှိစေတန္ဒုဝန်ထမ်း အဖွဲ့များ၏သတင်းအချက်အလက် စုစုပေါင်း ထိန်းသိမ်းထားရှိခြင်း</li> <li>သဘာဝဘေး စီမံခန့်ခွဲရေးအတွက် စေတန္ဒုဝန်ထမ်းအဖွဲ့များဖွဲ့စည်း ခြင်းရှိအားပေးခြင်း</li> </ul>	<ul style="list-style-type: none"> <li>ရပ်ရွာလူထုမှာသဘာဝ ဘေးလျော့ပါးရေး အကြောင်းအရာများ အပေါ် နားလည်မှု တိုးမြှင့်လာခြင်း</li> <li>ရပ်ရွာလူထုမှာပါဝင် ဆောင်ရွက်လာ စေခြင်း</li> </ul>				ယူး၊ သက်ဆိုင် သော ဝန်ကြီး ဌာန/ဦးဌာန များ	Care Myanmar၊ IRCLWF၊ Save the Children၊ Action Aid၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	
၆-၄	ရပ်ရွာအခြေပြုသဘာဝ ဘေးလျော့ပါးရေးဆိုင် ရာအရင်းအမြစ်ဌာနများ တည်ထောင်ရေး	မဟာဗျာဗျာကျေသောအော် များ၌ရပ်ရွာအခြေပြု သဘာဝဘေးလျော့ပါးရေး ဆိုင်ရာသတင်းအချက် အလက်များနှင့်ပတ်သက် ၍ တာဝန်ယူဖြစ်ရှင်း	<ul style="list-style-type: none"> <li>ရပ်ရွာအခြေပြုသဘာဝဘေးလျော့ ပါးရေးဆိုင်ရာအရင်းအမြစ်ဌာန များ၏တိကျသောအခန်းကဏ္ဍနှင့် တာဝန်များသတ်မှတ်ခြင်း</li> <li>အဆိုပါဌာနများအတွက်(၃)နှစ်တာ အစီအစဉ်များရေးဆွဲခြင်း</li> </ul>	(၃)နှစ်	စီမံကိန်းရေးဆွဲ ရေးဦးစီးဌာနမီး သတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦး စီးဌာနကော် ဆယ်ရေးနှင့်	ပြန်ကြားရေး ဝန်ကြီးဌာနမီး သတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦး စီးဌာနကော် ဆယ်ရေးနှင့်	UNDP၊ ADPC၊ Save the Children၊ မြန်မာနိုင်ငံ ကြက်ခြေနှင့် အသင်း	၃		

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှုပ်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ယူပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
		လင်းနိုင်မည့်နေရာတစ်ခု ပေါ်ပေါက်ရန်	● မြို့နယ်အဆင့်ရပ်စွာအခြေခံ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အရင်းအမြတ်ဌာနများတည်ထောင် ခြင်း	● ရပ်စွာအခြေခံပြုသဘာဝ ဘေးလျော့ပါးရေး အစီအစဉ်များအကောင် အထည်ဖော်ရေးအတွက် လိုအပ်သောနည်းပညာ ထောက်ပံ့မှုပေးနိုင်ခြင်း				ပြန်လည်နေရာ ချထားရေးဦးစီး ဌာန	
၆-၅	အသေးစားငွေကြား ထောက်ပံ့မှုအစီအစဉ် ဖြင့်သဘာဝဘေးကြို တင်ပြင်ဆင်ရေးနှင့် သဘာဝဘေးလျော့ပါး ရေးအတွက်ဆောင်ရွက် ရေး	အသေးစားငွေကြား ထောက်ပံ့မှုအစီအစဉ် တူထောင်ခြင်းဖြင့်ရပ်စွာ လူထုံးဆောင်သည့် သဘာဝဘေးကြိုတင် ပြင်ဆင်ရေးနှင့်သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများ ဖြင့်တင်ရန်	● ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ တန်သံ့ရိုတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင် စမ်းသပ်အစီအစဉ်(၁၀)ခုစီ သတ်မှတ်ခြင်း ● ဌာနဆိုင်ရာအရာရှိများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများမှုကိုယ်စား လှယ်များပါဝင်သောမြို့နယ်အဆင့် အသေးစားငွေကြားထောက်ပံ့မှုကော် မတီများဖွံ့ဖည်းခြင်း ● တိကျသောစည်းမျဉ်း/စည်းကမ်း များဖြင့်မြို့နယ်အဆင့်အသေးစား ငွေကြားထောက်ပံ့မှုအစီအစဉ်များ ဖော်ဆောင်ခြင်း ● စီမံကိန်းများရွေးချယ်အကောင် အထည်ဖော်ခြင်း ● အလားတူအစီအစဉ်များသို့မဟုတ် ပိုမိုကျယ်ပြန့်သောလုပ်ငန်း	● ကျေးစွာအဆင့်၏ကန်းလုပ်ရားဆောင်ရွက်ချက် များပေါ်ပေါက်လာခြင်း ● ရပ်စွာလူထုံးမှုသဘာဝ ဘေးခံနိုင်ရည်စွမ်းတိုး တက်လာခြင်း	(၃)နှစ်	အထွေထွေအပ် ချပ်ရေးဦးစီးဌာန မြန်မာနိုင်ငံ အမျိုးသမီးရေး ရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရုံး များအသင်း၊ Action Aid၊ Oxfam၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	သက်ဆိုင်သော ဝန်ကြီးဌာန/ ဦးစီးဌာနများ	UNDP၊ မြန်မာနိုင်ငံ အမျိုးသမီးရေး ရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရုံး၊ များအသင်း၊ Action Aid၊ Oxfam၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၀

ကဏ္ဍ ခဲ့များ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှုပ်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
			စီမံကိန်းများအခြားအေသာများတွင် ဆောင်ရွက်ရေးစီမံချက်ရေးဆွဲခြင်း						
၆-၆	အသေးစားချေးငွေအစီ အစဉ်ဆောင်ရွက်ရေး	သဘာဝဘေးကျရောက်နှင့် သော အေသာများတွင် အတွက်ရွေးချယ်စရာ အသက်မွေးမှုအခွင့်အလမ်း များပိုမိုဖော်တိုးပေးရန်	<ul style="list-style-type: none"> <li>ရောဝတီတိုင်း၊ မကျော်တိုင်း၊ ရရှင် ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ တွင် (၅)မြို့နယ်တို့ စုစုပေါင်း(၂၀) မြို့နယ်တွင် ရပ်စွာအခြေခြား အဖွဲ့ အစဉ်များမှတစ်ဆင့် အသေးစား ချေးငွေအစီအစဉ်တည်ထောင်ခြင်း</li> <li>ရပ်စွာလူထုအတွက်အခြားရွေးချယ် စရာအသက်မွေးဝမ်းကျောင်းလုပ် ငန်းသင်တန်းများဖွံ့ဖြိုးလှစ်ပေးခြင်း</li> <li>ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများပါဝင် လာခြင်းဖြင့် ရပ်စွာလူထု၏ထုတ် ကုန်များဖျေးကွက်ရရှိရေးအတွက် ရပ်စွာလူထုကိုအကုအညီပေးခြင်း</li> </ul>	(၅)နှစ်	အထွေထွေအပ် ချုပ်ရေးဦးစီးဌာန၊ သမဝါယမ္မားစီး ဌာန	UNDP၊ FAO၊ PACT Myanmar Oxfam၊ ဖုဂ္ဂလိကလုပ် ငန်းများ	၁၁		
၆-၇	ရပ်စွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင်ရပ်စွာ အခြေခြားသဘာဝဘေး လျော့ပါးရေးပေါင်းစပ် ပါဝင်လာစေရေး	ရပ်စွာအဆင့်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု လုပ်ငန်းစီမံကိန်းများနှင့် အစီအစဉ်များ အကောင်အထည်ဖော်ရန်	<ul style="list-style-type: none"> <li>ရောဝတီတိုင်းနှင့်မန္တလေးတို့ တွင်ကျေးဇာ(၃၀)သတ်မှတ်ခြင်း</li> <li>အဆိုပါကျေးဇာများရှိ စီမံကိန်းရေး ဆွဲဖြိုးဖြစ်သော ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများ၏ စာရင်းကိုပြုစုံခြင်း</li> <li>ဖွံ့ဖြိုးနှုတ်ငန်းစီမံကိန်းများတွင် သဘာဝဘေးလျော့ပါးစေရေး လုပ်ငန်းများထည့်သွင်းပါဝင်လာစေ ရန်အချက်အလက်များဖော်ထုတ်ခြင်း အတွက် ရပ်စွာမှုအဖွဲ့အစဉ်များကို</li> </ul>	(၃)နှစ်	အထွေထွေအပ် ချုပ်ရေးဦးစီးဌာန၊ နှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စည်ပင် သာယာရေး ဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန၊ သက်ဆိုင်သော	UNDP၊ FAO၊ UNAIDS၊ World Vision၊ LWF၊ အစိုးရမဟုတ် သောအဖွဲ့ အစဉ်များ၊	၁၁		

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှုပ်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင် အဖွဲ့.အစည်း	အခြားအစိုးရ ဌာနများ	ယူပေါင်းပါ ဝင်မည့်အဖွဲ့. အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
			<p>အကူအညီပေးခြင်း (၅-၃နှင့်ဆက်စပ်လျက်)</p> <ul style="list-style-type: none"> <li>● ရပ်စွာအဖွဲ့များမှအကောင်အထည်ဖော်မှုအပေါ်အနီးကပ်စောင့်ကြည့်ခြင်း</li> <li>● အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများအကြားမြှို့နယ်အဆင့်ဆွေးနွေးဖွဲ့များ ပုံမှန်ကျင်းပခြင်း</li> </ul>				ဝန်ကြီးဌာန/ ဦးစီးဌာနများ		
၆-၈	ရပ်စွာအခြေပြုသဘာဝ အရင်းအမြှတ်များစီမံခန့်ခွဲမှုအစီအစဉ်များဖွံ့ဖြိုးလာစေရေးနှင့်အကောင်အထည်ဖော်ရေး	ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်ဆိုင် ရာအလွှာအကျင့်ကောင်း များ မြှင့်တင်ပေးရန်	<ul style="list-style-type: none"> <li>● သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းများအကြားဆက်သွယ်မှု ကွန်ရက်ဖွဲ့စည်းတည်ထောင်ခြင်း</li> <li>● ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် (၅)မြှို့နယ်စီ၊ စုစုပေါင်း(၁၀)မြှို့နယ်၏သဘာဝပတ်ဝန်းကျင်နှင့်သဘာဝသေးလျော့ပါးရေးတို့အကြားဆက်စပ်မှုနှင့်ပတ်သက်၍ ရပ်စွာလူထုမှုအလေးထားကရာဇ်လာခြင်း၊ အသိပညာတို့များလာခြင်း</li> <li>● ရပ်စွာအခြေပြုစောနှုဂ္ဂဝန်ထမ်းများ၏လိုအပ်ချက်များအပေါ်မှုတည်၍သင့်လျော့သော သဘာဝအရင်းအမြတ်များ စီမံခန့်ခွဲမှုအစီအစဉ်များရေးဆွဲခြင်း၊ ဖွံ့ဖြိုးစေခြင်းတို့အတွက်ကူညီပေးခြင်း</li> <li>● အဆိုပါအဖွဲ့များအားသဘာဝအရင်း</li> </ul>	(၅)နှစ်	သစ်တောရေးရာ ဝန်ကြီးဌာန	လယ်ယာစိုက် ပျီးရေးနှင့် ဆည်းမြှောင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော် မရှင်ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊	UNEP၊ UNDP၊ FAO၊ FREDA၊ LWF၊ မေတ္တာဖောင် ဒေးရှင်း၊ မက်လာမြန်မာ	၃	

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မြှုပ်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ယူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
			အမြစ်များကိုတောင့်ကြပ်ထိန်းသိမ်း နှင့်ရန်အတွက်လေ့ကျင့်ပေးခြင်း						
၆-၉	ရပ်စွာသဘာဝဘေး လျော့ပါးရေးဆိုင်ရာ အစဉ်အလာ ကောင်း များနှင့်ပတ်သက်၍ စာအုပ်စာတမ်း၊ မှတ်တမ်းများထိန်းသိမ်း ထားရှိရေး	နိုင်ငံအတွင်းရပ်စွာအခြေပြု သဘာဝဘေးလျော့ပါးရေး လုပ်ဆောင်ရွက်များနှင့် ထူးခြားသော အချက် အလက်များနှင့်ပတ်သက် ၍ မှတ်တမ်းထားရှိရန်	<ul style="list-style-type: none"> <li>• ရပ်စွာလုပ်လို့ဆောင်၍ ဖော်ထုတ်ခဲ့ သောအလေ့အကျင့်လုပ်ဆောင်ရွက် များကိုပုံစံယူကျင့်သုံးလာမည့်ရပ်စွာ လုထမ်းနှင့် ပတ်သက်၍ရရှိခြင်း ပြည်နယ်နှင့်မြောက်တိုင်းဒေသကြီး ရွေးချယ်ထားသော(၁၀)မြို့နယ်တွင် စစ်တမ်းကောက်ယူခြင်း</li> <li>• လုပ်ဆောင်ရွက်များကိုမှတ်တမ်း ထားရှိခြင်း</li> <li>• အခြားပြည်နယ်နှင့်တိုင်းဒေသဗွင် ထပ်မံစစ်တမ်းကောက်ယူခြင်း အတွက်စီမံကိန်းတစ်ရပ်ရေးခွဲခြင်း</li> </ul>	<ul style="list-style-type: none"> <li>• အနာဂတ်တွင်ပုံစံယူ ကျင့်သုံးနိုင်ရန်အတွက် ရပ်စွာအခြေပြုသဘာဝ ဘေးလျော့ပါးရေးဆိုင် ရာစနစ်တကျလုပ် ဆောင်ရွက်များကိုမှတ် တမ်းပြုစုစုပေါင်းသိမ်း ထားနိုင်ခြင်း</li> </ul>	(၃)နှစ်	ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချု ထားရေးဦးစီးဌာန ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချုထားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြန်ကြားရေးနှင့် ဆက်ဆံရေးဦးစီး ဌာန	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချုထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကြော်ခြေနှင့် အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	UNDP၊ UNESCAP၊ MIMU၊ ASEAN၊ မြန်မာနိုင်ငံ ကြော်ခြေနှင့် အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၅

ကဏ္ဍ-၇။ သဘာဝတေးနှင့်ပတ်သက်၍ပြည်သူလူထုအားအသိပညာပေးရေး၊  
လေ့ကျင့်သင်တန်းပေးရေး

### ကျိုးကြောင်းဖော်ပြချက်

၇၄။ သဘာဝတေးစီမံခန့်ခွဲမှုတွင် ပြည်သူလူထုမှ သဘာဝတေးနှင့် ပတ်သက်၍ အလေးကရပြုမှ ရှိခြင်းသည် အရေးပါသည့်နည်းတူ သဘာဝတေးနှင့်ပတ်သက်၍ လွယ်ကူရှင်းလင်းသော ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာခြင်းသည်ပင်လျင်သဘာဝတေးကျရောက်စဉ်ကာလအတွင်းအသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်။ ပြည်သူလူထုမှ သဘာဝတေးနှင့်ပတ်သက်၍ အလေးကရပြုမှုရှိစေရေး ဆောင်ရွက်မှုများသည် ပြည်သူလူထုနှင့် လိုက်လျော့ညီထွေ ဖြစ်ရပါမည်။ ရှင်းလင်းမှုရှိရပါမည်။ အကြောင်းအရာတိကျမှုရှိရပါမည်။ ပြည်သူလူထုအတွင်း ပုံမှန်သတ်မှတ်ကာလများအတွင်း ဆောင်ရွက်ခြင်းဖြင့်မျိုးဆက်တစ်ခုမှတစ်ခုသို့၊ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်သည်အထိ ရပ်စွာအတွင်း အစဉ်ရှင်သနနေသာအသိပညာတစ်ခုဖြစ်သင့်ပါသည်။ သို့မှသာ ပြည်သူလူထု၏ စလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် နေ့စဉ်ဘဝ၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရာကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများသည်ပြည်သူလူထုအားသဘာဝတေးနှင့်ပတ်သက်၍ အသိပညာပေးရေးလုပ်ငန်းများကိုစတင်လုပ်ဆောင်နေပြီဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့မူးပေါင်း၍ သဘာဝတေးလျော့ပါးရေးကို ကျောင်းသင်ရှိုးညွှန်းတမ်းများတွင် ထည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ပညာရေးဝန်ကြီးဌာနနှင့် UNESCO တို့ မူးပေါင်းဆောင်ရွက်သည့် Resource Pack (ဘေးအန္တရာယ်ပညာပေးရင်းမြစ်အိတ်) အစီအစဉ်အရ မြစ်ဝကျွန်းပေါ်အေသုရှိ စာသင်ကျောင်း(၂၀၀၀)တွင် Resource Pack (ဘေးအန္တရာယ်ပညာပေးရင်းမြစ်အိတ်) များဖြန့်ဝေခဲ့ပါသည်။ UNDP မှလည်းသဘာဝတေးအမျိုးမျိုးနှင့်ပတ်သက်သောဆောင်ရန်၊ ရှောင်ရန် ပိုစတာများကို ပြုစုဖြန့်ဝေခဲ့ပါသည်။

၇၅။ အဆိုပါစမ်းသပ်ဆောင်ရွက်မှုများကို အဆင့်မြှေ့ဆုံးတင်ရန်နှင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့၊ ပုံနှုန်းအောင်လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထို့အပြင် အဆိုပါဆောင်ရွက်ချက်များကို ပုံမှန်ဆောင်ရွက်သွားရန်၊ ထပ်မံတိုးချွဲဆောင်ရွက်ရန်နှင့် ပိုမိုထိရောက်မှုရှိစေရေး ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ အောက်ဖော်ပြပါကဏ္ဍခွဲများသည် သဘာဝတေးလျော့ပါးရေးကို ပိုမိုစိတ်ဝင်စားမှ ရှိလာစေရန် စမ်းသပ်တိတွင်မှုများဖြင့် ပုံစံရေးဆွဲအကောင်အထည်ဖော်သွားရန်နှင့်သဘာဝတေးလျော့ပါးရေးဆိုင်ရာလုပ်ဆောင်မှုများကို ပိုမိုအားကောင်းစေမည့် စည်းမျဉ်းမှုဆောင်များ ချမှတ်ရန် ရည်ရွယ်ပါသည်။

## ဆောင်ရွက်ရန် ကဏ္ဍခွဲများ

ကဏ္ဍခွဲ ၇-၁။ “သဘာဝဘေးမှ ကင်းဝေးလုံခြုံစေရေး အထိမ်းအမှတ်နေ့” သတ်မှတ်ခြင်းဖြင့်  
သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူလူထုမှာအလေးဂရုပြုမှုရှိစေရေး

၇၆။ ဤကဏ္ဍခွဲအရသဘာဝဘေးကြောင့်ကြုံတွေ့ရသော ထိခိုက်ဆုံးရှုံးနိုင်မှုများ လျော့ပါးရေး  
အတွက် နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို ပြည်သူလူထုအမြဲမပြတ်သိရှိစေရေး ဆောင်ရွက်သွားရန်  
ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ “သဘာဝဘေးမှကင်းဝေးလုံခြုံစေရေးအထိမ်းအမှတ်နေ့” အဖြစ်သတ်မှတ်  
ရန် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှုံးကြောက်ရေးဗဟိုကော်မတီက သင့်လျော်သောရက်တစ်ရက်ကို  
ရွေးချယ်သတ်မှတ်ရန် ဖြစ်ပါသည်။ စမ်းသပ်ဆောင်ရွက်မှုအနေဖြင့် ဓရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့်  
ရန်ကုန်တိုင်းသဘာဝဘေးကာကွယ်စောင့်ရှုံးကြောက်ရေးကော်မတီများက အစိုးရမဟုတ်သောအဖွဲ့အစည်းများ  
နှင့်ပူးပေါင်း၍ အဆိုပါနေ့တွင် အထိမ်းအမှတ်အခမ်းအနားများ နှစ်စဉ်ကျင်းပရေးအတွက် အစီအစဉ်များ  
ရေးဆွဲ အကောင်အထည်ဖော်သွားရန် ဖြစ်ပါသည်။ အဆိုပါအစီအစဉ်များတွင် ပါဝင်သင့်သော လူပ်ရှား  
ဆောင်ရွက်မှုများမှာ သက်ဆိုင်ရာပြည်နယ်/တိုင်းအတွင်း သဘာဝဘေးလျော့ပါးရေးဆိုင်ရာအကောင်းဆုံး  
လုပ်ဆောင်မှုများအတွက် ဆူချိုးမြှင့်ခြင်း၊ စာစီစာကုံး၊ ပန်းချို့ပြုင်ပွဲများကျင်းပခြင်း၊ လူထုပါဝင်သော  
သရပ်ပြခြင်းနှင့်အတွက်တိုက်လေ့ကျင့်ခြင်းများ ပါဝင်ပါသည်။ အဆိုပါ ပြည်နယ်/တိုင်းများတွင် စမ်းသပ်  
ဆောင်ရွက်ပြီးနောက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ “ကုလသမဂ္ဂ<sup>၁</sup>  
သဘာဝဘေးလျော့ပါးရေးအထိမ်းအမှတ်နေ့”ကို နှစ်စဉ်အောက်တိုဘာလ ဒုတိယပတ်၏ ဗုဒ္ဓဟူးနှင့်  
သတ်မှတ်ထားပြီးအောင်တွင် ယင်းနေ့ကိုပင်အဆီယံက “အာဆီယံသဘာဝဘေးလျော့ပါးရေး  
အထိမ်းအမှတ်နေ့” အဖြစ် သတ်မှတ်ထားပါသည်။

## ကဏ္ဍခွဲ ၇-၂။ သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူလူထုအားအသိပညာပေးရေးအစီအစဉ်များ

၇၇။ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှုံးကြောက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်မှ လူမှု  
ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့်ပြည်နယ်/တိုင်းများ  
အားလုံးရှိသဘာဝဘေးကာကွယ်စောင့်ရှုံးကြောက်ရေးကော်မတီများအား သက်ဆိုင်ရာအောင်သာအတွင်းကျရောက်  
နိုင်သော ဘေးအန္တရာယ်နှင့်ဆုံးရှုံးနိုင်မှုများနှင့် ပတ်သက်၍ ပြည်သူလူထုမှ အလေးဂရုပြုမှုရှိစေရန်  
အသိပညာပေးရေးအစီအစဉ်များအတွက်(၅)နှစ်စီမံကိန်းဖော်ဆောင်ရေးညွှန်ကြားချက်များထုတ်ပြန်ပေးရန်  
ဖြစ်ပါသည်။သက်ဆိုင်ရာပြည်နယ်/တိုင်းတို့မှာ ပြည်သူလူထုအားအသိပညာပေး  
ရေးအစီအစဉ်များကိုရေးဆွဲဖော်ဆောင်မည် ဖြစ်ပါသည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နှင့်  
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၀)တွင် အေသာဆိုင်ရာသဘာဝဘေးကာကွယ်စောင့်ရှုံးကြောက်ရေးကော်မတီ  
များ၏ကြီးကြပ်မှုဖြင့် စတင်စမ်းသပ်အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။

## ကဏ္ဍ ၇-၃။ ကျောင်းနှင့် ကျောင်းသင်ဘာသာရပ်သင်ရိုးညွှန်းတမ်းများမှတစ်ဆင့် သဘာဝတေးကို အလေးဂရုပြုမှုရှိစေရေး

၇၈။ ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့်လေကျင့်ရေးဦးစီးဌာနသည် UNICEF ၏ ပူးပေါင်းကူညီမှုဖြင့် ကျောင်းသင်ဘာသာရပ် ဘဝတွက်တာကျမ်းကျင်စရာ သင်ရိုးညွှန်းတမ်းတွင် သဘာဝတေးအန္တရာယ်ဆိုင်ရာသင်ခန်းစာများ (တေးအန္တရာယ်ဖြစ်စေသောအခြေခံအကြောင်းအရင်းများ နှင့် ဖြစ်ပေါ်နိုင်သော အကျိုးဆက်များ)ကို ပါဝင်ထည့်သွင်းရန် ၂၀၀၀ပြည့်နှစ် အစောင့်းမှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အလယ်တန်းအဆင့် ဘဝတွက်တာကျမ်းကျင်စရာဘာသာရပ် သင်ရိုးညွှန်းတမ်းများကိုပြန်လည်ပြပြင်ရေးဆွဲရာတွင် သဘာဝတေးအန္တရာယ်ဆိုင်ရာ သင်ခန်းစာများကို ထည့်သွင်းရေးဆွဲပြီး မြို့နယ်(၃)မြို့နယ်တွင် စမ်းသပ်အကောင်အထည်ဖော်ဆောင်ရွက်ရန်စဉ်ထားပါသည်။ ပညာရေးကောလိပ်သင်ရိုးညွှန်းတမ်းများတွင်လည်း သဘာဝတေးအန္တရာယ်ဆိုင်ရာသင်ခန်းစာများကိုထည့်သွင်းပေးရန်ဆောင်ရွက်လျက်ရှိပါသည်။ UNESCO နှင့်ပူးပေါင်း၍လည်း သဘာဝတေးဒက်ခံရသည့် မြို့နယ်၊ ကျောင်းများတွင် လေ့လာသင်ယူမှုပစ္စည်းများထုတ်လုပ်အသုံးပြုခြင်းဖြင့် ရပ်စွာသုံးသဘာဝတေးနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

## ကဏ္ဍ ၇-၄။ တက္ကသိုလ်သင်ဘာသာရပ်သင်ရိုးညွှန်းတမ်းများမှတစ်ဆင့် သဘာဝတေးကို အလေးဂရုပြုမှုရှိစေရေး

၇၉။ ဤကဏ္ဍခွဲသည် သဘာဝတေးနှင့် ပတ်သက်၍ အလေးဂရုပြုမှုရှိလာစေရေးအတွက် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ တက္ကသိုလ်များတွင် သဘာဝတေးအန္တရာယ်ဆိုင်ရာဘာသာရပ်သင်ခန်းစာများပါဝင်မှုကို ပြန်လည်စိစစ်သုံးသပ်ပြီးသက်ဆိုင်ရာ ဘာသာရပ်ပါမောက္းများ၊ သဘာဝတေးဆိုင်ရာကျမ်းကျင်ပညာရှင်များ ပူးပေါင်းပြီး သင်ရိုးစာအုပ်များတွင်လိုအပ်သလို ပြင်ဆင်ဖြည့်စွက်၍ ဖော်ထုတ်ပြုစွာရေးဆွဲဆောင်ရွက်ရန် ဖြစ်ပါသည်။ သဘာဝတေးလျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း လိုအပ်သလို ဆောင်ရွက်ရန် ဖြစ်ပါသည်။

## ကဏ္ဍ ၇-၅။ သဘာဝတေးစီမံခန့်ခွဲမှု သင်တန်းများတိုးခွဲဖွင့်လှစ်ရေး

၈၀။ ပညာရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောင်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် ဌာနဆိုင်ရာဝန်ထမ်းများအတွက် သဘာဝတေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။ ပညာရေးဝန်ကြီးဌာနသည် UNESCO နှင့်ပူးပေါင်း၍ Myanmar Education Recovery Programme (ယူနက်စကို-မြန်မာပညာရေးပြန်လည်ထူထောင်မှုအစီအစဉ်)အရမြို့နယ်(၁၅၀)မှုပညာရေး

ဝန်ထမ်းများနှင့်အခြေခံပညာကျောင်း(၂၀၀၀)မှကျောင်းအပ်များကိုပညာရေးဆိုင်ရာစီမံကိန်းများ၊ စီမံခန့်ခွဲရေးဆိုင်ရာပို့ဆူများဖြင့် သဘာဝတေားဆိုင်ရာ အလေးကျော်မှုနှင့် ကြိုတင်ပြင်ဆင်မှုနှင့် ပတ်သက်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ဆောင်ရွက်လျက်ရှိပါသည်။ ဤကဏ္ဍခွဲခွဲ၏ လုပ်ငန်းများအနက်တစ်ခုမှာ ရှိပြီးဖြစ်သော သင်တန်းလက်စွဲစာအပ်များကို နိုင်ငံတကာနှင့် ဒေသအတွင်းသင်ရှိများနှင့် တစ်ပြီးညီ ဖြစ်စေရန်အတွက် ပြန်လည်သုံးသပ်ရန် ဖြစ်ပါသည်။ ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်များမှာ ‘အဆိုပါသင်တန်းများတွင်တက်ရောက်ခဲ့သောသင်တန်းဆင်းများ၏ ဝေဖော်သုံးသပ်အကြံပြုချက်များ အပေါ်ပြန်လည်သုံးသပ်ခြင်း’ နှင့် ‘ပညာရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော သင်တန်းလက်စွဲ စာအပ်များပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့စည်းခြင်း’ တို့ဖြစ်ပါသည်။ ထို့အပြင် သဘာဝတေးစီမံခန့်ခွဲမှုသင်တန်း (Disaster Management Course - DMC)၊ ရပ်ရွာအခြေပြုသဘာဝတေးလျော့ပါးရေး သင်တန်းအစီအစဉ်(CBDRR) နှင့် နည်းပြသင်တန်းအစီအစဉ်(TOT)တို့၏ သင်တန်းသင်ခန်းစာများကိုလည်း ပြန်လည်သုံးသပ်လျက် ပိုမိုတိုးတက်အောင်လုပ်ဆောင်ရန် ဖြစ်ပါသည်။

၈၁။ ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးသော သဘာဝတေးစီမံခန့်ခွဲမှုသင်တန်းနှင့် ရပ်ရွာအခြေပြုသဘာဝတေးလျော့ပါးရေးသင်တန်းတို့၏ သင်တန်းလက်စွဲစာအပ်များကို စီမံကိန်း၏ ပထမနှစ်အတွင်းရွေးချယ်ထားသော မြို့နယ်(၂၀)တွင် စမ်းသပ်အသုံးပြုရန် ဖြစ်ပါသည်။ အခြားပြည်နယ်/တိုင်းများအားလုံးတွင်သင်တန်းများ တိုးခဲ့ဖွင့်လှစ်ခြင်းမပြုမိ၊ သင်တန်းလက်စွဲစာအပ်များကို အပြီးသတ်ပြင်ဆင်ဖြည့်စွက်ရာတွင် စမ်းသပ်အသုံးပြုရမှ ထွက်ပေါ်လာသောရလဒ်များကို ထည့်သွင်းပါဝင်စေရန် ဖြစ်ပါသည်။ ဖော်ပြခဲ့သော သင်တန်း(၂)ပျိုးစလုံးတွင် အသက်မွေးမှုလုပ်ငန်းများနှင့် သက်ဆိုင်သော အခန်းတစ်ရပ်ကိုလည်းပါဝင်စေရန် ဖြစ်ပါသည်။ အဆိုပါသင်တန်းများကိုဒေသတွင်ရှိုံးနှင့်ရာများမှ တာဝန်ရှိသူများ တက်ရောက်စေသင့်ပါသည်။ ဤလုပ်ငန်းစဉ်အတွက် ရွေးချယ်ထားသော မြို့နယ်(၂၀)သည် “ကဏ္ဍခွဲ၇-၂ သဘာဝတေးနှင့်ပတ်သက်၍ ပြည်သူလှထူအား အသိပညာပေးရေးအစီအစဉ်များ” အောက်တွင်ရွေးချယ်ထားသော ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရရှိပြည်နယ်နှင့် ရှမ်းပြည်နယ် များမှ မြို့နယ်များပင် ဖြစ်ပါသည်။

## ကဏ္ဍခွဲ ၇-၆။ မြို့နယ်အဆင့် အရေးပေါ်အခြေအနေ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းသင်တန်းများ ဖွင့်လှစ်ရေး

၈၂။ အထက်ဖော်ပြပါကဏ္ဍခွဲသည်သဘာဝတေးလျော့ပါးရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စီမံကိန်းရေးဆွဲရေးနှင့်ပတ်သက်သောသင်တန်းများဖြစ်ပြီး ဤကဏ္ဍခွဲပါသင်တန်းများမှာ မြို့နယ်အဆင့်၏တိကျသော တုံ့ပြန်ဆောင်ရွက်မှုများကို အခြေခံရန် ဖြစ်ပါသည်။ ရှိပြီးဖြစ်သောအရေးပေါ်အခြေအနေကြိုတင်မြို့နယ်များကို အခြေခံရန် ဖြစ်ပါသည်။

ပြင်ဆင်ခြင်းနှင့် တုံပြန်ဆောင်ရွက်ခြင်းသင်တန်း၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်၍ ပိုမို ကောင်းမွန်အောင် ပြင်ဆင်ပြစ်ပြီး၊ အဆိုပါသင်ရိုးညွှန်းတမ်းများကို ဒေသအလိုက် မြို့နယ်(၁၅)မြို့နယ် ရွေးချယ်၍ စမ်းသပ်အသုံးပြုမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းများတွင် ရေးဦးသူနာပြုစုခြင်း၊ ရှာဖွေ ကယ်ဆယ်ခြင်း၊ သို့လျှောင်ရုံများစီမံခန့်ခွဲခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းတို့နှင့်ပတ်သက်၍ ပို့ချမည်ဖြစ်ပါသည်။ ဤကဏ္ဍခွဲတွင် နီးသတ်ဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်ရန် ဖြစ်ပါသည်။

**ကဏ္ဍခွဲ ၇-၇။ သင်တန်းနှင့်ဆိုင်သော စွမ်းဆောင်ရည်များ မြင့်မားလာစေရေး**

၈၃။ ဤကဏ္ဍခွဲသည် ကဏ္ဍခွဲ၇-၅ “သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းများတိုးခဲ့ဖွင့်လှစ်ရေး” စီမံကိန်းကိုအခြေခံ၍ ဆက်လက်ဆောင်ရွက်ရမည် လုပ်ငန်းစီမံကိန်း ဖြစ်ပါသည်။ ပြန်လည်ပြင်ဆင် ဖြည့်စွက်ပြီး နည်းပြသင်တန်းအစီအစဉ်များကို စီမံကိန်းပတ်မနှစ်အတွင်းမန္တလေးတိုင်းနှင့် ရရှင်ပြည်နယ် ရှိမြို့နယ်(၁၀)မြို့နယ်၌ စမ်းသပ်ဖွင့်လှစ်သွားရန် ဖြစ်ပါသည်။ အဆိုပါမြို့နယ် (၁၀) မြို့နယ်မှာ ကဏ္ဍခွဲ၇-၂ “သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေးရေး အစီအစဉ်များ” နှင့် ကဏ္ဍခွဲ၇-၅ “သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းများတိုးခဲ့ဖွင့်လှစ်ရေး”တို့တွင်ရွေးချယ်ထားသော မြို့နယ် များပင်ဖြစ်ပါသည်။ရရှိလာသောအတွေ့အကြံများအပေါ်မှတည်၍ သင်တန်းများကိုလိုအပ်သလိုပြင်ဆင် ဖြည့်စွက်ရန် ဖြစ်ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ လက်ရှိနည်းပြသင်တန်းအစီအစဉ်ကိုလည်း ပြန်လည်သုံးသပ်ရန် ဖြစ်ပါသည်။

**ကဏ္ဍခွဲ ၇-၈။ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးမှုအစီအစဉ်များ ဆောင်ရွက်ရေး**

၈၄။ ဤကဏ္ဍခွဲတွင် သဘာဝဘေးနှင့်ပတ်သက်၍ပြည်သူလူထုအားအသိပညာပေးရေးအတွက် စာအုပ်စာတမ်း/ပစ္စည်းများပြုစုထုတ်ဝေရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် ရာသီဥတုပြောင်းလဲခြင်းကဲ့သို့ သောအခြင်းအရာများနှင့် တိရစ္ဆာန်မွေးမြှေးဆိုင်ရာစီမံခန့်ခွဲမှု စသောအရေးကြီးသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ စာအုပ်စာတမ်း/ပစ္စည်းများပြုစုဖြန့်ဝေရန် ဖြစ်ပါသည်။ ထို့အပြင် သဘာဝဘေးခံရဖွယ်ရှိ သောဒေသရှိရပ်ရွာလူထုအားအဆိုပါစာအုပ်စာတမ်း/ပစ္စည်းများရောက်ရှိရန်နှင့်အဆိုပါရပ်ရွာလူထုအတွက် သီးသန်ရည်ရွယ်ထုတ်လုပ်ရန်လည်း လိုအပ်ပါသည်။ ပထမဆောင်ရွက်ချက်အနေဖြင့် ခေါင်းစဉ်တစ်ရပ် ကိုရွေးချယ်ပြီး ရပ်ရွာလူထုအသိပညာပေးမှုဆိုင်ရာ စာအုပ်စာတမ်း/ပစ္စည်းများကိုပြုစုပြင်ဆင်ပြီးနောက် မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၆)မြို့နယ်ရှိရပ်ရွာလူထု၌ စမ်းသပ်ဆောင်ရွက်ရန် ဖြစ်ပါသည်။ ထို့နောက် လိုအပ်သလို ထပ်မံပြင်ဆင်ဖြည့်စွက်ပုံနှိပ်ပြီး ဌာနဆိုင်ရာများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန် ဖြန့်ဝေသွားရန် ဖြစ်ပါသည်။

## ကဏ္ဍ ၇-၉။ သဘာဝတေးစီမံခန့်ခွဲမှုလေ့ကျင့်ရေးကျောင်းဖွင့်လှစ်တည်ထောင်ရေး

၈၅။ မြန်မာနိုင်ငံသည် သဘာဝတေးအမျိုးမျိုးမှတ်ခိုက်ခံရနိုင်ဖွယ်အနေအထားတွင် ရှိသဖြင့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ပြည်နယ်/တိုင်းနှင့် ငင်းအောက်ရှိအဖွဲ့အစည်းအဆင့်ဆင့်ကိုသဘာဝတေးစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ နည်းပညာပုံပိုးမှုများပေးနိုင်ရန် ဗဟိုအဆင့်အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးရန် လိုအပ်ပါသည်။ ငင်းအဖွဲ့အစည်းသည် အမျိုးသားသဘာဝတေးကာကွယ်စောင့်ရောက်ရေးဗဟိုကော်မတီအောက်ရှိ ဆပ်ကော်မတီများအတွက် နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ အဖြစ်လည်း ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါအဖွဲ့အစည်းသည် သုတေသနနှင့် ဖွံ့ဖြိုးမှုအတွက် အာဆီယံနှင့် အခြားနိုင်ငံများမှ အလားတူအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတွင်ဖွဲ့စည်းပြီးဖြစ်သောသဘာဝတေးစီမံခန့်ခွဲမှုလေ့ကျင့်ရေးဌာနစုသည် သဘာဝတေးစီမံခန့်ခွဲမှုလေ့ကျင့်ရေးကျောင်း ပေါ်ပေါက်လာရန် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသည် ADPC မှ နည်းပညာအကူအညီရယူလျက် ဤကဏ္ဍခွဲအောက်ရှိ လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန် ဖြစ်ပါသည်။

## ကဏ္ဍ ၇-၁၀။ သဘာဝတေးလျော့ပါးရေးဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ

### ဆောင်ရွက်ရေး

၈၆။ သဘာဝတေးလျော့ပါးရေးဆိုင်ရာ သုတေသနပညာရှင်များ မွေးထုတ်လေ့ကျင့်ပေးရန်၊ နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ငန်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်လျက် ဤကဏ္ဍခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသုတေသနနှင့်ရာနှင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဗဟိုအဆင့် သုတေသနနှင့် ဖွံ့ဖြိုးမှုအစီအစဉ်တစ်ရပ်ဖော်ဆောင်ရန် ဖြစ်ပါသည်။ ဤအစီအစဉ်အရသုတေသနပြုလုပ်ရန်အတွက် ဦးစားပေး နယ်ပယ်များကိုသတ်မှတ်ဖော်ပြပေးပြီးဝန်ကြီးဌာနများမှ သက်ဆိုင်ရာသုတေသနလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်မှုကို ကြီးကြပ်ပေးရန် ဖြစ်ပါသည်။ ထို့အပြင်သုတေသနလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်း/ ပုဂ္ဂိုလ်များအား ရွေးချယ်ချဉ်းကပ်ခြင်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။ နှစ်အလိုက် သုတေသနစာတမ်းခေါင်းစဉ်များရွေးချယ်၍ သုတေသနစာတမ်းများ ပြုစုရေးသားမည် ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်သည် ဆောင်ရွက်ဆဲ ပြည်တွင်းနှင့်နိုင်ငံတကာ သုတေသနနှင့် ဖွံ့ဖြိုးမှုအတွက်အစပြုလုပ်ဆောင်မှုများ (တက္ကသိုလ်၊ စက်မှုလုပ်ငန်းများနှင့် ဦးစီးဌာနများ၏ သုတေသနနှင့် များနှင့် နိုင်ငံတကာတွင်ဆောင်ရွက်ဆဲဖြစ်သော Prevention Research Grant) နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

---

## ကဏ္ဍ ၇-၁။ သဘာဝတေးလျောပါးရေးဆိုင်ရာဒေသတွင်းဆက်သွယ်မှုကွန်ရက်ထူထောင်ရေး နှင့်အသိပညာဖလှယ်ရေး

၈၇။ အာရာဒေသတွင်း နိုင်ငံများစွာတွင်ကျယ်ပြန့်သော ဗဟိုအဆင့် သဘာဝတေး ကာကွယ်  
စောင့်ရောက်ရေးအစီအစဉ်များတိုးတက်ဖြစ်ပေါ်လျက်ရှိပြီး အချို့အစီအစဉ်များကိုလည်း အောင်မြင်စွာ  
အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။ ငါးတို့အနက် အာဆီယံနိုင်ငံများနှင့် သဘာဝတေးလျောပါးရေး  
ဆိုင်ရာ သတင်းအချက်အလက် လဲလှယ်နိုင်ရန်အတွက် အခြေအနေတစ်ရပ် ပေါ်ထွန်းစေရန်မှာလည်း  
အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား  
ရေးဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ဒေသတွင်းရှိအဖွဲ့အစည်းများမှ နည်းပညာအကူအညီ ရယူလျက်  
အာဆီယံနိုင်ငံများ၏ သဘာဝတေးလျောပါးရေးဆိုင်ရာအတွက် အကြံများဖော်ပြထားသော ဝက်(ဘ်)ဆိုက်  
တစ်ခုပေါ်ထွက်လာစေရေး ဆောင်ရွက်ရန် ဖြစ်ပါသည်။ အဆိုပါ ဝက်(ဘ်)ဆိုက်ကို UNDP၊ အာဆီယံ၊  
ADPC၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ ပူးတဲ့  
တာဝန်ယူရန် ဖြစ်ပါသည်။ နောက်ပိုင်းတွင် အဆိုပါဝက်(ဘ်)ဆိုက်၏ အာဆီယံအဖွဲ့ဝင်နိုင်ငံမဟုတ်သော  
အခြားအာရာနိုင်ငံများ၏ သဘာဝတေးလျောပါးရေးဆိုင်ရာ အကြောင်းအရာများ ပါဝင်လာစေရန်အတွက်  
တိုးခဲ့ ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

အယား(၁၀)

**ကဏ္ဍ-၇။ သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူလှထုအားအသိပညာပေးရေး၊ လေကျင့်သင်တန်းပေးရေး**

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ နွားများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
၇-၁	“သဘာဝဘေးမှ ကင်းဝေးလုံခြုံစေရေး အထိမ်းအမှတ်နေ့” သတ်မှတ်ခြင်းဖြင့် သဘာဝဘေးနှင့်ပတ် သက်၍ပြည်သူလှထုမှ အလေးဂရပြုမှုရှိစေရေး	လူမှုဝန်းကျင်တွင် သဘာဝ ဘေးအန္တရာယ်နှင့်ပတ် သက်၍အလေးဂရပြုမှု ရှိစေရန်	<ul style="list-style-type: none"> <li>• “သဘာဝဘေးမှကင်းဝေးလုံခြုံစေ ရေးအထိမ်းအမှတ်နေ့”သတ်မှတ်ခြင်း အဆိုပါနေ့ကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရရှိနိုင်ပြည်နယ် သဘာဝဘေးကာကွယ်စောင့်ရောက် ရေးကော်မတီများမှအစမ်းအနား ကျင်းပပြုလုပ်နိုင်ရန်ပုံပိုကော်မတီမှ ဗျားကြားချက်ထုတ်ပြန်ပေးခြင်း</li> <li>• သက်ဆိုင်ရာသဘာဝဘေးကာကွယ် စောင့်ရောက်ရေးကော်မတီနှင့်အစိုးရ မဟုတ်သောအဖွဲ့အစည်းများပူးပေါင်း ဌီးအဆိုပါတိုင်း(၂)တိုင်းနှင့်ပြည်နယ် (၁)ခုတွင်သဘာဝဘေးလျှောပါးစေရေး အစီအစဉ်များနှစ်စဉ်လုပ်ဆောင်ခြင်း</li> <li>• အဆိုပါလုပ်ရှားမှုကိုကျန်ရှိသောတိုင်း နှင့်ပြည်နယ်များသို့တို့ခဲ့ဆောင်ရွက် သွားခြင်း</li> </ul>	<ul style="list-style-type: none"> <li>• သဘာဝဘေးလျှောပါး ရေးနှင့်ပတ်သက်၍ ပြည်သူလှထုမှုအလေး ထားဂရပြုမှုရှိလာခြင်း</li> </ul>	(၄)နှစ်	အမျိုးသား သဘာဝဘေး ကာကွယ်စောင့် ရောက်ရေးပဟို ကော်မတီလူမှု ဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန် လည်နေရာချ ထားရေးဝန်ကြီး ဌာန	ပြည်နယ်/တိုင်း သဘာဝဘေး ကာကွယ်စောင့် ရောက်ရေးကော် မတီများပညာရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန	UNICEF၊ UNDP၊ UNIC၊ ASEAN၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	၃
၇-၂	သဘာဝဘေးနှင့်ပတ် သက်၍ပြည်သူလှထု အားအသိပညာပေးရေး	သဘာဝဘေးအမျိုးမျိုးနှင့် ဆုံးနှုံးနိုင်မှုများအပေါ် ပြည်သူလှထုတစ်ရပ်လုံးမှ အလေးဂရပြုမှုကိုဖြုံးတင် ပေးရန်	<ul style="list-style-type: none"> <li>• ပြည်သူလှထု၏အလေးဂရပြုမှု အစီအစဉ် (၅နှစ်တာကာလ)ကို ပြည်နယ်နှင့်တိုင်းသဘာဝဘေးကာ ကွယ်စောင့်ရောက်ရေးကော်မတီများ မှင်းတို့၏သက်ဆိုင်ရာအော်များ တွင်ဆောင်ရွက်နိုင်ရန်အားလုံး တွင်ဆောင်ရွက်နိုင်ရန်အားလုံး</li> </ul>	<ul style="list-style-type: none"> <li>• အဆင့်ဆင့်သော သဘာဝဘေးကာကွယ် စောင့်ရောက်ရေးကော် မတီများ၏လူထုမှုအားရုံး စုံစိုက်မှုကိုဖြုံးတင် ခြင်းနှင့်ပတ်သက်သော</li> </ul>	(၅) နှစ်	အမျိုးသား သဘာဝဘေး ကာကွယ်စောင့် ရောက်ရေးပဟို ကော်မတီ၊ လူမှုဝန်ထမ်း၊	ပညာရေးဝန်ကြီး ဌာနပြည်နယ်/ တိုင်းသဘာဝဘေး ကာကွယ်စောင့် ရောက်ရေးကော် မတီများသက်ဆိုင်	UNICEF၊ Save the Children၊ မြန်မာနိုင်ငံ ကြော်ခြော် အသင်း၊	၀

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
			<p>များထုတ်ပြန်ပေးခြင်း</p> <ul style="list-style-type: none"> <li>ကျပ်ပြန့်သော နိုင်ငံတော်အဆင့် ပြည်သူလှုမှုအလေးဂရပြုမှု ရရှိစေမည့်အစီအစဉ်များကိုသက်ဆိုင် ရာ ပြည်နယ်နှင့်တိုင်းဒီမံချက်များ အပေါ်အမြဲပြု၍ ပေါ်ပေါက်စေခြင်း</li> <li>သဘာဝဘေးကာကွယ်စောင့်ရောက် ရေးကော်မတီအဆင့်ဆင့်၏ကြီးကြုံမှု ဖြင့်ပထမနှစ်အတွင်းရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ရရှိပြည်နယ်နှင့် ရှုမ်းပြည်နယ်အတွင်းရှုမြို့နယ် (၂၀)တွင် အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ခြင်း</li> </ul>	<p>စွမ်းဆောင်ရည်ရှိလာ ခြင်း</p> <ul style="list-style-type: none"> <li>သဘာဝဘေး အတွက်ကြိုတင်ပြင် ဆင်မှု၊ တုံ့ပြန်မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ပါဝင်ရန် လူထုအား အသိပေးပြီးဖြစ်ခြင်း</li> </ul>		<p>ကယ်ဆယ်ရေး နှင့်ပြန်လည်နေ့ ရာချည်းရေး ဝန်ကြီးဌာန</p>	သောဝန်ကြီးဌာန/ ဦးစီးဌာနများ	အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	
၇-၃	ကျောင်းနှင့်ကျောင်း သင်ဘာသာရပ်သင်ရှိး ညွှန်းတမ်းများမှ တစ်ဆင့်သဘာဝဘေး ကိုအလေးထားဂရပြုမှု ရရှိစေရေး	အခြေခံပညာရေးစနစ်တွင် သဘာဝဘေးလျော့ပါးရေး ပါဝင်လာခြင်းဖြင့်လုံးခြုံ စိတ်ချေရသောဝန်းကျင် တစ်ရပ်ဖြစ်ထွန်းလာစေရန်	<ul style="list-style-type: none"> <li>အခြေခံပညာကျောင်းများတွင် ဘဝ တွက်တာကျမ်းကျင်စရာဘာသာရပ်မြှု သဘာဝဘေးအနွောက်ယူယောက်သွေးစာ များ ထည့်သွင်းခြင်း</li> <li>ပညာရေးကောလိပ်၏ ဘဝတွက်တာ ကျမ်းကျင်စရာဘာသာရပ်သင်ရှိးကို ပြန်လည်စိစစ်ပြင်ဆင်ခြင်း</li> </ul>	<ul style="list-style-type: none"> <li>သဘာဝဘေးစီမံခန့်ခွဲ မှုနှင့်ပတ်သက်သော ဗဟိုသုတေသနအသိ ပညာကိုကျောင်းသား ကျောင်းသူများတိုး တက်ရရှိခြင်း</li> <li>ဆရာ၊ ဆရာမများ၏ သဘာဝဘေးဆိုင်ရာ သင်ကြားလေ့ကျင့်မှု ပိုမိုထိရောက် လာခြင်း</li> </ul>	(၃)နှစ်	<p>ပြန်မာနိုင်ငံပညာ ရေးကော်မတီ၏ လမ်းညွှန်မှုကိုခံယူ ချုံသက်ဆိုင်ရာ ဝန်ကြီးဌာနများ</p>	သက်ဆိုင်သော ဝန်ကြီးဌာန(၁၃) ခုနှင့်သက်ဆိုင်ရာ ဦးစီးဌာနများ	UNICEF၊ UNESCO၊ ADPC၊ မြန်မာနိုင်ငံ ကြက်ခြေနှင့် အသင်း၊	၀

ကဏ္ဍ ခွဲများ	စောင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
၇-၄	တက္ကသိုလ်သင်ဘာသာ ရပ်သင်ရုံးညွှန်းတမ်းများ မှတစ်ဆင့်သဘာဝဘေး ကို အလေးထားဂရမြှုံး ရှိစေရေး	တက္ကသိုလ်သင်ဘာသာရပ် သင်ရုံးညွှန်းတမ်းများတွင် သဘာဝဘေးလျော့ပါးစေ မည့် အစီအစဉ်ပါဝင်လာ စေရန်	<ul style="list-style-type: none"> <li>ဘာသာရပ်ကျမ်းကျင်ပညာရှင်အဖွဲ့ ဖွဲ့စည်းပြီးလက်ရှိသင်ရုံးညွှန်းတမ်း တွင်သုံးသပ်ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ခြင်း</li> <li>ဒေသအလိုက်/တက္ကသိုလ်အလိုက် သုတေသနလုပ်ငန်းများဆောင်ရွက် ရန် အားပေးခြင်း</li> </ul>	<ul style="list-style-type: none"> <li>အသိပညာပေးမှုပိုမို ကျယ်ပြန်စွာဆောင် ရွက်နိုင်ခြင်း</li> <li>သဘာဝဘေးလျော့ပါး ရေးလုပ်ငန်းများကိုပိုမို စနစ်ကျစွာဆောင်ရွက် လာနိုင်ခြင်း</li> </ul>	(၅)နှစ်	မြန်မာနိုင်ငံပညာ ရေးကော်မတီ၏ လမ်းညွှန်မှုကိုခံယူ ၍သက်ဆိုင်ရာ ဝန်ကြီးဌာနများ	သက်ဆိုင်သော ဝန်ကြီးဌာန(၁၃) စုနှင့်သက်ဆိုင်ရာ ဦးစီးဌာနများ အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	FAO၊ ACF၊ မြန်မာနိုင်ငံ ဝန်ကြီးဌာနသိပ္ပါ ပညာရှင်များ အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	၃
၇-၅	သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းများတိုးချွဲဖွင့် လှစ်ရေး	သဘာဝဘေးလျော့ပါးရေး နှင့်ပတ်သက်၍ဌာနအဆိုင်ရာ အသီးသီးမှန်းလည်ကျမ်း ဝင်မှု ပိုမိုမြှင့်မားလာစေရန်	<ul style="list-style-type: none"> <li>သက်ဆိုင်ရာပြုအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော “သင်တန်းလက်ခွဲစာအုပ်များ သုံးသပ်ရေးကော်မတီ” ဖွဲ့စည်းခြင်း</li> <li>လက်ရှိအသုံးပြုနေသော သင်တန်း လက်ခွဲစာအုပ်များကို ပြန်လည် သုံးသပ်ခြင်း</li> <li>နည်းပြသင်တန်းအစီအစဉ်အပါအဝင် ဌာနအသီးသီး၌ ဖွင့်လှစ်ခဲ့သော သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဆင်းများထံမှသုံးသပ်အကြော်ပြုချက် ရယူရန်စနစ်တစ်ခုတည်ထောင်ခြင်း</li> <li>သင်တန်းသားများ၏ သုံးသပ်ချက် နှင့်ကျမ်းကျင်သူများ၏ ယူဆချက် များအပေါ်အခြေပြု၍သင်တန်းများ (သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း၊</li> </ul>	<ul style="list-style-type: none"> <li>ဌာနဆိုင်ရာဝန်ထမ်း များ၏ သဘာဝဘေး လျော့ပါးအသိပညာ အသိပညာတိုးတက် လာခြင်း</li> <li>ကဏ္ဍအားလုံးတွင် သဘာဝဘေးလျော့ပါး ရေးပေါင်းစပ်ပါဝင်လာ စေရန်အားပေးလာခြင်း</li> </ul>	(၃) နှစ်	ကယ်ဆယ်ရေး နှင့်ပြန်လည်နေ့ ရာချထားရေးဦးစီး ဌာန၊လူမှုဝန်ထမ်း ဦးစီးဌာန၊မြို့နယ် သဘာဝဘေး ကာကွယ်စောင့် ရောက်ရေးကော် မတီများ၊သက်ဆိုင် သောဝန်ကြီးဌာန/ ဦးစီးဌာနများ	ကျန်းမာရေးဦးစီး ဌာန၊မြို့နယ်၊ UNDP၊ UNHCR၊ ADPC၊ CBI၊ မြန်မာနိုင်ငံ ကြော်ခြား အသင်း၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ၊	၀	

ကဏ္ဍ ခွဲများ	ဂေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
			<p>ရပ်စွာအခြောသဘာဝဘေးလျော့ပါး ရေးစီမံခန့်ခွဲမှုသင်တန်း၊ နည်းပြသင် တန်းအစီအစဉ်)၏ သင်တန်းလက်စွဲ စာအုပ်များဖြည့်စွာကြပြင်ဆင်ခြင်း၊ တစ်ပြေးညီဖြစ်စေခြင်း</p> <ul style="list-style-type: none"> <li>• လုပ်ငန်းစီမံကိန်း၏ ပထမနှစ်တွင် မြို့နယ်(၂၀၂၄) အဆိုပါဖြည့်စွာကြ ပြင်ဆင်ထားသောသင်တန်းလက်စွဲ စာအုပ်များကိုစမ်းသပ်အသုံးပြုခြင်း</li> <li>• သင်တန်းများ၏ ရလဒ်များအပေါ် သုံးသပ်ခြင်း၊ လိုအပ်လျင်ပြင်ဆင်ခြင်း</li> <li>• နိုင်ငံအတွင်းသဘာဝဘေးကျရောက် နိုင်ဖွံ့ဖြိုးသောအခြားမြို့နယ်များ တွင်သင်တန်းများတိုးချွဲဖွင့်လှစ်ရန် စီမံကိန်းရေးဆွဲဖော်ဆောင်ခြင်း</li> </ul>						
၇-၆	မြို့နယ်အဆင့်အရေးပေါ် အခြေအနေကြိုတင်ပြင် ဆင်ခြင်းနှင့်တို့ပြန် ဆောင်ရွက်ခြင်းသင် တန်းများဖွင့်လှစ်ရေး	မြို့နယ်အဆင့်တွင်သဘာဝ ဘေးစီမံခန့်ခွဲမှုနှင့်ဘေး အန္တရာယ်လျော့ပါးစေရေး စွမ်းရည်များ ပိုမိုဖွံ့ဖြိုးလာ စေရန်	<ul style="list-style-type: none"> <li>• လက်ရှိအသုံးပြုနေသောအရေးပေါ် အခြေအနေ ကြိုတင်ပြင်ဆင်ခြင်းနှင့် တို့ပြန်ဆောင်ရွက်ခြင်းသင်တန်းလက် စွဲစာအုပ်များကိုပြန်လည်သုံးသပ်ခြင်း</li> <li>• မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ UN အဖွဲ့အစည်းများအခြားအစိုးရမဟုတ် သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သင်တန်းလက်စွဲစာအုပ်များကို နိုင်ငံ တကာအဆင့်မီစေရန်ဖြည့်စွာကြခြင်း</li> </ul>	မြို့နယ်အဆင့်တွင် အရေးပေါ်အခြေအနေ ကြိုတင်ပြင်ဆင်ခြင်း၊ တို့ပြန်ဆောင်ရွက်ခြင်း နှင့်ပတ်သက်သောစွမ်း ဆောင်ရည်များတိုး တက်ဖြစ်ပေါ်လာခြင်း	(၂)နှစ်	မီးသတ်ဦးစီးဌာန	ကျွန်းမာရေးဦးစီး ဌာနကုလ်ဆယ် ရေးနှင့်ပြန်လည် နောက်ထားရေး ဦးစီးဌာန၊ မြန်မာ ဗိုက်ပျိုးရေးလုပ် ငါးဆောင်းမြောင်းဦး စီးဌာန	UNOCHA၊ UNDP၊ WHO၊ FAO၊ UNAIDS၊ UNICEF၊ UNFPA၊ CBI၊ JEN၊ World Vision	၁။

ကဏ္ဍ ခွဲများ	ဂေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
			<ul style="list-style-type: none"> <li>လိုအပ်ချက်များအပေါ်မှတည်၍ သင်တန်းအစီအစဉ်သစ်များရေးဆွဲ ခြင်း၊ ဖွင့်လှစ်ခြင်း</li> <li>(၁၅)မြို့နယ်တွင်သင်တန်းများဆက် တိုက်ဖွင့်လှစ်ခြင်း</li> </ul>					Save the Children မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအစိုးရ မဟုတ်သောအ ဖွဲ့အစည်းများ	
၇-၇	သင်တန်းနှင့်ဆိုင်သော စွမ်းဆောင်ရည်များ မြင့်မားလာစေရေး	သဘာဝဘေးလျော့ပါးရေး နှင့်ပတ်သက်သောအသီ ပညာနှင့်စွမ်းဆောင်ရည် များပြန်လွှားရေးအတွက် ဆင့်ပွားဆောင်ရွက်မှု ပေါ်ပေါက်လာစေရန်	<ul style="list-style-type: none"> <li>လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသည်အထွေထွေအပ်ချပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၏နည်းပြ သင်တန်းအစီအစဉ်တိုးချုံဖွင့်လှစ်ရန် စီမံကိန်းများချမှတ်ခြင်း</li> <li>မန္တလေးတိုင်းနှင့်ရှုခိုင်ပြည်နယ် အတွင်း(၅)မြို့နယ်တိုင်ပထမနှစ် အတွင်းသင်တန်းလက်ခွဲစာအပ် အသစ်များကိုစမ်းသပ်အသုံးပြုခြင်း</li> <li>သင်တန်းများ၏ရလဒ်များအပေါ် သုံးသပ်ခြင်း၊ လိုအပ်လျှင်လက်ခွဲ စာအပ်များပြင်ဆင်ခြင်း</li> <li>လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏လက်ရှိနည်းပြသင်တန်း အစီအစဉ်ကိုပြန်လည်သုံးသပ်ခြင်း</li> </ul>	သဘာဝဘေးလျော့ပါး ရေးနှင့်ပတ်သက်၍ ကျမ်းကျင်သော သင်တန်းဆရာများ မွေးထုတ်ခြင်း	(၂) နှစ်	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး ကျမ်းမာရေးဦးစီး ဌာနအီးသတ်ဦးစီး ဌာန	အထွေထွေအပ် ချပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာနအီးသတ်ဦးစီး ဌာန	UNDP၊ FAO၊ UNICEF၊ ADPC၊ CBI၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၀

ကဏ္ဍ ခွဲများ	စောင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
၇-၈	သဘာဝဘေးနှင့် ပတ်သက်၍အသိပညာ ပေးမှုအစီအစဉ်များ ဆောင်ရွက်ရေး	သဘာဝဘေးလျော့ပါးရေး နှင့်ပတ်သက်၍ပေါ်ပေါက် လာဖွယ်ရာရှိသောအခြင်း အရာများကိုပြည်သူလူထု အားအသိပညာပေးလုပ်ငန်း များဆောင်ရွက်ရန်	<ul style="list-style-type: none"> <li>ရာသီဥတုပြောင်းလဲခြင်းကဲသို့သော ဖြစ်ပေါ်လာနိုင်သည့်အကြောင်းခြင်း ရာများနှင့်ပတ်သက်၍ပြည်သူလူထု အသိပညာပေးမှုဆိုင်ရာစာအပ် စာတမ်းများပြုစုတ်ဝေခြင်း</li> <li>မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်း အတွင်း (၃)မြို့နယ်စီတွင်ကျေးဆွဲ အဆင့်မြှုပ်နည်းဆိပ်ပါစာအုပ်စာတမ်း များကို စမ်းသပ်အသုံးပြုခြင်း၊ လိုအပ်ပါက ဖြည့်စွက်ပြင်ဆင်ခြင်း</li> <li>စာအုပ်စာတမ်းများကို ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း</li> <li>စာအုပ်စာတမ်းများ၏အသုံးဝင်မှုနှင့် ပတ်သက်၍အခြေအနေ သိရှိနိုင်ရန် စမ်းသပ်မြို့နယ်များသို့သွားရောက် လေလာခြင်း၊ အခါအား လျှော်စွာ ဖြည့်စွက်ပြင်ဆင်ခြင်း</li> </ul>	ပြည်သူလူထုမှုသဘာဝ ဘေးလျော့ပါးရေးဆိုင် ရာလက်ရှိဖြစ်ပေါ်နေ့ သောအကြောင်းခြင်း ရာအခြေအနေများ အပေါ်အလေးကရှဖြူမှုရှိ ခြင်း	(၃) နှစ်	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ့ ရာချထားရေးဝန် ကြီးဌာန	ပြန်ကြားရေးဝန် ကြီးဌာနပညာရေး ဝန်ကြီးဌာနလယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနကျွန်းမာ ရေးဦးစီးဌာန၊ ပို့ဆောင်ရေးဦးစီး ဌာနိုးဌာန၊ လေဖော်ညွှန်ကြား မှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးအမျိုးသား ကော်မရှင်းသာစ် တော်ဦးစီးဌာန၊ သက်ဆိုင်သောဝန် ကြီးဌာန/ဦးစီးဌာန များ	UNDP၊ UNEP၊ FAO၊ WHO၊ UNFPA၊ UNICEF၊ WFP၊ အစိုးရမဟုတ် သောအဖွဲ့၊ အစည်းများ၊	၃
၇-၉	သဘာဝဘေးစီမံခန့်ခွဲမှု လွှေကျင့်ရေးကျောင်း ဖွင့်လှစ်တည်ထောင်ရေး	သဘာဝဘေးလျော့ပါးရေး ဆိုင်ရာပညာရှင်များ မွေးထုတ်ပေးရန်	<ul style="list-style-type: none"> <li>ကျောင်းနေရာသတ်မှတ်ခြင်း</li> <li>ပို့ဆောင်သာန်းများနှင့်သင်တန်း အစီအစဉ်များပြင်ဆင်ခြင်း</li> <li>ကျွမ်းကျင်ပညာရှင်များစုဆောင်းခြင်း</li> <li>ရန်ကုန်မြို့တွင်သဘာဝဘေးစီမံခန့်ခွဲမှု လွှေကျင့်ရေးကျောင်းတည်ထောင်ခြင်း</li> </ul>	သဘာဝဘေးလျော့ ပါးရေးဆိုင်ရာပညာ ရှင်များပေါ်ထွက်လာ ခြင်း	(၃) နှစ်	ကယ်ဆယ်ရေး နှင့်ပြန်လည်နေ့ ရာချထားရေးဦးစီး ဌာနများ	သက်ဆိုင်သာ ဝန်ကြီးဌာန/ဦးစီး ဌာနများ	ADPC၊ Save the Children၊ အစိုးရမဟုတ် သောအဖွဲ့၊ အစည်းများ၊	၃

ကဏ္ဍ ခွဲများ	စောင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
၇-၁၀	သဘာဝဘေးလျော့ပါး ရေးဆိုင်ရာသုတေသန နှင့်ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရေး	သဘာဝဘေးလျော့ပါးရေး ဆိုင်ရာအလေ့အကျင့်များ နှင့်နားလည်ကျမ်းဝင်ရေရှင်၊ ကမ္မာတွင်နောက်ဆုံးဖြစ်ပေါ် နေသောအခြေအနေများကို မျက်မြည်မပြတ်သိရှိနေစေ ရန်	<ul style="list-style-type: none"> <li>လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၏လက်အောက်တွင်ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန(သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနခွဲ)နှင့်ပူးပေါင်း၍သုတေသန လုပ်ငန်းများကို ထောက်ပံ့အားပေး မည့်အမျိုးသားအစီအစဉ်တစ်ရပ် ပေါ်ထွန်းလာစေခြင်း</li> <li>သဘာဝဘေးလျော့ပါးရေးတွင်သုတေ သနလုပ်ငန်းများဆောင်ရွက်ရန်ဦးစား ပေးနှယ်မြေများသတ်မှတ်ခြင်း</li> <li>သုတေသနလုပ်ငန်းရပ်များ၏ တိုး တက်ဖွံ့ဖြိုးမှုကိုကြိုးကြပ်ရန် သက် ဆိုင်ရာဝန်ကြီးဌာနတစ်ခုစီအား တာဝန်ပေးအပ်ခြင်း</li> <li>အလားအလာ၍သောပံ့ပိုးနိုင်မည့်သူ များအား ဖော်ထွန်းရှာဖွေခြင်း</li> <li>စီမံကိန်းပထမနှစ်အတွင်းရွေးချယ် ထားသောသုတေသနစာတမ်းများ အတွက် စတင်ဆောင်ရွက်ခြင်း</li> </ul>	<ul style="list-style-type: none"> <li>လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၏လက်အောက်တွင်ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနများမှားထွန်းတွေ့ပေါ်ခြင်း</li> <li>သုတေသနလုပ်ငန်းများ၊ သစ်မှုလုပ် လာခြင်းနှင့်ကမ္မာလုံး၊ ဆိုင်ရာအခမ်းအနား များတွင်ပါဝင်ခွေးနွေးတင်ပြနိုင်ခြင်း</li> </ul>	(၄) နှစ်	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန	ဗဟိုစာရင်းအင်း အဖွဲ့သစ်တော်ဦး စီးဌာနသစ်တော် တူည့်သိုလ်နှင့် အခြားနည်းပညာ ဆိုင်ရာအဖွဲ့ မြန်မာနိုင်ငံ အသင်း၊ မြန်မာနိုင်ငံ ဝန်ကြီးဌာန၊ သုတေသန ဝန်ကြီးဌာန/ဦးစီး ဌာနများ	UNDP၊ FAO၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဝန်ကြီးဌာနသို့ ပို့ဆောင်များ အသင်း၊ Save the Children၊ အစိုးရမဟုတ် သောအဖွဲ့ အစည်းများ	၃
၇-၁၁	သဘာဝဘေးလျော့ပါး ရေးဆိုင်ရာ ဒေသတွင် ဆက်သွယ်မှုကွန်းရက်	ဒေသတွင်းနိုင်းများအကြား အတွေ့အကြုံဖွေလှယ်ခြင်းနှင့် အပြန်အလှန်လေ့လာသင်ယူ	<ul style="list-style-type: none"> <li>စီမံကိန်းပထမနှစ်အတွင်း ASEAN၊ ADPC၊ UNDPနှင့်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး</li> </ul>	<ul style="list-style-type: none"> <li>သဘာဝဘေးလျော့ ပါးရေးအတွက် ပကာမခြေလှမ်းများ</li> </ul>	(၅) နှစ်	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ မှုပို့ဆောင်ရွက်	မိုးလေဝသနှင့် လေဖော်ညွှန်ကြား မှုပို့ဆောင်ရွက်	UNDP၊ WHO၊ FAO၊ UNOCHA	၃

ကဏ္ဍ ခွဲများ	ခေါင်းစဉ်	ရည်ရွယ်ချက်	ဆောင်ရွက်ချက်	မျှော်မှန်းရလဒ်များ	ခန့်.မှန်း ကာလ	ဦးဆောင် အဖွဲ့အစည်း	အခြားအစိုးရ ဌာနများ	ပူးပေါင်းပါ ဝင်မည့်အဖွဲ့ အစည်းများ	ဦးစားပေး အစီအစဉ် (ပအုံ)
ထူးဆောင်ရေးနှင့်အသိ ပညာဖလှယ်ရေး	ခြင်းအတွက်အခြေအနေ တစ်ရပ် ပေါ်ထွန်းစေရန်	ဌာန၊ ကျိုးမာရေးဦးစီးဌာနတို့မူးတဲ့ ဆောင်ရွက်သောအာဆီယံနိုင်ငံများ၏ သဘာဝဘေးလျှောပါးရေးဆိုင်ရာ အတွေ့အကြံများဖလှယ်ပေးနိုင်သော ဝက်(ၢ)ဆိုက်တစ်ခုပေါ်ထွန်းလာ စေခြင်း <ul style="list-style-type: none"> <li>• အဆိုပါဝက်(ၢ)ဆိုက်ကိုပုံမှန်ပြင် ဆင်ဖြည့်စွက်မှုဆောင်ရွက်ရေး အတွက်စနစ်တစ်ရပ်ထူးဆောင်ခြင်း</li> <li>• အဆိုပါဝက်(ၢ)ဆိုက်တွင် အာဆီယံမဟုတ်သောအခြား အာရုံနိုင်ငံများ၏အကြောင်းအရာ များပါ ပါဝင်လာစေခြင်း</li> </ul>	နှင့်ပတ်သက်၍ အာရုံနိုင်ငံများ အတွင်းအစဉ်တစိုက် သတင်းအချက် အလက်ဖလှယ်ခြင်း			ရာချထားရေးဝန် ကြီးဌာန၊ ကျိုးမာရေး ဦးစီးဌာန	တော်ဦးစီးဌာန	UNESCAP၊ UNAIDS၊ UNICEF၊ ASEAN၊ ADPC၊ နှစ်နိုင်ငံအကိုး တူဗုံးပေါင်း ဆောင်ရွက်ရေး အဖွဲ့များစိတ် ဝင်စားသော အခြားအဖွဲ့ အစည်းများ	

## အခန်း (၃)

### မြန်မာနိုင်ငံသဘာဝတော်လျှောပါးရေးလုပ်ငန်းခီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းခုံများ

၃-၁ မြန်မာနိုင်ငံသဘာဝတော်လျှောပါးရေးလုပ်ငန်းစီမံချက်ကိုအမျိုးသား

သဘာဝတော်ကာကွယ်စောင့်ရှုံးရေးဗဟိုကော်မတီအောက်ရှိ

ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးဆပ်ကော်မတီ၏

ဦးဆောင်လမ်းညွှန်မှုဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

၁။                  ပြည်ထောင်စုမြန်မာနိုင်ငံတော်အမျိုးသားသဘာဝတော်ကာကွယ်စောင့်ရှုံးရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအောက်တွင်ဆပ်ကော်မတီ(၁၀)ခုကိုသဘာဝတော်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းခွဲတစ်ခုစီအလိုက် ဖွဲ့စည်းထားရှိပါသည်။ ဆပ်ကော်မတီ(၁)ခုစီကို သက်ဆိုင်ရာဝန်ကြီးများကြိုးဆောင်ပါသည်။ လူမှုဝန်ထမ်းကုလ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးဌာနောင်သော ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးဆပ်ကော်မတီတွင် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့်ပါဝင်ဖွဲ့စည်းထားပါသည်။ အဆိုပါဆပ်ကော်မတီ၏ ဖွဲ့စည်းထားရှိမှုကို ပေါ်ပြထားပါသည်။

ပေါ်ပြထားသားသဘာဝတော်ကာကွယ်စောင့်ရှုံးရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအောက်ရှိ  
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆပ်ကော်မတီ

အမှတ်စဉ်	အဖွဲ့ဝင်များ	ရာထူး
၁	ဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	ဥက္ကဋ္ဌ
၂	ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၃	ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန	အဖွဲ့ဝင်
၄	ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	အဖွဲ့ဝင်
၅	ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၆	ဒုတိယဝန်ကြီး၊ ကျွန်းမာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၇	ဒုတိယဝန်ကြီး၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန	အဖွဲ့ဝင်
၈	ဒုတိယဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလုမျိုးများ စံဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၉	ညွှန်ကြားရေးများရှုပ်၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန	အဖွဲ့ဝင်
၁၀	ညွှန်ကြားရေးများရှုပ်၊ အထွေထွေအပ်ချုပ်ရေးဦးစီးဌာန	အဖွဲ့ဝင်
၁၁	မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကိုယ်စားလှယ်	အဖွဲ့ဝင်
၁၂	ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	အတွင်းရေးများ
၁၃	ဆပ်ကော်မတီဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူ	တွဲဘက်အတွင်းရေးများ

၂။                  အဆိုပါဆပ်ကော်မတီသည် မြန်မာနိုင်ငံသဘာဝတော်လျှောပါးရေးလုပ်ငန်းစီမံချက်ကိုအကောင်အထည်ဖော်ရာတွင် ဦးဆောင်ကော်မတီအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ

ဦးစီးဌာနများနှင့် ညိုနိုင်းဆောင်ရွက်ရန် ဖြစ်ပါသည်။ အထူးသဖြင့်ဝန်ကြီးဌာန(၁)ခုထက်ပို၍ သက်ဆိုင် သောလုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ဝန်ကြီးဌာန များအကြား ညိုနိုင်းဆောင်ရွက်မှုကို တာဝန်ယူလုပ်ဆောင်ရန် ဖြစ်ပါသည်။ အဆိုပါ ဆပ်ကော်မတီကို ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အထောက်အကူပြုလုပ်ငန်းအဖွဲ့မှ ကူညီ ဆောင်ရွက်ရန် ဖြစ်ပါသည်။

၃-၂ အထောက်အကူပြုလုပ်ငန်းအဖွဲ့ နှင့် လုပ်ငန်းအဖွဲ့ခွဲများမှ မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ခြင်း နှင့် စပ်လျဉ်း၍ နည်းပညာအကူအညီ ပုံးပိုးပေးခြင်း

၃။ “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”ကိုရေးဆွဲပြုစုရန် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဆောင်ပြီး အဖွဲ့ဝင်(၂၄)ဦးပါဝင်သော အထောက်အကူပြုလုပ်ငန်းအဖွဲ့(Task Force) နှင့် ငြင်း၏အောက်တွင် လုပ်ငန်းအဖွဲ့ခွဲ(၄)ခုကို ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးဆပ်ကော်မတီကိုပုံးပိုးကူညီရန်နှင့် လုပ်ငန်းစီမံချက် အကောင် အထည်ဖော်ရာတွင် နည်းပညာပုံးပိုးပေးနိုင်ရန် အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲများမှ ဆက်လက် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ လိုအပ်လျှင်အဖွဲ့ဝင်စာရင်းတွင် ထည့်သွင်းပြင်ဆင်မှုများ ပြုလုပ်ရန် ဖြစ်ပါသည်။ အထောက်အကူပြုလုပ်ငန်းအဖွဲ့သည် နည်းပညာအကူအညီအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် UNDP၊ UNOCHA၊ ASEAN၊ ADPC၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိသိပ္ပါဒ်အသင်းစသော အမိက ပူးပေါင်းလုပ်ဆောင်မည့် အဖွဲ့အစည်းများအကြား ညိုနိုင်းလုပ်ဆောင်မှုများ လွယ်ကူချောမွေ့စေရန် ပေါင်းကူးဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ထိုပြင် အခြားဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ပညာရှင် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ နည်းပညာဆိုင်ရာပုံးပိုးပါဝင်မှုများ ရယူနိုင်ရန် ဆွေးနွေးပွဲများလည်း ကျင်းပပေးနိုင်မည်ဖြစ်ပါသည်။

၄။ လုပ်ငန်းအဖွဲ့ခွဲများသည်ကဏ္ဍခွဲအသီးသီးနှင့်ပတ်သက်၍လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ဦးစီးဆောင်ရွက်သော ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများကို နည်းပညာအကူအညီများပေးရန်နှင့် ကဏ္ဍခွဲတစ်ခုစီအတွက် လုပ်ငန်းများကို ပေါင်းစပ်ညိုနိုင်းပေးရန် စသည်တို့ ဆောင်ရွက်မည်ဖြစ်ပါသည်။

## ၃-၃ ကဏ္ဍခွဲတစ်ခုစီအတွက်ကျိုးကြောင်းဖော်ပြချက် (Concept Note) ရေးသား ပြုစုစွင်း

၅။ “မြန်မာနိုင်ငံသာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”တွင် ကဏ္ဍ(၇)ခုအောက်၌ ကဏ္ဍခွဲ/လုပ်ငန်းစီမံကိန်း(၆၄)ခု ဖော်ပြထားပါသည်။ စီမံကိန်းများအကောင်အထည်ဖော်ရန် ပထမခြေလှမ်းအနေဖြင့် ဖော်ပြထားသော စီမံကိန်း(၁)ခုစီအတွက် ကျိုးကြောင်းဖော်ပြချက် (Concept Note) (၁-၂ စာမျက်နှာတိ) ပြုစုစွင်းဖြစ်ပါ သည်။ ငါးတွင် လုပ်ငန်းစီမံချက်မှရရှိလာမည့်အကျိုးရလဒ်များ၊ ရည်ရွယ်ထားသောဆောင်ရွက်ရန်များ၊ ခန့်မှန်းသတ်ဂျက်၊ အကောင်အထည်ဖော်မည့် အချိန်ကာလအပိုင်းအခြား၊ ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်းများနှင့် ရရှိလာမည့် အကျိုးကျေးဇူးများပါဝင်မည် ဖြစ်ပါသည်။ ဤလုပ်ငန်းကို အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းအဖွဲ့ခွဲများမှ ပြုစုစွင်းဖြစ်ပါသည်။ ကဏ္ဍခွဲတစ်ခုစီ အတွက်ကျိုးကြောင်းဖော်ပြချက် (Concept Note) ရေးသားပြုစုစွင်းကို စီမံချက်အတည်ပြုပြီး (၆)လအတွင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။

## ၃-၄ ဦးစားပေးလုပ်ငန်းစီမံကိန်းများ သတ်မှတ်ရွေးချယ်ခြင်း

၆။ “မြန်မာနိုင်ငံသာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”တွင်ဖော်ပြထားသော လုပ်ငန်းစီမံကိန်း(၆၄)ခုသည် အချိန်၊ လူအင်အား၊ ငွေအင်အားတို့များစွာလိုအပ်မည်ဖြစ်ရာ လုပ်ငန်းစီမံကိန်းအားလုံး တစ်ပြိုင်နက် အကောင်အထည်ဖော်နိုင်မည်မဟုတ်ပဲ ဦးစားပေးဆောင်ရွက်ရန် လုပ်ငန်းစီမံကိန်းများ ရွေးချယ်သတ်မှတ်ရန် လိုအပ်ပါသည်။ ထိုသို့ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားမည့်အချက်များမှာ လုပ်ငန်းစီမံကိန်း၏ အရေးပါမှာ၊ ငါးတွဲ၏ သက်ရောက်နိုင်မှုနှင့် လိုအပ်သော စွမ်းအားစုအရင်းအမြစ်တို့ပါဝင်ပါသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် အခန်း(၂)တွင်ဖော်ပြခဲ့သောပေါ်ရွေးချယ်ရာတွင် ရန်လိုအပ်မှုကိုပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ဟူ၍အဆင့်ခွဲခြားဖော်ပြထားပါသည်။ ဦးစားပေးလုပ်ငန်းစီမံကိန်းများကိုဝန်ကြီးဌာနများအကြားညီးနှင့် ဆွေးနွေးရွေးချယ်ရန် အချိန်ကာလ(၃)လ ခန့်လိုအပ်နိုင်ပါသည်။ ရွေးချယ်ပြီးသောဦးစားပေးလုပ်ငန်းစီမံကိန်း(၁)ခုစီအတွက်စာမျက်နှာ(၈)မျက်နှာမှ (၁၂)မျက်နှာတို့ စီမံကိန်းဆိုင်ရာကျိုးကြောင်းဖော်ပြချက်အသေးစိတ်အစီရင်ခံစာနှင့် စီမံကိန်းဆိုင်ရာ စာရွက်စာတမ်းများကိုရေးသားပြုစုရမည်ဖြစ်ပါသည်။ ငါးတွဲအစီရင်ခံစာသည် စွမ်းအားစုအရင်းအမြစ်များ သုံးစွဲမှုနှင့် လုပ်ငန်းစီမံကိန်း ရေးဆွဲချမှတ်လုပ်ဆောင်ရေး၏ အခြေခံဖြစ်လာမည်ဖြစ်ပါသည်။

၇။ “မြန်မာနိုင်ငံသာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”တွင်ဖော်ပြထားသောဦးစားဆောင်ရွက်မည့် ဝန်ကြီးဌာန/ဦးစီးဌာနများသည် အခြားသက်ဆိုင်ရာဝန်ကြီးဌာန/ဦးစီးဌာနများနှင့် ညီးနှင့် ဆွေးနွေးလျက် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံကြက်ခြေနှီးအသင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ပုံပိုးကူညီမှုကိုလည်း ရယူပြီး လုပ်ငန်းစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။

## ၃-၅ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရှင်အသင်း၊ အဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

- ၈။ “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်” တွင် ဖော်ပြထားသော လုပ်ငန်းစီမံကိန်းများသည်စမ်းအားစုများ၊ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြား သောပူးပေါင်းဆောင်ရွက်သူများ၊ များစွာလိုအပ်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရှင်အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာဌာနများ/တက္ကသိုလ်များ၊ ပါဝင်ဆက်စပ်လျက်ရှိရာ အဖွဲ့အစည်းအားလုံး၊ ညီနှိပ်းပူးပေါင်းလျက်ကြီးပမ်းဆောင်ရွက်ရန် အရေးကြီးပါသည်။ ဦးစီးဆောင်ရွက် မည့်ဝန်ကြီးဌာနများ/ ဦးစီးဌာနများသည် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
- ၉။ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့် အခြားသက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အောက်ပါအဖွဲ့အစည်းများနှင့် ဆွေးနွေး ဆောင်ရွက်သင့်ပါသည်-

- ကုလသမဂ္ဂသဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ နှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့၊ အစည်း (UN Disaster Management Team - UNDMT/United Nations Country Team - UNCT)
- UNESCAP၊ WMO၊ UNISDR နှင့် IOC တို့အပါအဝင်ပြည်တွင်း၏ ရုံးစိုက်ထားခြင်း၊ မရှိသောကုလသမဂ္ဂအဖွဲ့အစည်းများ (Non-Resident UN Agencies including UNESCAP, WMO, UNISDR and IOC)
- အေဂျင်စီများပါဝင်သောကော်မတီ (Inter-Agency Standing Committee - IASC)
- UNDP မှ ဦးဆောင်သော Disaster Risk Reduction (DRR) Working Group
- PONREPP ၏ Social Protection Working Group နှင့်ပြန်လည်ထူထောင်ရေး ညီနှိပ်းမှုဌာန (Protection Working Group of PONREPP and Recovery Coordination Centre)
- သဘာဝဘေးလျော့ပါးရေး လူထုအဖွဲ့အစည်း (Civil Society Forum on DRR)
- မြန်မာနိုင်ငံကြက်ခြေနှီးအသင်း၊
- အာဆီယံ၊ မဲခေါင်မြစ်ဝမ်းကော်မရှင် (Mekong River Commission - MRC)၊ အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (International

စသောအေသဆိုင်ရာအဖွဲ့အစည်းများ

- ဖွံ့ဖြိုးရေးဆိုင်ရာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်မိတ်ဖက်နိုင်ငံများ

## ၃-၆ လုပ်ငန်းစီမံကိန်းများအတွက်ဘဏ္ဍာငွေသုံးစွဲခြင်း

၁၀။ ဤလုပ်ငန်းစီမံချက်တွင် ဖော်ပြထားသော လုပ်ငန်းစီမံကိန်း(၆၄)ခုတွင် အဖွဲ့အစည်းဆိုင်ရာတိုးတက်စေရေး၊ စွမ်းဆောင်ရည်ဖြင့်တင်ရေးပြည်သူလူထုမှုအလေးဂရာပြုမှုရှိစေရေးနှင့် ကျောင်းသင်ရှိုးညွှန်းတမ်းတို့တွင်သဘာဝဘေးလျော့ပါးရေးကိုထည့်သွင်းရေးစာသည့်လုပ်ငန်းများအပြင် သဘာဝဘေးအကဲခံနိုင်မည့် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ကြိုတင်သတိပေးချက်ထုတ်ပြန်ရေးအတွက်ပစ္စည်းကိရိယာများတပ်ဆင်ခြင်းစသော လုပ်ငန်းများလည်း ပါဝင်ပါသည်။ လုပ်ငန်းစီမံကိန်းအားလုံးသည် စွမ်းအားစုအရင်းအမြစ်များ လိုအပ်ပြီး၊ အချို့တည်ဆောက်မှုဆိုင်ရာလုပ်ငန်းများတွင် စွမ်းအားစုအမြောက်အမြား ကျခံသုံးစွဲရန် လိုအပ်ပါသည်။ကဏ္ဍခွဲတစ်ခုစိုက် ကျိုးကြောင်းဖော်ပြချက် (Concept Note) တွင် ကဏ္ဍခွဲတစ်ခုစိုက်အတွက် ခန့်မှန်းဘတ်ဂျက်နှင့် ဦးစားပေးလုပ်ငန်းစီမံကိန်းတစ်ခုစိုက်အသေးစိတ်ဘတ်ဂျက်ကို ပြုစုစုပေါင်းတင်ပြမည် ဖြစ်ပါသည်။

၁၁။ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်တွင် ဖော်ပြထားသော လုပ်ငန်းစီမံကိန်းများကိုအကောင်အထည်ဖော်ရန်နိုင်ငံတော်ဘတ်ဂျက်မှကျခံသုံးစွဲမှုများအပြင်ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မြေားအေသာက်တွင်အဖွဲ့အစည်းများ၊ အခြားအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ငွေကြေးနှင့်နည်းပညာအကူအညီများပံ့ပိုးကူညီမည့်အလားအလာများစွာရှိပါသည်။အခန်း(၂)တွင် ဖော်ပြခဲ့သောမော်များမှာ ဦးစားပေးလုပ်ငန်းစီမံကိန်းများကိုဖော်ပြထားပါသည်။

## ၃-၇ ဦးစားပေးလုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်း

၁၂။ “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”တွင် သတ်မှတ်ဖော်ပြထားသော ဦးဆောင်အဖွဲ့အစည်း (Lead Agency) များသည် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ (Other Government Agencies)၊ အခြားမိတ်ဖက်အဖွဲ့အစည်းများ (Potential Partners) နှင့် ဗုံးပေါင်းပြီး လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအဆင့်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ပထမအဆင့်ဦးစားပေးလုပ်ငန်းစီမံကိန်းများကို၂၀၁၀ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအဆင့် ဦးစားပေးလုပ်ငန်းစီမံကိန်းများကို၂၀၁၂ခုနှစ်တွင်လည်းကောင်း၊ စတင်နိုင်ရန် မျော်မှန်းပါသည်။ ဦးဆောင်အဖွဲ့မှ အကောင်အထည်ဖော်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရာတွင် အထောက်အကျပြုလုပ်ငန်းအဖွဲ့မှ လုပ်ငန်းစီမံကိန်းများ

အတွက်ပုံးပိုးထောက်ကူမှုများနှင့်စွမ်းအားစုများစီးဆင်းမှုလွယ်ကူချောမွေ့စေရန် ပုံးပိုးကူညီဆောင်ရွက်မည်ဖြစ်ပါသည်။

## ၃-၈ ကာလပိုင်းအလိုက် ဆန်းစစ်ခြင်း

၁၃။ “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”သည် ယိုဂိုမူတောင် လုပ်ငန်းစဉ်များ (Hyogo Framework for Action -HFA) နှင့်အညီရေးဆွဲထားသော အချိန်ကာလသတ်မှတ်ချက်ပါဝင်သည့် စီမံကိန်း ဖြစ်ရာ အဆိုပါလုပ်ငန်းစီမံကိန်းများကိုသတ်မှတ်အချိန်ကာလတွင် ပြီးစီးအောင် အကောင်အထည်ဖော်ရန်လည်း လိုအပ်ပါသည်။ အထောက်အကူပြုလုပ်ငန်းအဖွဲ့သည် အကောင်အထည်ဖော်ရန်သတ်မှတ်ထားသော လုပ်ငန်းစီမံကိန်းများ၏ တိုးတက်ဖြစ်ပေါ်မှုကို စောင့်ကြည့်လေ့လာနိုင်မည် စနစ်တစ်ခု ထူထောင်ပြီး၊ စီမံကိန်းများအကောင်အထည်ဖော်မှုကို ကာလပိုင်းအလိုက် သုံးသပ်သွားမည်ဖြစ်ပါသည်။

## ၃-၉ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးဆပ်ကော်မတီသို့။

### ကာလပိုင်းအလိုက် အစီရင်ခံခြင်း

၁၄။ “မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်”၏ ဦးဆောင်လမ်းညွှန်ကော်မတီဖြစ်သော ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးဆပ်ကော်မတီသည် အထောက်အကူပြုလုပ်ငန်းအဖွဲ့မှ တင်ပြလာသော ပုံမှန်ကာလပိုင်းအလိုက် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေတိုးတက်မှုကို သုံးသပ်ဆန်းစစ်ရန် ဖြစ်ပါသည်။ အထောက်အကူပြုလုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံကိန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေကို ကာလပိုင်းအလိုက် တင်ပြအစီရင်ခံမည် ဖြစ်ပါသည်။ ဆပ်ကော်မတီအနေဖြင့် နည်းပျူးဟာပိုင်းဆိုင်ရာ နှင့် အကောင်အထည်ဖော်မှုဖြစ်စဉ်တစ်ခုလုံးဆိုင်ရာ လမ်းညွှန်မှုများကို အထောက်အကူပြုလုပ်ငန်းအဖွဲ့မှ တစ်ဆင့် ချမှတ်ပေးသွားမည် ဖြစ်ပါသည်။

## ၃-၁၀ PONREPP ၏ DRR Sector Plan၊ Recovery Coordination Centre

### နှင့် Protection Working Group တို့နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း

၁၅။ DRR Working Group မှ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလတွင် ပြရာတင်ပြထားသော လုပ်ငန်းအစီရင်ခံစာ “DRR Sector Plan”တွင် PONREPP တွင်ဖော်ပြထားသည့် မှန်တိုင်းသင့်ခံရသောဒေသများအတွက် မျှော်မှန်းရလဒ်(၅)ရပ်ကို အလေးထားဖော်ပြထားပါသည်။ ငင်းတို့အနက် အမှတ်စဉ်(၅)ရလဒ် “အမျိုးသားနှင့်ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့်လျော့ပါးအောင်လုပ်ဆောင်ရေးအတွက်မှတ်ဝန်းကျင်မှုများဖော်ဆောင်ရေး” တွင် ဗဟိုအဆင့်မှ

အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ DRR Sector Plan ၏မြော်မှန်းရလဒ် ၅-၁၊ ၅-၃၊ ၅-၄၊ ၅-၆၊ ၅-၇၊ ၅-၈၊ ၅-၂၂၊ ၅-၁၃နှင့် ၅-၁၆ တို့မှာလည်း “မြန်မာနိုင်ငံသဘာဝတေးလျောပါးရေးလုပ်ငန်းစီမံချက်” တွင်ဖော်ပြထားသောလုပ်ငန်းများနှင့်ဆက်စပ်လျက်ရှုပါသည်။ PONREPP အား အကောင်အထည်ဖော်ဆောင်ရွက်ရေးကို အထောက်အကူပြုရန်ဖွဲ့စည်းထားသော “ပြန်လည်ထူထောင်ရေးညီးနှင့်မှုဌာန (Recovery Coordination Centre-RCC)” နှင့် “Social Protected lives” ကဏ္ဍအွဲအောက်ရှိ “Social protection” လုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းများ အကောင်အထည်ဖော်စဉ်ကာလတွင် အဆိုပါဆက်စပ်မှုများကို ပိုမိုတိကျွွားဖော်ထုတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ပိုမို အကျိုးရှိ စေမည်ဖြစ်ပါသည်။

## ၃-၁၁ ဆောင်ရွက်ဆဲဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ခြင်း

၁၆။ မြန်မာနိုင်ငံသည် ကမ္မာလုံးဆိုင်ရာမှုဘောင်များနှင့် လုပ်ငန်းစဉ်များတွင် အကျိုးဝင်ပတ်သက်လျက်ရှုရာအထူးသဖြင့် “ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ” ပြည့်မီရန်ဆောင်ရွက်ချက်များ၊ သဘာဝပတ်ဝန်းကျင်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များပါဝင်ပါသည်။ ကဏ္ဍပေါင်းစုနှင့်နှီးနှာယ်ပတ်သက်မှုရှိသော သဘာဝတေးလျောပါးရေးလုပ်ငန်းသည် လည်း ဖော်ပြပါအကြောင်းအရာများနှင့် ခွဲခြားမရအောင် ဆက်စပ်လျက်ရှုပါသည်။ ဝန်ကြီးဌာနများသည် “ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ”ကို ပြည့်မီစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှုပါသည်။ နောင်တွင် “မြန်မာနိုင်ငံသဘာဝတေးလျောပါးရေးလုပ်ငန်းစီမံချက်”သည် အောက်ဖော်ပြပါ လုပ်ငန်း/ စီမံကိန်းတို့နှင့် ပူးတွဲဖော်ဆောင်လျက် ပိုမိုကောင်းမွန်သောရလဒ်များ ပေါ်ထွက်လာစေမည် ဖြစ်ပါသည်။

- “ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ”ကို ပြည့်မီစေရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှုသောသက်ဆိုင်ရာဝန်ကြီးဌာနများ၏နိုင်ငံတော်အဆင့်လုပ်ငန်းစဉ်များ
- အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေစွာဆောင်ရွက်နိုင်ရေးလုပ်ငန်းစီမံချက် (National Adaptation Plan of Action on Climate Change)
- အမျိုးသားအဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု မဟာဗျာဟာ (National Sustainable Development Strategy)
- မြန်မာနိုင်ငံ၂၀၂၁ရာစွဲအစဉ် (Myanmar Agenda 21)

၁၇။ အထက်ဖော်ပြပါကိစ္စရပ်များကို ဦးစီးဆောင်ရွက်နေသော အဖွဲ့အစည်းများသည် “မြန်မာနိုင်ငံသဘာဝတေးလျောပါးရေးလုပ်ငန်းစီမံချက်” ရေးဆွဲရာတွင်ဖွဲ့စည်းခဲ့သော အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သဖြင့် ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူမည် ဖြစ်ပါသည်။

## မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်အတွက်သတင်းအချက်အလက်များ ရယူခြင်း

### နောက်ခံအကြောင်းခြင်းရာ

မြန်မာနိုင်ငံသည် ၂၀၀၅ခုနှစ်တွင်အခြားနိုင်ငံ(၁၆၇)နိုင်ငံနှင့်အတူ ယိုဂိုမူဘောင်လုပ်ငန်းစဉ်များ (Hyogo Framework for Action - HFA) ကို လိုက်နာဆောင်ရွက်ရန် သဘောတူခဲ့ပြီးဖြစ်ပါသည်။ ငွေး၏ ရည်မှန်းချက်များ “၂၀၀၅ခုနှစ်တွင်ပိုမိုဘေးအန္တရာယ်ကင်းရှင်းသောကမ္မာကြီးတည်ဆောက်ရန်” ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးစီမံခန့်ခွဲမှုနှင့်အရေးပေါ်တဲ့ပြန်ရေးဆိုင်ရာ အဆိုယံသဘောတူညီချက် (ASEAN Agreement on Disaster Management and Emergency Response - AADMER) ကို လက်မှတ်ရေးထိုးထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် နှင့်ယိုဂိုမူဘောင်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့်အရေးပေါ်တဲ့ပြန်ရေးဆိုင်ရာအာဆိုယံသဘောတူညီချက်တို့၏ မျှော်မှန်းထားသောရလဒ်များကို ရရှိနိုင်ရန်တို့အတွက် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် ပြဇာန်နှင့် ပြန်လည်ဖော်ရာချက်ထားရေးလုပ်ငန်းစီမံချက် လုပ်ငန်းစီမံချက်ကို ရေးဆွဲနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချက်ထားရေးလုပ်ငန်းတို့ဗြို့ဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချက်ထားရေး ဦးစီးဌာနည်းကြားရေးမှူးချုပ်မှုပေါ်အဖြစ် ဆောင်ရွက်သောအထောက်ကူပြရုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်၏ အဆိုပြုထားသော ကဏ္ဍ(၇)ရပ်မှာ-

- (၁) မူဝါဒအဖွဲ့အစည်းဆိုင်ရာစီမံထားရှိမှုနှင့်အဖွဲ့အစည်းဆိုင်ရာ ရှေ့ဆက်ဆောင်ရွက်ရေး
- (၂) ကျရောက်နိုင်သောဘေးအန္တရာယ်၊ ထိခိုက်ခံရနိုင်မှုနှင့် ဆုံးရှုံးနိုင်မှုအကဲဖြတ်ချက်
- (၃) သဘာဝဘေးအမျိုးမျိုးအတွက်ကြိုတင်သတိပေးခြင်းစနစ်များ ဆောင်ရွက်ရေး
- (၄) ဗဟိုအဆင့်ပြည်နယ်/တိုင်းခုရိုင်နှင့်မြို့နယ်အဆင့်ကြိုတင်ပြင်ဆင်မှုပေါ်တဲ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များ
- (၅) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများပါဝင်လာစေရေး
- (၆) ရပ်စွာအခြေပြုသဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့်သဘာဝဘေးလျော့ပါးရေး
- (၇) သဘာဝဘေးနှင့်ပတ်သက်၍ပြည်သူလှထားအသိပညာပေးရေး၊ လေ့ကျင့်သင်တန်းပေးရေး

ယခုကဲ့သို့၊ ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များမှာ သဘာဝဘေးစီမံခန့်ခွဲမှု၊ သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်သောဌာနဆိုင်ရာအဖွဲ့အစည်းအများနှင့် ငွေး၏တွဲဖက်အဖွဲ့အစည်းများ၏ အနာဂတ်စီမံကိန်းများနှင့် ဆောင်ရွက်ချက်များကို သတ်မှတ်ဖော်ပြနိုင်ရန် ဖြစ်ပါသည်။ ထိုအတူ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲစီမံကိန်းများကိုလည်း သတ်မှတ်ဖော်ပြနိုင်ရန် ဖြစ်ပါသည်။ အဆိုပါရည်ရွယ်ချက်များ အောင်မြင်နိုင်ရန်အတွက် အောက်ဖော်ပြပါမေးခွန်းများမှရရှိသော သတင်းအချက်အလက်များက ကူညီပေးပါလိမ့်မည်။

### မေးခွန်းများ

- (၁) သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြီးခဲ့သော(၃)နှစ်နှင့် (၃)နှစ်အထက်ကမည့်သည့်စီမံကိန်းများနှင့် ဆောင်ရွက်ချက်များကို ဆောင်ရွက်ခဲ့ကြပါသာနည်း။  
စီမံကိန်းတစ်ခုစီအတွက် အောက် ဖော်ပြပါ သတင်းအချက်အလက်များကို ပေးပို့နိုင်ပါသည်-
  - စီမံကိန်း(သို့မဟုတ်)အစီအစဉ်၏အမည်
  - ဆောင်ရွက်ချက်များ
  - ရလဒ်
  - ဆောင်ရွက်မည့်အဖွဲ့အစည်း(များ)နှင့် တွဲဖက်အဖွဲ့အစည်း(များ)
  - ဆောင်ရွက်သည့်နေရာဒေသ

- ကာလ/ကြာမြင့်ချိန်

- အခြားသော သတင်းအချက်အလက်များ

(၂) သဘာဝတေးဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ မည့်သည့်စီမံကိန်းများနှင့်ဆောင်ရွက်ချက်များကို ဆောင်ရွက်နေကြဆဲ ဖြစ်ပါသည်။

စီမံကိန်းတစ်ခုစီအတွက် အောက်ဖော်ပြပါ သတင်းအချက်အလက်များကို ပေးပို့နိုင်ပါသည်-

- စီမံကိန်း(သို့မဟုတ်)အစီအစဉ်၏အမည်

- ဆောင်ရွက်ချက်များ

- ရလဒ်

- ဆောင်ရွက်မည့်အဖွဲ့အစည်း(များ)နှင့် တွဲဖက်အဖွဲ့အစည်း(များ)

- ဆောင်ရွက်သည့်နေရာဒေသ

- ကာလ/ကြာမြင့်ချိန်

- အခြားသော သတင်းအချက်အလက်များ

မေးခွန်းအမှတ်(၁)နှင့်(၂)ကိုဖြေကြားနိုင်ရန်အတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲစီမံကိန်းများနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ၊ အစီရင်ခံစာများကိုလည်း ထည့်သွင်းပေးနိုင်ပါသည်။

(၃) ပူးတွဲဖော်ပြထားသော သဘာဝတေးလျော့ပါးရေးဆိုင်ရာမှုဘောင်၏ ကဏ္ဍများနှင့် ကဏ္ဍခွဲများအတွင်း ဝန်ကြီးဌာနများ/အဖွဲ့အစည်းများ၏ အနာဂတ်တွင် ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်ရှိသော စီမံကိန်းများ/ ဆောင်ရွက်ချက်များကို ကျေးဇူးပြု၍ သတ်မှတ်ဖော်ပြပေးပါ။

စီမံကိန်းတစ်ခုစီအတွက် အောက်ဖော်ပြပါ သတင်းအချက်အလက်များကို ပေးပို့နိုင်ပါသည်-

- စီမံကိန်း(သို့မဟုတ်)အစီအစဉ်၏အမည်

- ပန်းတိုင်/ ရည်ရွယ်ချက်များ

- ဆောင်ရွက်ချက်များ

- ရလဒ်

- ခန်းမှန်းကာလ/ကြာမြင့်ချိန်

- အကြော်ပြထားသော ဦးဆောင်အဖွဲ့အစည်း(များ)နှင့် တွဲဖက်အဖွဲ့အစည်း(များ)

- ဆောင်ရွက်မည့်နေရာဒေသ

- ကုန်ကျစရိတ်/ဘတ်ဂျတ်(ခန်းမှန်း)

- ဦးစားပေးအဆင့်(ပ/၃/၀)

- ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲစီမံကိန်းများနှင့်ပတ်သက်ဆက်နွယ်မှုများ

- အခြားသောသတင်းအချက်အလက်များ

သဘာဝဘေးလျှောပါးရေးဆိုင်ရာ ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ရှိသော လုပ်ငန်းစီမံကိန်းများ စာရင်းကို ပေးပို့ကူညီခဲ့သော အဖွဲ့အစည်းများစာရင်း		
အမှတ် စဉ်	ကဏ္ဍ	ဌာနဆိုင်ရာအဖွဲ့အစည်းများ/ အခြားအဖွဲ့အစည်းများ
	၀န်ကြီးဌာနများ	ဦးစီးဌာနများ
၁	လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း	မြန်မာစိုက်ပျိုးရေးလုပ်ငန်း
J	ဝန်ကြီးဌာန	ဆည်မြောင်းဦးစီးဌာန
၂	အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး	ဗဟိုစာရင်းအင်းအဖွဲ့
၄	တိုးတက်မှုဝန်ကြီးဌာန	စီမံကိန်းရေးဆွဲရေးဦးစီးဌာန
၅	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်	မီးသတ်ဦးစီးဌာန
၆	ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန
၇		လူမှုဝန်ထမ်းဦးစီးဌာန
၈	ဆောက်လုပ်ရေးဝန်ကြီးဌာန	ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
၉		မြို့အာနှင့် အိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
၁၀	ပို့ဆောင်ရေးဝန်ကြီးဌာန	ပို့ဆောင်ရေးလုပ်ညွှန်ကြားမှုဦးစီးဌာန
၁၁	သစ်တောရေးရာဝန်ကြီးဌာန	သစ်တော်ဦးစီးဌာန
၁၂		သစ်တော်ဦးစီးဌာန (စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနနဲ့)
၁၃		ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင်
၁၄		အပူပိုင်းဒေသစိမ်းလန်းစီးပြည်ရေးဦးစီးဌာန
၁၅	ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနှစ်း	မြန်မာဆက်သွယ်ရေးလုပ်ငန်း
၁၆	ဝန်ကြီးဌာန	
၁၇	မွေးမြှုရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန	မွေးမြှုရေးနှင့် ရေလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန
၁၈		
၁၉	ကျော်းမာရေးဝန်ကြီးဌာန	ကျော်းမာရေးဦးစီးဌာန
၁၁	ပညာရေးဝန်ကြီးဌာန	အဆင်ပြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)
၁၉		ပညာရေးစီမံကိန်းနှင့် လေကျင့်ရေးဦးစီးဌာန
J၀		တက္ကသိုလ်များ၊ ကောလိပ်များ
J၁	သိပ္ပါနှင့်နည်းပညာဝန်ကြီးဌာန	အဆင့်ပြင့်သိပ္ပါနှင့် နည်းပညာဦးစီးဌာန
J၂		ရန်ကုန်နည်းပညာတက္ကသိုလ်
J၃	ပြည်ထဲရေးဝန်ကြီးဌာန	အထွေထွေအပ်ချုပ်ရေးဦးစီးဌာန
J၄	နေပြည်တော်မြို့တော်စည်ပင်သာယာရေးကော်မတီ	
J၅	UN အဖွဲ့အစည်းများ	UNDP
J၆		FAO
J၇		UN Habitat
J၈		UNEP
J၉		UNESCO

၃၀		UNICEF
၃၁		UNOCHA
၃၂		WFP
၃၃		WHO
၃၄	ဒေသဆိုင်ရာအဖွဲ့အစည်း:	ASEAN
၃၅	International Federation of Red Cross and Red Crescent Societies, Myanmar delegation	
၃၆	မန်မာနိုင်ငံကြော်ခြေနှုန်း:	
၃၇	အစိုးရမဟုတ်သော အဖွဲ့အစည်းများ:	Action-aid
၃၈	(ပြည်တွင်း/ပြည်ပ)	ACTED
၃၉		Action against Hunger (ACF)
၄၀		ADRA, Myanmar [Adventist Development & Relief Agency]
၄၁		Capacity Building Initiative [CBI]
၄၂		Care Myanmar
၄၃		French Red Cross
၄၄		German Agro Action
၄၅		Malteser International
၄၆		Oxfam
၄၇		RRDS
၄၈		Save the Children
၄၉		Terre des hommes Italia
၅၀		World Vision
၅၁		JEN
၅၂		FREDA
၅၃		Norwegian Refugee Council (NRC)
၅၄		International Rescue Committee (IRC)
၅၅		Lutheran World Federation (LWF)
၅၆	မေတ္တာဖောင်ဒေးရှင်း:	
၅၇	ပညာရှင်အဖွဲ့အစည်းများ:	မန်မာနိုင်ငံအင်ဂျင်နီယာအသင်း:
၅၈		မန်မာနိုင်ငံဘူမိသိပ္ပါဒ်အသင်း:

**မြန်မာနိုင်ငံသာဝဘေးလျှောပါးရေးလုပ်ငန်းစီမံချက် - အထောက်အကူဖြေလုပ်ငန်းအဖွဲ့၏  
ပါဝင်ဖွဲ့စည်းမှု**

စဉ်	ဝန်ကြီးဌာနများ	ဦးစီးဌာနများ
၁	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန
၂		မီးသတ်ဦးစီးဌာန
၃		လူမှုဝန်ထမ်းဦးစီးဌာန
၄	လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန	မြန်မာစိုက်ပျိုးရေးလုပ်ငန်း
၅		ဆည်မြောင်းဦးစီးဌာန
၆		ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင်
၇	သစ်တော်ရေးရာဝန်ကြီးဌာန	သစ်တော်ဦးစီးဌာန
၈		စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန
၉		ပြည်ထဲရေးဝန်ကြီးဌာန
၁၀	ပို့ဆောင်ရေးဝန်ကြီးဌာန	ပို့ဗောက်သုတေသနနှင့် လေဖော်ဆွဲနှင့် လေကျော်မှုဦးစီးဌာန
၁၁	ကျန်းမာရေးဝန်ကြီးဌာန	ကျန်းမာရေးဦးစီးဌာန
၁၂		ကျန်းမာရေးဦးစီးဌာန
၁၃	မွေးမြှုပူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန	မွေးမြှုပူရေးနှင့်ကုသရေးဦးစီးဌာန
၁၄	ပညာရေးဝန်ကြီးဌာန	ပညာရေးဦးစီးကိန်းနှင့် လေကျင့်ရေးဦးစီးဌာန
၁၅	အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဗုံးဖြူး တိုးတက်မှုဝန်ကြီးဌာန	စီမံကိန်းရေးဆွဲရေးဦးစီးဌာန
၁၆	ပြန်ကြားရေးဝန်ကြီးဌာန	
၁၇	ဆောက်လုပ်ရေးဝန်ကြီးဌာန	ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
၁၈	ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနှင့် ဝန်ကြီးဌာန	မြန်မာဆက်သွယ်ရေးလုပ်ငန်း
၁၉	UNOCHA	
၂၀	UNDP	
၂၁	မြန်မာနိုင်ငံကြက်ခြေနီအသင်း	
၂၂	မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း	
၂၃	မြန်မာနိုင်ငံဘူမိသိပ္ပါဒ်အသင်း	
၂၄	ADPC	
	ASEAN (လေ့လာသူ)	

**မြန်မာနိုင်ငံသာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် - လုပ်ငန်းအဖွဲ့ခွဲများ၏ ပါဝင်ဖွဲ့စည်းမှု**

လုပ်ငန်းအဖွဲ့ခွဲများ	ဆွဲးနွေးသည့်အကြောင်းအရာများ	အဖွဲ့ဝင်များ
လုပ်ငန်းအဖွဲ့ခွဲ (၁)	<p>ကျေရောက်နိုင်သောဘေးအန္တရာယ်၊ ထိနိုက်ခံရနိုင်မှုနှင့်ဆုံးရုံးနိုင်မှုအကဲဖြတ်ရေးနှင့်သာဝဘေးအချိုးမျိုးအတွက်ကြိုတင်သတိပေးခြင်းစနစ်များထူထောင်ဆောင်ရွက်ရေး (မြန်မာနိုင်ငံသာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ပါကဏ္ဍာ-၂နှင့်၃)</p>	<ul style="list-style-type: none"> <li>မိုးလေဝသနှင့်လေဟေဒညွှန်ကြားမှုဥုံးစီးဌာန</li> <li>သစ်တော်ဥုံးစီးဌာန</li> <li>မြန်မာဆက်သွယ်ရေးလုပ်ငန်း</li> <li>မြန်ကြားရေးဝန်ကြီးဌာန</li> <li>ဆည်မြောင်းဥုံးစီးဌာန</li> <li>အထွေထွေအပ်ချုပ်ရေးဥုံးစီးဌာန</li> <li>မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း</li> <li>မြန်မာနိုင်ငံဘူမိသိပ္ပါဒ်အသင်း</li> </ul>
လုပ်ငန်းအဖွဲ့ခွဲ (၂)	<p>မူဝါဒအဖွဲ့အစည်းဆိုင်ရာစီမံထားရှိမှုများ၊ အဖွဲ့အစည်းဆိုင်ရာရွှေ့ဆက်ဆောင်ရွက်ရေးနှင့် ဗဟိုအဆင့်၊ ပြည်နယ်/တိုင်းခေရှိနှင့် မြို့နယ်အဆင့်များတွင် သာဝဘေးအတွက်ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ဆောင်ရွက် ရေး (မြန်မာနိုင်ငံသာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ပါကဏ္ဍာ-၁နှင့်၄)</p>	<ul style="list-style-type: none"> <li>ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဥုံးစီးဌာန</li> <li>မီးသတ်ဥုံးစီးဌာန</li> <li>ကျိုးမာရေးဥုံးစီးဌာန</li> <li>အထွေထွေအပ်ချုပ်ရေးဥုံးစီးဌာန</li> <li>UNOCHA</li> <li>မြန်မာနိုင်ငံကြော်ခြေနီအသင်း</li> <li>ASEAN</li> </ul>
လုပ်ငန်းအဖွဲ့ခွဲ (၃)	<p>စံ့ဖြူ့ဗို့တက်ရေးလုပ်ငန်းစဉ်များတွင် သာဝဘေးလျော့ပါးရေးလုပ်ငန်းများပါဝင်လာစေရေး (မြန်မာနိုင်ငံသာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ပါကဏ္ဍာ-၅)</p>	<ul style="list-style-type: none"> <li>စီမံကိန်းရေးဆွဲရေးဥုံးစီးဌာန</li> <li>ဆောက်လုပ်ရေးဝန်ကြီးဌာန</li> <li>မြန်မာစိုက်ပျိုးရေးလုပ်ငန်း</li> <li>ပညာရေးဝန်ကြီးဌာန</li> <li>ပတ်ဝန်းကျင်ထိန်းသိမ်းရေးအချိုးသားကော်မရှင်</li> </ul>
လုပ်ငန်းအဖွဲ့ခွဲ (၄)	<p>ရပ်စွာအခြေသာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့်သာဝဘေးလျော့ပါးရေးနှင့်သာဝဘေးနှင့်ပတ်သက်၍ ပြည်သူလူထုအားအသိပညာပေးရေး၊ လေ့ကျင့်သင်တန်းပေးရေး (မြန်မာနိုင်ငံသာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက်ပါကဏ္ဍာ-၆နှင့်၇)</p>	<ul style="list-style-type: none"> <li>ပညာရေးဝန်ကြီးဌာန</li> <li>လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန</li> <li>မွေးမြှေးရေးနှင့် ကုသရေးဥုံးစီးဌာန</li> <li>ကျိုးမာရေးဥုံးစီးဌာန</li> <li>ပြန်ကြားရေးဝန်ကြီးဌာန</li> <li>UNDP</li> <li>မြန်မာနိုင်ငံကြော်ခြေနီအသင်း</li> </ul>

